

သခင်ယေရှုခရစ်၏ ဓမ္မသစ်ကျမ်း။

OUR LORD AND SAVIOUR

JESUS CHRIST

THE NEW TESTAMENT

IN BURMESE.

သခင်ယေရှုခရစ်၏ ဓမ္မသစ်ကျမ်း။

RANGOON

PUBLISHED BY THE AMERICAN BAPTIST MISSIONARY UNION
AT THEIR MISSION PRESS,
7, D. WILSON STREET.

1882

and London—1880.


THE
NEW TESTAMENT
OF
OUR LORD AND SAVIOUR
JESUS CHRIST:

Translated into the Burmese, from the Original Greek,

By Rev. A. JUDSON, D.D.

AND EDITED, WITH CONTENTS OF CHAPTERS AND REFERENCES,

BY REV. E. A. STEVENS, D.D.



RANGOON:
PUBLISHED BY THE AMERICAN BAPTIST MISSIONARY UNION,
AT THEIR MISSION PRESS.
F. D. PHINNEY, SUPT.

1885.

Second Edition,—5,000.

ဓမ္မဟောင်းကျမ်း ၃၆ ကျမ်းတို့၏ အမည်နာမများ။

ကမ္ဘာဦးကျမ်း	က
ထွက်မြောက်ရာကျမ်း	ထွ
ဝတ်ပြုရာကျမ်း	ဝတ်
တောနေရာကျမ်း	တော
တရားဟောရာကျမ်း	တရား
ယောဂူမှတ်စာ	ယောဂူ
တရားသူကြီးမှတ်စာ	သူကြီး
ရူသဝတ္ထု	ရူ
ဓမ္မရာဇဝင်ပဌမစောင်	၁ရာ
ဓမ္မရာဇဝင်ဒုတိယစောင်		၂ရာ
ဓမ္မရာဇဝင်တတိယစောင်	၃ရာ
ဓမ္မရာဇဝင်စတုတ္ထစောင်		၄ရာ
ရာဇဝင်ချုပ်ပဌမစောင်	၅ရာ
ရာဇဝင်ချုပ်ဒုတိယစောင်		၆ရာ
ဖေရမှတ်စာ	ဖေ
နေဟမိမှတ်စာ	နေ
သေတာဝတ္ထု	သေ
ယောဘဝတ္ထု	ယောဘ
ဆာလိကျမ်း	ဆာ
သုတ္တံကျမ်း	သု
ဒေသနာကျမ်း	ဒေ
ရှောလမုနိသီခြင်း	သီ
ဟေရှာယအနာဂတ္တိကျမ်း	ဟေရှာ
ယေရမိအနာဂတ္တိကျမ်း		ယေ
ယေရမိမြည်တမ်းစကား	မြည်
ယေဇကျောလအနာဂတ္တိကျမ်း		ယေဇ
ဒိယေလအနာဂတ္တိကျမ်း	ဒိ
ဟောရှေအနာဂတ္တိကျမ်း	ဟော

မှတ်ရန်။

ပြိုင်ချက်များကို သုံးရန်နည်းကား၊ စာစောင်မျက်နှာစောက်ပိုင်းတွင်၊ ပြိုင်
ဂဏန်းကို တွေ့ပြီးလျှင်၊ ကျမ်းနာမမပါဘဲ ဂဏန်းသာ ရှိသော်၊ ဂဏန်းနှင့်
ဆက်စနစ်လုံး (:) ဖြစ်လျှင်၊ ကြည့်နေသော စာစောင်၌၊ အခဏ်းကြီးကို ဆိုလို
သည်။ ထိုအတူ၊ အခါတိုင်း ဝတ်စနစ်လုံးသည် အခဏ်းကြီးကို ပြသည်။ ဂဏန်း
နှင့်ပိုက်ကလေး (၁) ရှိသော်၊ ကြည့်နေသော အခဏ်းကြီး၌ ပုဂံငယ်ကို ဆိုလို
သည်။ ပိုက်ကြီး (၂) သည် ပြိုင်ချက်၏ အဆုံးကို ပြသည်။

ဓမ္မသစ်ကျမ်း ၂၇ ကျမ်းတို့၏အမည်နာမများ။

ရှင်မသဲခရစ်ဝင်	Matthew	မ
ရှင်မာကုခရစ်ဝင်	Marc -	မာ
ရှင်လုကာခရစ်ဝင်	Luke -	လု
ရှင်ယောဟန်ခရစ်ဝင်	John -	ယော
တမန်တော်ဝတ္ထု	Acts of Apostles	တ
ရောမဩဝါဒစာ	Romans	ရော
ကောရိန္သီဩဝါဒစာပဌမစောင်	I Corinthians	၁ ကော
ကောရိန္သီဩဝါဒစာဒုတိယစောင်	II Corinthians	၂ ကော
ဂလာတီဩဝါဒစာ	Galatians	ဂလာ
ဖေဇက်ဩဝါဒစာ	Ephesians	ဖေ
ဖိလိပ္ပီဩဝါဒစာ	Philippians	ဖိ
ကောလောသဲဩဝါဒစာ	Colossians	ကော
သက်သာယောနိတ်ဩဝါဒစာပဌမစောင်	I Thessalonians	၁ သက်
သက်သာယောနိတ်ဩဝါဒစာဒုတိယစောင်	II Thessalonians	၂ သက်
တိမောသေဩဝါဒစာပဌမစောင်	I Timothy	၁ တိ
တိမောသေဩဝါဒစာဒုတိယစောင်	II Timothy	၂ တိ
တိတုဩဝါဒစာ	Titus	တိ
ဖိလေမုန်ဩဝါဒစာ	Philemon	ဖိလေ
ဟေဗြဲဩဝါဒစာ	Hebrews	ဟေ
ရှင်ယာကုပ်ဩဝါဒစာ	James	ယာ
ရှင်ပေတရုဩဝါဒစာပဌမစောင်	I Peter	၁ ပေ
ရှင်ပေတရုဩဝါဒစာဒုတိယစောင်	II Peter	၂ ပေ
ရှင်ယောဟန်ဩဝါဒစာပဌမစောင်	I [Epistle / Letter of] John	၁ ယော
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင်	II [Epistle - Letter of] John	၂ ယော
ရှင်ယောဟန်ဩဝါဒစာတတိယစောင်	III [Epistle-Letter of] John	၃ ယော
ရှင်ယုဒဩဝါဒစာ	Jude	ယု
ဗျာဒိတ်ကျမ်း	Revelation	ဗျာ

This text was printed in 1885, although it is a reprint of the
of the earlier edition (pre-1881). This text conforms to the T.R.
as far as we know.

တမန်တော်ဝတ္ထု။

THE ACTS OF THE APOSTLES.

၁

ယေရှုသည်သေခြင်းမှထလျှင်၊ တမန်တော်တို့ကို စုဝေးစေ၍ မိန့်မှာပြီးမှသူတို့ မျက်မှောက်တွင်ကောင်းကင်သို့တက်ကြွသည်။^{၁-၉}။ ကောင်းကင်တမန်နှစ်ပါးပေါ်လာကြသည်။^{၁၀၊ ၁၁}။ တမန်တော်တို့သည်သံလွင်တောင်က ယေရှုရှလင်မြို့သို့ပြန်လျှင်၊ တပည့်တော်အများနှင့်စည်းဝေးလျက်၊ ဂတိတော်ကိုလင့်၍နေစည်၊ ပေတရု အကြံပေးသဖြင့်၊ ယုဒရှကာရုတ်အရာကို ရစေခြင်းငှါ၊ မသိကိုရွေးချယ်ခန့်ထားကြသည်။^{၁၂-၂၆}။

၁ ^၁အိုသော်ဖီလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို၊
၂ ဝိညည်တော်အားဖြင့် မှာထား ပြီးမှ၊- ^၂အထက်သို့ ဆောင်ယူ ခြင်းကိုခံ
တော်မူသော နေ့ မရောက်မှီ ကာလတွင်၊ ပြုမူ သွန်သင် တော် မူသမျှ တို့ကို
၃ ထုတ်ဖော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေးထားပါပြီ။- အသေခံတော်မူ
ပြီးလျှင်၊ ^၃တမန်တော်တို့အားအရက်လေးဆယ် ပတ်လုံးကိုယ်ကိုပြု၍၊ ဘု
ရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သော အရာတို့ကို မိန့်မြွက်တော်မူလျက်၊
မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သောသက်သေ အများအားဖြင့်ပြ
၄ တော်မူ၏။- ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရှုရှလင်မြို့မှ
မထွက်မသွားဘဲ၊ ခမည်းတော်၏ဂတိကိုခံနေမည်အကြောင်းမှာတော်မူ၍၊
၅ ^၅ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။- ဂတိ
တော်အချက်ဟူမူကား၊ ^၆ယောဟန်သည်ရေ၌ နှစ်ခြင်းကိုပေး၏။ ^၇သင်တို့
သည်မကြာမမြင့် မှီသန့်ရှင်း သော ဝိညည်တော်၌ နှစ်ခြင်းကို ခံရကြ လိမ့်
မည်ဟုမိန့်တော်မူ၏။

၆ ထိုတမန်တော်တို့သည်လည်းစုဝေး၍၊ သခင်ဘုရား၊ ^၈ယခုအခါ ကိုယ်
တော်သည် ဣသရေလ အမျိုးသား တို့အား နိုင်ငံကို ^၉ပြန်ပေးတော် မူမည်
၇ လောဟုမေးလျှောက်ကြလျှင်၊- သခင်ဘုရားက၊ ^{၁၀}ခမည်းတော်၏ တန်ခိုး
အားဖြင့်စီရင်တော်မူသောအချိန်ကာလကိုသိရသော အခွင့်သည်သင်တို့၌

^၁လု၊ ၁၃။ ^၂၁၀၊ ၄၁၊ ၄၂။ ^၃မ၊ ၂၀၊ ၁၉။ ^၄မာ၊ ၁၆၊ ၁၅။ ^၅ယော၊ ၂၀၊ ၂၁။ ^၆မာ၊ ၁၆၊ ၁၉။ ^၇လု၊ ၉၊ ၅၀။
၂၄၊ ၅၁။ ^၈မာ၊ ၁၆၊ ၁၄။ ^၉လု၊ ၂၄၊ ၃၆။ ^{၁၀}ယော၊ ၂၀၊ ၁၉၊ ၂၆။ ^{၁၁}၂၁၊ ၁၁၄။ ^{၁၂}ကော၊ ၁၅၊ ၅။ ^{၁၃}၂၊ ၃၃။ ^{၁၄}လု၊
၂၄၊ ၄၉။ ^{၁၅}ယော၊ ၁၄၊ ၁၆၊ ၂၆၊ ၂၇။ ^{၁၆}၁၅၊ ၁၅။ ^{၁၇}၁၅၊ ၁၅။ ^{၁၈}၁၅၊ ၁၅။ ^{၁၉}မ၊ ၁၃၊ ၁၁။ ^{၂၀}၂၊ ၄၊ ၁၁၊ ၁၅။ ^{၂၁}ယော၊
၁၃၊ ၁၀။ ^{၂၂}မ၊ ၂၄၊ ၃။ ^{၂၃}ဟေရှု၊ ၁၃၊ ၂၆။ ^{၂၄}ခံ၊ ၅၊ ၂၇။ ^{၂၅}အာ၊ ၉၊ ၁၁။ ^{၂၆}၁၁၊ ၁၁။

လင်မြို့၌နေသောသူအပေါင်းတို့သည်သိ၍မိမိတို့ကာသာအားဖြင့်ထိုမြေကို
 အကေလဒမဟုခေါ်တွင်ကြ၏။ အနက်ကား၊ သွေးမြေဟုဆိုလိုသတည်း။-
 ၂၀ ဆာလံကျမ်းစာ၌ လာသည်ကား၊ ^{၂၁} သူ၏နေရာအရပ်သည် လူဆိတ်ညံ့ရာ
 အရပ်ဖြစ်ပါစေ၊ နေသောသူမရှိပါစေနှင့်၊ သူ၏အရာကိုလည်းအခြားသူရပါ
 ၂၁ စေဟုရေးမှတ်သတည်း။- ထိုကြောင့်ယောဟန်သည်နှစ်ခြင်းကိုပေးသည်
 ၂၂ ကာလမှစ၍၊ သခင်ယေရှုသည်ငါတို့နှင့်ခွာ၍ ^{၂၃} အထက်သို့ဆောင်ယူခြင်း
 ကိုခံတော်မူသည် နေ့ရက် တိုင်အောင် တပည့်တော်တို့နှင့်အတူ ထွက်ဝင်
 သွားလာတော်မူသော ကာလပတ်သုံးငါတို့နှင့်ပေါင်းဖော်၍ နေသောသူတ
 စုံတယောက်သည်၊ ထိုသခင် ထမြောက်တော်မူသည်အကြောင်းကို ဟော
 ပြော၍ငါတို့နှင့်အတူသက်သေခံဖြစ်ရမည်ဟုပေတရုပြောဆို၏။
 ၂၃ ^{၂၄} ဗာရှုဗဟုခေါ်ဝေါ်၍ ယုတ္တုအမည်သစ်ကိုရသောယောသပ်နှင့်မသိ
 ၂၄-၂၅ ကိုခန့်ထား၍၊- ဤသို့ဆုတောင်းကြ၏။ ^{၂၅} လူအပေါင်းတို့၏စိတ်နှစ်လုံး
 ကို သိတော်မူသောသခင်ဘုရား၊ ယုဒရှုကာရုတ်သည် မိမိနေရာ အရပ်သို့
 သွားအံ့သောငှါ ^{၂၆} မစ္ဆဆရာ၏အရာ၊ တမန်တော်၏အရာမှရှေ့လျော့ဖောက်
 ပြန်သည်ဖြစ်၍၊ ထိုအရာကို ခံစေခြင်းငှါ၊ ဤသူ နှစ်ယောက်တို့တွင် ရှေး
 ၂၆ ကောက်တော်မူသောသူကိုပြည့်စုံတော်မူပါဟုဆုတောင်းပြီးမှ၊- စာရေးတံ
 ချကြသဖြင့်၊ မသိသည်စာရေးတံကိုရ၍ တကျိပ်တပါးသော တမန်တော်
 တို့နှင့်ရေတွက်ဝင်ခြင်းသို့ရောက်လေ၏။

ပင်တေကုတ္တေ ပွဲနေ၌ သန့်ရှင်းသော ဝိညည်းတော်သည် ထူးဆန်းသောလက္ခ
 ဏာများနှင့်ကောင်းကင်မှဆင်းသက်သည်၊ ၁-၁၃။ အကြည့်အရှုစုဝေး၍
 အံ့ဩာလျက်နေကြသောသူတို့ကို၊ ပေတရုသည်ထ၍၊ ထိုလက္ခဏာများ
 သည်၊ ရှေးပရောဖက်စကားနှင့်ညီသည်မက၊ သူတို့ကွပ်မျက်ခဲ့သောယေရှု
 သည်ခရစ်တော်မှန်သဖြင့်၊ သေခြင်းမှထ၍ဘုရားသခင်ထံတော်သို့ရောက်
 လျှင်၊ စေလွှတ်တော်မူသောသန့်ရှင်းသော ဝိညည်းတော်ကြောင့်ဖြစ်သော
 လက္ခဏာ ဟု ဖော်ပြသည်၊ ၁၄-၃၆။ လူသုံးထောင်မျှလောက် ကြားနာ လျှင်၊
 ကြောက်ရွံ့၍ ယုံကြည်သဖြင့် နှစ်ခြင်း မင်္ဂလာကို ခံယူ ကြသည်၊ ၃၇-၄၁။
 နောက်၊ တမန်တော်တို့၌မှီဝဲ၍၊ ဝမ်းမြောက်သောစိတ်နှင့် ဘုရားဝတ်ကိုပြု
 လျက်နေကြသည်၊ ၄၂-၄၇။

၁ ပင်တေကုတ္တေ ပွဲနေ့ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည်၊ တညီတ

၂၂ ဆာ၊ ၁၀၉၊ ၈။ ၄၊ ၃၃။ ၂၂ ယော၊ ၁၅၊ ၂၇။ ၂၄ ၁၅၊ ၂၂။ ၂၅ ၁၅၊ ၈။ ၁၅၊ ၁၆၊ ၇။ ၅၊ ၂၇၊ ၂၉၊
 ၁၇။ ၁၈၊ ၁၁၊ ၂၀။ ၁၇၊ ၁၀။ ၂၅၊ ၂၃။ ၂၆ ၁၇။ ၂၇ ၁၆၊ ၁၀။ ၁၀၊ ၂၃၊ ၁၅။ တရား၊ ၁၆၊ ၉။ ၂၁၊ ၁၄။

သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း၍ သူတို့သည်ရစ်မှူးကြသည်မ
 ၀၆ ဟုတ်။- ၍ အရာကား၊ ပရောဖက် ယောလ ဟောဘူးသော အရာ ဖြစ် သ
 ၀၇ တည်း။- ဟောဘူးသောအချက်ကား၊ ၊ နောင်ကာလ၌ လူမျိုးတကာတို့ အ
 ပေါ်သို့ ငါ၏^၁ ဝိညာဉ်တော်ကို ငါ သွန်းလောင်းမည်။ သင်တို့၏^၂ သားသမီးတို့
 သည် ပရောဖက်ညာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သော
 သူတို့သည် ဗျာဒိတ်ရှုပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့
 ၀၈ သည် ထည်း၊ နိမိတ် အိမ်တို့ကို မြင်မက်ရကြ လိမ့်မည်။- ထိုကာလ၌
 ထည်း ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျား မိမိတို့ အပေါ်သို့ ငါ၏ဝိ
 ညာဉ်တော်ကို ငါ သွန်းလောင်း၍၊^၃ သူတို့သည် ပရောဖက်ညာဏ်နှင့် ဟော
 ၀၉ ပြောရကြလိမ့်မည်။-^၄ အထက်မိုဏ်းကောင်းကင်၌ အံ့ဖွယ်သော အရာတို့
 ကို ၎င်းအောက်အရပ်မြေကြီးပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္
 ၂၀ နိမိတ်တို့ကို ၎င်းငါ ပြမည်။- ထာဝရဘုရား၏ ထူးမြတ်သော နေ့ကြီးမတိုင်မှီ၊
^၅ နေသည် မှောင်မိုက်အတိ ဖြစ်လိမ့်မည်။ လသည် ထည်း သွေးဖြစ်လိမ့်
 ၂၁ မည်။- ထိုအခါ ထာဝရဘုရားကို^၆ ပဋ္ဌနာပြုသော သူရှိသမျှတို့သည် ကယ်
 တင်တော်မူခြင်းသို့ ရောက်ရကြ ထတံ့ဟု ဘုရားဗျာဒိတ်တော်ရှိ၏။
 ၂၂ ၊ ဣသရေလလူတို့၊ ငစကားကို နားထောင်ကြလေ့။ သင်တို့သိကြသည်အ
 တိုင်း၊ နာဇရက်မြို့သားယေရှုသည်^၇ ထူးဆန်းသော တန်ခိုး၊ နိမိတ်လက္ခ
 ၂၃ ဏာ၊ အံ့ဖွယ်သော အမှုတို့ကို သင်တို့တွင် ပြုရသော အခွင့်နှင့်၊ ဘုရားသခင်
 ပေးတော်မူသော သက်သေကို ရသောသူဖြစ်၍၊- ဘုရားသခင် ပြဋ္ဌာန်းတော်
 မူသော အလိုတော်အားဖြင့် ၎င်း၊^၈ အနာဂတံသ ညာဏ်တော်အားဖြင့် ၎င်း၊
 အပ်နှံခြင်းကို ခံသောထိုယေရှုကို^၉ သင်တို့သည် ဖမ်းဆီး၍၊ မတရားသော
 ၂၄ သူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။- ထိုသူကို သေ
 ၂၅ ဒနာကို ဘုရားသခင်သည် ချွတ်ပယ်၍^{၁၀} ထမြောက်စေတော်မူပြီ။- ထိုသူကို
 အကြောင်းပြုလျက်၊ ဒါရိယပ်မင်းက၊^{၁၁} ငါသည် ထာဝရဘုရားကို အစည်မပြတ်
 မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငလက်ဘက်၌ တည်ရှိတော်မူသည်
 ၂၆ ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိချေ။- ထိုကြောင့် ငမိတ်နှစ်လုံးသည် သာယာ

^၁ ဟေရှု၊ ၄၄:၃။ ယေဇ၊ ၁၁:၁၉။ ၃၆:၂၇။ ယောလ၊ ၂:၂၈၊ ၂၉။ ၁၂:၁၀။ ယော၊ ၇:၃၈။ ၆၁:၄၅။
 ၄၅။ ၁၂:၁၉။ ၁၂:၁၄။ ၉:၁၀။ ၁ ကော၊ ၁၂:၁၀၊ ၂၈။ ၁၄:၁။ ၁၂ ယောလ၊ ၂:၂၉၊ ၃၁။ ၁၂ မ၊ ၂:၄
 ၂၉။ မာ၊ ၁၃:၂၄။ လု၊ ၂:၂၅။ ၁၄ ခေ၊ ၁၀:၁၃။ ၁၁:၁၃။ ယော၊ ၁၂:၂၄:၁၀၊ ၁၁။ ၁၅:၂၄။
 ၁၆:၁၈။ ၄:၂၈။ မ၊ ၂၆:၂၄။ လု၊ ၂:၂၅၊ ၂၅:၄၄။ ၁၅:၃၈။ ၁၃:၂၅။ ၃:၁၅။ ၄:၁၀။ ၁၀:၄၀။
 ၁၃:၃၀၊ ၃၄။ ခေ၊ ၁၂:၄။ ၈:၁၁။ ၁ ကော၊ ၆:၁၄။ ၁၅:၁၅။ ၂ ကော၊ ၁၄:၁၄။ ၈ လ၊ ၁:၁။ ၆:၁၂။
 ၈ ကော၊ ၂:၁၂။ ၁ သက်၊ ၁:၁၀။ ၁၅:၁၃:၂၀။ ၁ ပေ၊ ၁:၂၀။ ၁၆ ဆာ၊ ၁၆:၈။

ခြင်း၊ ငဝိညာဉ်သည်လည်းရှင်လန်းခြင်းရှိ၏။ ထိုမှတပါး၊ ငအသားသည်
 ၂၇ မျှော်လင့်လျက် ကျန်းဝပ်လိမ့်မည်။- အကြောင်းမူကား၊ ကိုယ်တော်သည်
 အကျွန်ုပ်၏ဝိညာဉ်ကိုမရဏာနိုင်ငံ၌ ပြစ်ထားတော်မမူ။ ကိုယ်တော်၏သန့်
 ရှင်းသောသူအားလည်းပုပ်စပ်ခြင်းကိုရှိစေတော်မမူဘဲလျက်၊ အသက်ရှင်
 ၂၈ ခြင်းလမ်းကိုပြည့်န်တော်မူလိမ့်မည်။- မျက်နှာတော်ကိုဖူးမြင်ရသောအား
 ဖြင့်ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကိုပြည့်စုံစေတော်မူလိမ့်မည်ဟုဒါ
 ဝိဒ်ဆိုသတည်း။

၂၉ ညီအစ်ကိုတို့၊^{၂၀} အမျိုး၏အဖဖြစ်သောဒါဝိဒ်၏အကြောင်းကိုငါသည်သင်
 တို့အားအတည့်အလင်းပြောပါရစေ။ ထိုဒါဝိဒ်သည်သေ၍သင်းပြုတ်သော
 ၃၀ တွင်းသည်ယခုတိုင်အောင်ငါတို့၌ရှိ၏။- ^{၂၁} ထိုသူသည်၊ မိမိအမျိုးအနွယ်
 ထဲကလူဇာတ်အားဖြင့်ခရစ်တော်ကိုဘုရားသခင်ထမြောက်စေ၍မိမိပလ္လင်
 ပေါ်မှာတင်တော်မူမည်အကြောင်း မိဋ္ဌာန်ကျိန်ဆိုတော်မူသည်ကို၊ ပရော
 ၃၀ ဖက်ညာဏ် အားဖြင့်သိ၍၊- ခရစ်တော်၏ထမြောက်ခြင်း အကြောင်းကို
 ရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကိုမရဏာ နိုင်ငံ၌ ပြစ်ထား
 တော်မမူ။ ^{၂၂} အသားသည်လည်း ပုပ်စပ်ခြင်းသို့ မရောက်ဟု အနာဂတံသ
 ၃၂ ညာဏ်နှင့်ဟောလေ၏။- ^{၂၃} ထိုယေရှုကိုဘုရားသခင်ထမြောက်စေတော်မူ
 ၃၃ သည်ကို ^{၂၄} ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။- ထိုသို့ဘုရားသခင်
 သည် ^{၂၅} လက်ျာလက်တော်နှင့်ချီးမြှင့်တော်မူသဖြင့်၊ ထိုသခင်သည် ^{၂၆} ဂတိ
 တော်နှင့်ရှည်သော သန့်ရှင်းသောဝိညာဉ်တော်ကို မမည်းတော်ထံ၌ ခံပြီး
 ၃၄ ဖြစ်၍၊ ^{၂၇} သင်တို့သိမြင်ကြားရသောအရာကိုသွန်းလောင်းတော်မူ၏။- ဒါဝိဒ်
 ၃၅ သည်ကောင်းကင်သို့မတက်သေး။- သို့ရာတွင်ထာဝရဘုရားက၊ သင်၏ရန်
 သူတို့ကိုသင်၏ခြေတင်ရာငါမချမထားမှီတိုင်အောင် ^{၂၈} ငလက်ျာတက်၌ထိုင်
 ၃၆ နေလေ့ဟု၊ ငသခင်အားမိန့်တော်မူသည်ဟုဒါဝိဒ်စကားရှိ၏။- ထိုကြောင့်
^{၂၉} သင်တို့သည်လက်ဝါးကပ်တိုင်မှာကွပ်မျက်သောယေရှုကို ဘုရားသခင်
 သည်ခရစ်တော်အရာ၌ငှင်၊ အစိုးရသောအရှင်အရာ၌ငှင်၊ ခန့်ထားတော်မူ
 သည်အကြောင်းကို ဣသရေလအမျိုးသား အပေါင်းတို့၊ အတပ် အမှန် သိ
 မှတ်ကြလေ့ဟုပေတရုဟောလေ၏။

၃၇ ထိုသူတို့သည်ကြားရလျှင်၊ ^{၃၀} စိတ်နှစ်လုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊
 အဘယ်သို့ ပြုရပါမည်နည်းဟု၊ ပေတရုမှစ၍အခြား သောတမန်တော်တို့

၂၀၁၃:၃၆။ ၃၈:၂:၁၀။ ၂၁၂:၅:၁၂၊ ၁၃။ ဆာ:၁၃:၁၀။ လျ:၁၃:၂:၆၉။ ရော:၁:၄။ ၂၀:၂:၅။
 ၂၁:၃:၃၅။ ဆာ:၁၆:၁၀။ ၂၃:၂၄။ ၂၄:၁၀။ ၂၅:၃၁။ မီး:၂:၉။ ဟော:၁၀:၁၂။ ၂၆:၁:၄။ ယော:
 ၁၄:၂၆။ ၁၅:၂၆။ ၁၆:၇၊ ၁၃။ ၂၇:၁၀:၄၅။ ၈:၄:၀။ ၂၀ဆာ:၁၁၀:၁။ ၈၂:၂:၄၄။ ၁ကော:၁၅:၂၅။
 ၈:၁:၂၀။ ဟော:၁:၁၃။ ၂၆:၅:၃၁။ ၃၀:၉:၆။ ၁၆:၃၀။ အာ:၁၂:၁၀။ လျ:၁:၁၀။

၃၇ အားမေးမြန်းကြ၏။-ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ
 ၃၈ နောင်တရ၍တယောက်မှာမကြွင်း၊ ယေရှုခရစ်၏နာမ၌နှစ်ခြင်းကိုခံကြ
 လေ့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူး
 ၃၉ တော်ကိုခံရကြလိမ့်မည်။- အကြောင်းမူကား၊ ဂတိတော်သည်သင်တို့နှင့်
 ၄၀ ၎င်း၊ ၃၂ သင်တို့၏သားသမီးတို့နှင့်၎င်း၊ ၃၃ ဝေးသောသူတို့တွင်ငါတို့၏ဘုရားသ
 ခင်ထာဝရဘုရားခေါ်တော်မူသောသူတို့နှင့်၎င်းဆိုင်သည်ဟုဟော၏။-
 ၄၁ ထိုမှတပါး၊ သဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြ
 လေ့ဟူ၍၊ အထူးထူးအပြားပြားသောစကားနှင့်သက်သေခံ၍ တိုက်တွန်း
 သွေးဆောင်လေ၏။
 ၄၂ ထိုစကားကို အသင့်နှစ်လုံးသွင်းမိသောသူတို့သည် နှစ်ခြင်းကိုခံ၍၊ ထိုနေ့
 ၄၃ ၌ အရေအတွက် အားဖြင့်သုံးထောင်မျှလောက်သောလူတို့သည် ဝင်ကြ၏။-
 ၄၄ ၃၄ ထိုသူများသည် တမန်တော်တို့၏ ဆုမ္မဩဝါဒကိုခံခြင်း၊ အပေါင်းအသင်း
 ၄၅ ဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏။- လူ
 ၄၆ အပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ ၃၅ တမန်တော်တို့သည်
 ၄၇ များစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုတို့ကိုပြုကြ၏။- ယုံကြည်
 သောသူအပေါင်းတို့သည် တစုတဝေးတည်း နေကြသဖြင့်၊ မိမိတို့၌ရှိသမျှ
 ၄၈ ကို ၃၆ ဆက်ဆံ၍ သုံးဆောင်ကြ၏။- မိမိတို့ပစ္စည်းများကို ရောင်းပြီးလျှင်၊
 လူများဆင်းရဲသည်အတိုင်း၊ ၃၇ အသီးအသီးတို့အား ဝေငှခြင်းကိုပြုကြ၏။-
 ၄၉ ၃၈ ထိုသူတို့သည် လည်းဗိတ်မှန်တော်၌နေ့တိုင်းအစည်တညီတညွတ်တည်း
 နေ၍၊ ကိုယ်အိမ်၌ မုန့်ကိုဖဲ့လျက် ကြည်ဖြူရှင်လန်း ဝမ်းမြောက်သောစိတ်
 ၅၀ နှင့်အစာအာဟာရကို သုံးဆောင်ကြ၏။- ဘုရားသခင်ကိုလည်း ချီးမွမ်း၍
 ၅၁ ၃၉ လူအပေါင်းတို့ရှေ့မှာ မျက်နှာ ပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်
 ခြင်းသို့ ရောက်သော သူတို့ကိုလည်း နေ့စည်မပြတ် ၄၀ သခင် ဘုရားသည်
 သင်းဝင်စေတော်မူ၏။

၃

ပေတရု၊ ယောဟန်တို့သည် ဗိတ်မှန်တော်မှ ခြေမစွမ်းသော သူတယောက်ကို
 ချမ်းသာစေသည်။ ၁-၁၀။ လူများတို့သည် အကြည့်အရှုစုဝေးလာကြသော်၊
 ပေတရုက၊ သူတို့ မြင်သော တန်ခိုးသည်၊ သူတို့ မသိဘဲလျက် ကွပ်မျက်ခဲ့
 သော ယေရှု၏နာမတော်ကို ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ထိုကြောင့် သူတို့

၂၁၃:၂၀။ လျ၊၂၄:၄၇။ ၂၂၃:၂၅။ ယောလ၊၂:၂၀။ ၂၂၁၀:၄၅။ ၁၁:၁၅၊၁၀။ ၁၄:၂၇။ ၁၅:၃၊
 ၈၊၁၄။ ၈၊၂:၁၃၊၁၇။ ၂၅၄၆။ ၁:၁၄။ ဧပေါ၊၂:၁၂။ ၈၊၆:၁၀။ ကော၊၄:၂။ ဟေ၊၂၀:၂၅။ ၂၅၄:
 ၃၃။ ၅:၁၂။ မာ၊၁၆:၁၇။ ၂၆၄:၃၂၊၃၄။ ၂၇၃:၅၅၊၅၈:၇။ ၂၁:၁၄။ ၅:၄၂။ လျ၊၂၄:၅၃။ ၂၆၄:
 ၃၃။ လျ၊၂:၅။ ဧပေါ၊၁၄:၁၀။ ၄၀၅:၁၄။ ၁၁:၂၄။

သည် နောင်တရ၍ ထိုသခင်ကို ယုံကြည်ရမည် အကြောင်း တိုက်တွန်းနှိုးဆော်သည်။၁၁-၂၆။

- ၁ ထိုအခါ ပဌနာပြုရသော^၁ သုံးချက်တီးအချိန်၌ ပေတရုနှင့်ယောဟန်တို့
- ၂ သည်^၂ ဗိတ်မှန်တော်သို့တက်ကြသည့်ရှိသော်၊-အမိဝမ်းတွင်းကပင်ခြေမ
- ၃ စွမ်းသော^၃ သူတယောက်ကို သူတပါးတို့သည်ထမ်းလျက်လာကြ၏။ ဗိတ်
- ၄ မှန်တော်သို့ ဝင်သောသူတို့မှာ^၄ စွန့်ကြဲခြင်းကို ခံစေခြင်းငှါ၊ တင့်တယ်အ
- ၅ သည်ဗိတ်မှန်တော်သို့ဝင်မည်လာကြသည်ကို ထိုသူသည်မြင်လျှင်စွန့်ကြဲ
- ၆ ပါဟုတောင်းလေ၏။-ထိုအခါပေတရုနှင့်ယောဟန်တို့သည်ထိုသူကိုစေ့စေ့
- ၇ ကြည့်ရှု၍၊ ငါတို့အားမျှော်ကြည့်လေ့ဟုဆိုလျှင်၊- ထိုသူသည်တစုံတခု
- ၈ ကိုရမည်ဟုဗိတ်ထင်နှင့်၊တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။-ပေတရု
- ၉ ကလည်း၊ငါ၌ရှာငွေမရှိ။ ရှိသည်အရာကိုသင့်အား ငါပေးမည်။^၅ နာဇရက်
- ၁၀ မြို့သားယေရှုခရစ်၏နာမတော်အားဖြင့်ထ၍လှမ်းသွားလေ့ဟုဆိုလျက်၊-
- ၁၁ သူ၏လက်ှာလက်ကို ကိုင်ဆွဲ ချီကြွလေသော ခဏချင်းတွင်၊ ခြေနှစ်ဖက်ဖ
- ၁၂ မှက်မိတို့သည် စွမ်းအားကိုရသဖြင့်၊-^၆ ရုပ်တရက်ထ၍ မတ်တတ်ရပ်ပြီး
- ၁၃ လျှင်၊လှမ်းသွားလေ၏။ သွားလျက်ခုန်လျက် ဘုရားသခင်ကိုချီးမွမ်းလျက်
- ၁၄ တမန်တော်တို့နှင့်အတူ ဗိတ်မှန်တော်သို့ဝင်လေ၏။-^၇ ထိုသို့လှမ်းသွား၍
- ၁၅ ဘုရားသခင်အားချီးမွမ်းသည်ကိုလူအပေါင်းတို့သည်မြင်သောအခါ၊- ထို
- ၁၆ သူသည် ဗိတ်မှန်တော်၏ တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေ
- ၁၇ သောသူ ဖြစ်သည်ကိုသိကြသောကြောင့်၊ သူ၌ ဖြစ်သည်အမှုကို အံ့ဩ
- ၁၈ မိန်းမော တွေဝေ ခြင်းရှိ၍၊- ထိုသူသည် ပေတရုနှင့်ယောဟန်ကို အမှီပြု
- ၁၉ လျက်ရှိရာအရပ်၊^၈ ရှောလမုန်ကနားပြင်အမည်ရှိသော ကနားပြင်သို့ပြေး
- ၂၀ ဝင်၍စုဝေးကြ၏။
- ၂၁ ပေတရုသည်မြင်လျှင်၊ ဣသရေလလူတို့၊ အဘယ်ကြောင့် ဤအမှုကိုအံ့
- ၂၂ ဩကြသနည်း။ ဤသူသည် လှမ်းသွား နှိုင်းသော အခွင့်ကို ငါ တို့သည်
- ၂၃ ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့်ပေးဘိသကဲ့သို့၊ အဘယ်ကြောင့်ငါတို့
- ၂၄ ကိုစေ့စေ့ ကြည့်ရှု ကြသနည်း။-^၉ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရား
- ၂၅ သခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည်^{၁၀} မိမိသားတော်၏ဘုန်းကို
- ၂၆ ထင်ရှားစေတော်မူပြီ။ထိုသခင်ကိုသင်တို့သည်ပိလတ်မင်းလက်သို့^{၁၁} အပ်

^၁ဆာ၊၅၅:၁၇။ ^၂၂:၄၆။ ^၃၂၁:၄။ ^၄ယော၊၉:၈။ ^၅၄:၁၀။ ^၆ဇော၊၁၂:၅၆။ ^၇၂:၁၆၊၂၁။ ^၈၅:၁၂။ ^၉ယော၊၁၀:၂၃။ ^{၁၀}ယော၊၇:၃၉။ ^{၁၁}၂:၁၆။ ^{၁၂}၁၇:၁။ ^{၁၃}မာ၊၇:၂။

၁၄ နှံ့၏။ ထိုမင်းသည်လွတ်မည်အကြံရှိသော်လည်းသင်တို့သည်ထိုသခင်ကို
 ၁၅ ညှဉ်းပယ်ကြ၏။- ၁၃ သန့်ရှင်း^{၁၃}မြောင့်မတ်တော်မူသောသခင်ကိုညှဉ်း
 ပယ်၏။ လူအသက်ကိုသတ်ခြင်းအပြစ်ရှိသော သူတယောက်ကိုရမည်အ
 ၁၆ ကြောင်းတောင်းပန်သဖြင့်- အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသော အ
 ၁၇ ရှင်ကိုကွပ်မျက်ကြပြီတကား။ ၁၄ ထိုအရှင်ကိုဘုရားသခင်သည် သေခြင်းမှ
 ၁၈ ထမြောက်စေတော်မူသည်ကိုငါတို့သည်^{၁၄}သက်သေခံဖြစ်ကြ၏။-^{၁၅}ထိုသ
 ခင်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုသခင်၏ နာမတော်သည် သင်တို့ သိမြင်
 သောဤသူအားအ စွမ်းကိုပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသောယုံကြည်
 ခြင်းသည်သင်တို့မှန်မှောက်တွင်ဤသူ၌စေ့စုံခြင်းအ ခွင့်ကိုပေး၍ရှိလေပြီ။
 ၁၉ ယခုလည်းညီအစ်ကိုတို့၊ သင်တို့မှစ၍အစိုးရသောသူတို့သည်^{၁၆}မသိဘဲ
 ၂၀ လျက်၊ ထိုသို့ပြုကြသည်ကိုငါသိ၏။-^{၁၆}ခရစ်တော်သည်အသေခံရမည်ဟု၊
 ၂၁ ^{၁၇}ပရောဖက် အပေါင်းတို့သည်ဟောပြော၍၊ ဘုရားသခင်ဖော်ပြတော်မူနှင့်
 ၂၂ သောအမှုကိုထိုသို့အားဖြင့်ပြီးစီးတော်မူပြီ။- ထိုကြောင့် ထာဝရဘုရားထံ
 ၂၃ တော်မူမှမ်းဇေသောအချိန်ကာလသည်ရောက်လာ၍၊-သင်တို့အဖို့အလိုငှါ
 ၂၄ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည် အကြောင်း၊
 ၂၅ သင်တို့ အပြစ်များကို ပြေစေခြင်းငှါ ^{၁၈}နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့
 ၂၆ ရောက်ကြလော့။- ကမ္ဘာဦးမှစ၍ သန့်ရှင်းသော ပရောဖက် ဆရာတော်တို့
 ၂၇ နှုတ်ဖြင့်၊ ^{၁၉}ဘုရားသခင်ဗျာဒိတ်ထားတော်မူသောထိုကပ်ကာလ၊ ^{၂၀}အလုံး
 စုံသော အရာတို့ကို အသစ်ပြုပျင်တော်မူသော ကပ်ကာလ မရောက်မှီတိုင်
 အောင်၊ ^{၂၁}ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။-
 ၂၂ ငါတို့ဘိုးတေးများတို့အားလည်းမော့ရှေ့က၊ သင်တို့၏ဘုရားသခင်ထာဝရ
 ၂၃ ဘုရားသည်၊ ^{၂၂}သင်တို့အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသောပရောဖက်
 ၂၄ တပါးကိုသင်တို့ အဖို့ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်ဟောပြောသ
 ၂၅ မှာသောအရာတို့ကိုသင်တို့သည်နားထောင်ရကြမည်။- အကြင်သူသည်ထို
 ၂၆ ပရောဖက်၏စကားကိုနားမထောင်ဘဲနေအံ့၊ ထိုသူသည်မိမိအမျိုးထဲက ပယ်
 ၂၇ ရှင်းခြင်းကို ခံရမည်ဟု ဟော၏။- ပရောဖက် ရှုမွေလမှစ၍ နောက်ဟော
 ၂၈ သောပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကိုဟောပြောပြည့်န်
 ၂၉ ကြပြီ။- ^{၂၃}သင်တို့သည် ပရောဖက် အမျိုးအနွယ် ဖြစ်ကြ၏။ ဘုရားသခင်

၁၃၁၃:၂၀။ ၁၂၇:၂၀။ ၁၁၁၅:၁၁။ ၁၂၇:၁၀၊ ၂၀၊ ၂၁။ ၁၁၀:၄၀။ ၁၉:၁၅။ ၁၃ဆာ၊
 ၁၆:၁၀။ ၁၁၁:၂၄။ ၁၁၁:၃၅။ ၁၄၇:၅၂။ ၂၂:၁၄။ ၁၅၂:၂၄။ ၁၆၂:၃၂။ ၁၇၄:၁၀၊ ၁၄:၉။
 ၁၉:၂၂။ ၁၁၂၇:၃၄။ ၁၁၁:၆:၃။ ၁၃:၂၇။ ၁၁၀:၂၀။ ၁၀:၁၃။ ၁၆၂:၂၃။ ၁၂၇:၄
 ၄၄။ ၁၁ဆာ၊ ၂၂။ ၁၅၅:၅၀:၆။ ၅၃:၅။ ၁၁၉:၂၆။ ၁၁၀:၁၀၊ ၁၁။ ၁၁၂:၃၀။ ၂၂၇:၅၅။
 ၂၃၁၁:၁၁။ ၂၄:၁၁။ ၂၅တရား:၁၀:၁၅၊ ၁၀၊ ၁၉။ ၂၆၂:၃၉။ ၁၅၅:၄၀။ ၁၅:၀။ ၀၁၁:၂၆။

သည်အာမြတ်ကို၊ သင်၏^၂ အမျိုးအနွယ်အားဖြင့်လူမျိုးအပေါင်းတို့သည်
 ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု၊ ဗျာဒိတ်ထားတော်မူ၏။ ငါတို့
 သိုးဘေးများတို့အား ပေးတော်မူသော ပဋိညည် တရားတော်နှင့် သင်တို့
 သည် ဆိုင်ကြ၏။- သင်တို့တွင်^၂ မိမိဒုစရိုက်တို့ကို ကြည်ရှောင် ပယ်ရှား
 သောသူရှိသမျှတို့အား ကောင်းကြီးမင်္ဂလာကို ပေးစေခြင်းငှါ၊ ဘုရားသခင်
 သည် မိမိသားတော်ယေရှုကို ထမြောက်စေတော်မူပြီးလျှင်၊ သင်တို့ရှိရာသို့^၂
^၂ရှေ့ဦးစွာစေလွှတ်တော်မူသည်ဟုလူများတို့အားပေတရူဟောပြော၏။

၄

ပေတရူယောဟန်တို့သည်ဖမ်းဆီးချုပ်ထားခြင်းကိုခံရသည်၊ သို့သော်လည်း
 လူငါးထောင်မျှ ယုံကြည်ကြသည်။ ၁-၄။ နက်ဖန်နဲ့ တမန်တော်တို့သည်
 လွှတ်အရာရှိတို့ရှေ့၌အစစ်ခံသော်၊ ပေတရူက၊ သူတို့ကွပ်မျက်ခံသောယေရှု
 ၏နာမတော် အားဖြင့် ထိုလူနာကို ငြိမ်းစေသည်ဟု ချေရင့်စွာ ပြောဆိုသည်။
 ၅-၁၂။ ထိုသူတို့သည်ငြင်းခရာမရှိ၍၊ နောက်ထိုနာမတော်ကိုမဟောရမည်အ
 ကြောင်းမှာထားခြိမ်းခြောက်ခြင်းနှင့် တမန်တော်တို့ကို လွှတ်လိုက်သည်။
 ၁၃-၂၂။ ထိုသူတို့လည်းတပည့်တော်ချင်းတို့အားသွား၍ဆုတောင်းကြလျှင်၊
 စုဝေးရာအရပ်တုန်လှုပ်ခြင်းနှင့်သန့်ရှင်းသောဝိညာဉ်တော်ဆင်း၍၊ တမန်
 တော်တို့သည်ချေရင့်စွာဟောပြောကြသည်။ တပည့်တော်များလည်းကြွယ်
 ဝသောကျေးဇူးတော်ကိုခံစား၍ချစ်သောစိတ်နှင့်အချင်းချင်းထောက်မကြ
 သည်။ ဗာနုဗာသည်ထင်ရှားသည်။ ၂၃-၃၅။

၁ ထိုသို့တမန်တော်တို့သည် လူများတို့အား ဟောပြောစည်တွင်၊ မိတ်မှန်
 တော်မူမှစသော ယဇ်ပရောဖိတ်တို့နှင့် ဇရွာကဲများတို့သည် ယာကြသ
 ၂ ဖြင့်၊- တမန်တော်တို့သည်လူများတို့အားဆုမ္မဋ္ဌဝါဒပေး၍ ယေရှုကိုအ
 ကြောင်းပြုလျက် သေခြင်းမှ ထမြောက်ခြင်းတရားကိုဟောသောကြောင့်၊
 ၃ ထိုမင်းများတို့သည်စိတ်ပူပန်ခြင်းရှိသည်နှင့်၊- တမန်တော်တို့ကို ဖမ်းဆီး
 ပြီးမှ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖန်နဲ့တိုင်အောင်နှောင်အိမ်၌ ချုပ်
 ၄ ထားကြ၏။- တရားနာသောသူအများတို့သည်ယုံကြည် ခြင်းသို့ရောက်၍၊
 အရေအတွက်အားဖြင့်လူငါးထောင်မျှလောက်ရှိကြ၏။

၅ နက်ဖန်နဲ့ ရောက်သော် မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြု ဆရာတို့
 ၆ နှင့်-ယဇ်ပရောဖိတ်မင်း^၂ အနွယ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြီမှစ
 ၍ယဇ်ပရောဖိတ် မင်းမျိုး ရှိသမျှတို့သည် ယေရှုလင်မြို့၌ စုဝေးကြပြီး

^၂၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ ၅၂၊ ၅၃၊ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇၊ ၆၈၊ ၆၉၊ ၇၀၊ ၇၁၊ ၇၂၊ ၇၃၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၇၈၊ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၄၊ ၈၅၊ ၈၆၊ ၈၇၊ ၈၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄၊ ၉၅၊ ၉၆၊ ၉၇၊ ၉၈၊ ၉၉၊ ၁၀၀။

၇ လျှင်-တမန်တော်တို့ကိုအလယ်၌ထား၍၊ သင်တို့သည်^၁ အဘယ်သို့သော
 ၈ တန်ခိုး၊ အဘယ်သူ၏နာမအားဖြင့်၍ အမှုကိုပြုသနည်းဟုမေးမြန်းကြ၏။
 ၉ ^၂ထိုအခါပေတရုသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက်၊ လူများ
 ၁၀ ကိုအစိုးရသော မင်းတို့နှင့် ဣသရေလအမျိုး အကြီးအကဲတို့- အင်္ဂါချိုတဲ့
 ၁၁ သောသူကိုကျေးဇူးပြု၍၊ သူသည် အနာရောဂါနှင့် အဘယ်သို့ကင်းလွတ်
 ၁၂ တိုင်မှာ ကွပ်မျက်၍ ဘုရားသခင်သည် ^၃သေခြင်းမှ ထ မြောက် စေတော်မူ
 ၁၃ သော၊ ^၄နာဇရက်မြို့သားယေရှုခရစ်၏ နာမတော်အားဖြင့်၊ ဤသူသည်သင်
 ၁၄ တို့မျက်မှောက်၌ ကျန်းမာလျက်ရှိသည်ကို၊ သင်တို့မှစ၍ ဣသရေလလူအ
 ၁၅ ပေါင်းတို့၊ သိမှတ်ကြလေ့။- ^၅ထိုသခင်ကား၊ သင်တို့သည် တိုက်ကိုတည်
 ၁၆ လုပ်သောအခါပယ်ထား၍ နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ရောက်
 ၁၇ ပြန်သောကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်ဟင်
 ၁၈ ခြင်းအမှုကိုမတတ်နိုင်။- ^၆ထိုသခင်၏နာမတော်မှတပါး၊ ငါတို့ကိုကယ်တင်
 ၁၉ နိုင်သောနာမတစ်ခုမျှကောင်းကင်အောက်၊ လူတို့တွင်မပေါ်မရှိဟုပေတ
 ၂၀ ရုသည်ထိုသူတို့အားမြွက်ဆို၏။
 ၂၁ ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ ရဲရင့်ခြင်းသတ္တိကို မြင်၍၊ ^၇လူ
 ၂၂ တတ်မဟုတ်၊ လူသာမညသာဖြစ်သည်ကိုသိမှတ်သဖြင့် အံ့ဩခံ၍နေကြ
 ၂၃ ၏။ ထိုသူနှစ်ယောက်တို့သည် အထက်ကယေရှုနှင့်အတူရှိသည်ကိုသတိရ
 ၂၄ ၍၎င်း- အနာကင်းလွတ်သောသူသည် ထိုသူတို့နှင့်အတူ ^၈ရှိနေသည်ကို
 ၂၅ မြင်၍၎င်း၊ ညင်းခုံဆို ဖွယ်ရာမရှိမတွေ့ကြ။- တမန်တော်တို့ကိုလွှတ်တော်မှ
 ၂၆ ထွက်သွားစေ ပြီးလျှင်၊ ^၉ဤသူတို့ကို အဘယ်သို့ ပြုရမည်နည်း။- သူတို့
 ၂၇ သည်^၉ ယင်းရှားစွာသောနိမိတ်လက္ခဏာကိုပြုပြီးသည်ကို၊ ယေရှုလင်မြို့
 ၂၈ ၌နေသောသူအပေါင်း တို့သည်သိမြင်ကြ၏။ ငါတို့သည်လည်း ညင်းခုံခြင်း
 ၂၉ ငှါမတတ်နိုင်ပြီ။- သို့သော်လည်းလူများအထဲ၌သာ၍ မနှံ့မပြားစေခြင်းငှါ၊
 ၃၀ နောက်တဖန် ထိုနာမကိုအမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်ဟူ
 ၃၁ ၍၊ သူတို့ကို ကြပ်တည်းစွာမြိမ်းခြောက် ကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်
 ၃၂ ပြီးမှ၊- ^{၁၀}တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏နာမကိုအမှီပြုလျက်ဟောပြော
 ၃၃ သွန်သင်ခြင်းကိုအလျဉ်းမပြုနှင့်ဟုအမိန့်ရှိကြ၏။
 ၃၄ ပေတရုနှင့်ယောဟန်တို့ကလည်း၊ ^{၁၁}ဘုရားသခင်၏ စကားတော်ကိုနား
 ၃၅ ထောင်သည်ထက်သင်တို့၏စကားကိုသာ၍ နားထောင်သော်၊ ဘုရားသခင်

၁၇:၂၇။ ထွက်:၂၁၄။ မ:၂၁:၂၃။ ၇လျှင်:၁၁၁၂။ ၈၂:၂၄။ ၉၂:၆၁၆။ ၇ဆာ:၁၁၀:၂၂။
 ဟောရှာ:၂၀:၁၆။ မ:၂၁:၄၂။ ၇မ:၂၁။ ၁၀:၄၃။ ၁တိ:၂:၅၆။ ၆မ:၁၁:၂၅။ ၁ကော:၁:၂၇။ ၁၀:၃:
 ၁၁။ ၁၁ယော:၁၁:၄၇။ ၁၂:၃:၁၀။ ၁၂:၅:၄၀။ ၁၅:၂၃။

၂၀ ရှေ့မှာ ကောင်းမည် မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလေ့။- ^{၁၅} ငါတို့
 သည်ကြားလျက်မြင်လျက်ရှိသော အရာတို့ကို ^{၁၆} မဟောမပြောဘဲမနေနိုင်
 ၂၁ ဟုထိုသူတို့အားဆိုကြ၏။- ထိုအခါတမန်တော်တို့၌ အပြစ်ဒါဏ် ပေးသင့်
 သောအကြောင်းကို မတွေ့သဖြင့် တဖန်မြိမ်းခြောက် ပြီးလျှင် လွှတ်ကြ၏။-
 ၂၂ အကြောင်းမူကား၊ အနာကင်းခြင်း နိမိတ် လက္ခဏာကိုခံရသော သူသည်
 အသက်လေးဆယ်ကျော်ရှိသည်ဖြစ်၍၊ လူအပေါင်းတို့သည် ^{၁၇} ထိုအမှုကို
 ထောက်လျက်၊ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
 ၂၃ တမန်တော်တို့သည် လွတ်သောအခါ၊ ^{၁၈} မိမိတို့အပေါင်းအသင်း ရှိရာသို့
 သွား၍၊ မိမိတို့အား ယဇ်ပရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ပြောဆို
 ၂၄ သမျှကို ပြန်ကြား ကြ၏။- ထိုသူများ တို့သည် ကြားရလျှင်၊ ^{၁၉} တညီတညွတ်
 တည်း ဘုရားသခင်ထံသို့ အသံကိုလှင့်လျက်၊ အစိုးရတော် မူသောအရှင်၊
 ကိုယ်တော်သည်ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှ
 ၂၅ တို့ကို ဖန်ဆင်းတော် မူသော ဘုရား သခင် ဖြစ်တော်မူ၏။- ကိုယ် တော်က
 လည်း၊ ^{၂၀} လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြု ကြသနည်း။ လူစု
 ၂၆ တို့သည် အဘယ်ကြောင့် အချည်းနှီးကြိစည်ကြသနည်း။- လောကီရှင်ဘု
 ရင်တို့သည် ထကြ၍၊ မူးမတ်အရာရှိတို့လည်း ထာဝရဘုရားနှင့် ခရစ်တော်
 ကို ရန်တက် ပြုလျက် စည်းဝေးကြ၏ဟု၊ ကိုယ်တော် ကျွန်ုပ်ဒါဝိဒ်၏ နှုတ်ဖြင့်
 ၂၇ ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊- ဟေရုဒ်မင်း၊ ပုန္တိုဒိလတ်မင်းမှစ၍ အသ
 ၂၈ ရေလ အမျိုးသား၊ တပါး အမျိုးသား တို့သည်၊- ^{၂၁} ကိုယ် တော်၏ အလိုရှိ
 သည်အတိုင်း၊ ရှေ့မဆွ ကလက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့
 ကို ပြုခြင်းငှါ၊ ^{၂၂} ဘိသိတ်ပေးတော်မူသော သားတော်မြတ် ယေရှုကို၊ ဤမြို့၌
 ၂၉ ရန်တက်ပြု၍ စည်းဝေးကြပြီ ^{၂၃} အမှန်ဖြစ်ပါ၏။- အိုထာဝရဘုရား၊ ယခုအ
 ၃၀ ခါထိုသူတို့၏ မြိမ်းခြောက်ခြင်းကို မှတ်တော် မူပါ။- အနာရောဂါ ညိမ်းစေ
 မြင်းငှါ လက်တော်ကို ဆန့်တော်မူ၍၊ သန့်ရှင်းသော သားတော်ယေရှု၏
^{၂၄} နာမတော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုတို့ကို ဖြစ်စေတော်
 မူစည်တွင်၊ ကိုယ်တော်၏ ကျွန်တို့သည် နှုတ်ကပတ်တရားတော်ကို ^{၂၅} ရဲရင့်
 စွာဟောပြောပါမည်အကြောင်း ကယ်မ သနားတော်မူပါဟု ဆုတောင်းကြ
 ၃၁ ၏။- ထိုသို့ဆုတောင်းပဋ္ဌနာပြုပြီးမှ၊ ^{၂၆} စုဝေးသော အရပ်သည် တုန်လှုပ်၍၊
 ထိုသူအပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရား
 သခင်၏ နှုတ်ကပတ်တရားတော်ကို ^{၂၇} ရဲရင့် စွာဟောပြောကြ၏။

၁၅ ၂၂:၁၅။ ၁ယော:၁:၁၂။ ၁၆ ၁:၈။ ၂:၃၂။ ၁၇ ၃:၇။ ၁၈ ၂:၁၂။ ၁၉ ၄ရာ:၁၉:၁၅။ ၂၀ ဆာ:
 ၂:၁။ ၂၁ ၂:၂၃။ ၂၂ ၃:၁၈။ ၂၃ ၂:၁၉။ ၂၄ ၁:၁၀:၃၇။ ၂၅ ၂:၅:၃။ ၂၆ ၃:၆:၁၆။ ၂၇ ၁၃:၃၁။ ၂၈ ၂:
 ၂:၄၃။ ၂၉ ၃:၈။

၃၂ ယုံကြည်သောသူအပေါင်းတို့သည် မိတ်နှစ်လုံး^၁ တညီတညွတ်တည်းရှိ
 ၃၃ ကြ၏။^၂ အဘယ်သူမျှ မိမိဥစ္စာတစ်ခုကို ဥစ္စာဟူ၍ မဆိုဘဲလျက်၊ ရှိသမျှ
 ၃၄ သောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။^၃ သခင်ယေရှုထမြောက်
 ၃၅ တော်မူခြင်း အကြောင်းကို၊ တမန်တော် တို့သည် ^၄ ကြီးသော တန်ဖိုးနှင့်
 ၃၆ သက်သေခံ၍၊ ထိုသူအပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံ
 ၃၇ ကြ၏။- ထိုသူတို့တွင် ဆင်းရဲ^၅ သောသူတယောက်မျှမရှိ။ အကြောင်းမူကား၊
 ၃၈ အိမ်၊ မြေကွက်ကို ^၆ ပိုင်သောသူရှိသမျှတို့သည် ရောင်းပြီးလျှင်၊ ရသောအ
 ၃၉ ဖိုးကို ယူဆောင်ခဲ့၍ - ^၇ တမန်တော်တို့၏ မြေရင်း၌ ထားကြသဖြင့်၊ လူများ
 ၄၀ ဆင်းရဲသည် အတိုင်းအသီးအသီးတို့အား^၈ ဝေငှပေးကမ်းကြ၏။
 ၄၁ ယောသေအမည်ရှိ၍ သက်သာစေခြင်း၏ သားဟုဆိုလိုသော ဗာနဗာအ
 ၄၂ မည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့် ရသော၊ ကုပရုပြည်သား၊
 ၄၃ လေဝိလူတယောက်သည်၊- မိမိပိုင်သော ^၉ မြေကို ရောင်းပြီးလျှင်၊ ရသော
 ၄၄ ငွေကို ယူဆောင်ခဲ့၍ တမန်တော်တို့၏ မြေရင်း၌ ထားလေ၏။

၅

အာနနိနှင့် ရှဖီရေပရိယာယ် ပြုသည်အတွက် ကြောင့်လဲ၍ သေကြသည်။ ၁-၁၁။
 တမန်တော်တို့သည် အံ့ဖွယ်သော အမှုများကို ပြု၍၊ တပည့်တော် တို့သည်
 တိုးပွားကြသည်။ လူများသည် လူနာတို့ကို တမန်တော်တို့ရှိရာသို့ အရပ်ရပ်
 ကဆောင်ခဲ့ကြသည်။ ၁၂-၁၆။ ယဇ်ပရောဟိတ်မင်းမှစ၍ သူ၏အဖော်များက
 တမန်တော်တို့ကို ဖမ်းဆီး၍ ထောင်ထဲ၌ လှောင်ပြီးလျှင်၊ ကောင်းကင်တမန်
 သည် ထိုသူတို့ကို ထောင်ထဲက လွတ်သည်။ ၁၇-၂၀။ နက်ဖန်နဲ့၌ အရာရှိတို့
 သည် တဖန်ဖမ်းဆီး၍ ခေါ်စစ်လျှင်၊ တမန်တော်တို့သည်၊ ရဲရင့်စွာ သက်သေ
 ခံကြသောကြောင့် ထိုသူတို့ကို သတ်မည်ဟု တိုင်ပင်ကြသော်၊ ဂါမလျောလ
 အကြံပေး၍ မသတ်ဘဲ၊ သူတို့ကို ရိုက်၍ လွှတ်လိုက်ကြသည်။ ၂၁-၄၂။

၁ သို့ရာတွင် အာနနိနှင့် ရှဖီရေအမည်ရှိသော လင်မယားနှစ်ယောက်တို့မူ
 ၂ ကား၊ ဥစ္စာတစ်ခုကို ရောင်းပြီးလျှင်၊- ထိုသူသည် မိမိခင်ပွန်းနှင့် သဘော
 ၃ တူလျက်၊ အဖိုး၏ တဖို့ကို ထိမ်ဂှက်သဖြင့်၊^၁ တဖို့ကိုသာ ယူဆောင်ခဲ့၍ တ
 ၄ မန်တော်တို့၏ မြေရင်း၌ ထားလေ၏။-^၂ ပေတရုကလည်း၊ အာနနိ၊ သင်သည်
 ၅ သန့်ရှင်းသော ဝိညာဉ်တော်ကို လှည့်စား၍၊ မြေကို ရောင်းသော အဖိုး၏ တဖို့
 ၆ ကို ထိမ်ဂှက်မည် အကြောင်း၊^၃ စာတန်သည် သင်၏ မိတ်နှစ်လုံးကို အဘယ်

၂၅:၁၂။ ၃၅:၁၅။ ၅၆။ ၂ကော:၁၃:၁၁။ ၆:၁၂၇။ ၂:၂။ ၁ပေါ:၃:၈။ ၂ဇေး:၄၄။ ၂ဝ:၁၂။
 ၂ဝ:၁၈။ ၂၂ဆာ:၁၄:၉၁၀။ ၁သက်:၄:၁၁၁၂။ ၂၂၂:၄၅။ ၂၄၃၇။ ၅:၂။ ၂၅၂:၄၅။ ၆:၁။ ၂၆၃၄။
 ၃၅။ ၅:၁၂။ ၂၄:၃၇။ ၂တော:၁၃:၂။ တရား:၂၃:၂၁။ ၁၅:၅:၄။ ၂လျ:၂:၃။

၄ ကြောင့်ပြည့်စေရသနည်း။- ထိုမြေရှိစည်တွင်ကိုယ်ပိုင်သည်မဟုတ်လော။
 ရောင်း၍ ရသော အဖိုးသည် ကိုယ်ဥစ္စာ ဖြစ်သည် မဟုတ်လော။ အဘယ်
 ကြောင့်၍ သို့ကြိမ်သည်နည်း။ လူကိုသာမူသာ ပြောပြီမဟုတ်။ ဘုရားသခင်
 ၅ ကိုလည်း မူသာ ပြောပြီဟုပေတရုဆို၏။- ထိုစကားကိုကြားလျှင်၊ အာနနိ
 သည်^၁ လဲ၍သေ၏။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်းတို့သည်
 ၆ အလွန်ကြောက်လန့်ခြင်းသို့ရောက်ကြ၏။- လုလင်တို့သည်လည်း ထ၍^၂
 အလောင်းကောင်ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍ သင်းပြုတ်
 ကြ၏။

၇ ထိုနောက် သုံးနာရီ ခန့်လောက် ကြာလျှင်၊ သူ၏ခင်ပွန်းသည် ဖြစ်ခဲ့ပြီး
 ၈ သောအမှုအရာကိုမသိဘဲလျက်ဝင်လာ၏။-ပေတရုကလည်း၊ ဤမျှလောက်
 နှင့်မြေကိုရောင်းသလော၊ ငအားပြောလေ့ဟုမေးလျှင်၊ ထိုမိမ္မက၊ ဟုတ်ပါ
 ၉ ၏။ ဤမျှသောက်နှင့်ပင်ရောင်းပါသည်ဟုဆို၏။- ပေတရုကလည်း၊^၃ ယာဝ
 ရဘုရား၏ဝိညာဉ်တော်ကိုစုံစမ်းမည်ဟု သဘောတူနှင့်အဘယ်ကြောင့်ကြိ
 ၁၀ စည်ကြသနည်း။ ကြည့်ရှုလေ့။ သင်၏ခင်ပွန်းကိုသင်းပြုတ်သောသူတို့၏
 ခြေသည်တံခါးနားမှာ ရှိသည်ဖြစ်၍ သင့်ကိုလည်းဆောင်သွားလေဦးမည်
 ၁၁ ဟုဆိုသောခဏချင်းတွင်၊- ထိုမိမ္မ^၄သည်ပေတရု၏ ခြေရင်း၌လဲ၍သေလေ
 ၏။ လုလင်တို့သည်လည်းဝင်၍ ထိုမိမ္မသေသည်ကိုတွေ့လျှင်၊ ဆောင်သွား၍
 ၁၂ သူ၏ခင်ပွန်းအနားမှာ သင်းပြုတ်ကြ၏။-^၅ သင်းဝင်သူအပေါင်းမှစ၍ ထိုအ
 ကြောင်းအရာကို ကြားရသော သူအပေါင်းတို့သည် အလွန်ကြောက်လန့်
 ခြင်းသို့ရောက်ကြ၏။

၁၃ တမန်တော်တို့သည်လည်းလူများရွှေ့မှာ^၆ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော
 အမှုအရာများကိုပြုကြ၏။^၇ ထိုသူအပေါင်းတို့သည်ရှာလမုနိကနားပြင်၌
 ၁၄ တညီတညွတ်တည်း နေကြသဖြင့်၊-^၈ ကြွင်းသောသူတစ်ယောက်မျှမ
 ၁၅ ပေါင်းဖော်ဝံ့သော်လည်း၊^၉ လူများတို့သည်ကောင်းကြီးပေးကြ၏။- သခင်
 ဘုရား၌ ယုံကြည်သော ယောက်ျား မိမ္မအပေါင်းတို့သည် သင်းဝင်ကြ၏။-
 ၁၆ ပေတရုသည် လမ်း၌ရှောက်သွားစည်၊ အနာစွဲသောသူတို့တွင် တယောက်
 ယောက်ကို^{၁၀} သူ၏အရိပ်ထွမ်းမိုးစေခြင်းငှါ၊ လူနာတို့ကိုလမ်းနားသို့ထုတ်
 ၁၇ ၍ ခုတင်မွှေရာပေါ်မှာထားကြ၏။- ပတ်လည်ဝန်းကျင်၌ရှိသော မြို့သူရွာ
 သားအပေါင်းတို့သည်^{၁၁} အနာစွဲသောသူ၊ နတ်ဆိုးညည်းဆဲသောသူတို့ကို

၁၄၀၁၀၁။^၁ ယာဝ၊ ၁၉း၄၀။^၂ ၂။ ၆၅။^၃ ၅။ ၂း၄၃။ ၁၉း၁၇။^၄ ၆၅း၄၃။ ၁၄း၃။ ၁၉း
 ၁၁။^၅ ဧရာဝတီ၊ ၁၉း ၁၅။^၆ ၁၃း၁၁။ ၄း၃၂။^၇ ယော၊ ၉း ၂၂။ ၁၂း၄၂။^၈ ၂း၄၇။ ၄း ၂၂။^၉ ၁၉း
 ၁၂။ ၆၉း ၂၁။ ၁၄း ၃၆။^{၁၀} ၆၅း ၁၆။ ၁၇၊ ၁၀။ ယော၊ ၁၄း ၁၂။

ဆောင်ခဲ့လျက်၊ ယေရုရှလင်မြို့သို့ စုဝေးလာကြ၏။ ထိုလူနာ အပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ရောက်ကြ၏။

၁၇ ^{၁၅} ထိုအခါ ယဇ်ပရောဟိတ်မင်းနှင့် ဇဒ္ဒါ ကဲဖြစ်သော ထိုမင်း၏အပေါင်း
၁၈ အဖော် ရှိသမျှတို့သည် ထ၍ ဒေါသအမျက်နှင့် ပြည့်ကြသဖြင့်၊- ^{၁၆} တမန်
၁၉ တော်တို့ကို ဖမ်းဆီး၍ ထောင်ထဲ၌ လှောင်ထားကြ၏။- ^{၁၇} ညည့်အခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးကို ဖွင့်ပြီးလျှင်၊ ထိုသူတို့ကို
၂၀ နှုတ်၍ သင်တို့သွားကြလေ၌- မိတ်မှန် တော်၌ ရပ်၍ ^{၁၈} အသက်ရှင်ခြင်း
တရားစကား အလုံးစုံကို လူများတို့အား ဟောပြောကြလေ၌ ဟုမှာထား၏။
ထိုစကားကို ကြားလျှင်၊ နံနက်စောစော မိတ်မှန်တော်သို့ ဝင်၍ ဆုမ္မဋ္ဌဩဝါဒပေးကြ၏။

၂၁ ^{၁၉} ယဇ်ပရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် လာကြသဖြင့်၊
လွတ်အရာရှိမှစ၍ ဣသရေလလူတို့တွင် အသက်ကြီးသော သူအပေါင်းတို့ကို စုဝေးစေပြီးမှ၊ တမန်တော်တို့ကို ခေါ်စေခြင်းငှါ လုလင်တို့ကို ထောင်သို့
၂၂ စေလွှတ်ကြ၏။- မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင်၊ တမန်တော်တို့
၂၃ ကို ထောင်ထဲမှာ မတွေ့သည်ရှိသော် ပြန်ကြ၏။- ထောင်တံခါးလည်း၊ အထူးသဖြင့် လုံချုံစွာ ပိတ်လျက်၊ ထောင်ကို စောင့်သောသူတို့လည်း တံခါးပြင်မှာ
ရပ်လျက် ရှိကြသည်ကို အကျွန်ုပ်တို့သည် တွေ့ပါ၏။ ဖွင့်ပြီးမှ အထဲ၌ အ
၂၄ ဘယ်သူကိုမျှ မတွေ့ပါဟု ကြားလျှောက်ကြ၏။- ယဇ်ပရောဟိတ် မင်းနှင့်
^{၂၀} မိတ်မှန်တော်မှူး အစရှိသော ယဇ်ပရောဟိတ်အကြီးတို့သည် ထိုစကားကို ကြားလျှင်၊ ထိုအမှုသည် အဘယ်သို့သော အမှု ဖြစ်လိမ့်မည်နည်းဟူ၍
၂၅ တွေးတောခြင်းရှိကြ၏။- ထိုအခါ လူတယောက်သည် လာ၍၊ ထောင်ထဲမှာ လှောင်ထားသော သူတို့သည် မိတ်မှန်တော်၌ ရပ်လျက်၊ လူများတို့အား ဆုမ္မဋ္ဌဩဝါဒပေးကြပါသည်ဟု လျှောက်လေ၏။

၂၆ ထိုအခါ မိတ်မှန်တော်မှူးသည် မင်းလုလင်တို့နှင့် အတူ သွားပြန်လျှင်၊ မိမိတို့ကို လူများတို့သည် ^{၂၁} ကျောက်ခဲနှင့် ပြစ်မည်ကို စိုးရိမ်သောကြောင့်၊ တ
၂၇ မန်တော်တို့ကို အနိုင်အထက် မပြုဘဲ ခေါ်ဆောင်လေ၏။- ထိုသို့ခေါ်ဆောင်
၂၈ ပြီးလျှင်၊ လွတ်အရာရှိတို့၌ မှာထား၍ ယဇ်ပရောဟိတ်မင်းက၊- ထိုနာမကို အမှီပြု၍ မဆုမ္မဋ္ဌသွန်သည် မည်အကြောင်း၊ ^{၂၂} ငါတို့သည် သင်တို့အား ကြပ်တည်းစွာ စီရင်မှာ ထားသည် မဟုတ်လော။ ယခု ကြည့်ကြ၊ ယေရုရှလင်မြို့ကို သင်တို့ အယူဝါဒနှင့် ပြည့်စေသည် ဖြစ်၍၊ ^{၂၃} ငါတို့အပေါ်သို့ ထိုသူ၏

၁၅:၁၂၊ ၁၆:၂၁၊ ၁၇:၁၂၊ ၁၈:၂၆၊ ၁၉:၁၆၊ ၂၀:၁၆၊ ၂၁:၁၂၊ ၂၂:၁၂၊ ၂၃:၁၂၊ ၂၄:၁၂၊ ၂၅:၁၂၊ ၂၆:၁၂၊ ၂၇:၁၂၊ ၂၈:၁၂၊ ၂၉:၁၂၊ ၃၀:၁၂၊ ၃၁:၁၂၊ ၃၂:၁၂၊ ၃၃:၁၂၊ ၃၄:၁၂၊ ၃၅:၁၂၊ ၃၆:၁၂၊ ၃၇:၁၂၊ ၃၈:၁၂၊ ၃၉:၁၂၊ ၄၀:၁၂၊ ၄၁:၁၂၊ ၄၂:၁၂၊ ၄၃:၁၂၊ ၄၄:၁၂၊ ၄၅:၁၂၊ ၄၆:၁၂၊ ၄၇:၁၂၊ ၄၈:၁၂၊ ၄၉:၁၂၊ ၅၀:၁၂၊ ၅၁:၁၂၊ ၅၂:၁၂၊ ၅၃:၁၂၊ ၅၄:၁၂၊ ၅၅:၁၂၊ ၅၆:၁၂၊ ၅၇:၁၂၊ ၅၈:၁၂၊ ၅၉:၁၂၊ ၆၀:၁၂၊ ၆၁:၁၂၊ ၆၂:၁၂၊ ၆၃:၁၂၊ ၆၄:၁၂၊ ၆၅:၁၂၊ ၆၆:၁၂၊ ၆၇:၁၂၊ ၆၈:၁၂၊ ၆၉:၁၂၊ ၇၀:၁၂၊ ၇၁:၁၂၊ ၇၂:၁၂၊ ၇၃:၁၂၊ ၇၄:၁၂၊ ၇၅:၁၂၊ ၇၆:၁၂၊ ၇၇:၁၂၊ ၇၈:၁၂၊ ၇၉:၁၂၊ ၈၀:၁၂၊ ၈၁:၁၂၊ ၈၂:၁၂၊ ၈၃:၁၂၊ ၈၄:၁၂၊ ၈၅:၁၂၊ ၈၆:၁၂၊ ၈၇:၁၂၊ ၈၈:၁၂၊ ၈၉:၁၂၊ ၉၀:၁၂၊ ၉၁:၁၂၊ ၉၂:၁၂၊ ၉၃:၁၂၊ ၉၄:၁၂၊ ၉၅:၁၂၊ ၉၆:၁၂၊ ၉၇:၁၂၊ ၉၈:၁၂၊ ၉၉:၁၂၊ ၁၀၀:၁၂။

၂၄ အသွေးကို ရောက်စေ ခြင်းငှါသင်တို့ကြံစည်ပါသည်တကားဟုမေးမြန်း
 ၂၉ ပြောဆိုကြ၏။- ပေတရုနှင့် အခြားသောတမန်တော်တို့ကလည်း၊ ၂၅ လူ၏စ
 ၃၀ ကားထက်ဘုရားသခင်၏စကားတော်ကိုနားထောင်သင့်ပါ၏။-သင်တို့သည်
 ၂၆ သစ်တိုင်၌ ဆွဲ၍ကွပ်မျက်သော ယေရှုကို ၂၇ ငါတို့သိုးဘေးများ၏ဘုရား
 ၃၁ သခင်သည်ထမြောက်စေတော်မူပြီ။- ၂၈ ဣသရေလလူတို့အားနောင်တ တ
 ရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကိုပေးစေခြင်းငှါ၊ ထိုသူကို ၂၉ အစိုးရသော
 အရှင်အရာ၌၎င်း၊ ၃၀ ကယ်တင်သောသခင်အရာ၌၎င်း၊ ဘုရားသခင်ခန့်ထား
 ၃၂ ၍၊မိမိ ၃၀ လက်ကွပ်လက်တော်နှင့်နှိုးမြှင့်တော်မူပြီ။- ၃၁ ထိုအကြောင်းအရာတို့
 သည်အမှန်ဖြစ်ကြောင်းကိုငါတို့သည်သက်သေခံဖြစ်ကြ၏။ဘုရားသခင်၏
 ၃၂ စကားတော်ကိုနားထောင်သောသူတို့အားပေးသနားတော်မူသော၊ သန့်
 ရှင်းသော ဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြော
 ဆိုကြ၏။

၃၃ ၃၄ ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှစ်လုံးသည်ကွဲပြတ်မတတ်ဖြစ်၍၊ တ
 ၃၄ မန်တော်တို့ကိုကွပ်မျက်ခြင်းငှါအချင်းချင်းတိုင်ပင်ပြောဆိုကြ၏။- ထိုအခါ
 လူအပေါင်းတို့ ရိုသေသောသူ၊ ၃၅ ဂါမလျော့လအမည်ရှိသော နိဿရည်းဆ
 ရာ၊ဖာရိရှဲတယောက်သည်လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကိုပြင်သို့
 ၃၅ ခဏ ထွက်စေပြီးလျှင်၊- ဣသရေလလူတို့၊ ဤသူတို့အားအဘယ်သို့ပြုမည်
 ၃၆ အရာကိုသတ်နှင့်ဆင်ခြင်ကြလေ့့။- အကြောင်းမူကား၊ အထက်ကအုဒအ
 မည်ရှိသောသူတယောက်သည်ထသဖြင့်၊ ငါသည်လူသာမညမဟုတ်ဟုဆို
 သည်ဖြစ်၍၊ သူ၌လူလေးရာမျှလောက်ဆည်းကပ်ကြ၏။ ထိုသူသည်ပျက်စီး
 ခြင်းသို့ရောက်၍ သူကိုယုံကြည်သမျှသောသူတို့သည် ကွဲပြားပျောက်ပျက်
 ၃၇ ကြ၏။- ထိုသူနောက်ငွေတော်ခွဲစည်ကာလယုဒအမည်ရှိသောဂါလိလဲလူတ
 ယောက်သည်လည်းထ၍၊ မိမိနောက်သို့လူများကိုသွေးဆောင်လေ၏။ ထိုသူ
 သည်လည်းပျက်စီးခြင်းသို့ရောက်၍ သူကိုယုံကြည်သမျှသောသူတို့သည်
 ၃၈ ပျောက်လွင့်ကြ၏။- ယခုလည်းဤသူတို့ကိုရှောင်ရှား၍ အလိုအလျှောက်ရှိ
 ကြပါစေဟုငါဆို၏။ ဤအကြံဉာဏ်အမှုသည်လူ၏အကြံ၊ လူ၏ ၃၆ အမှုဖြစ်လျှင်၊
 ၃၉ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။- ၃၇ ဘုရား သခင်၏ အကြံ အမှု ဖြစ်လျှင်၊
 သင်တို့သည် မဖျက်ဆီး နှိုင်းကြ။ ၃၈ သင် တို့သည် ဘုရား သခင်၏ အာဏာ
 တော်ကိုဆန်သောသူမဖြစ်မည်အကြောင်းသတိပြုကြလေ့့ဟုပြောဆို၏။-

၂၄မ၊၂၃း၃၅။ ၂၄း၁၉။ ၂၆၁ဝး၃၉။ ၁၃း၂၉။ ဂလ၊၃း၁၃။ ၁မေ၊ ၂း၂၄။ ၂၇း၁၃၊၁၅။ ၂၇လ၊
 ၂၄း၄၇။ ၂၉း၁၅။ ၃၀မ၊၁း၂၁။ ၃၂း၃၃၊၃၆။ ၆၊၂း၉။ ဖော၊၂း၁၀။ ၁း၂။ ၃၂ယော၊၁၅း၂၆၊
 ၂၇။ ၃၃း၄။ ၁ဝး၄၄။ ၃၅း၃၇။ ၇း၅၄။ ၃၅၊၂း၃။ ၃၆လ၊၂း၃ဝ။ ဖော၊၁း၁ဝ။ မ၊၁၅း၁၃။
 ၃၇လ၊၂း၁၅။ ၁ကော၊၁း၂၅။ ၃၇၊၅း၅၁။ ၉း၅။

၄၀ ထိုစကားကို နားထောင်ကြသဖြင့်၊ ^{၃၆}တမန်တော် တို့ကိုခေါ်၍ ^{၄၀}ရိုက်နှက်
 ပြီးမှ၊ ယေရှု၏နာမကိုအမှီပြုလျက် မဟောမပြောမည်အကြောင်းမြင်တား
 ၄၁ ၍ လွတ်ကြ၏။- ^{၄၁}တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်
 ကြောင့် မိမိတို့သည်အရှက်ကွဲခြင်းကိုခံထိုက်ကြသည်ဟု မှတ်တော်မူသော
 ၄၂ ကြောင့်၊ ဝမ်းမြောက်သောစိတ်ရှိ၍ လွတ်တော်မူထွက်သွားကြ၏။- ^{၄၂}ဇိတ်
 မှန်တော်၌၎င်း၊ အိမ်၌၎င်း၊ နေ့တိုင်း ^{၄၃}အစဉ်ဆုမွန်သွန်သင်လျက်၊ ယေရှုသည်
 ခရစ်တော်ဖြစ်၏ဟူ၍ ဇင်ဂေလိတရားကိုမပြတ်ဟောပြောလျက်နေကြ၏။

၆

မုဆိုးမများကိုလုပ်ကျွေးသည်အမှု၌မြည်တမ်းခြင်းပေါ်၍၊ ထိုအမှုကိုအုပ်စိုး
 စီရင်စေခြင်းငှါတမန်တော်တို့သည်လွှဲလို၍၊ တပည့်တော်များရွေးကောက်
 ကြသောသူ ခုနှစ်ယောက်တို့ကိုလက်တင်ပေး၍ခန့်ထားကြသည်။ ၁-၇။ ထို
 သူတို့အဝင် သတေဖန်သည် တန်ခိုးတော်နှင့် သက်သေခံသည်ကို အရှု
 သောသူတို့သည် မခံမဆီးနိုင်၍၊ မမှန်သောသက်သေထား၍ ဘုရားသခင်
 ကို အကျူးအလွန် ပြောဆိုသည်ဟု လွတ်တော်၍ အပြစ်တင်ကြသည်။
 ၇-၁၅။

၁ ထိုကာသ၌ ^၁တပည့်တော်တို့သည် များပြားသည်ရှိသော်၊ ^၂နေ့ရက်အ
 စည်အတိုင်းလုပ်ကျွေးသောအခါ ^၃ဟေလေနစ် အမျိုးမုဆိုးမတို့ကို မလုပ်
 မကျွေးဟု၊ ထိုအမျိုးသားတို့သည်မြည်တမ်း၍ ဟေဗြဲလူတို့ကိုအပြစ်တင်
 ၂ ကြ၏။- ထိုအခါ တကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော်အ
 ပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရား
 ၃ တော်ကိုထား၍စားပွဲ၌လုပ်ကျွေးမှုကို ^၄မဆောင်သင့်။- ထိုကြောင့်ညီအစ်
 ကိုတို့၊ ^၅ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့်စုံလျက်၊ အသရေရှိသောလူ
 ခုနှစ်ယောက်တို့ကို သင်တို့တွင်ရှာကြလော့။ ဤအမှုကိုဆောင်ရွက်စေခြင်း
 ၄ ငှါ ထိုသူတို့ကို ငါတို့သည်ခန့်ထား ကြမည်။- ^၆ငါတို့မူကား၊ ဆုတောင်းပဌ
 နာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကိုဟောပြောခြင်းအမှုတို့ကိုအမြဲပြု၍
 ၅ နေမည်ဟု ဆိုကြ၏။- ထိုစကားကို လူအစု အဝေး အပေါင်းတို့သည်နှစ်
 သက်ကြသဖြင့်၊ ^၇ယုံကြည်ခြင်းနှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊
 ပြည့်စုံသောသတေဖန်မှစ၍ ^၈ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန၊ ပါမေန၊

၃၆:၁၀။ ၄၀:၁၀:၁၇။ ၂၃:၃၄။ ၆၁:၁၃:၉။ ၄၅:၅:၁၂။ ၈၅:၅:၃။ ၂ကော:၁၂:၁၀။ ၆:၁:
 ၂၉။ ၈၅:၁၀:၃၄။ ၈၅:၁၀:၃။ ၄၂:၄၆။ ၄၇:၂၀:၂၉။ ၂၃:၄၁။ ၄:၄။ ၅:၁၄။ ၂၄:၃၅။ ၉၉:၂၉။
 ၁၁:၂၀။ ၄၈:၁၀:၁၇။ ၅:၂၁။ တရား:၁:၁၃။ ၁၅:၃:၇။ ၆:၄၂။ ၇:၁:၂၄။ ၈:၅:၂၆။ ၂၁:၀။

ယုဒတာသာ ဝင်သော အန္တိအုတ်မြို့သား^၆ နိကောလ တို့ကို ရွေးကောက်
၆၆၆- တမန် တော် တို့ ရွှေ၌ထားကြ၏။ တမန် တော် တို့သည် လည်း၊^{၁၀} ဆု
တောင်းပြီးလျှင်၊ ထိုသူတို့၏^{၁၁} ခေါင်းပေါ်၌ လက်ကို တင်ကြ၏။

၇ ^{၁၂} ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တ
ပည့် တော်တို့သည် အလွန်ပွားများ၍၊^{၁၃} ယဇ်ပရောဟိတ် အပေါင်း တို့

၈ သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။- သတေဇန်သည် ကျေးဇူး
တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း ပြည့်စုံသဖြင့်၊ ကြီးစွာသော နိမိတ် လက္ခ
၉ ဇာအံ့ ဖွယ်သော အမှုတို့ကို လူများ ရှေ့မှာ ပြုလေ၏။- ထိုအခါ လိဗေရတိန်

၁၀ သား၊ ကိလိကိပြည်သား၊ အာရှိပြည်သား အချို့ တို့သည် ထ၍၊ သတေဇန်နှင့်
၁၁ ညင်းခုံခြင်းကို ပြုစည်တွင်၊-^{၁၄} သူဟောပြော၍ သုံးစွဲသော ပညာနှင့် ဝိညာဉ်

၁၂ တော်ကို မခံမဆိုး နှိုင်းကြ။-^{၁၅} ထိုအခါ ဤသူသည် မောရှေကို ၎င်း၊ ဘုရားသခင်
ကို ၎င်း လွန်ကျူး၍ ပြောသည်ကို ငါတို့ ကြားရပါပြီဟု၊ သက်သေခံ မည်သူတို့

၁၃ ကို တိတ်ဆိတ် စွာ ခေါ်၍ ထားကြပြီးလျှင်၊- လူများကို ၎င်း အကြီးအကဲ၊ ကျမ်း
ပြုဆရာတို့ကို ၎င်း နှိုးဆော်၍၊ သတေဇန် ထံသို့ လာသဖြင့် ဖမ်းဆီး၍ လွတ်

၁၄ တော်သို့ ပို့ကြ၏။- မမှန်သော သက်သေခံ တို့ကို ခေါ်၍၊ ဤသူသည် သန့်ရှင်း
သော အရပ်ဌာနတော်နှင့် ပညတ်တရားတော်ကို လွန်ကျူး၍ အစည်မပြတ်

၁၅ ပြောဆိုလျက် နေပါ၏။- ထိုနာဇရက်မြို့သား ယေရှုသည်^{၁၆} ဤအရပ် ဌာန
တော်ကို ဖျက်ဆီး၍၊ ငါတို့ အား မောရှေ အပ်ပေးသော ထုံးနည်းဥပဒေသကို

၁၆ ပြောင်းလဲ စေမည်ဟု၊ ဤသူဆိုသည်ကို အကျွန်ုပ်တို့သည် ကြားရ ပါပြီဟု
၁၇ သက်သေခံကြ၏။- လွတ်တော်၌ ထိုင်လျက် ရှိသော သူအပေါင်းတို့သည် သ
တေဇန်ကို စေ့စေ့ကြည့်ရှုလျှင်၊ သူ၏ မျက်နှာသည် ကောင်းကင်တမန်၏ မျက်

နှာကဲ့သို့ ဖြစ်သည်ဟု ထင်မှတ်ကြ၏။

၇

သတေဇန်သည် မိမိ၌ အပြစ်တင်စကားကို ဖြေလျက်၊ အမျိုး၏ တိုးတေးတို့၏ အ
ကြောင်း အစည်အတိုင်း ထုတ်ဖော်၍၊ မိမိတို့ကို နောက်ကယ်ဆယ်အံ့သော
ယောသပ်ကို ၎င်း၊ မောရှေကို ၎င်း ငြင်းပယ်ကြဘူးသည်၊ ၁-၃၆။ မောရှေလက်
ထက်ကပင် ဘုရားသခင်ကို ဖောက်ပြန်တတ်သော အမျိုးဖြစ်သည်၊ ၃၇-၄၃။
ထဲတော် အစား ရှောလမုန်သည် မိတ်မှန်တော်ကို တည်ဆောက် သော်

၆၅၁၊ ၂၊ ၆၊ ၁၅။ ၁၀၊ ၂၄။ ၁၀၊ ၁၇။ ၉၊ ၁၇။ ၁၃၊ ၃။ ၁၀၊ ၄၊ ၁၄။ ၅၊ ၂၂။ ၂၊ ၁၊ ၆။ ၁၂၊ ၁၊
၂၄။ ၁၉၊ ၂၀။ ကော၊ ၁၊ ၆။ ၁၂၊ ၁၊ ၂၊ ၄။ ၁၄၊ ၅၊ ၃၉။ လျ၊ ၂၊ ၁၊ ၁၅။ ထွ၊ ၄၊ ၁၂။ ၁၅၊ ၂၊ ၁၊ ၁၊
၁၃။ မ၊ ၂၊ ၆၊ ၅၊ ၉၊ ၆၀။ ၁၆၊ ၁၊ ၉၊ ၂၊ ၆။

လည်း၊ လူ့လက်ဖြင့်လုပ်သောမိတ်မှန်၌ဘုရားသခင်ကျိန်းဝပ်တော်မမူ။ ယခု၌လည်းထိုသူတို့သည်ထိုးစားများနှင့်တူသည်။ ၄၄-၅၃။ ဟူ၍ဆိုသည်ရှိသော်၊ ထိုသူတို့သည်အမှက်ထွက်၍ သူကိုအဟုန်နှင့်တကွဖမ်းဆီး၍မြို့ထဲကထုတ်လျက်ခဲနှင့်ပြစ်၍အသေသတ်ကြသည်။ ၅၄-၆၀။

၁ ထိုအခါ ယဇ်ပရောဟိတ်မင်းက၊ ဤစကားမှန်သလောဟု မေးသည်ရှိ
 ၂ သော်၊-သတေဒန်က၊ ညီအစ်ကိုအဖတို့၊ နားထောင်ကြပါလေ။ ငါတို့အဖ
 ၃ အာဗြဟံသည်ခါရန်မြို့၌မနေမှီ၊ မေသောပေါတာမိထိုင်း၌ရှိစည်အခါ၊ ဘုန်း
 ၄ ကြီးတော်မူသောဘုရားသခင်သည်ထင်ရှားတော်မူ၍၊ -^၁ သင်နေသောပြည်
 ၅ နှင့်တကွအမျိုးသားချင်းများထဲက ထွက်ပြီးလျှင်၊ ငါပြုလတံ့သောပြည်သို့
 ၆ သွားလေ့ဟုအာဗြဟံအားမိန့်တော်မူ၏။ -^၂ ထိုအခါ အာဗြဟံသည်ခါယဇ်
 ၇ ပြည်မှထွက်၍ ခါရန်မြို့၌နေ၏။ သူ၏အဖ သေလွန်သည်ရှိသော်၊ ယခုသင်တို့
 ၈ နေသောဤပြည်သို့ထိုမြို့မှပြောင်းစေတော်မူ၏။ -ဤပြည်၌ခြေနင်းရာကိုမျှအ
 ၉ မွေပေးတော်မမူသော်လည်း၊ သူမှစ၍^၃ သူ၏သားမြေးတို့အားဤပြည်ကိုအ
 ၁၀ ပိုင်ပေးတော်မူမည်ဟု၊ သားတယောက်မျှမရှိမှီဝတ်ထားတော်မူ၏။ -^၄ သင်
 ၁၁ ၏အမျိုးအနွယ်သည်သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူ
 ၁၂ တပါးတို့၌ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို^၅ အနှစ်လေးရာပတ်လုံးခံရ
 ၁၃ ကြလိမ့်မည်။ -သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်းငါစီရင်မည်။ ထိုနောက်
 ၁၄ မှသူတို့သည်ထွက်၍၊^၆ ဤအရပ်၌ငါအား ဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ်
 ၁၅ ထားတော်မူ၏။ -^၇ ဘုရားသခင်သည်လည်း၊ အရေဖျားငြီးခြင်းနှင့် ဆိုင်
 ၁၆ သောပဋိညည်တရားကိုအာဗြဟံအားပေးတော်မူ၏။^၈ ထိုသို့ဣဇာက်ကိုဖွား
 ၁၇ မြင်၍ရှစ်ရက်မြောက်သောနေ့၌အရေဖျားငြီးခြင်းကိုပေးလေ၏။^၉ ဣဇာက်
 ၁၈ သားယာကုပ်၊^{၁၀} ယာကုပ် သား များ ကား အမျိုး၏ အဖ တ ကျိပ် နှစ် ပါး
 ၁၉ တည်း။ -^{၁၁} အမျိုး၏ အဖတို့သည်လည်း ပြုစုသောမိတ်ရှိ၍၊ ယောသပ်ကို
 ၂၀ အဲဂုတ္တုပြည်သို့ရောင်းလိုက်ကြ၏။^{၁၂} ဘုရားသခင်သည်သူကိုစောင့်မတော်
 ၂၁ မူလျက်၊ -အလုံးစုံသောဒုက္ခဆင်းရဲထဲမှကယ်နှုတ်၍၊ အဲဂုတ္တုပြည်ကိုအ
 ၂၂ မိုးရသော ဖာရောဘုရင်ထံ၌^{၁၃} မျက်နှာပွင့် လန်းခြင်းနှင့် ပညာအတတ်ကို
 ၂၃ ပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည်အဲဂုတ္တုနိုင်ငံအုပ်အရာ၊ နန်းတော်အုပ်
 ၂၄ အရာ၌ယောသပ်ကိုခန့်ထားလေ၏။

၁၂၂:၁။ ၂က:၁၂:၁။ ၃က:၁၁:၃၁။ ၁၂:၄၅။ ၄က:၁၂:၇။ ၁၃:၁၅။ ၁၅:၃-၁၀။ ၁၇:၀။ ၂၆:
 ၃။ ၃က:၁၅:၁၃၁၆။ ၆ထွ:၁၂:၄၀။ ၀က:၁၃:၁၇။ ၇ထွ:၁၂။ ၀က:၁၇:၉၁၀၁၁။ ၆က:၁၂:၂၊
 ၃၁၄။ ၁၀က:၁၅:၂၆။ ၁၀က:၂၆:၃၁။ ၃၀:၅။ ၃၅:၁၀၂၃။ ၁၂က:၁၇:၄၁၁၁၂၀။ ဆာ:၁၀၅:၁၇။
 ၁၂က:၃၉:၂၂၁၁၂၃။ ၁၄က:၄၁:၃၇။ ၄၂:၆။

၁၁ ^{၁၅} ခါနာန်ပြည်နှင့် အဲဂုတ္တုပြည် တရှောက်လုံး၌ အစာ ခေါင်းပါးခြင်း၊
 ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့ အဖေများ၌ စားစရာကုန်သောအခါ၊ ^{၁၆} အဲ
 ၁၂ ဂုတ္တုပြည်မှာ ဆန်စပါး ရှိသည်ဟု ယာကုပ်သည် ကြားလျှင်၊- ငါတို့အဖေ
 ၁၃ များကို ပဌမအကြိမ်တွင် စေလွှတ်လေ၏။- ^{၁၇} ဒုတိယအကြိမ်တွင် ယောသပ်
 သည် မိမိညီအစ်ကိုတို့အား မိမိအကြောင်းကို ဖော်ပြ၍၊ ဖာရောဘုရင်သည်
 ၁၄ ယောသပ်၏ အမျိုးကို သိတော်မူ၏။- ^{၁၈} ထိုအခါ ယောသပ်သည် စေလွှတ်၍
 မိမိအဖေယာကုပ်နှင့် တကွ ^{၁၉} အရေအတွက် အားဖြင့် ခုနစ်ကျိပ် ငါးယောက်
 ၁၅ သော မိမိအမျိုးသား ချင်းအပေါင်းတို့ကို ခေါ်ပင့်လေ၏။- ^{၂၀} ယာကုပ်သည်
 လည်း အဲဂုတ္တု ပြည်သို့ သွား၍၊ ကိုယ်တိုင်မှ စသော ငါတို့အဖေ များသည်
 ၁၆ ^{၂၁} သေလွန်ကြ၏။- ထိုသူတို့ကိုလည်း ^{၂၂} ရှေ့ခင်မြို့သို့ သို့ဆောင်သဖြင့်၊ ရှေ့ခင်
 ၏အဖေ ဖြစ်သော ဟာမော်၏ သားတို့ အား အဖိုးငွေကို ပေး၍ ဝယ် ပြီးဖြစ်သော
^{၂၃} သင်းရှိုင်းတွင်း၌ ထားကြ၏။
 ၁၇ ^{၂၄} အာဗြဟံအား ဘုရားသခင် မိဋ္ဌာန်တော်မူသော ဂတိတော်၏ အချိန်
 ၁၈ ရောက်လှသောအခါ၊ ^{၂၅} ထိုလူမျိုးသည် အဲဂုတ္တုပြည်၌ တိုးပွား၍၊- ယော
 သပ်ကို မသိမကျွမ်းသော မင်းကြီးတပါး ပေါ်လာသည်တိုင် အောင်များပြား
 ၁၉ ကြလေ၏။- ထိုမင်းကြီးသည် ငါတို့ အဆွေ အမျိုးကို ပရိယာယ် ပြုသဖြင့်၊
^{၂၆} သူငယ်များကို အသက်မရှင်စေခြင်းငှါ ပြစ်ထားရမည် အကြောင်း၊ ငါတို့
 ၂၀ အဖေများကို ညည်းဆဲနှိပ်စက်လေ၏။- ^{၂၇} ထိုအခါ ^{၂၈} အလွန်အဆင်းလှသော
 မောရှေကို ဖွားမြင်လျှင်၊ သုံးလပတ်လုံး အဖေ၏ အိမ်တွင် ကျွေးမွေးကြ၏။-
 ၂၁ နောက်မှ ^{၂၉} ပြစ်ထားသည်ရှိသော်၊ ဖာရောဘုရင်၏ သမီးတော်သည် ကောက်
 ၂၂ ယူ၍ မိမိသားအရာ၌ မွေးစားလေ၏။- မောရှေသည်လည်း အဲဂုတ္တု အတတ်
 ၂၃ ပညာအလုံးစုံတို့ကို သင်၍၊ ^{၃၀} နှုတ်သတ္တိ၊ လက်သတ္တိ ရှိ၏။- ^{၃၁} အသက်လေး
 ဆယ်စေ့သောအခါ၊ ဣသရေလအမျိုးသား ဖြစ်သော မိမိဦးအစ်ကိုတို့ကို အ
 ၂၄ ကြည့် အရှု သွားမည်ဟု အကြံ ရှိ၏။- အမျိုးသားချင်း တယောက် သည်
 ညည်းဆဲခံရသည်ကို မြင်လျှင်၊ သုတက်ကနေ၍ အဲဂုတ္တုလူကို ကွပ်မျက်သ
 ၂၅ ဖြင့်၊ ထိုညည်းဆဲခံရသောသူအား အနိုင်ပေးလေ၏။- ဘုရားသခင်သည် ဤ
 သူလက်ဖြင့် ငါတို့ကို ကယ်နှုတ် တော်မူမည် အရာကို ညီအစ်ကိုတို့သည်
 နားလည်လိမ့်မည်ဟု ထင်မှတ်သော်လည်း၊ ထိုသူတို့သည် နားမလည်ဘဲ နေ

၁၁ ကာ၄၁:၅၄၊ ၁၆ ကာ၄၂:၁၊ ၁၇ ကာ၄၅:၄၊ ၁၈ ကာ၄၅:၉၊ ၂၇၊ ၁၉ ကာ၄၆:၂၇၊ တရား၁၀:
 ၂၂၊ ၂၀ ကာ၄၆:၅၆၊ ၂၁ ကာ၄၉:၃၃၊ ထွား၆:၊ ၂၂ ထွား၁၃:၁၉၊ ယောရှု၂၄:၃၂၊ ၂၇ ကာ၂၃:၁၆၊ ၃၃:
 ၁၉၊ ၂၄ ကာ၁၅:၁၃၊ တရား၆:၊ ၂၅ ထွား၁၇၊ ၁၉၊ ဆာ၁၀၅:၂၄၊ ၂၆ ထွား၂၂၊ ၂၇ ထွား၂၂၊ ၂၈ ယော
 ၁၁:၂၃၊ ၂၉ ထွား၂:၃-၁၄၊ ၃၀ လျာ၂၄:၁၉၊ ၃၁ ထွား၂:၁၁၊ ၁၂။

၂၆ ကြ၏။- ^{၃၂}နက်ဖန်နွေ၌အချင်းချင်းခိုက်ရန်ပြုကြသောသူတို့ရှိရာသို့သွား၍၊
 အချင်းလူတို့။ ညီအစ်ကိုချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့်တယောက်ကို
 တယောက်ညှည်းဆဲကြသနည်းဟု ဆို၍ ရန်ညှိမ်းရာသို့သွေးဆောင်သည်
 ၂၇ ရှိသော်၊- အိမ်နီးချင်းကို ညှည်းဆဲသောသူက။ ^{၃၃}အဘယ်သူသည်သင့်ကို
 ၂၈ ငါတို့အပေါ်မှာ အကဲအမှု၊ တရားသူကြီးအရာ၌ခန့်ထားသနည်း။- မနေ့
 ကအဲဂုတ္တု၊ လူကိုသတ်သကဲ့သို့ ငကိုသတ်လို သလောဟုဆိုလျက်၊ မောရှေ
 ၂၉ ကိုပယ်၏။-ထိုစကားကိုကြားလျှင်၊ ^{၃၄}မောရှေသည်ပြေး၍ မိချန်ပြည်၌ဧည့်
 သည်ဖြစ်လျက်နေသည်တွင်သားနှစ်ယောက်ကိုမြင်လေ၏။
 ၃၀ ^{၃၅}အနှစ်လေးဆယ် လွန်သောအခါ၊ သိနာတောင်မြေရင်းတော တွင် မီး
 ၃၁ လောင်သောမြို့၌ထာဝရဘုရား၏ ကောင်းကင်တမန်ထင်ရှား၏။- ထိုရူပါရုံ
 ကိုမြင်သောအခါ မောရှေသည်အံ့ဩ၍စေ့စေ့ကြည့်ရှုခြင်းငှါ အနားသို့
 ၃၂ ချည်းကပ်လျှင်၊- ငါကား ^{၃၆}သင့်သိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣ
 ဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏ဟု၊ ထာဝရဘုရား၏ ဗျာဒိတ်တော်
 အသံ ထွက်တော်မူ၏။ ထိုအခါ မောရှေသည်ဘုန်လှုပ်လျက် စေ့စေ့မကြည့်
 ၃၃ ဝံ့။- ^{၃၇}ထာဝရဘုရားကလည်း၊ သင်၏ခြေနင်းကိုချွတ်လေ့။ သင်နင်းသော
 ၃၄ အရပ်ကားသန့်ရှင်းသော မြေဖြစ်၏။- ^{၃၈}အဲဂုတ္တုပြည်၌ရှိသော ငါ၏ လူတို့
 သည် ခံရသောညှည်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ ညည်းတွား မြည်
 တမ်းသောအသံကို လည်းငါကြားခဲ့ပြီ။ သူတို့ကိုကယ်နှုတ်ခြင်းငှါ ငါဆင်း
 ၃၅ တော်ရှိ၏။- အဘယ်သူသည် သင့်ကိုအကဲအမှု၊ တရားသူကြီးအရာ၌ ခန့်
 ထားသနည်းဟူ၍၊ အညင်း အပယ် ခံရသော ထို မောရှေကို၊ အကဲ အမှု၊
 ကယ်လွတ် သောသူဖြစ်စေ ခြင်းငှါ၊ ဘုရားသခင်သည်မြို့၌ ^{၃၉}ထင်ရှားသော
 ၃၆ ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ၏။- ^{၄၀}ထိုသူသည် ဣသရေလ အ
 မှူးသားတို့ကို နှုတ်ဆောင်၍ အနှစ်လေး ဆယ် ပတ်လုံးအဲဂုတ္တုပြည်၌
 ၄၁ ၎င်း၊ ^{၄၁}ဧဒုံပင်လယ်၌၎င်း၊ ^{၄၂}တော၌၎င်း၊ ^{၄၃}နိုမိတ်လက္ခဏာ၊ အံ့ဖွယ်သော
 အမှုတို့ကိုပြုလေ၏။
 ၄၂ ^{၄၄}သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမှူးသားချင်းတို့
 အထဲ၌ငါနှင့်တူသောပရောဖက်တပါးကို သင်တို့အဖို့ပေါ်ထွန်း စေတော်မူ
 မည်၊ ^{၄၅}ထိုပရောဖက်၏စကားကိုနားထောင်ရကြမည်ဟု၊ ဣသရေလအမှူး

၂၂ ထွ၊ ၂: ၁၃၊ ၂၃ လူ၊ ၁: ၁၄၊ ၂၄ ထွ၊ ၂: ၁၅၊ ၂၂၊ ၄: ၂၀၊ ၁၀: ၃၊ ၄၊ ၂၅ ထွ၊ ၂: ၂၊ ၂၆ မ၊ ၂: ၃၂၊
 ၂၇ ထ၊ ၁: ၁၆၊ ၂၈ ထွ၊ ၃: ၅၊ ၂၉ ထ၊ ၅: ၁၅၊ ၃၀ ထွ၊ ၃: ၇၊ ၃၁ ထွ၊ ၁၄: ၁၉၊ ၃၂ ထ၊ ၂၀: ၁၆၊ ၃၃ ထွ၊ ၁၂:
 ၄၊ ၁၃: ၁၊ ၃၄ ထွ၊ ၁၄: ၂၊ ၁၇၊ ၂၀၊ ၂၉၊ ၃၅ ထွ၊ ၁၆: ၁-၃၅၊ ၃၆ ထွ၊ ၇: ၉: ၁၀: ၁၁: ၄၃: ၂၂၊ ၃၇ ထ၊
 ၁၇: ၁၅၊ ၁၈၊ ၄၅ မ၊ ၁၇: ၅။

သားတို့အားပြောဆိုသောသူကား အခြားသူမဟုတ်၊ ထိုမောရှေပင် ဖြစ်သ
 ၃၈ တည်း။- ^{၄၆} ထိုသူသည်တောတွင်ရှိသောအစည်းအဝေး၌၎င်း၊ သိနာတောင်
 ပေါ်မှာသူကို နှုတ်ဆက်သော ^{၄၇} ကောင်းကင် တမန်နှင့်၎င်း၊ ငါတို့အဖများ
 ၃၉ နှင့်၎င်းရှိ၏။ ^{၄၈} ထိုသူသည်ငါတို့အားအပ်ပေးခြင်းငှါ ^{၄၉} အသက်ရှင်စေသော
 ၄၀ ဗျာဒိတ် တော်ကို ခံလေ၏။- ထိုသူ၏ စကားကို ငါတို့ အဖ များသည် နားမ
 ၄၁ ထောင်လိုက်လျက်ပယ်၍၊- ^{၅၀} ငါတို့ရှေ့မှာသွားရသောဘုရားတို့ကိုငါတို့အ
 ဖို့လုပ်ပါ။ ငါတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ထိုမောရှေ၌ အဘယ်
 ၄၂ သို့ဖြစ်သည်ကိုငါတို့မသိဟု၊ အဲဂုတ္တုပြည်သို့ပြန်ချင်သောစိတ်နှင့် အာရုန်
 ၄၃ ကိုပြောဆိုကြ၏။- ^{၅၁} ထိုနေ့ရက် ကာလ၌ နွားသငယ်ကိုလုပ်၍၊ ထိုရုပ်တု
 အားယဇ်ပူဇော်သဖြင့်၊ မိမိတို့လက်နှင့် လုပ်သော အရာ၌ပင် ဖျော်မွှေကြ
 ၄၄ ၏။- အနာဂတ္တိကျမ်း၌လာသည်ကား၊ ^{၅၂} ဆိုဏ္ဍ သရေလအမျိုး၊ သင်တို့သည်
 စီရင်သောတိရိစ္ဆာန်နှင့် ယဇ်များကို တော၌ အနှစ်လေးဆယ် ပတ်လုံး
 ၄၅ အားပူဇော်ကြသလော။- သင်တို့သည်မောလုပ်၏တဲနှင့်၊ သင်တို့ဘုရားရင်
 ဖန်၏ကြယ်တည်းဟူသော ကိုးကွယ်ဖို့ရာ မိမိတို့လုပ်သော ပုံတို့ကိုဆောင်
 ၄၆ ရွက်ကြပြီတကား။ ထိုကြောင့် ငါသည် သင်တို့ကို ဗာဗုလုန်မြို့ တဖက်သို့
 ဆောင်သွားမည်ဟု ကျမ်းလာ ရှိသည်နှင့်အညီ၊ ^{၅၃} ဘုရားသခင်သည်မျက်
 နှာတော်ကိုလွှဲ၍၊ ^{၅၄} ကောင်းကင်တန်ခါသများတို့အား ဝတ်ပြုစေခြင်းငှါထို
 သူတို့ကို စွန့်ပြစ်ထားတော်မူ၏။
 ၄၇ ^{၅၅} မောရှေမြင်ရသောပုံနှင့်အညီ၊ သက်သေခံတော်မူချက် ဌာပနာရာတဲ
 ၄၈ တော်ကိုလုပ်ရမည်အကြောင်း၊ အမိန့်တော်ရှိသောသူမှာထားတော်မူသည်
 ၄၉ အတိုင်း၊ ထိုတဲတော်သည် တောတွင် ငါတို့အဖများ ၌ရှိ၏။- ^{၅၆} နောက်ကျ
 သောငါတို့အဖများသည်၊ ထိုတဲတော်ကိုတပါးအမျိုးသားတို့ ပိုင်သောမြေ
 ထဲသို့ယောရှုနှင့်အတူ ဆောင်သွင်းကြ၏။ ^{၅၇} ထိုတပါးအမျိုးသားတို့ကိုဘု
 ၅၀ ရားသခင်သည် ဒါရိမ်မင်း လက်ထက် တိုင်အောင်၊ ငါတို့အဖများထံမှနှင်
 ၅၁ ထုတ်တော်မူ၏။- ^{၅၈} ထိုဒါရိမ်သည် ဘုရား သခင်၏ ကျေးဇူးတော်ကိုခံရ၍၊
^{၅၉} ယာကုပ်၏ဘုရားသခင်ကျိန်းဝပ်တော်မူဖို့ရာအရပ်ကိုထွေခြင်းငှါတောင့်
 ၅၂ တ၏။- ^{၆၀} ရှောလမုန်သည်လည်း၊ မိတ်မှန်တော်ကို တည် ဆောက်ရ၏။-

၄၆ ထွား၁၉:၃၁၇။ ၄၇ ဖေရှော၁၆:၃၉။ ၄၈ လာ၁:၃၉။ ၄၉ ဟေး၂:၂။ ၅၀ ထွား၂၁:၁။ ၅၁ တရား၂၅:၂၇။
 ၅၂ ၃၃:၄။ ၅၃ ယော၁:၁၇။ ၅၄ နော၁:၂။ ၅၅ ထွား၂၂:၁။ ၅၆ တရား၂၉:၁၆။ ၅၇ ဆာ၁၀၆:၁၉။ ၅၈ အာ၅:၂၅။
 ၅၉ ၂၆။ ၆၀ အာ၁၀:၁၂။ ၆၁ ယော၂၀:၂၆။ ၆၂ နော၁:၂၄။ ၆၃ ယာကုပ်၂:၁၁။ ၆၄ တရား၂၄:၁၉။ ၆၅ ၁၇:၃။ ၆၆ နာ
 ၁၇:၁၆။ ၆၇ ၂၁:၃။ ၆၈ ယော၁၉:၁၃။ ၆၉ ထွား၂၅:၄၀။ ၇၀ ၂၆:၃၀။ ၇၁ ဟေး၁၀:၅။ ၇၂ ယောရှု၂:၃၄။ ၇၃ ၁၇:၃၉။
 ၇၄ နော၁:၂၄။ ၇၅ ဆာ၁၄:၂။ ၇၆ ၇:၅၅။ ၇၇ ၁၃:၂၂။ ၇၈ နာ၁၆:၁။ ၇၉ နာ၁၇:၁။ ၈၀ ဆာ၁၉:၁၉။ ၈၁ ၃၃:၁၀။
 ၈၂ ၅၅:၂၂:၇။ ၈၃ ဆာ၁၃:၄၅။ ၈၄ ၃၃:၁၆:၁။ ၈၅ နော၁:၁။

၄၈-၄၉ သို့သော်လည်း၊^{၆၀} ကောင်းကင်ဘုံသည် ငပလ္လင်ဖြစ်၏။- မြေကြီးသည် င
 ၅၀ မြေတင်ရာခုံဖြစ်၏။- အဘယ်သို့သော မိတ်မှန်ကို ငအဖို့ တည်ဆောက်ကြ
 မည်နည်း။ အဘယ်အရပ်သည် ငါ့ကျိန်းဝပ်ရာအရပ်ဖြစ်မည်နည်း။ ငလက်
 သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည် မဟုတ်သောဟု၊ ထာဝရဘုရား
 ၏ဗျာဒိတ်တော်အချက်ကို ပရောဖက်ပြန်ကြားသည်နှင့်အညီ၊^{၆၁} အမြင့်ဆုံး
 သောဘုရားသည် လူတို့လက်ဖြင့် လုပ်သော မိတ်မှန်၌ ကျိန်းဝပ်တော်မူသည်
 မဟုတ်။

၅၁ ^{၆၂}လည်ပင်းခိုင်မာ၏။ နှစ်လုံးဖြင့်၎င်း၊ နားဖြင့်၎င်း အဖာတိလူတို့၊ သင်တို့
 သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစည်မပြတ် ဆန့်ကျင်ဘက် ပြုလေ့

၅၂ ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့အလေ့တူ၏။- သင်တို့ဘိုး
 ဘေးများသည် အဘယ်ပရောဖက်ကို မှုမညည်းဆဲဘဲနေသနည်း။^{၆၃} ဖြောင့်
 မတ်သောသူ ကြွလာတော်မူမည် အကြောင်း အရာကို ဟောပြောပြည့်
 သောသူ တို့ကို ကွပ်မျက် ကြ၏။ ထိုဖြောင့်မတ်သောသူကို ပင်ယဇုလည်းသင်

၅၃ တို့သည် အပ်နှံ၍ အသေသတ်ကြပြီ။- ^{၆၄}သင်တို့သည် ကောင်းကင် တမန်
 များ ခင်းကျင်းသော အားဖြင့် ပညတ် တရားတော်ကို ခံရသော်လည်း၊ မ
 စောင့်မရှောက် ကြဟုသတေဖန်မြှင်ဆို၏။

၅၄ ^{၆၅}ထိုစကားကို ကြားလျှင် နှစ်လုံးကွဲပြတ်မတတ် ဖြစ်၍၊ သတေဖန်၌ အံ့သွား

၅၅ ခဲကြိတ်ခြင်းကို ပြုကြလေ၏။- သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့်
 ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍၊ ဘုရားသခင်၏ ဘုန်းတော်
 ကို၎င်း၊ ဘုရား သခင်၏ လက်ျာတော်ဘက်၌ ယေရှု ရပ်နေ သည်ကို ၎င်းမြင်

၅၆ လျှင်၊- ကြည့်ပါ။^{၆၆} ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ^{၆၇}လူသားသည် ဘုရား

၅၇ သခင်၏ လက်ျာတော်ဘက်၌ ရပ်နေသည်ကို ၎င်းငါမြင်သည်ဟု ဆို၏။- ထိုသူ
 တို့သည် ပြင်းစွာသော အသံနှင့် ဟစ်ကြော်၍ နားကို ပိတ်ဆို့လျက်၊ သုဆီသို့

၅၈ ညီညွတ်စွာ တဟုန်တည်းပြေး၍၊- ^{၆၈}မြို့ပြင်သို့ နှင်ထုတ်ပြီးမှ ^{၆၉}ကျောက်ခဲ
 နှင့်ပြစ်ကြ၏။ ^{၇၀}သက်သေခံတို့သည်လည်း၊ မိမိတို့အဝတ်ကို ရှောလှအမည်

၅၉ ရှိသော လူလင်၏ ခြေရင်း၌ ထားကြ၏။- ကျောက်ခဲနှင့် ပြစ်ကြစည်၊ သတေဖန်
 သည် ^{၇၁}ပဋ္ဌနာပြုလျက်၊ သခင်ယေရှု၊ ^{၇၂}အကျွန်ုပ်၏ ဝိညာဉ်ကို သိမ်းယူတော်

၆၀ မူပါဟု လျှောက်ဆို၏။- ^{၇၃}မူးထောက်လျက်၊ သခင်၊ ^{၇၄}ဤသူတို့ပြုသော ဒုစ

^{၆၀}၁၇:၂၄။ ဟေရှု၊ ၆၆:၁၂။ မ၊ ၅:၃၅၊ ၃၆။ ၃ရာ၊ ၁:၂၇။ ၆ရာ၊ ၂:၆။ ၆:၁၈။ ^{၆၁}ထွ၊ ၃:၂၉။
 ဟေရှု၊ ၄:၁၄။ ^{၆၂}၆ရာ၊ ၁၆:၁၆။ ^{၆၃}၃:၁၄။ ^{၆၄}ဝိလ၊ ၃:၁၉။ ဟေ၊ ၂:၂။ ^{၆၅}၅:၃၃။ ^{၆၆}၁၀:၁၁။ ယေ၊
 ၁:၂။ မ၊ ၁:၁၆။ ^{၆၇}ခံ၊ ၇:၁၃။ ^{၆၈}၃ရာ၊ ၂:၁၃။ ^{၆၉}ဝိဝတ်၊ ၂၄:၁၆။ ^{၇၀}တရား၊ ၁၃:၉၊ ၁၀။ ၁၇:၇။
 ၂၉:၁၄။ ^{၇၁}ဆာ၊ ၃:၁၅။ လျ၊ ၂:၃၆။ ^{၇၂}၉:၄၀။ ၂၀:၃၆။ ၂၁:၅။ ^{၇၃}မ၊ ၅:၄၄။ လျ၊ ၆:၂၈။
 ၂၃:၃၄။

ရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု၊ ကြီးသောအသံနှင့် ကျွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူကိုကွပ်မျက်သောအမှုကို ^{၁၆}ရှောလုသည်လည်းဝန်ခံလျက်ရှိ၏။

၇

သတေဖန်အသေသတ်ခြင်းခံသည်မှစ၍ ယေရုရှလင်မြို့၌ တပည့်တော်တို့သည်၊ ရှောလု တိုက် တွန်းခြင်းဖြင့် ညည်း ဆဲခြင်းကို ခံကြသောကြောင့် ကွဲပြားသွားရာ၊ ဖိလိပ္ပုသည် ရှမာရိမြို့သို့ ရောက်၍ ဟောသော်၊ များစွာသောသူတို့သည် ယုံကြည်၍၊ နတ်ဝိဇ္ဇာ အတတ် သမား ရှိမုန်နှင့် တကွနှစ်ခြင်းမင်္ဂလာခံကြသည်။ ၁-၁၃။ ယေရုရှလင်မြို့၌ တမန်တော်တို့သည် သိတင်းကြားလျှင်၊ ပေတရုနှင့် ယောဟန်တို့ကို စေလွှတ်သဖြင့်၊ ထိုသူတို့သည် တပည့်တော်တို့၌ လက်တင်၍ သန့်ရှင်းသော ဝိညာဉ်တော်ဆုကျေးဇူးကို ပေးကြသည်။ ဖိလိပ္ပုကိုလည်း ကြပ်တည်းစွာ ဆုမွန်သည်။ ၁၄-၂၅။ ဖိလိပ္ပုသည် ဗျာဒိတ်တော်ခံလျှင်၊ တောင်မျက်နှာသို့ သွား၍ အဲသယောဝိအမတ်တယောဝက်ကိုတွေ့၍ တရားဟောပြီးမှ နှစ်ခြင်းမင်္ဂလာပေးသည်။ ၂၆-၄၀။

- ၁ ထိုအခါ ယေရုရှလင်မြို့၌ ရှိသော အသင်းတော်သည် ပြင်းစွာသောညည်းဆဲခြင်းကို ခံရသဖြင့် တမန်တော်တို့မှတစ်ပါး၊^၁ သင်းဝင်သူအပေါင်းတို့သည်
- ၂ ယုဒပြည်၊ ရှမာရိပြည် အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြားကြ၏။- တရားကို ရိုသေသောသူတို့သည် သတေဖန်ကိုသင်းပြုတ်၍ ပြင်းစွာသော^၂ ငိုကျွေးမြည်
- ၃ တမ်းခြင်းကို ပြုကြ၏။-^၃ ရှောလုသည် အသင်းတော်ကို ဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင်၊ ယောကျာ်း မိမိတို့ကို ဆွဲငင်၍ ထောင်ထဲ၌ လှောင်ထား
- ၄ တတ်၏။-^၄ ထိုကြောင့် အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် လှည့်လည်၍၊ နှုတ်ကပတ်တော်တည်းဟူသော ဇဝ်ဂေလိတရားကို ဟောပြောကြ၏။
- ၅ ^၅ ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့ သွား၍ ခရစ်တော်၏ အကြောင်းကို ဟောလေ၏။- လူ အစုအဝေးတို့သည် ကြား၍၊ ဖိလိပ္ပု ပြုသော နိဗ္ဗိတိလက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ
- ၆ ၏။-^၆ အကြောင်းမူကား၊ နတ်ဆိုးစွဲသောသူများတို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နှိုင်သောသူ၊ မြေမစွမ်းသောသူ အများတို့သည်လည်း ပကတိအဖြစ်သို့ ရောက်
- ၇ ကြ၏။- ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏။

၁ ဂျော့ ၅၀။ ၂၂။ ၂၀။ ၂ ခေ ၁၀။ ၂၁။ ၃ ခေ ၁၀။ ၂၅။ ၄ ခေ ၅၀။ ၅ ခေ ၁၀။ ၂၅။ ၆ ခေ ၅၀။ ၂၅။ ၇ ခေ ၅၀။ ၂၅။

- ၉ ရှိမုန်အမည်ရှိသောသူတယောက်သည်၊ ထိုမြို့၌^၁နတ်ဝိဇ္ဇာအတတ်နှင့်ပြု
- ပျင်၍၊^၂ငါသည်ထူးဆန်းသောသူဖြစ်သည်ဟုဆိုလျက်၊ ရှုမာရိအမျိုးသား
- ၁၀ ထို့ကိုမိန်းမောတွေဝေစေခြင်းငှါပြု၏။- လူကြီးလူငယ်ရှိသမျှတို့ကလည်း၊
- ၁၁ ဤသူသည် ဘုရားသခင်၏မဟာတန်ခိုးတော်ဖြစ်သည်ဟုဆိုလျက်၊ ထိုသူ၌
- ၁၂ ဆည်းကပ်ကြ၏။- ဆည်းကပ်သည်အကြောင်းကား၊ သူတို့ကိုမိန်းမောတွေ
- ဝေစေခြင်းငှါ၊ ထိုသူသည် နတ်ဝိဇ္ဇာအတတ်အားဖြင့် ကြာမြင့်စွာ ပြုလျက်
- ၁၃ နေ၏။- ဖိလိပ္ပုသည်၊^၄ဘုရားသခင်၏နိုင်ငံတော်နှင့်၎င်း၊ ယေရှုခရစ်၏နာမ
- တော်နှင့်၎င်း၊ စပ်ဆိုင်သောဝေဝေလိတရားကို ဟောပြော၍၊ ထိုသူတို့သည်
- ၁၄ ယုံကြည်သောအခါ၊ ယောကျာ်းမိမ္မတို့သည်နှစ်ခြင်းကိုခံကြ၏။- ရှိမုန်သည်
- လည်း၊ ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ နှစ်ခြင်းကိုခံပြီးမှ၊ ဖိလိပ္ပုထံ၌^၅ခို
- ဆည်းကပ်သဖြင့်၊ ထူးဆန်းသောတန်ခိုး၊ ကြီးသောနိမိတ်လက္ခဏာများကို
- မြင်၍မိန်းမောတွေဝေလျက်ရှိလေ၏။
- ၁၅ ရှုမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုခံယူကြ
- ပြီဟုယေရှုရှုလင်မြို့၌ရှိသောတမန်တော်တို့သည်သိတင်းကြားလျှင်၊ ပေတ
- ၁၆ ရှုနှင့်ယောဟန်တို့ကိုစေလွှတ်ကြ၏။- ထိုမြို့သူမြို့သားတို့သည်^၆သခင်ယေ
- ၁၇ ရှု၏နာမ၌နှစ်ခြင်းကိုခံရုံမျှသာရှိသဖြင့်၊^၇တစုံတယောက်သောသူအပေါ်
- ၌သန့်ရှင်းသောဝိညာဉ်တော်သည်သက်ရောက်တော်မမူသေးသည်ဖြစ်၍၊
- တမန်တော်တို့သည်ရောက်ကြလျှင်၊^၈ဝိညာဉ်တော်ကိုခံရမည်အကြောင်း၊
- ၁၈ ထိုမြို့သူ မြို့သားတို့အဖို့ ဆုတောင်း၍၊- ထိုသူတို့အပေါ်၌^၉ထက်ကိုတင်
- သောအားဖြင့်သူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ၏။
- ၁၉ တမန်တော်တို့ ထက်ကိုတင်သောအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်
- ၂၀ သက်ရောက် သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊- အကျွန်ုပ်၏
- ထက် တင်ခြင်းကို ခံရသော သူသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံစေ
- ၂၁ မည်အကြောင်း အကျွန်ုပ်အားအခွင့်ပေးပါဟု တောင်းသော်၊- ပေတရက၊^{၁၀}
- ^{၁၁}ဘုရားသခင်၏ ကျေးဇူးတော်ကိုငွေနှင့် ဝယ်ယူ မည်ဟု^{၁၂}အကြံရှိသော
- ၂၂ ကြောင့်၊ သင်နှင့်တကွ သင်၏ ငွေသည် ပျက်စီးခြင်းသို့ရောက်ပါစေ။- သင်
- သည်ဤအမှုအရာနှင့်မဆက်ဆံသောသူဖြစ်၏။ အကြောင်းမူကား၊ သင်၏
- ၂၃ စိတ်နှစ်လုံးသည် ဘုရားသခင်ရွှေတော်၌ဖြောင့်မတ်ခြင်းမရှိ။- ထိုကြောင့်
- သင်၌ယခုဆိုးညစ်သော အမှုကိုနောင်တရလော့။^{၁၃}သင်၏စိတ်နှစ်လုံး၌ကြံ
- စည်ခြင်းအဖြစ်ကို လွှတ် ကောင်း လွှတ်လိမ့်မည် ဖြစ်၍၊ ဘုရား သခင်ကို

၁၂၃:၇။ ၁၅:၃၆။ ၆၁:၃။ ၁၁၁၀:၄၈။ ၁၁၁၉:၅။ ၁၂၂:၃၈။ ၁၃၆:၆။ ၁၉:၆။ ဟော:၆:၂။ ၁၄:၂: ၃၈။ ၁၀:၄၅။ ၁၁:၁၇။ ၁၁၁၀:၈။ ၁၉:၁၄:၂၇။ ၂၀:၂:၂၅။

- ၂၃ တောင်းပန်လေ့။- သင်သည် ခါးစွာသော သည်းခြေစွဲသည်ဖြစ်၍၊ ၃၈
- ၂၄ ရိုက်အနှောင်အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင်သည်ဟုဆို၏။- ဤမုန်က
လည်း၊ ဝိမိန်တော် မူသော အရာတစ်ခုတစ်ရပ်အကျွန်ုပ်အပေါ်သို့မရောက်ပါ
မည်အကြောင်း၊ ထာဝရဘုရားကို အကျွန်ုပ်အဖို့အလိုငှါ ဆုတောင်းတော်
- ၂၅ မူကြပါဟုပြန်ပြော၏။- တမန်တော်တို့သည် သက်သေခံ၍၊ သခင်ဘုရား၏
နှုတ်ကပတ်တရားတော်ကိုဟောပြောပြီးမှ၊ ယေရုရှလင်မြို့သို့ပြန်သွားရာ၊ ၅မာ
ရိရှာဗျားတို့၌လည်းဝေဂေလိတရားကိုဟောပြောကြ၏။
- ၂၆ တမန်ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဖိလိပ္ပူအား၊ သင်ထ၍၊
ယေရုရှလင်မြို့မှဂါဇါမြို့သို့ သွားရာတောလမ်းတွင် တောင်မျက်နှာသို့သွား
- ၂၇ လေ့ဟုဆိုသည်အတိုင်း ဖိလိပ္ပူသည်ထ၍ သွားလေ၏။- ထိုအခါ ဝိမိန်အသ
ယောဝိပြည်ကို အစိုးရသောဗိဇုရားကနွက်ထံ၌ ဘုန်းကြီးသော အမတ်ဖြစ်
- ၂၈ သည်၊ ဝိမိန်ကွယ်ခြင်းအလိုငှါ ယေရုရှလင်မြို့သို့သွား၍- ပြန်စည်တွင်၊ မိမိ
- ၂၉ ရထားပေါ်၌ ထိုင်လျက်ပရောဖက်ဟေရှာယ၏ကျမ်းစာ ကို ဖတ်လေ၏။- ဝိ
ညည်တော်ကလည်း၊ ထိုရထားသို့ချည်းကပ်၍ မှီဝဲလေ့ဟု ဖိလိပ္ပူအားဗျာ
- ၃၀ ဖိတ်ပေးတော်မူသဖြင့်၊- ဖိလိပ္ပူသည်ရထားသို့ပြေး၍ပရောဖက်ဟေရှာယ
၏ကျမ်းစာ၌ ဖတ်သည်ကိုကြားလျှင်၊ ဖတ်သောအရာကို နား လည် ပါ ၏
- ၃၁ လောဟုမေးမြန်း၏။- ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပျင်သောသူမရှိလျှင်၊ အ
ဘယ်သို့နားလည်နိုင်မည်နည်းဟုဆိုပြီးမှ၊ မိမိနှင့်အတူ ဖိလိပ္ပူတက်၍ ထိုင်
နေပါမည်အကြောင်းတောင်းပန်၏။
- ၃၂ ကျမ်းစာ၌ဖတ်သောအချက်ဟူမူကား၊ ဝိမိန်အသေသတ်ခြင်းငှါဆောင်သွား
သောသိုးကဲ့သို့ သူကိုဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူ
- ၃၃ ရှေ့မှာမမြည်ဘဲနေသကဲ့သို့သူသည်နှုတ်ကိုမ ဖွင့်ဘဲနေ၏။- နှိမ့်ချခြင်းကိုခံ
စည်တွင်သူတပါးတို့သည် ထိုသူကိုမတရားသဖြင့်စီရင်ကြ၏။ ထိုသူ၏ အ
သက်ကို မြေကြီးကသိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်
- ၃၄ သူပြည့်စုံမည်နည်းဟုကျမ်းစာလာသတည်း။- ထိုအမတ်ကလည်း၊ ပရော
ဖက်သည်အဘယ်သူကိုရည်မှတ်၍၌ဆိုပါသနည်း။ ကိုယ်ကိုတည်းဆို
လိုသလော။ သူတပါးကိုတည်းဆိုလိုသလောဟု တောင်းပန်လျက်၊ ဖိလိပ္ပူ
- ၃၅ အားမေးမြန်းလျှင်၊- ဖိလိပ္ပူသည်မိမိနှုတ်ကို ဖွင့်၍၊ ' ' ထိုကျမ်းစာချက်ကို
အစွဲပြုလျက် ယေရှု၏အကြောင်းတည်းဟူသော ဝေဂေလိတရားကို ဟော

၂၃ ဟေ၊ ၁၂: ၁၅။ ၂၄ က၊ ၂၀: ၇၊ ၁၇။ ဣ၊ ၁: ၇။ တော၊ ၂၁: ၇။ ယာ၊ ၅: ၁၆။ ၂၆ ဟေ၊ ၂: ၁၀။ ၂၇ ဟေ၊ ၁၂: ၂၀။ ၂၈ ဟေ၊ ၅: ၅၊ ၁၂: ၇၊ ၁၃။ ၂၉ ၁၀: ၂၈။ လျ၊ ၂၄: ၂၇။

၃၆ လေ၏။-ထိုသို့လမ်း၌သွားကြစည်။ ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း၊
 ၃၇ ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို^{၂၄} နှစ်ခြင်းမခံစေခြင်းငှါ မည်သည်အ
 ၃၈ ကြောင်းဆီးတားပါသနည်းဟုပြောဆိုလျှင်၊- ဖိလိပ္ပုက၊^{၂၅} သင်သည် မိတ်
 ၃၉ နှစ်လုံးအကြွင်းမဲ့ယုံကြည်လျှင်ခံရသည်ဟုဆိုလေ၏။ အမတ်ကလည်း၊^{၂၅}
 ၄၀ ယေရှုခရစ်သည်ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကိုအကျွန်ုပ်
 ၄၁ ယုံကြည်ပါသည်ဟု ဝန်ခံ၍၊- ရထားကိုရပ်စေခြင်းငှါ စီရင်ပြီးမှ၊ ဖိလိပ္ပု
 ၄၂ သည်ထိုအမတ်နှင့်တကွရေထဲသို့ဆင်း၍နှစ်ခြင်းကိုပေး၏။-ရေထဲကတက်
 ၄၃ ကြလျှင်၊^{၂၆} ထာဝရဘုရား၏ဝိညာဉ်တော်သည်ဖိလိပ္ပုကို ဆောင်ယူတော်
 ၄၄ မူ၍၊ အမတ်သည်ဖိလိပ္ပုကိုနောက်တဖန် မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်း
 ၄၅ သာခြင်းနှင့်မိမိသွားရသောလမ်းကိုသွားလေ၏။- ဖိလိပ္ပုသည်လည်း အာ
 ၄၆ ဇုတ်မြို့၌ပေါ်လာ၍၊ ထိုမြို့မှကဲသရ်မြို့တိုင် အောင်မြို့ ရွာ အစည် အတိုင်း
 ၄၇ ရှောက်သွား၍ ဝေဂေလိတရားကိုဟောလေ၏။

၉

၄၈ ရှောလုသည်တပည့်တော်တို့ကိုညည်းဆဲခြင်းငှါဒမာသက်မြို့သို့သွားရာလမ်း
 ၄၉ တွင်သခင်ယေရှုနှင့်တွေ့၍ သဘောပြောင်းလဲလျှင်၊ ဒမာသက်မြို့သို့ရောက်
 ၅၀ သည်ရှိသော်၊ အာနနိလက်ဖြင့်နှစ်ခြင်းမဂ်လာကိုခံပြီးမှ၊ ချက်ချင်းဝေဂေလိ
 ၅၁ တရားကိုဟောသည်။ ၁-၂။ ယုဒလူတို့သည် သူကိုသတ်မည်ရှာကြံသော်၊
 ၅၂ ရှောလုသည် ယေရုရှလင်မြို့သို့၎င်း၊ နောက်တာရှုမြို့သို့၎င်း ထွက်ပြေးသည်။
 ၅၃ ၂-၃။ အသင်းတော်များသည်ငြိမ်သက် စွာနေ၍၊ ပေတရုသည်လုဒမြို့၌အ
 ၅၄ နေကိုချမ်းသာစေသည်။ ယုဒမြို့၌လည်းခေါ်ကာကို သေခြင်းမှထစေသည်။
 ၅၅ ၃-၄။

၅၆ ၁ ရှောလုသည်ကားသခင်ဘုရား၏တပည့်တော်တို့တဖက်၌ ခြိမ်းခြောက်
 ၅၇ ၍၊ အသေသတ်ခြင်းငှါ ပြင်းစွာအသက် ရှု သဖြင့်၊- ထိုကာသာ ဝင်သော
 ၅၈ ယောက်ျားမိမ္မတို့ကိုတွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့ဆောင် ရ
 ၅၉ မည်အကြောင်း၊ ဒမာသက်မြို့၌ရှိသောတရားဇရပ်မှူးတို့ထံသို့မှာစာကိုပေး
 ၆၀ ပါဟုယဇ်ပရောဖိတ်မင်းထံ၌ ဝင်၍တောင်းပြီးမှ၊-^၂ သွား၍ ဒမာသက်မြို့
 ၆၁ အနီးသို့ရောက်သောအခါ၊ ကောင်းကင်ထဲက အလင်းသည်သူပတ်လည်၌
 ၆၂ ရုပ်ခနဲ ထွန်းတောက်လေ၏။ - ရှောလုသည် မြေပေါ်မှာလဲ၍နေစည်။ ရှော
 ၆၃ လု၊ ရှောလု၊^၃ အဘယ်ကြောင့်ကိုညည်းဆဲသနည်းဟုမိမိအားပြောသော

၂၃၁၀:၄၇၊ ၂၄မ၊ ၂၅ဂ၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ ၅၂၊ ၅၃၊ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇၊ ၆၈၊ ၆၉၊ ၇၀၊ ၇၁၊ ၇၂၊ ၇၃၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၇၈၊ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၄၊ ၈၅၊ ၈၆၊ ၈၇၊ ၈၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄၊ ၉၅၊ ၉၆၊ ၉၇၊ ၉၈၊ ၉၉၊ ၁၀၀။

၅ စကားသံကိုကြားလျှင်- သခင်၊ ကိုယ်တော်သည်အဘယ်သူနည်းဟု မေး
 ၆ လျှောက်၏။ သခင်ဘုရားကလည်း၊ ငါကားသင်ဗွည်းဆဲသောယေရှုဖြစ်
 ၇ သတည်း။- သို့သော်လည်းထ၍မြို့သို့ဝင်လေ့။ သင်ပြုရမည်အမှုကိုပြော
 ၈ လိမ့်မည်ဟုမိန့်တော်မူ၏။- ၄၅ ရှောလုနှင့်အတူသွားသောသူတို့သည် အသံ
 ၉ ကိုကြားရုံမျှသာရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲမိန့်မောတွေဝေလျက်ရပ်နေ
 ၁၀ ကြ၏။-ရှောလုသည်လည်းမြေမှထ၍မျက်စိကိုဖွင့်သော်လည်း၊ အဘယ်သူ
 ၁၁ ကိုမျှမမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက် ဒမာသက်မြို့သို့ခိုဆောင်
 ၁၂ ကြ၏။-သုံးရက်ပတ်လုံးမျက်စိမမြင်၊ မစားမသောက်ဘဲနေလေ၏။
 ၁၃ ထိုအခါ ၄၆ အာနနိအမည်ရှိသောတပည့်တော်တယောက်သည်ဒမာသက်
 ၁၄ မြို့၌ရှိ၏။ ထိုသူကိုသခင်ဘုရားသည်ဗျာဒိတ်တော်အားဖြင့်အာနနိဟူ၍ခေါ်
 ၁၅ တော်မူလျှင်၊ အာနနိက၊ သခင်ဘုရား၊ အကျွန်ုပ်ရှိပါသည်ဟုလျှောက်၏။-
 ၁၆ သခင်ဘုရားကလည်း၊ သင်သည်ထ၍လမ်းဖြောင့်အမည်ရှိသောလမ်းသို့
 ၁၇ သွားလေ့။ ရှောလု အမည်ရှိသော ၄၇ တာရှုမြို့သားကို ယုဒ၏ အိမ်၌ရှာဖွေ
 ၁၈ လေ့။ အကြောင်းမူကား၊ ထိုသူသည်ဆုတောင်းလျက်နေ၏။- မိမိမျက်စိကို
 ၁၉ မြင်ပြန်စေခြင်းငှါအာနနိ အမည်ရှိသောသူသည်ဝင်၍၊ မိမိအပေါ်၌လက်
 ၂၀ တင်သည်ကိုဗျာဒိတ်တော်အားဖြင့်မြင်လေပြီဟုမိန့်တော်မူ၏။- အာနနိက
 ၂၁ လည်း၊ သခင်ဘုရား၊ ၄၈ ထိုသူသည်ယေရှုလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်း
 ၂၂ သူတို့ကို အဘယ်မျှလောက်ပင်ဗွည်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်
 ၂၃ ကြားရပါပြီ။- ဤအရပ်၌လည်း ၄၉ ကိုယ်တော်ကိုပဋ္ဌနာပြုသောသူရှိသမျှတို့
 ၂၄ ကိုချည်နှောင်ရမည်အခွင့်ကို၊ ယဇ်ပရောဖိတ်အကြီးတို့ထံ၌ရပါသည်ဟု
 ၂၅ ပြန်လျှောက်၏။- သခင်ဘုရားကလည်း၊ ၅၀ ထိုသူကား၊ တပါးအမျိုးသားတို့
 ၂၆ နှင့် ၅၁ ရှင်ဘုရင်တို့ထံသို့၎င်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့၎င်း၊ ငါ၏နာမ
 ၂၇ ကိုခိုဆောင်စေခြင်းငှါ ၅၂ ငါရွေးကောက်သောတန်ဆာဖြစ်၏။- အကြောင်း
 ၂၈ မူကား၊ ၅၃ ထိုသူသည်ငါ၏နာမကြောင့်အဘယ်မျှလောက်ပင်ဆင်းရဲခံရမည်
 ၂၉ ကိုငါသည်သူအားပြမည်။ ထိုကြောင့်သင်သွားလေ့ဟု၊ အာနနိအားမိန့်
 ၃၀ တော်မူ၏။- ၅၄ အာနနိသည်လည်းသွား၍ အိမ်သို့ရောက်လျှင်၊ ရှောလုအ
 ၃၁ ပေါ်၌ ၅၅ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌သင့်အားထင်
 ၃၂ သင့်ကိုသန့်ရှင်းသောပိညည်တော်နှင့်ပြည့်စေခြင်းငှါ၎င်း၊ ငကိုစေခန့်တော်

၄၆၊ ၁၀၀၊ ၇။ ၅၂၊ ၁၂။ ၅၃၊ ၃၉၊ ၂၂၊ ၃၆၊ ၁ ကော၊ ၁၊ ၂။ ၂၀၊ ၂၊ ၂။
 ၅၄၊ ၁၊ ၅၆။ ၁၊ ၁၊ ၃။ ၈၅၊ ၂၊ ၇၊ ၈။ ၅၅၊ ၂၊ ၂၊ ၂။ ၅၆၊ ၁။ ၅၇၊ ၂၊ ၂၊ ၁။ ၅၈၊ ၁၊ ၇။
 ၅၉၊ ၁၊ ၃။ ၁ ကော၊ ၁၊ ၅၊ ၃။ ၈၅၊ ၁၊ ၃၊ ၅၊ ၆၊ ၇၊ ၈။ ၂၀၊ ၁၊ ၁။ ၂၁၊ ၂၊ ၃။
 ၂၂၊ ၁၊ ၂၊ ၃။ ၂၃၊ ၁၊ ၁။ ၂ ကော၊ ၁၊ ၁၊ ၂။ ၂၄၊ ၂၊ ၃၊ ၅၊ ၆၊ ၇၊ ၈။ ၂၅၊ ၁၊ ၇။ ၂၆၊ ၁၊ ၇။

၁၈ မူသည်ဟုပြောဆို၏။- ထိုခဏ၌ရှောလု၏မျက်စိမှငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့်ထ၍နှစ်ခြင်းကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍အားဖြည့်လေ၏။

၁၉ ထိုနောက်၊ ရှောလုသည်ဒမာသက်မြို့၌ရှိသောတပည့်တော်တို့နှင့် အတူ
၂၀ ကာသ အတန် အရာ နေ၍၊- ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်

၂၁ ကြောင်းကိုတရားစရပ်တို့၌ မဆိုင်းမလင့်ဟောလေ၏။- ကြားသောသူအပေါင်းတို့သည်အံ့ဩ၍၊ ဤသူကား၊ ထိုသခင်ကိုပဋ္ဌနာပြုသော^{၁၆} သူတို့ကို ယေရှုရှုလင်မြို့၌ဖျက်ဆီးသည်သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပရောဟိတ် အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှါ၊ ဤအရပ်သို့ လာသော သူဖြစ်

၂၂ သည်မဟုတ်လောဟု ဆိုကြ၏။- ရှောလုသည်လည်းအားတိုးပွားသဖြင့်၊ ဒမာသက်မြို့၌ ^{၁၇}နေသောယုဒလူတို့သည် ပြောသမျှသောစကားကိုချေ၍၊ ယေရှုသည်ခရစ်တော်ဖြစ်ကြောင်းကိုထင်ရှားစွာပြု၏။

၂၃ ကာလကြာမြင့်ပြီးမှ၊ ရှောလုကိုသတ်အံ့သောငှါ၊ ယုဒလူတို့သည်အချင်းချင်းတိုင်ပင်ကြ၏။- ^{၁၈}ထိုအကြံအစည်ကိုရှောလုသည်သိ၏။ သူကိုသတ်အံ့

၂၄ သောငှါ မြိုတံခါးတို့ကို နေ့ညညီမပြတ် စောင့်ကြည့်သောကြောင့်၊- တပည့်တော်တို့သည်ညညီအခါ^{၁၉} သူကိုယူ၍ တောင်း၌ထည့်ပြီးလျှင် မြို့ရိုးပေါ်ကလျော့ချကြ၏။

၂၅ ^{၂၀}ယေရှုရှုလင်မြို့သို့ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဖော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော်အပေါင်းတို့သည်မယုံသဖြင့် သူကိုကြောက်ရွံ့ကြ၏။- ^{၂၁}ထိုအခါဗာနုဗသည် သူကို

၂၆ ခေါ်၍ တမန်တော်များထံသို့ ပို့ဆောင် ပြီးလျှင်၊ အထက်က ရှောလုသည် လမ်းခရီး၌သခင်ဘုရားကိုမြင်သည်ဟူ၍၎င်း၊ သူအားမိန့်တော်မူသည်ဟူ၍၎င်း၊ ^{၂၂}ဒမာသက်မြို့၌ ယေရှု၏နာမတော်ကိုအဖို့ပြုလျက်၊ ခဲရင့်စွာဟော

၂၇ သည်ဟူ၍၎င်းပြောလေ၏။- ထိုနောက်မှ ^{၂၃}ရှောလုသည်ယေရှုရှုလင်မြို့၌ တမန်တော်တို့နှင့်ပေါင်းဖော်၍၊ သခင်ယေရှု၏နာမတော်ကိုအဖို့ပြု၍ခဲရင့်စွာ

၂၈ ဟောလျက်နေ၏။- ^{၂၄}ဟေလေနစ်လူတို့နှင့်နှီးနှောပြောဆိုသဖြင့်၊ ^{၂၅}ထိုသူတို့သည်ရှောလုကိုသတ်မည်ဟုအားထုတ်ကြ၏။- ထိုအကြောင်းကိုညီအစ်ကိုတို့သည်ကြားသိလျှင်၊ ရှောလုကို ကဲသရ်မြို့သို့ပို့၍ တာရှုမြို့တိုင်အောင် စေလွှတ်ကြ၏။

^{၁၆}ခ။ ဂး၃။ ဂလ၊ ဝး၁၃၊ ၂၃။ ^{၁၇}ဂ။ ဝး၂၀။ ^{၁၈}၂၃၊ ၁၂။ ^{၁၉}၂၅၊ ၃၂။ ^{၂၀}၂၅၊ ၃၅။ ^{၂၁}၂၅၊ ၃၅။ ^{၂၂}၂၅၊ ၃၅။ ^{၂၃}၂၅၊ ၃၅။ ^{၂၄}၂၅၊ ၃၅။ ^{၂၅}၂၅၊ ၃၅။

၃၁ ထိုအခါယုဒပြည်၊ ဂါလိလဲပြည်၊ ရှာမာရိပြည်အရပ်ရပ်တို့တွင် အသင်း
 တော် တို့သည် ညိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို
 ကြောက်ရွံ့ခြင်း၌၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အဆိုးအမ၌၎င်း မွေ
 လျော်သောအားဖြင့် ပွားများကြ၏။

၃၂ ပေတရုသည်^၆ အရပ်ရပ်တို့ကိုလှည့်လည်သည်တွင် သန့်ရှင်းသူတို့ရှိရာ
 ၃၃ လုဒ္ဓမြို့သို့ရောက်လေ၏။- ထိုအရပ်၌ အနေအမည်ရှိသော၊ ထက်မြေသေ၍
 ရှစ်နှစ်ပတ်လုံးအိပ်ရာ၌ တုံးလုံးနေသောသူ တယောက်ကိုတွေ့လျှင်၊ အနေ၊

၃၄ ^၇ယေရှုခရစ်သည် သင့်အား ချမ်းသာပေးတော်မူ၏။- ထ၍အိပ်ရာကိုပျင်
 ၃၅ လေ့ဟုပေတရုဆိုသော်၊ ထိုသူသည် ချက်ချင်းထ၏။- လုဒ္ဓမြို့နှင့်^၈ ရှာမာရိမြို့
 ၌နေသောသူ အပေါင်းတို့သည် ထိုသူကိုမြင်၍၊ ^၉သခင်ဘုရား ထံတော်သို့
 ပြောင်းလဲကြ၏။

၃၆ ယုပွေမြို့၌ဒေါ်ကာဟုဆိုလိုသော တမိသအမည်ရှိသော တပည့်တော်မတ
 ယောက်ရှိ၏။ ^{၁၀}ထိုမိမ္မသည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်

၃၇ ပြည့်စုံလျက်၊- ထိုအခါ၌ နာ၍သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင်^{၁၁}

၃၈ အထက်ခန်း၌တင်ထားကြ၏။- လုဒ္ဓမြို့သည် ယုပွေမြို့နှင့် နီးသည်ဖြစ်၍၊ ထို
 မြို့၌ပေတရုရှိကြောင်းကို တပည့်တော်တို့သည် ကြားလျှင်၊ ပေတရုသည် အ
 လျှင်အမြန်ကြွလာပါမည်အကြောင်း၊ လူနှစ်ယောက်ကိုစေလွှတ်၍ တောင်း

၃၉ ပန်ကြ၏။- ပေတရုသည် ထ၍ ထိုသူတို့နှင့်အတူလိုက်လေ၏။ ရောက်လျှင် အ
 ထက်ခန်းသို့ ခေါ်ပင့်၍၊ မုဆိုးမများတို့သည် ပိုကျွေးလျက် သူတို့နှင့်အတူ
 ဒေါ်ကာရှိစည်အခါ လုပ်ခဲ့သော အင်္ကျီနှင့် အဝတ်များကို ပြလျက်ရှိကြ၏။-

၄၀ ပေတရုသည် ထိုသူ အပေါင်းတို့ကို ပြင်သို့^{၁၂} ထွက်စေသည်နောက်၊ ကိုယ်
 တိုင်^{၁၃} ရူးထောက်၍ ဆုတောင်းပဌနာပြုပြီးလျှင်၊ ထိုအလောင်းသို့ မျက်နှာ
 လှည့်၍၊ ^{၁၄}တမိသ၊ ထလေ့ဟုဆိုလေ၏။ ထိုမိမ္မသည် မျက်စိကို ဖွင့်၍ ပေတ

၄၁ ရုကိုမြင်လျှင် ထ၍ ထိုင်၏။- ပေတရုသည် မိမိထက်ကို သူအား ပေး၍ ချီကြွပြီး
 မှ၊ သန့်ရှင်းသူတို့နှင့် မုဆိုးမတို့ကို ခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိမ္မကို

၄၂ ပြလေ၏။- ထိုအကြောင်းကို ယုပွေမြို့၌ အနှံ့အပြားသိကြ၍ ^{၁၅}လူများတို့
 ၄၃ သည် သခင်ဘုရားကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။- ပေတရုသည် ယုပွေမြို့
 ၌^{၁၆} ရှိမုန်အမည်ရှိသော သားရေလုပ်သမားနှင့် အတူကြာမြင့်စွာနေ၏။

၁၀

တပီမူးကော်နေလိသည် ဗျာဒိတ်တော်ခံသဖြင့် ယုပွေမြို့သို့ စေလွှတ်၍ ပေတရု

၂၆၈:၁၄။ ၂၇၂:၆။ ၄:၁၀။ ၂၇၅ရာ:၅:၁၆။ ၂၆၁:၂၁။ ၃၀၁ထီ:၂:၁၀။ ၃၁:၁၃။ ၃၂မ:၉:၂၅။
 ၃၃ဂ:၆၀။ ၃၄မာ:၅:၄၁၊ ၄၂။ ယော:၁၁:၄၃။ ၃၅ယော:၁၁:၄၅။ ၁၂:၁၁။ ၃၆၁၀:၆။

ကိုခေါ်သည်။၁-၈။ တမန်တို့သည်မရောက်မှီပေတရုသည်ရူပါရုံကိုမြင်နှင့်
 လျှင်၊သူတို့နောက်သို့ချက်ချင်းလိုက်သည်။၉-၂၃။ကဲသရိမြို့သို့ရောက်သော်၊
 ကော်နေလိနှင့် စုဝေးလျက်ရှိသောသူ၏ အဆွေ အမျိုး များကို ဟောပြော
 လျှင်၊ သူတို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သည်ကို မြင်
 သည်ရှိသော်၊ ထိုသူတို့သည်နှစ်ခြင်းမဂ်ဇာကိုခံယူစေခြင်းငှါ စီရင်သည်။
 ၂၄-၄၀။

- ၁ ကဲသရိမြို့၌ ဣတလိတပ်ဟုခေါ်ဝေါ်သောတပ်တွင် လူတရားကိုအုပ်ချုပ်
- ၂ သောတပ်မှူးကော်နေလိအမည်တွင်သောသူတယောက်ရှိ၏။- ထိုသူသည်
- ၃ မိမိအိမ်တွင်ရှိသမျှသောသူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော်၍၊ ဘုရား
- ၄ သခင်ကိုကြောက်ရွံ့ခြင်းရှိသဖြင့် လူတို့အားများစွာသော စွန့်ကြဲခြင်းကိုပြု
- ၅ ၍၊ ဘုရားသခင်ကိုအစည်ဆုတောင်းလေ့ရှိ၏။- တနေ့သ၌နေသုံးချက်တီး
- ၆ အချိန်တွင်ဘုရားသခင်၏ကောင်းကင်တမန်သည် ကော်နေလိဟုခေါ်လျက်
- ၇ ရောက်လာသည်ကိုထိုသူသည်ထင်ရှားသောဗျာဒိတ်ရူပါရုံအားဖြင့်မြင်ရ
- ၈ ၍။- ကောင်းကင်တမန်ကိုစေ့စေ့ကြည့်လျှင်၊ ထိတ်လန့်ခြင်းရှိသည်ဖြစ်၍၊
- ၉ သခင်၊အဘယ်အခင်းရှိပါသနည်းဟုမေးသော်၊ကောင်းကင်တမန်က၊သင်
- ၁၀ ပြုသောဆုတောင်းပဋ္ဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည်ဘုရားသခင်ရှေ့
- ၁၁ တော်၌အောင်းမေ့စရာတို့တက်ကြပြီ။- ထိုကြောင့်ယခုပင်ယုပေမြို့သို့လူတို့
- ၁၂ ကိုစေလွှတ်၍၊ ပေတရုအမည်သစ်ကိုရသောမြို့မုန့်ကိုခေါ်ပင့်လေ့။- ထိုသူ
- ၁၃ သည်သားရေလုပ်သမားရှိမုန့်၏ အိမ်၌တည်းနေ၏။ထိုအိမ်သည်ပင်လယ်
- ၁၄ နားမှာရှိသည်ဟုပြောဆို၏။- ထိုသို့ပြောဆိုသော ကောင်းကင်တမန်သွား
- ၁၅ ပြီးမှ ကော်နေလိသည် မိမိငယ်သား နှစ်ယောက်နှင့်တကွ မိမိထံ၌မပြတ်ခ
- ၁၆ စားသော လူစုအဝင်၊ ဘုရားဝတ်၌ မွေ့လျော်သော စစ်သူရဲ တယောက်ကို
- ၁၇ ခေါ်၍၊- ထိုအကြောင်းအရာ အလုံးစုံတို့ကို ကြားပြောပြီးမှ ယုပေမြို့သို့စေ
- ၁၈ လွှတ်၏။
- ၁၉ နက်ဖန်နေ့၌ထိုသူတို့သည်သွား၍ ယုပေမြို့အနီးသို့ရောက်ကြသောအခါ
- ၂၀ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်းငှါ အိမ်မိုး ပေါ်သို့
- ၂၁ တက်လေ၏။-ဆာစွတ်၍ အစာအာဟာရကိုအလိုရှိလျှင်၊သူတပါးတို့သည်
- ၂၂ အစာအာဟာရကို ပျင်ဆင်ကြစည်အခါ ပေတရုသည် တဝင်ဖြစ်၍ နေသ
- ၂၃ ဖြင့်၊- ကောင်းကင် ဖွင့်လှစ်သည်ကို၎င်း၊ ချုံထည်ကဲ့သို့လေးထောင့်ချုပ်၍
- ၂၄ မြေသို့ချလွှတ်သောတန်ဆာသည် မိမိအိမ်သို့ ဆင်းသက်လာသည်ကို၎င်းမြင်

၁၂၂။ ၂၀:၂။ ၂၂:၁၂။ ၂၃၀။ ၁၁:၁၃။ ၄၉:၄၃။ ၅၁:၅။ ၆၇:၅၆။ ၅၂:၁၉:၁၁။

- ၁၂ လေ၏။- ထိုတန်ဆာထဲ၌သားရဲမှစ၍မြေ၌ကျင်လည်သောသားမျိုး၊ တွား
- တတ်သောတိရိစ္ဆာန်မျိုး၊ မိုစ်းကောင်းကင်၌ကျင်လည်သောငှက်မျိုးတို့
- ၁၃ သည်ရှိကြ၏။-စကားအသံသည်လည်းပေတရူ၊ထ၍သတ်စားလေ့ဟုလာ
- ၁၄ ၏။- ပေတရူကလည်း၊ မဖြစ်နိုင်ပါသခင်၊ ^၁ညစ်ညူးသော အရာနှင့် မစင်
- ကြယ်သောအရာကိုအကျွန်ုပ်သည်တရံတခါမျှမစားဘူးပါဟုပြောဆို၏။-
- ၁၅ နောက်တဖန်စကားသံကား၊ ^၂ဘုရားသခင် စင်ကြယ်စေတော်မူသောအရာ
- ၁၆ ကို ညစ်ညူးသည် မထင်နှင့်ဟုလာပြန်၏။- ထိုသို့ သုံးကြိမ် မြောက်အောင်
- လာပြီးလျှင်၊ ထိုတန်ဆာကိုကောင်းကင်ထဲသို့သိမ်းရုပ်ပြန်လေ၏။
- ၁၇ ပေတရူသည်မိမိမြင်ရသောဗျာဒိတ် ရူပါရုံကားအဘယ်သို့ဆိုလိုသနည်း
- ဟုတွေးတောဆင်ခြင်၍နေစည်တွင်၊ ကော်နေလီ စေလွှတ်သောသူတို့သည်
- ၁၈ ရှိမုန်အိမ်ကိုမေးမြန်းရှာဖွေ၍တံခါးရွှေမှာရုပ်လျက်၊-ပေတရူအမည်သစ်
- ကိုရသောရှိမုန်သည်ဤမှာတည်းနေပါသလောဟုမေးမြန်းဟုခေါ်ကြ၏။-
- ၁၉ ပေတရူသည် ထိုဗျာဒိတ် ရူပါရုံကိုဆင်ခြင်၍နေစည်တွင် ^၃ပိညည်တော်က
- ၂၀ လူသုံးယောက်တို့သည်သင့်ကိုရှာကြ၏။- ^၄ထ၍ဆင်းလေ့။ တွေးတော
- ခြင်းမရှိဘဲ ထိုသူတို့နှင့်အတူလိုက်သွားလေ့။ အကြောင်းမူကား၊ ထိုသူတို့
- ၂၁ သည် ငါစေလွှတ်သောသူဖြစ်ကြသည်ဟုမိန့်တော်မူလျှင်၊- ပေတရူသည်
- ဆင်း၍ငါကားသင်တို့ရှာသောသူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြ
- ၂၂ သနည်းဟု၊ ထိုသူတို့အားမေး၏။- ထိုသူတို့ကလည်း၊ ဘုရားသခင် ကို
- ကြောက်ရွံ့၍၊ ^၅ယုဒလူအပေါင်းတို့တွင်အသရေရှိသောသူတော်ကောင်း
- တည်းဟူသော တပ်မှူး^၆ ကော်နေလီသည်၊ ကိုယ်တော်ကိုမိမိအိမ်သို့ခေါ်
- ပင့်၍ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း၊ သန့်ရှင်းသော
- ကောင်းကင်တမန်အားဖြင့်ဗျာဒိတ်တော်ကိုခံရပါသည်ဟုပြန်ပြောကြ၏။-
- ၂၃ ပေတရူသည်လည်း ထိုသူတို့ကိုအိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ်ကိုပြုလေ
- ၏။ နတ်ဖန်နေ၌ ထ၍ ထိုသူတို့နှင့်အတူ သွားသဖြင့်၊ ယုပေမြို့သား ^၇ဖြစ်
- သောညီအစ်ကိုအချို့တို့သည်လိုက်ကြ၏။
- ၂၄ ထိုနောက်တနေ့၌ ကဲသရ်မြို့သို့ဝင်ကြ၍၊ ကော်နေလီသည် မိမိအဆွေအ
- မျိုးမိတ်ခင် ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကို မှော်လင့်လျက်နေ
- ၂၅ ကြ၏။- ပေတရူရောက်လာသောအခါကော်နေလီသည်ခရီးဦးကြိုပြု၍၊ ပေ
- ၂၆ တရူ၏ခြေရင်း၌ ပြပ်ဝပ်လျက်ကိုးကွယ်လေ၏။- ပေတရူသည် သူကိုချီပင့်
- ၂၇ လျက်၊ ^၈ထလေ့။ ငကိုယ်တိုင်လူဖြစ်သည်ဟုဆို၏။- ထိုသို့နှုတ်ဆက်၍

^၁၀၀၁:၁၀:၄၊ ၂၀:၂၅၊ တရား:၁၀:၃-၇၊ ယေဇ:၁၄:၁၄၊ ^၂၂၀:၈၊ မ:၁၅:၁၁၊ ရော:၁၄:၁၄၊ ၁၅၊
^၃၀၀:၁၀:၁၀:၂၅၊ ၁၀:၁၄:၄၊ ၀၀:၁၅:၁၅၊ ၀၀:၁၅:၁၅၊ ၀၀:၂၂:၁၂၊ ၀၀:၁၂:၁၂၊ ၀၀:၁၀:၁၀:
^၄၁၂၊ ^၅၁၄:၁၄၊ ၁၅:၁၅၊

- ၂၀ ဝင်လေသော်၊ စုဝေးလျက်ရှိကြသော လူများကိုတွေ့လျှင်၊- ပေတရုက၊^{၁၅}
 - ယုဒလူဖြစ်သော သူတို့သည် တပါး အမျိုးသားတို့နှင့် မပေါင်းဖော်မချည်း
 - ကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း၊^{၁၆} ညစ်ညူးသည်၊ မစင်
 - ကြယ်ဟု အဘယ်သူကိုမျှ မခေါ်ရမည် အကြောင်း၊ ဘုရားသခင်သည် င
- ၂၆ အားဆုမ္မပြသတော်မူပြီ။- ထိုကြောင့်ငကိုခေါ်ကြသောအခါငါသည်မညင်း
 - မခုံဘဲလျက်လာ၏။ သို့ဖြစ်၍ အဘယ်အကြောင်းကြောင့် ငကိုခေါ်ကြသ
 - နည်း၊ ငါမေးလိုသည်ဟုထိုသူတို့အားပြောဆို၏။
- ၃၀ ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခုအချိန်နာရီတိုင်အောင်အစာ
 - ရှောင်၍သုံးချက်တီးအချိန်တွင်အိမ်၌ဆုတောင်းလျက်နေသည်၊ ယခုလေး
 - ရက်ရှိပါပြီ။ ထိုအချိန်၌^{၁၇} လူတယောက်သည်^{၁၈} ထွန်းတောက်သောအဝတ်
- ၃၁ ကိုဝတ်လျက်အကျွန်ုပ်ရှေ့မှောက်၌ရပ်၍၊- ကော်နေလိ၊^{၁၉} သင်ပြုသောပဋ္ဌ
 - နာကို ဘုရားသခင်သည်ကြား၍၊^{၂၀} သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူ
- ၃၂ ပြီ။- ထိုကြောင့်ယုဗျေမြို့သို့စေလွှတ်၍ပေတရုအမည်သစ်ကိုရသောရှိမုန်ကို
 - ခေါ်ပင့်လေ့။ ထိုသူသည်ပင်လယ်နားမှာသားရေလုပ်သမားရှိ မုန်၏အိမ်
 - ၌တည်းနေ၏။ ထိုသူသည်ရောက်လာလျှင်သင့်အားဟောပြောလိမ့်မည်ဟု
- ၃၃ ပြောဆိုပါ၏။- ထိုကြောင့်အကျွန်ုပ်သည်ကိုယ်တော်ထံသို့အလျှင်အမြန်စေ
 - လွှတ်၍၊ ကိုယ်တော်သည်ကြွလာသောအားဖြင့်ကောင်းမွန်စွာပြုပါပြီ။ သို့
 - ဖြစ်၍ဘုရားသခင်သည် ကိုယ်တော်၌ မှာထားတော်မူသမျှကို နားထောင်
 - ခြင်းငှါ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်ရှေ့တော်၌ အသင့်နေကြ
 - ပါသည်ဟုကော်နေလိပြောဆို၏။
- ၃၄ ထိုအခါပေတရုသည်နှုတ်ကိုဖွင့်၍၊^{၂၁} အကယ်စင်စစ်ဘုရားသခင်သည်
 - ၃၅ လူမျက်နှာကိုမှတ်တော်မမူ၊^{၂၂} လူအမျိုးမျိုးတို့တွင်ဘုရားသခင်ကိုကြောက်
 - ရွံ့၍တရားသဖြင့်ကျင့်ဆောင်သောသူသည်အထံတော်၌မျက်နှာရသည်ကို
- ၃၆ ငါသိမြင်၏။- အလုံးစုံတို့ကိုအစိုးရတော်မူသောသခင်ယေရှုခရစ်အားဖြင့်
 - ၂၃ ရန်ညိမ်းခြင်းတရားတည်းဟူသော ဇဝံဂေလိ တရားကို ဟောတော်မူ
 - လျက်၊ ဣသရေလအမျိုးသားတို့အားပေးလိုက်တော်မူသော တရားတော်
- ၃၇ နှင့်အညီ၊- ယောဟန်သည်နှစ်ခြင်းတရားကို ဟောသည်နောက်၊ ဂါလိလဲ
 - ပြည်မှစ၍ယုဒပြည်အရပ်ရပ်တို့၌နှံ့ပြားသော အကြောင်းအရာကို သင်တို့

^{၁၅}ယော၁၄း၉။ ^{၁၆}၁၀း၂၀၊ ^{၁၇}ဂလ၂း၁၂၊ ^{၁၈}၁၄း၁၅၊ ^{၁၉}၁၅း၁၆၊ ^{၂၀}၁၆း၁၀။ ^{၂၁}မာ၂၀း၃၊ ^{၂၂}မာ၁၆း၅၊ ^{၂၃}လု၂၄း၄။ ^{၂၄}ခံ၁၀း၁၂၊ ^{၂၅}၂၀း၁၆၊ ^{၂၆}၁၀း၁၀၊ ^{၂၇}၁၀း၁၀၊ ^{၂၈}၁၀း၁၀၊ ^{၂၉}၁၀း၁၀၊ ^{၃၀}၁၀း၁၀၊ ^{၃၁}၁၀း၁၀၊ ^{၃၂}၁၀း၁၀၊ ^{၃၃}၁၀း၁၀၊ ^{၃၄}၁၀း၁၀၊ ^{၃၅}၁၀း၁၀၊ ^{၃၆}၁၀း၁၀၊ ^{၃၇}၁၀း၁၀။

၃၀ သည်သိကြ၏။- ထိုအကြောင်းအရာဟူမူကား၊ ^{၂၄}ဘုရားသခင်သည်သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့သားယေရှုကိုဘိသိတ်ပေးတော်မူသဖြင့်၊ ထိုသူသည်ဘုရားသခင်၏ အခွင့်တော်နှင့်ကျေးဇူးပြုလျက်၊ မာနနတ်ညည်းဆဲသောသူအပေါင်းတို့အားခုမ်းသာကို

၃၉ ပေးလျက်လှည့်လည်တော်မူ၏။- ^{၂၅}ငါတို့သည်လည်း၊ ယေရှုရှုလင်မြို့မှစ၍ ယုဒပြည်တွင်ပြုတော်မူသောအမှုများတို့၏ သက်သေခံဖြစ်ကြ၏။ ^{၂၆}ထိုသူ

၄၀ ကိုသစ်တိုင်၌ဆွဲ၍ကွပ်မျက်ကြလေ၏။- ^{၂၇}သုံးရက်မြောက်သောနေ့၌ဘုရား

၄၁ သခင်သည်ထမြောက်စေတော်မူ၍၊- ^{၂၈}လူအပေါင်းတို့အားထင်ရှားစွာပြတော်မူ၊ ဘုရားသခင်ခန့်ထားတော်မူနှင့်သောသက်သေခံတည်းဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ သေခြင်းမှ ထမြောက်တော်မူသည်

၄၂ နောက်၊ ^{၂၉}ထိုသခင်နှင့် အတူငါတို့သည်စားသောက်ရကြ၏။- ထိုသခင်သည်လည်း ^{၃၀}အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှါ၊ ^{၃၁}ဘုရားသခင်ခန့်ထားတော်မူကြောင်းကိုလူအပေါင်းတို့အား ဟောပြောကြလေ၌၊ သက်သေခံကြလေ၌ဟု ငါတို့အား

၄၃ ပညတ်ထားတော်မူ၏။- ^{၃၂}ထိုသခင်ကိုယုံကြည်သောသူရှိသမျှတို့သည်နာမတော်အားဖြင့် အပြစ်လွတ်တော်မူခြင်းကျေးဇူးကို ခံရကြလတံ့ဟူ၍၊ ပရောဖက်အပေါင်းတို့သည် ထိုသခင်၏သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက်ဆို၏။

၄၄ ထိုစကားကိုမြွက်ဆိုစည်၊ ^{၃၃}နှုတ်ကပတ်တရားတော်ကိုကြားနာရသောသူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်

၄၅ တော်မူ၏။- ^{၃၄}တပါးအမျိုးသားတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်၏ ကျေးဇူးကို သွန်းလောင်းသောကြောင့်၊ ^{၃၅}ဇာတ်ဝင်သောသူတည်းဟူသောပေတရုနှင့်ပါသမျှသောတပည့်တော်တို့သည် မိန်းမောဇွေဝေခြင်းရှိ

၄၆ ကြ၏။- အကြောင်းမူကား၊ ထိုသူတို့သည်အမျိုးမျိုးသောတာသာစကားအားဖြင့်ပြော၍၊ ဘုရားသခင်ကို နှိမ့်ဖမ်းသည်ကိုကြားကြလေ၏။- ထိုအခါပေတရုက၊ ^{၃၆}ငါတို့ကဲ့သို့သန့်ရှင်းသောဝိညာဉ်တော်ကိုခံရသော ဤသူတို့ကို နှစ်ခြင်းမပေးစေခြင်းငှါ၊ အဘယ်သူသည်ရေကိုမြစ်တားနှိုင်းသနည်းဟုဆို

၄၇ လျက်၊- ^{၃၇}သခင်ဘုရား၏နာမ၌ နှစ်ခြင်းကို ခံစေမည် အကြောင်း ^{၃၈}စီရင်

၂၄:၂၂။ လျား၁၈။ ဖေးရား၂၅:၂၂။ ၂၆:၃၀။ ၂၇:၂၈။ ၂၈:၃၀ ၃၂။ ယော၁၄: ၁၇၊ ၂၂။ ၂၉လျား၃၀-၃၃။ ယော၂၁:၁၃။ ၃၀ဇော၁၄:၉။ ၂၈ကော၅:၁၀။ ၂၈လျား၁။ ၁ပေး၄: ၅။ ၃၁:၈။ မာ၂၈:၁၉၊ ၂၀။ ၃၁:၅:၉။ ၂၆:၁၈။ ဂလား၂၂။ ၃၃:၃၁။ ဂ:၁၅၊ ၁၆၊ ၁၇။ ၁၁: ၁၅။ ၃၄:၁၀။ ဂလား၁၄: ၃၅။ ၃၅:၃။ ၃၆:၁၀:၁၅။ ၁၅:၁၉။ ဇော၁၀:၁၂။ ၂၇:၃၈။ ဂ:၁၆။ ၃၇:၁၀:၁၅။

လေ၏။ထိုနောက်မှ ပေတရုသည် ကာလအတန်အရာနေပါမည်အကြောင်းကို ထိုသူတို့သည် တောင်းပန်ကြ၏။

၁၁

ပေတရုသည် ယေရှုလင်မြို့သို့ ပြန်ရောက်သော်၊ တပါးအမျိုးသားတို့နှင့် စားသောက်သည်ဟု အပြစ် တင်ခြင်းကို ခံသည်ဖြစ်၏။ အဘယ် အကြောင်းကြောင့်သွားသည်ကို အစည်အတိုင်းဖော်ပြသည်။ ၁၁-၁၇။ ကွဲပြားသောသူအချို့တို့သည် အန္တီအုတ်မြို့သို့ရောက်၍ ဟေလေနပ်လူတို့ကို ဟောပြောလျှင်၊ များစွာသောသူတို့သည် ယုံကြည်ကြသည်။ ၁၉-၂၁။ ယေရှုလင်မြို့၌ရှိသော အသင်းတော်ဝင်သူ တို့သည် ကြားလျှင်၊ ဗာနုဗကို စေလွှတ်၍၊ သူသည်လည်း ဝမ်းမြောက်သောစိတ်နှင့် ထိုတပည့်တော်တို့ကို နှိုးဆော်အားပေးပြီးမှ၊ တာရှုမြို့သို့သွား၍ ဂျောလုကိုခေါ်လျက် အန္တီအုတ်မြို့သို့ ပြန်သည်။ ၂၂-၂၆။ အစာခေါင်းပါးမည်ဟုပရောဖက်အာဂဗုသည် အန္တီအုတ်မြို့၌ဟောပြောလျှင်၊ တပည့်တော်တို့သည် ဗာနုဗနှင့်ဂျောလုတို့၏လက်ဖြင့်၊ ထောက်မစရာအလှူငွေကို ယေရှုလင်မြို့သို့ပေးလိုက်ကြသည်။ ၂၇-၃၀။

- ၀ တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု၊ ယုဒပြည်၌ရှိသော တမန်တော်တို့နှင့် ညီအစ်ကိုများတို့သည်
- ၂ ကြားသိကြ၏။- ပေတရုသည် ယေရှုလင်မြို့သို့ တက်သာသောအခါ ၊ ဇာတ်
- ၃ ဝင်သော သူတို့က- 'သင်သည် အဇာတ် လူတို့နှင့် ပေါင်းဖော်၍၊ ၊ စား
- ၄ သောက် ပါသည်တကားဟု ဆန့်ကျင်တက် ပြု၍ ဆိုကြ၏။- ပေတရု သည်
- ၅ လည်း၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင်အောင် ဖော်ပြသည်ကား၊-
- ၆ ၊ ငါသည် ယုဒပြေမြို့၌ ဆုတောင်းစည်၊ တဝင်ဖြစ်၍ ကောင်းကင်မှလေးထောင့်ဖြင့် နှုတ်သော ဣသရဲအိုသော တန်ဆာသည် ဆင်းသက်၍၊ င ထံသို့
- ၇ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင်၏။- ထိုတန်ဆာကို စေ့စေ့ကြည့်ရှု ဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ ကျင်လည်သော သားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုဗ်းကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့
- ၈ ကို မြင်၏။- ထိုအခါ ပေတရု ထ၍ သတ်စားလေ့ပွဲဟု ငေးပြောသော စကား
- ၉ သံကို သည်းငါကြား၏။- ငါကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူးသော အရာနှင့် မစင်ကြယ်သော အရာသည် အကျွန်ုပ်ခံတွင်းထဲသို့ တရံတခါ မှမဝင်
- ၀ ဘူးပါဟု ပြောဆို၏။- နောက်တဖန် စကားအသံကား၊ ဘုရားသခင်စင်ကြယ်စေတော်မူသော အရာကို ညစ်ညူးသည် မထင်နှင့်ဟု ကောင်းကင်ထဲက လာ

၂၁၀:၄၅၊ ၈၁၂:၁၂၊ ၂၁၀:၂၈၊ ၂၀၁၂:၁၂၊ ၅၁၁:၉-၄၈၊

၁၀ ပြန်၏။- ထိုသို့ သုံးကြိမ်မြောက်အောင် ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှ တို့ကို
 ၁၁ ကောင်းကင်ထဲသို့ဆွဲယူပြန်လေ၏။- ထိုခဏချင်းတွင် ကံသရီမြို့မှ ငထံသို့စေ
 လွှတ်သော လူသုံးယောက်တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။-
 ၁၂ ^၁ ငါသည် တွေးတောခြင်း မရှိဘဲ၊ ထိုသူတို့နှင့် အတူသွားရမည် အကြောင်း ဝိ
 ညည် တော်သည် မိန့်တော် မူ၏။ ^၂ ဤညီအစ်ကို ခြောက် ယောက် တို့သည်
 ၁၃ လည်း ငါနှင့် အတူ သွား၍ ထိုသူ၏အိမ်သို့ဝင်ကြ၏။- ^၃ ကောင်းကင်တမန်
 သည် သူ၏အိမ်၌ ထင်ရှားစွာ ရပ်လျက်၊ သင်သည် ယုဗျေမြို့သို့ လူတို့ကိုစေ
 ၁၄ လွှတ်၍ ပေတရုအမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လေဘူး။- ထိုပေတရု
 သည် သင်မှစ၍ သင်၏အိမ်၌ရှိသမျှသောသူတို့ကို ကယ်တင်တော်မူခြင်းတ
 ၁၅ အရာကို ထိုသူသည် ငါတို့အား ပြန်ကြားလေ၏။- ^၄ ငါသည် ဟောပြောစပြု
 စည်၊ သန့်ရှင်းသော ဝိညည် တော်သည် ရွှေစီးစွာ ငါတို့အပေါ်သို့ သက်
 ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့အပေါ်သို့လည်း သက်ရောက်တော်
 ၁၆ မူ၏။- ^၅ ယောဟန်သည် ရေ၌ နှစ်ခြင်းကိုပေး၏။ ^၅ သင်တို့သည် သန့်ရှင်း
 သောဝိညည်တော်၌ နှစ်ခြင်းကိုခံရကြလိမ့်မည်ဟု၊ သခင်ဘုရားမိန့်တော်မူ
 ၁၇ သောစကားကို ထိုအခါ ငါအောင်းမေ့၏။- ^၆ သခင်ယေရှုခရစ်ကိုယုံကြည်
 သော ငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကိုပေးတော်မူသည်နည်းတူ
 ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ^၇ ငါသည် အဘယ်
 ၁၈ သို့သောသူဖြစ်၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို၏။- ဤ
 အကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင်၊ မညှင်းဘဲနေ၍၊ အကယ်
 စင်စစ်ဘုရားသခင်သည် အသက်ရှင်စေခြင်းအလိုငှါ၊ ^၈ နောင်တတရားကို
 တပါးအမျိုးသားတို့အားလည်း ပေးတော်မူပြီဟု၊ ဘုရားသခင်၏ ဂုဏ်တော်
 ကို ချီးမွမ်းကြ၏။
 ၁၉ ^၉ ထိုမှတပါး၊ သတေဖန်၏ အမှုကြောင့် ညည်းဆဲခြင်းကိုခံရ၍ အရပ်ရပ်
 သို့ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တီအုတ် မြို့များသို့ တိုင်အောင်
 သွား၍၊ ယုဒလူတို့အားသာ နှုတ်ကပတ် တရားတော်ကို ဟောပြောကြ၏။-
 ၂၀ နောက်မှ ထိုသူအချို့ တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သား ဖြစ်၍
 အန္တီအုတ်မြို့သို့ သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံ
 ၂၁ ဂေလိတရားကို ^{၁၀} ဟောလေခနစ်လူတို့အား ဟောပြောကြ၏။- သခင်ဘုရား၏

^၁၁၀:၁၉၊ ^{၁၅}၇၊ ယော၊၁၆:၁၃၊ ^၆၁၀:၂၃၊ ^၇၁၀:၃၀၊ ^၂၂:၄၊ ^၆၁:၅၊ ^၁၉:၄၊မ၊၃:၁၁၊
 ယော၊၁:၂၆၊၃၃၊ ^{၁၀}ဟော၊၁၄:၃၊ ယောလ၊၂:၂၈၊ ^၃၃:၁၈၊ ^{၁၁}၁၅:၈၊^၉ ၂၁၀:၄၇။ ^{၁၂}ရော၊၁၀:
 ၁၂၊၁၃၊ ^{၁၅}၉:၁၆၊ ^{၁၆}၁၈၊ ^{၁၅}၆:၁၅:၂၉။

- ၁၆ လက်တော်သည်ထိုသူတို့နှင့်တကွရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍^{၁၆} သခင်ဘုရားထံသို့ပြောင်းလဲကြ၏။
- ၂၂ ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသောအသင်းတော်သည်ကြားလျှင်၊ အန္တီအုတ်မြို့တိုင်အောင် သွားစေမည် အကြောင်း၊^{၁၇} ဗာနုဗကို စေ
- ၂၃ လွှတ်လေ၏။- ထိုသူသည် ရောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို မြင်လျှင်၊ ဝမ်းမြောက် ဝမ်းသာခြင်းရှိ၍၊^{၁၈} ထိုသူ အပေါင်းတို့သည် ယုံကြည်သောစိတ်နှင့်သခင်ဘုရားကိုမှီ၍ ဆည်းကပ်မည်အကြောင်း တိုက်တွန်းနှိုး
- ၂၄ ဆော်လေ၏။- ထိုသူသည်ဘုတော်ကောင်းဖြစ်၍၊^{၁၉} သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ ယုံကြည်ခြင်းနှင့်၎င်းပြည့်စုံသောအားဖြင့်၊^{၂၀} လူများအပေါင်းတို့သည်သခင်ဘုရားထံသို့ဝင်စားကြ၏။
- ၂၅ ဗာနုဗသည်လည်းရှောလုကိုရှာလျက်၊^{၂၁} တာရှုမြို့သို့သွား၏။ ထွေလျှင်
- ၂၆ အန္တီအုတ်မြို့သို့ခေါ်ခဲ့၏။- ထိုသူတို့သည်တနှစ်ပတ်လုံးထိုအသင်းတော်နှင့်အတူစည်းဝေး၍၊ လူများအပေါင်းတို့အား ဆုမ္မဋ္ဌာဝါဒပေးကြ၏။ တပည့်တော်တို့သည်လည်းခရစ်ယာန်ဟူသောခေါ်ဝေါ်သမုတ်ခြင်းကို အန္တီအုတ်မြို့၌အစိုးခံရကြ၏။
- ၂၇ ထိုအခါ၌^{၂၂} ပရောဖက်တို့သည်ယေရုရှလင်မြို့မှ အန္တီအုတ်မြို့သို့လာကြ
- ၂၈ ၏။- ထိုသူတို့အဝင်၊^{၂၃} အာဂဗုအမည်ရှိသောသူတယောက်သည်ထ၍မြေတပြင်လုံး၌အစာအာဟာရအလွန်ခေါင်းပါးခြင်းဖြစ်လတ်ဟုဝိညာဉ်တော်အားဖြင့် ဖော်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကံသာ ဘုရင်ကလောဒီလက်
- ၂၉ ထက်၌ဖြစ်သတည်း။- ထိုအခါတပည့်တော်တို့သည်အသီးအသီးတတ်နိုင်ကြသည် အတိုင်း၊^{၂၄} ယုဒပြည်၌ နေသော ညီအစ်ကိုတို့အား အကူအမပေး
- ၃၀ လိုက်မည်ဟု-^{၂၅} စီရင်ကြသည်နှင့်အညီ၊ ဗာနုဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ထံသို့ပေးလိုက်ကြ၏။

၁၂

ဟေရုဒ်မင်းကြီးသည် တပည့်တော်တို့ကို နှိပ်စက်၍ တမန်တော် ယာကုပ် ကို ကွပ်မျက်စေပြီးမှ၊ ပေတရုကိုလည်းသတ်မည်အကြံနှင့်ထောင်ထဲမှာလှောင်ထား၍ ဆိုင်းနေစည် တွင်၊ တပည့်တော် များသည် ပေတရု အတွက်ဆုတောင်းကြသော်၊ ကောင်းကင်တမန်တပါးက ပေတရုကို ထောင်ထဲကချွတ်သည်။ ၁-၁၉။ ထိုနောက်ဟေရုဒ်သည်ဘုရားသခင်ဒါဏ်ခတ်တော်မူခြင်းခံ၍

၁၆:၄၇။ လျား၆၆။ ၁၇:၃၅။ ၁၈:၂၇။ ၁၉:၁၃:၄၃။ ၁၄:၂၂။ ၂၀:၆:၅။ ၂၁:၁။ ၅:၁၄။ ၂၂:၃၀။ ၂၃:၁၇။ ၁၃:၁။ ၁၅:၃၂။ ၂၁:၉။ ၁ကော:၁၂:၂၇။ ၈:၄:၁၁။ ၂၄:၁:၁၀။ ၂၅:၁၅။ ၁၅:၂၆။ ၁ကော:၁၆:၁။ ၂ကော:၉:၁။ ၂၆:၁:၂၅။

ပြင်းစွာသော ဝေဒနာနှင့် သေဆိုးသည်။ ၂၀-၂၃။ သာသနာတော် တိုးပွားသည်။ ဗာနဗနှင့်ရှောလူတို့သည် အန္တိအုတ်မြို့သို့ပြန်သွားကြသည်။ ၂၄၊ ၂၅။

၁ ထိုအခါ ဟေရုဒ်မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညည်းဆဲခြင်းငှါစီရင်၍ -
၂ 'ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထားနှင့် ကွပ်မျက်လေ၏။ - ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်းရှိသည်ကို မြင်လျှင်၊
၃ 'အဇမပွဲ နေ့ရက်တို့၌ တဖန်ထပ်၍ -
၄ 'ပေတရုကိုလည်း ဖမ်းဆီးပြီးမှ၊ ပသခါ ပွဲ လွန်လျှင် လူများတို့ အားထုတ်ပေးမည် အကြံနှင့်၊ အစောင့်အရှောက် စစ်သူရဲတ
၅ ကျပ်မြောက်ယောက်တို့၌ အပ်၍ ထောင်ထဲမှာ လှောင်ထားလေ၏။ - ပေတရုသည် ထောင်ထဲ၌ အကျည်းနေရစည်။ သင်းဝင်သူတို့သည် သူအဖို့ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းပဋ္ဌနာပြုကြ၏။

၆ ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညည့်အချိန်တွင် သံကြိုးနှစ်စင်းနှင့် ချည်နှောင်ခြင်းကို ခံရလျက်၊ စစ်သူရဲ နှစ်ယောက်တို့ အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရွှေမှာ စောင့်နေကြ၏။ - ထိုအခါ ထာဝရဘုရား၏
၇ 'ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်းကင်တမန်သည် ပေတရု၏နံ ဖေးကို ပုတ်ခတ်၍ အလျှင် အမြန် ထလေ့ဟု ဆိုလျက် ထစေ၏။ သံကြိုးသည်လည်း ပေတရု

၈ ရုလက်မှ ကျွတ်လေ၏။ - ကောင်းကင်တမန်ကလည်း၊ သင်၏ခါးပန်းကို စည်းလေ့ဟု၊ ခြေခင်းကို လည်း စည်းလေ့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု

၉ ၏။ ဝတ်လုံကို ချုံ၍ ငနောက်သို့ လိုက်လေ့ဟု ဆိုပြန်၏။ - ပေတရုသည် ထွက်၍ လိုက်သော်လည်း၊ ကောင်းကင်တမန်ပြုသမျှတို့သည် မှန်သော အမှုအရာ ဖြစ်သည်ဟု^၁ မသိမမှတ်ဘဲ၊ မိမိသည်^၂ ဗျာဒိတ်ရူပါရုံကို မြင်သည်ဟု ထင်လေ၏။ - လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သော သံတံခါးသို့ ရောက်လျှင်၊
၁၀ 'ထိုတံခါးသည် အလိုလို ပွင့်သဖြင့် သူတို့သည် ထွက်၍ လမ်းတကြောင်း၌ ရှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ချင်း ပေတရုမှ ခွာ၍ သွားလေ၏။

၁၁ ပေတရုသည် သတိရလျှင်၊ ယခုပင်^၃ သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍^၄ ဟေရုဒ်မင်းလက်မှ ငှင်၊ ယုဒလူတို့၏ မျှော်လင့်ခြင်းမှ ငှင်၊

၁၂ ငကို ကယ်နှုတ်တော်မူသည်ကို ငါအမှန်သိ၏ဟု အောင်းမေ့စည်။ - လူများစု

^၁မ၊ ၄:၂၁။ ၂၀:၂၃။ ^၂ထွ၊ ၁၅:၁၄၊ ၁၅:၂၃:၁၅။ ^၃ယော၊ ၂၁:၁၈။ ^၄၅:၁၉။ ^၅ဆာ၊ ၁၂၆:၁၁။
^၆၁၀:၃၊ ၁၇:၁၁:၅။ ^၇၂၁:၆။ ^၈ဆာ၊ ၃၄:၇။ ^၉ခံ၊ ၃:၂၈။ ၆:၂၂။ ဟေ၊ ၁:၁၄။ ^{၁၀}ယော၊ ၁၅:၁၉။
ဆာ၊ ၃၄:၁၈၊ ၁၉။ ၃၄:၂၂။ ၄၁:၂။ ၉၇:၁၀။ ၂ကော၊ ၁:၁၀။ ၂ပေ၊ ၂:၉။

ဝေး၍^{၁၀} ဆုတောင်းရာ၊မာကုအမည်သစ်ကိုရသော^{၁၁} ယောဟန်၏အမိဖြစ်
 ၁၃ သော^{၁၂} မာရ်၏အိမ်သို့ရောက်၍- အိမ်ဦးတံခါးကိုခေါက်လေသော်၊ ရော
 ၁၄ ဒေအမည်ရှိသောမိမ္မငယ်တယောက်သည် နားထောင်ခြင်းငှါလာ၍၊- ပေ
 တရု၏စကားသံကိုထိလျှင်၊ဝမ်းမြောက်သောအားဖြင့်တံခါးကိုမဖွင့်ဘဲအ
 ထဲသို့ပြေးဝင်၍၊ ပေတရုသည်တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော၏။-
 ၁၅ ထိုသူတို့က၊ သင်သည်အရူးဖြစ်၏ဟု ထိုမိမ္မငယ်အားဆိုကြသော်လည်း၊
 ပေတရုအမှန်ရှိသည်ဟု သူသည်ခိုင်မာစွာ ဆိုလျှင်၊^{၁၃} ပေတရု၏ကောင်း
 ၁၆ ကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ၏။-ပေတရုသည်ခေါက်၍နေသော်၊တံခါး
 ၁၇ ကိုဖွင့်ကြ၍ သူကိုမြင်သဖြင့် အလွန်တရာ အံ့ဩကြ၏။- ပေတရုသည်
 လည်း၊ ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှါ^{၁၄} မိမိထက်နှင့်အမှတ်ပေး
 ၍၊ မိမိကိုထောင်ထဲကသခင်ဘုရား နှုတ်တော်မူသော အကြောင်းအရာကို
 ဖော်ပြပြီးမှ၊သင်ထို့သွား၍ ယာကုပ်နှင့်ညီအစ်ကိုတို့အားဤအကြောင်းများ
 ကိုပြန်ကြားကြသော့ဟုဆိုပြီးလျှင်၊ ထွက်၍အခြားတပါးသို့ သွားလေ၏။-
 ၁၈ ခိုဖမ်းလင်းသောအခါစစ်သူရဲတို့သည်ပေတရုနှင့် အဘယ်သို့ဖြစ်သနည်းဟု
 ၁၉ ရုန်းရင်းခတ်၍ ဖြစ်ကြ၏။-ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍မတွေ့သည်ရှိ
 သော်၊ စောင့်ရှောက်သောသူတို့ကိုစစ်ကြောပြီးမှ သတ်မည် အကြောင်းကို
 စီရင်လေ၏။
 ၂၀ ထိုနောက်၊ ဟေရုဒ်မင်းသည်ယုဒပြည်မှကဲသရ်မြို့သို့သွား၍ နေသည်ရှိ
 သော်၊တုရုမြို့သားနှင့်ဖိရုန်မြို့သားတို့ကိုအမှက်ထွက်လေ၏။ထိုသူတို့သည်
 တညီတညွတ်တည်းလာ ကြ၍၊ ဗလတ္တု အမည်ရှိသောအတွင်းဝန်ကို
 ဖျောင်းဖျါပြီးမှ၊ အမှက်တော်ပြေ မည် အကြောင်း တောင်းပန် ကြ၏။ အ
 ကြောင်းမူကား၊^{၁၅} သူတို့ပြည်သည်ပြည်တော်ကိုမှီ၍ကျွေးမွေးခြင်းကိုခံရ
 ၂၁ ၍။- ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက်တန်ဆာကို
 ၂၂ ဝတ်ဆင်၍၊ ပထွင်တော်ပေါ်မှာထိုင်လျက်ထိုသူတို့အားမိန့်တော်မူ၏။- လူ
 များတို့က၊ ဤအသံသည်လူ၏အသံမဟုတ်၊ ဘုရားသခင်၏ အသံ ဖြစ်၏ဟု
 ၂၃ ကျွေးကြော်ကြသည်ရှိသော်၊-^{၁၆} ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ် အ
 သရေတော်ကိုမထောက်ထားသော့ကြောင့်၊ ထိုခဏအခင်းတွင်ထာဝရဘုရား
 ၏ကောင်းကင်တမန်သည်^{၁၇} ဒါဏ်ခတ်၍၊ ကိုယ် တွင်း၌ ပိုးများကိုက်သ
 ၂၄ ဖြင့်အနိစ္စရောက်လေ၏။-ဘုရားသခင်၏သာသနာတော်သည်တိုးပွားများ
 ၂၅ ပြားလေ၏။- ဗာနုဗနှင့်ရှောလုတို့သည်လုပ်ကျွေးခြင်းအမှုကိုဆေ့စင်ရွက်

၁၀၅။ ၁၁၁၅။ ၃၇။ ၁၂၄။ ၂၃။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။
 ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။

သော^{၁၀}နတ်ဝိဇ္ဇာအတတ်သမားကိုမြို့ဝန်မင်း သေရဂါပေါလုထံ၌တွေ့ကြ၏။
 ထိုမြို့ဝန်သည်ပညာသတ်ရှိသဖြင့်၊ ဗာနုဗန္ဓနှင့်ရှောလုတို့ကိုခေါ်ပင့်၍ဘုရား
 ၈ သခင်၏ နှုတ်ကပတ်တရားတော်ကို နာလိုသောစိတ်ရှိသော်၊- အနက်အား
 ဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော^{၁၁} လှေမအမည်ရှိသော ထိုသူ
 ၉ သည် မြို့ဝန်ကို ယုံကြည်ခြင်းမှလွှဲအံ့သောငှါ တမန်တော်တို့ကို ဟန့်တား
 လေ၏။- ထိုအခါပေါလုဟုအမည်တွင်သော ရှောလုသည်^{၁၂} သန့်ရှင်းသော
 ဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ထိုနတ်ဝိဇ္ဇာအတတ်သမားကိုစေ့စေ့ကြည့်ရှု
 ၁၀ လျက်၊- လှည့်ဖြားခြင်း၊ အကျိုးကိုဖျက်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော^{၁၃}
 မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းတရား၏ရန်သူ၊ သင်သည်ထာဝရဘုရား၏
 ၁၁ ဖြောင့်မတ်သောလမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော။- ယခုပင်
^{၁၄} ထာဝရဘုရား၏ လက်တော်သည်သင့်အပေါ်သို့ရောက်၍၊ နေကိုမျှမမြင်
 နိုင်အောင်အင်တန်ကာလပတ်လုံးသင်၏ မျက်စိကွယ်လိမ့်မည်ဟု၊ ပေါလု
 ဆိုသောခဏချင်းတွင်မျက်စိမျှေးရှက်၍ မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်
 ၁၂ ဆွဲပေးသောသူတို့ကိုရှာလျက် တလည်လည်ရှိ၍နေ၏။- ထိုအကြောင်းအ
 ရာကိုမြင်လျှင်၊ မြို့ဝန်သည်ယုံကြည်ခြင်းသို့ရောက်၍၊ သခင်ဘုရား၏ဒေသ
 နာတော်ကိုအတ္တန်အံ့ဩမိနိုးမော၍နေ၏။
 ၁၃ ပေါလုနှင့် ပါသောသူတို့သည် ပါဖုမြို့မှလွင့်၍ ပံဖုလိပြည် ပေရဂေမြို့သို့
 ရောက်ကြလျှင်၊^{၁၅} ယောဟန်သည်သူတို့ထံမှထွက်၍ယေရုရှလင်မြို့သို့ပြန်
 ၁၄ လေ၏။- ပေရဂေမြို့မှထွက်သွားပြန်၍ဝိသိဒ္ဓိပြည်၊ အန္တီအုတ်မြို့သို့ရောက်
 ၁၅ လျှင်၊ ဥပုသ်နေ့၌^{၁၆} တရားဇရပ်သို့ဝင်၍ထိုင်ကြ၏။-^{၁၇} ပညတ္တိကျမ်း၊ အနာ
 ဝတ္တိကျမ်းကိုဖတ် ရွတ်ပြီးမှ၊ တရားဇရပ်ပူဇော်တော်သည်၊ ညီအစ်ကိုတို့၊^{၁၈} လူ
 များအားဆုမွှစ်ရာစကားရှိလျှင်၊ ဟောပြောကြပါဟုလူကိုစေလွှတ်၍ကြား
 ပြောစေ၏။
 ၁၆ ထိုအခါပေါလုသည်ထ၍မိမိလက်နှင့်အမှတ်ပေးလျက်၊ ဣသရေလလူမှ
 ၁၇ စ၍၊^{၁၉} ဘုရားသခင်ကို^{၂၀} ကြောက်ရွံ့သောသူတို့၊ နားထောင်ကြလေ။- ဣ
 သရေလအမျိုး၏ ဘုရားသခင်သည်^{၂၁} ငါတို့ဘိုးဘေးများကို ရွေးကောက်
 တော်မူ၍၊^{၂၂} အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်သောထိုလူမျိုးကို ချီးမြှောက်သ
 ၁၈ ဖြင့်၊^{၂၃} ထင်ရှားသောလက်တော်နှင့်ထိုပြည်မှနှုတ်ဆောင်တော်မူ၏။-^{၂၄} အ
 နှစ်လေးဆယ်မျှလောက်သောကာလပတ်လုံးတော၌ကျွေးမွေးတော်မူ၏။-

၁၀ဂ:၉။ ၁၁ထွ:၇၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ ၅၂၊ ၅၃၊ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇၊ ၆၈၊ ၆၉၊ ၇၀၊ ၇၁၊ ၇၂၊ ၇၃၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၇၈၊ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၄၊ ၈၅၊ ၈၆၊ ၈၇၊ ၈၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄၊ ၉၅၊ ၉၆၊ ၉၇၊ ၉၈၊ ၉၉၊ ၁၀၀။

၁၉ ခါနာန်ပြည်၌ ^{၂၅}လူရနှစ်မျိုးတို့ကိုပယ်ရှားပြီးလျှင်၊ ^{၂၆}ထိုပြည်ကိုဣသရေ
 ၂၀ လအမျိုးအားအမွေပေးကမ်းဝေငှတော်မူ၏။- ထိုနောက်မှ၊ ^{၂၇}ပရောဖက်ရှ
 မွေလမပေါ်မရှိမှီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊
 ၂၁ ^{၂၀}တရားသူကြီးတို့ကိုပေးတော်မူ၏။- ^{၂၆}နောက်တဖန်ရှင်ဘုရင်ကိုတောင်း
 ကြသောအခါရှောလုအမည်ရှိသော၊ ကိရှ၏သား၊ ဗယ်ာမိန်အမျိုးဖြစ်သော
 ၂၂ သူကိုအနှစ်လေးဆယ်ပတ်လုံးပေးတော်မူ၏။-နောက်မှ ^{၃၀}ထိုသူကိုပယ်၍၊
^{၃၁}ဣသရေလ ရှင်ဘုရင် အရာ၌ ဒါဝိဒ်ကို ချီးမြှောက်တော်မူ၏။ ထိုသူအား
 သက်သေခံတော်မူလျက်၊ ^{၃၂}မိတ်နှစ်လုံး၌ ညီညွတ်သည် ဖြစ်၍ ငအလိုကို
 ၂၃ ပြည့်စုံစေမည်သူ၊ ^{၃၃}ယေရှု၏သားဒါဝိဒ်ကိုငါတွေ့ရပြီဟုမိန့်တော်မူ၏။- ^{၃၄}
 ထိုသူ၏အမျိုးအနွယ်ထဲ၌ဘုရားသခင်သည် ^{၃၅}ဂတိတော်အတိုင်း ^{၃၆}ကယ်
 ၂၄ တင်သောသခင်ယေရှုကိုဣသရေလလူတို့အားပေါ်ထွန်းစေတော်မူပြီ။-ထို
 သခင်ကြွလာတော်မမူမှီ၊ ယောဟန်သည်ဣသရေလလူအပေါင်းတို့အား
 ၂၅ နောင်တနှင့်စပ်ဆိုင်သော နှစ်ခြင်းတရားကိုဟောပြောနှင့်လေ၏။- ယော
 ဟန်သည် မိမိဆောင်ရွက် ရသော အမှုကို ပြု၍ နေစည်တွင်၊ ငါသည် အ
 တယ်သူဖြစ်သည်ကိုသင်တို့ထင်မှတ်ကြသနည်း။ ငါသည်ထိုသူဖြစ်သည်
 မဟုတ်၊ ငနောက်ကြွလာသောသူတပါးရှိသေး၏။ ထိုသူ၏ခြေနှင်းတော်ကို
 ငါမချွတ်ထိုက်ဟုဆို၏။
 ၂၆ အာဗြဟံ အမျိုးဖြစ်သော ညီအစ်ကိုမှစ၍၊ သင်တို့တွင် ဘုရားသခင်ကို
 ကြောက်ရွံ့သောသူတို့၊ ^{၃၇}ဤကယ်တင်တော်မူခြင်းတရားစကားကို သင်တို့
 ၂၇ အားကြားလိုက်တော်မူ၏။-ယေရှုရှလင်မြို့၌နေသောသူတို့နှင့်တကွမင်းများ
 တို့သည်ထိုသခင်ကို၎င်း၊ ဥပုသ်နေ့တိုင်းအစည်ဖတ် ရွတ်သော ပရောဖက်
 တို့၏စကားကို၎င်း ^{၃၈}မသိနားမလည်သော့ကြောင့်၊ ^{၃၉}ထိုသခင်ကိုစီရင်သော
 ၂၈ အားဖြင့်ထိုပရောဖက်တို့၏စကားကို ပြည့်စုံစေကြပြီ။- ^{၄၀}ကိုယ်တော်၌သေ
 ထိုက်သော အပြစ် တစုံ တခု ကိုမျှ မတွေ့သော်လည်း၊ ကွပ်မျက် စေမည်အ
 ၂၉ ကြောင်းပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။- ^{၄၁}ထိုသခင်ကိုရည်မှတ်
 ၍ ကျမ်းစာ၌ရေးထားသမျှတို့ကို ပြည့်စုံစေပြီးလျှင်၊ ^{၄၂}အလောင်းတော်ကို
 ၃၀ သစ်တိုင်မှချ၍ သင်းချိုင်းတွင်း၌ ထားကြ၏။- ^{၄၃}ဘုရားသခင် သည်လည်း

၂၀တရား၊၇း၁။ ၂၆ယောရှု၊၁၄း၁၊၂။ ဆာ၊၇း၅၅။ ၂၇၁ရာ၊၃း၂၀။ ၂၀သူကြီး၊၂း၁၆။ ၂၆၁ရာ၊
 ၇း၅၊ ၁၀း၁။ ၃၀၁ရာ၊၁၅း၂၊၂၊၆၊၂။ ၁၆း၁။ ၃၁၁ရာ၊၁၆း၁၃။ ၂ရာ၊၂း၄း ၅း၃။ ၃၂၇း၄၆။ ၁ရာ၊
 ၁၃း၁၄။ ၃၃ဆာ၊၇း၂၀။ ၃၄း၃၀။ ယေရှု၊၁၁း၁။ လှ၊၁း၃၂၊၆၊၇၊၅။ ရော၊၁း၁။ ၃၅ရာ၊၇း၁၂။
 ဆာ၊၁၃း၁၁။ ၃၆မာ၊၁း၂၁။ ရော၊၁း၂၆။ ၆၇း၄၆။ မာ၊၁၀း၆။ လှ၊၂း၄၄။ ၃၀၃း၁၇။ လှ၊၂း၃၄။
 ၁တော၊၂း၇။ ၃၆၇း၂၂။ လှ၊၂း၂၀၊၄၄။ ၄၀မာ၊၇း၂၂။ ၄၁လှ၊၁၇း၃၁။ ၄၂မာ၊၇း၅၉။ မာ၊၁၅း
 ၄၆။ လှ၊၂း၅၃။ ယော၊၁၉း၃၇။ ၄၃း၂၄။ ၃း၁၃၊၁၅၊၂၆။ ၅း၃၀။ မာ၊၇း၆။

- ၃၁ သေခြင်းမှထမြောက်စေတော်မူသည်ဖြစ်၍။-^{၄၄} ဂါလိလဲပြည်မှယေရှုရှုလင်
- မြို့သို့နောက်တော်၌ လိုက်သော သူတို့အား^{၄၅} နေ့ရက်များစွာကို ယ်ကိုထင်
- ၃၂ ရှား ပြတော်မူ၏။-^{၄၆} ထိုသူတို့သည် လူများတို့အား သက်သေခံ ဖြစ်ကြ၏။-
- ၃၃ ဆာလံကျမ်း ခုတ်ယခဏ်း၌ လာသည်ကား၊^{၄၇} သင်သည် သား ဖြစ်၏။-
- ၃၄ ယနေ့ပင်သင့်ကို ငါ ဖြစ်ဖွားစေပြီဟု လာသည်နှင့်အညီ၊ ဘုရားသခင်သည်
- ယေရှုကို ထမြောက်စေတော်မူသဖြင့်၊^{၄၈} ငါတို့သိုးတေးများ၌ ရှိသော ဂတိ
- တော်ကို ထိုသူတို့၏ သားဖြစ်သော ငါတို့အား ပြည့်စုံစေတော်မူသည်ဟူ၍
- ၃၅ ၎င်း၊^{၄၉} ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသော
- ဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တ
- ၃၆ ဖန်ပုပ်စပ်ခြင်းသို့ မပြန်ဘဲ၊ အစည်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူ
- သည်ဟူ၍ ၎င်း၊ ဝမ်းမြောက်စရာ သိတင်းဒေဝ်ဂေလိတရားကို ငါတို့သည် သင်
- ၃၇ တို့အား ကြားပြောကြ၏။- ထိုကြောင့် ဆာလံကျမ်း တခဏ်း၌ လာသည်
- ကား၊^{၅၀} ကိုယ်တော်၏ သန့်ရှင်းသော သူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူ
- ၃၈ ဟု လာ၏။- ဒါဝိဒ်သည် မိမိကလ၌ ဘုရားသခင်၏ အလိုတော်ကို ဆောင်
- ရွက်ပြီးလျှင်၊ ကျိန်းစက်၍^{၅၁} မိမိသိုးတေးစုထဲသို့ ဝင်သဖြင့် ပုပ်စပ်ခြင်းသို့
- ၃၉ ရောက်လေ၏။- ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား ပုပ်စပ်
- ခြင်းသို့ မရောက်။
- ၄၀ ထိုကြောင့် ညီအစ်ကိုတို့၊^{၅၂} ထိုသခင်၏ ကျေးဇူးတော်ကြောင့် အပြင်လွတ်
- ၄၁ ခြင်းတရားကို သင်တို့အား ဟောကြားသည်ကို ၎င်း၊^{၅၃} ထိုသခင်ကို ယုံကြည်
- သော သူရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိ
- ၄၂ သမျှတို့နှင့် လွတ်ရကြသည်ကို ၎င်း သိမှတ်ကြလေဘူး။-^{၅၄} အနာဂတ္တိကျမ်း၌
- လာသည်ကား၊ မထီခဲ မြင်ပြု တတ်သော သူတို့၊ ကြည့်ရှု အံ့ဩ၍ ပြယ်
- ၄၃ ပျောက်ခြင်းသို့ ရောက်ကြလေဘူး။- အကြောင်းမူကား၊ သင်တို့အား သူတပါး
- ပြည့်န့်သော်လည်း၊ သင်တို့ မယုံသော အမှုကို သင်တို့ထက်ထက် ကာလ၌
- ငါ ပြုသည်ဟု၊ ကျမ်းစာ၌ ပါသော အရာကို သင်တို့အပေါ်သို့ မရောက်စေမည်
- အကြောင်း၊ သတိပြုကြလေဘူးဟု ပေါလုဟောပြောလေ၏။
- ၄၄ လူများတို့သည် တရားရပ်မှ ထွက် သွားကြစည်၊ ထိုအကြောင်းအရာတို့
- ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည် အကြောင်း တောင်းပန်

၄၄:၁၁။ ၄၅:၁။ ၄၆:၁၁။ ၄၇:၁၁။ ၄၈:၁၁။ ၄၉:၁၁။ ၅၀:၁၁။ ၅၁:၁၁။ ၅၂:၁၁။ ၅၃:၁၁။ ၅၄:၁၁။
 ၄၄:၁၂။ ၄၅:၂။ ၄၆:၂။ ၄၇:၂။ ၄၈:၂။ ၄၉:၂။ ၅၀:၂။ ၅၁:၂။ ၅၂:၂။ ၅၃:၂။ ၅၄:၂။
 ၄၄:၃။ ၄၅:၃။ ၄၆:၃။ ၄၇:၃။ ၄၈:၃။ ၄၉:၃။ ၅၀:၃။ ၅၁:၃။ ၅၂:၃။ ၅၃:၃။ ၅၄:၃။
 ၄၄:၄။ ၄၅:၄။ ၄၆:၄။ ၄၇:၄။ ၄၈:၄။ ၄၉:၄။ ၅၀:၄။ ၅၁:၄။ ၅၂:၄။ ၅၃:၄။ ၅၄:၄။
 ၄၄:၅။ ၄၅:၅။ ၄၆:၅။ ၄၇:၅။ ၄၈:၅။ ၄၉:၅။ ၅၀:၅။ ၅၁:၅။ ၅၂:၅။ ၅၃:၅။ ၅၄:၅။
 ၄၄:၆။ ၄၅:၆။ ၄၆:၆။ ၄၇:၆။ ၄၈:၆။ ၄၉:၆။ ၅၀:၆။ ၅၁:၆။ ၅၂:၆။ ၅၃:၆။ ၅၄:၆။
 ၄၄:၇။ ၄၅:၇။ ၄၆:၇။ ၄၇:၇။ ၄၈:၇။ ၄၉:၇။ ၅၀:၇။ ၅၁:၇။ ၅၂:၇။ ၅၃:၇။ ၅၄:၇။
 ၄၄:၈။ ၄၅:၈။ ၄၆:၈။ ၄၇:၈။ ၄၈:၈။ ၄၉:၈။ ၅၀:၈။ ၅၁:၈။ ၅၂:၈။ ၅၃:၈။ ၅၄:၈။
 ၄၄:၉။ ၄၅:၉။ ၄၆:၉။ ၄၇:၉။ ၄၈:၉။ ၄၉:၉။ ၅၀:၉။ ၅၁:၉။ ၅၂:၉။ ၅၃:၉။ ၅၄:၉။
 ၄၄:၁၀။ ၄၅:၁၀။ ၄၆:၁၀။ ၄၇:၁၀။ ၄၈:၁၀။ ၄၉:၁၀။ ၅၀:၁၀။ ၅၁:၁၀။ ၅၂:၁၀။ ၅၃:၁၀။ ၅၄:၁၀။
 ၄၄:၁၁။ ၄၅:၁၁။ ၄၆:၁၁။ ၄၇:၁၁။ ၄၈:၁၁။ ၄၉:၁၁။ ၅၀:၁၁။ ၅၁:၁၁။ ၅၂:၁၁။ ၅၃:၁၁။ ၅၄:၁၁။
 ၄၄:၁၂။ ၄၅:၁၂။ ၄၆:၁၂။ ၄၇:၁၂။ ၄၈:၁၂။ ၄၉:၁၂။ ၅၀:၁၂။ ၅၁:၁၂။ ၅၂:၁၂။ ၅၃:၁၂။ ၅၄:၁၂။

၄၃ ကြ၏။-အစည်းအဝေးပျက်၍ပြန်ကြသောအခါ၊ ယုဒလူမှစ၍ ဘုရားကိုကိုးကွယ်သောဘာသာဝင်သူများတို့သည် ပေါလုနှင့်ဗာနုဗနောက်သို့လိုက်ကြသည်ဖြစ်၍၊ ^{၅၅} ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည်မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ^{၅၆} ဆုမ္မဏ္ဍဝါဒပေးလေ

၄၄ ၏။- နောက် ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နား

၄၅ ထောင်အံ့သောငှါ တမြို့လုံးကုန်မတတ်စည်းဝေးကြ၏။- ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင်၊ ပြုစုသောစိတ်နှင့် ပြည့်စုံသဖြင့်၊ ^{၅၇} ပေါလု၏

၄၆ စကားကို ညှင်းခုံသည်သာမက ဆဲရေးကြ၏။- ထိုအခါ ပေါလုနှင့် ဗာနုဗတို့က၊ ^{၅၈} ဘုရား သခင်၏ နှုတ်ကပတ် တရားတော်ကို သင်တို့အား ရွှေဦးစွာ ဟောပြောရ၏။ သို့သော်လည်း သင်တို့သည်၊ ^{၅၉} ပယ်၍ ထာဝရအသက်ကို မိမိတို့မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည် ^{၆၀} မှက်နှာကို လွှဲ၍ တပါးအမျိုးသားတို့ဆီ

၄၇ သို့လှည့်ကြ၏။- မှာတော်မူသော မှာဒိတ်တော်အချက်ကား၊ ^{၆၁} သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစီမံသောငှါ၊ သင့်ကို တပါးအမျိုးသားတို့ထံ စေတနာရှိစွာ ခန့်ထား၏ဟု၊ မှာဒိတ်တော်ရှိသည်ဟု ရေခဲစွာ ပြော

၄၈ ဆိုကြ၏။- ထိုစကားကို တပါး အမျိုးသားတို့သည် ကြားလျှင်၊ ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ် တရားတော်ကို ချီးမွမ်းကြ၏။ ^{၆၂} ထာဝရအသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည်ခြင်း

၄၉ သို့ရောက်ကြသဖြင့်၊- ထာဝရဘုရား၏ သာသနာတော်သည် တပြည်လုံး၌ နှံ့

၅၀ ပြားလေ၏။- ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိမိတို့နှင့်၊ ထိုမြို့၌ အကြီးအကဲဖြစ်သော သူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ^{၆၃} ပေါလုနှင့်

၅၁ ဗာနုဗတို့ကို ညှည်းဆဲစေသဖြင့်၊ ထိုပြည်၏ နယ်မှ နှင်ထုတ်ကြ၏။- ^{၆၄} တမန်တော်တို့သည် မိမိတို့မြေဖဝါး၌ ကပ်သော မြေမှန်ကို ထိုသူတို့အား ခါလိုက်

၅၂ ပြီးမှ၊ ဣကောနိမြို့သို့ သွားကြ၏။- ^{၆၅} တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့် ၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ၎င်း ပြည့်စုံကြ၏။

၁၄

ပေါလုနှင့်ဗာနုဗတို့သည် ဣကောနိမြို့၌ တရားဟောပြီးမှ၊ များစွာသောသူတို့သည် ယုံကြည်သော်လည်း၊ ယုဒလူတို့၏ နှိုးဆော်ခြင်းကြောင့် နှင်ထုတ်ခြင်း

၅၅ ဟော၁၂:၁၅၊ ၁ပေး၅:၁၂၊ ၅၆ ၁:၂၃၊ ၁၄:၂၂၊ ထိ:၂:၁၃၊ ၅၇ ၁၀:၆၊ ၁ပေး၄:၄၊ ယု:၁၀။
 ၅၈ ၁၂:၂၆၊ ၅၉ ၁၀:၆၊ ၆၀ ၁:၁၆၊ ၅၉ ၁၂:၁၀၊ ၆၁ ၁:၂၃၊ ၅၉ ၁၂:၁၀၊ ၆၂ ၁:၁၄၊ ၆၃ ၁၀:၁၉၊
 ၆၄ ၁၀:၆၊ ၂၀:၂၀၊ ၆၅ ဟော၁၄:၄၊ ၆၆ ၄:၆၊ ယု:၂:၃၊ ၆၇ ၂:၄၅၊ ၆၈ ၂:၁၁၊ ၆၉ ၁၀:၆၊
 ၇၀ ၁၀:၁၄၊ ၇၁ ၆:၁၁၊ ၇၂ ၄:၅၊ ၇၃ ၅:၁၂၊ ၇၄ ၁၆:၂၂။

ခံပြန်သဖြင့် လူတ္တရမြို့သို့ရောက်ကြသည်။၁-၇။ ထိုမြို့မှာဟော၍ခြေမစွမ်း
 သောသူတယောက်ကို ချမ်းသာစေသော်၊ မြို့သူမြို့သားတို့သည် သူတို့ကိုဘု
 ရားဟု မှတ်၍ ကိုးကွယ်မည်ပြုကြသည်။ ၈-၁၀။ နောက် ယုဒလူတို့ ကြောင့်
 နှောင့်ရှက်ခြင်းဖြစ်ပြန်၍ ပေါလုသည် ခဲနှင့်ပြစ်ခြင်းခံ၍ သေပြီဟုမှတ်ကြ
 သော်လည်း၊ ထပြန်၍ ဒေရဗေမြို့သို့ ရောက်ကြသည်။ ထိုမြို့မှာ အသင်း
 တော်တည်ပြီးမှ၊ တမန်ရောက်ခဲ့သော မြို့များကိုအစည်အတိုင်းပြန်ရှောက်
 လျက်သင်းအုပ်များကိုခန့်ပြီးမှ၊ ရှုရိပြည်အန္တိအုတ်မြို့သို့ပြန်ရောက်ကြ၍၊
 သူတို့၏ လက်ဖြင့်ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်များကိုတပည့်
 တော်များတို့အားပြန်ကြားလိုက်ကြသည်။၁၉-၂၀။

- ၁ ဣကောနိမြို့သို့ရောက်လျှင်ထိုသူနှစ်ယောက်တို့သည်ယုဒတရားဇရပ်သို့
- ၂ ဝင်၍ဟောပြောသဖြင့်ယုဒလူ၊ ဟေလသလူများအပေါင်းတို့သည်ယုံကြည်
- ၃ ခြင်းသို့ရောက်ကြ၏။-မယုံကြည်သောယုဒလူတို့သည်တပါးအမျိုးသားတို့
- ၄ ကိုနှိုးဆော်၍၊ ညီအစ်ကိုတို့အားမနာလိုသောစိတ်ရှိစေခြင်းငှါချောစားကြ
- ၅ ၏။-ထိုကြောင့်ကြာမြင့်စွာနေ၍သခင်ဘုရား၏တရားတော်ကိုမဆုတ်မဆိုင်း
- ၆ ဟောပြောလေ၏။ ၁ သခင်ဘုရားသည်လည်း၊ ကျေးဇူးတရားတော်ဘက်၌
- ၇ သက်သေ ခံတော်မူလျက် တမန်တော်တို့သည် နိမိတ်လက္ခဏာ၊ အံ့ဖွယ်
- ၈ သောအမှုတို့ကို ပြုနိုင်မည်အကြောင်းအခွင့်ပေးတော်မူ၏။-ထိုမြို့သူမြို့သား
- ၉ အပေါင်းတို့သည်ကွဲပြားခြင်းရှိ၍၊ အချို့တို့သည်ယုဒလူတို့ဘက်၌၎င်း၊ အချို့
- ၁၀ တို့သည်' တမန်တော်တို့ဘက်၌၎င်းနေကြ၏။- မင်းအရာရှိတို့နှင့်ယုဒအမျိုး
- ၁၁ သား၊ တပါးအမျိုးသားတို့သည်တမန်တော်တို့ကိုညှဉ်းဆဲ၍၊ ကျောက်ခဲနှင့်
- ၁၂ ပြစ်မည်ဟုတဟုန်တည်းပြေးလာကြသည် အကြောင်းကို၊- တမန်တော်တို့
- ၁၃ သည်သိလျှင်၊ လုကောနိပြည်၌လူတ္တရမြို့၊ ဒေရဗေမြို့မှစ၍ကျေးလက်များ
- ၁၄ သို့ ထွက်ပြေး၍၊- ထိုအရပ်တို့၌ ဇဝံဂေလီ တရားကို ဟောပြောကြ၏။
- ၁၅ ၂ အမိဝမ်းတွင်းကပင် ခြေ မစွမ်းသဖြင့်၊ တခါမျှ မသွားဘူးသော လူတ
- ၁၆ ယောက်သည်လူတ္တရမြို့၌ထိုင်လျက်၊- ပေါလုဟောပြောသည်ကိုကြားလေ
- ၁၇ ၏။ ပေါလု သည်လည်း ထိုသူကို စေ့စေ့ ကြည့်ရှု၍ ရောဂါ ကင်းမည် အ
- ၁၈ ကြောင်း ၃ သူ၌ ယုံကြည် ခြင်း ရှိသည်ကို သိမြင်လျှင်၊- ထ၍ မတ်တတ် ရပ်
- ၁၉ ဝေခွဟု ကြီးသော အသံနှင့်ဆိုသဖြင့်၊ ထိုသူသည် ရုပ်တရက်ထ၍ လှမ်း
- ၂၀ သွားလေ၏။- ပေါလုပြုသောအမှုကိုမြင်သောလူအစုအဝေးတို့က၊ ၄ နတ်ဘု

၁မာ၊၁၆:၂၀။ ဟော၊၂:၄။ ၂ခဒ:၂၊၃။ ၂ခ:၂။ ၄မ၊၀:၁၀။ ၉:၂၀၊၂၉။ ဟေရှာ၊၃၅:၆။ ၅က:၁၀။
 ၂၀:၆။

ရားဘို့သည် လူအရောင်ကိုဆောင်၍၊ ငါတို့ရှိရာသို့ ဆင်းသက်ပါသည် တ
 ၀၂ ကားဟု၊ လူကောနိတာသာစကားအားဖြင့်အသံကိုလွှင့်၍ဆိုကြ၏။- ပေါ
 လူသည်သာ၍ ဟောပြောသေခွကြောင့်သူကိုဟေရမေဟူ၍၎င်း၊ ဗာနဗကို
 ၀၃ ဇုသဟူ၍ ၎င်းခေါ်ဝေါ်ကြ၏။- ထိုမြို့၌၌ ရှိသောဇုသ၏ယဇ်ပရောဟိတ်
 သည်နွားနှင့်ပန်းကုံးကိုမြို့တံခါးနားသို့ယူခဲ့၍၊ ^၆ လူအစုအဝေးတို့နှင့်တကွ
 ၀၄ ယဇ်ပူဇော်မည်ပြုသည်ကို၊- တမန်တော်ဗာနဗနှင့်ပေါလုတို့သည်သိတင်း
 ၀၅ ကြားလျှင်၊^၇ မိမိတို့အဝတ်ကိုဆုတ်၍လူစုထဲသို့ပြေးဝင်လျက်၊- အချင်း^၈ လူ
 တို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။^၉ ငါတို့သည်သင်တို့ကဲ့သို့လောက
 ခံ တရား၌ကျင့်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ^{၁၀} ဤအချည်းနှီးသော
 အရာတို့ကိုပယ်ကြ၍၊ ^{၁၁} ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌
 ရှိသောသူတို့ကို ဖန်ဆင်းတော်မူ၍၊ ^{၁၂} အသက်ရှင်တော်မူသော ဘုရားသ
 ခင်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရား
 ၀၆ ကိုဟောပြောကြ၏။- ^{၁၃} ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့
 သည်မိမိတို့အလိုအလျောက်ကျင့်ကြမည် အကြောင်းဘုရားသခင်သည်အ
 ၀၇ လွတ်ထားတော်မူ၏။- ^{၁၄} သို့သော်လည်းသင်တို့အားကျွေးဇူးပြုလျက်၊ အ
 စာ အာဟာရနှင့် ဝပြော၍ ဝမ်းမြောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်မှ
 မိုဃ်းဇ္ဇာစေတော်မူ၍၊ အသီးအနှံ တို့ကိုသီးစေတတ်သောဥတုကိုပေးတော်
 မူသောအားဖြင့်၊ ^{၁၅} ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်
 ၀၈ မမူဟု၊ ပေါလုနှင့်ဗာနဗသည်ကျွေးကြော်လေ၏။- ထိုသို့ကျွေးကြော်သဖြင့်
 လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကိုမပြုရမည် အကြောင်း၊ မြစ်တား
 ခဲ့သောအမှုကိုမြစ်တားလေ၏။
 ၀၉ ^{၁၆} ထိုအခါ ယုဒလူတို့သည်အန္တီအုတ်မြို့၊ ဣကောနိမြို့မှလာကြ၍လူအစု
 အဝေးတို့ကိုညွှတ်တိုင်ပင်ပြီးလျှင်၊ ^{၁၇} ပေါလုကိုကျောက်ခဲနှင့်ပြစ်၍သေ
 ၂၀ ပြီဘုမိတ်ထင်နှင့်မြို့ပြင်သို့ဆွဲငင်ကြ၏။- တပည့်တော်တို့သည်ဝန်းရံ၍ နေ
 ကြစည်၊ ပေါလုသည်ထ၍မြို့ထဲသို့ဝင်ပြန်၏။ နတ်ဖန်နဲ့၌ ဗာနဗနှင့်တကွ
 ၂၁ ဒေရဗေမြို့သို့ထွက်သွားလေ၏။- ထိုမြို့၌ဧဝံဂေလိတရားကိုဟောပြော၍လူ
 များတို့ကို ^{၁၈} တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တီအုတ်မြို့
 ၂၂ တို့ကိုအစည်အတိုင်းလှည့်လည်၍ပြန်ကြ၏။- ထိုသို့ပြန်ကြစည်၊ ^{၁၉} တပည့်
 တော်များ၏စိတ်နှစ်လုံးကိုမြို့မြို့ခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌တည်ကြည်

^၆ ၁၂:၄၆။ ၂:၂၄:၆၅။ ^၇ ၁၀:၂၆။ ^၈ ယော:၅:၁၇။ ဗျ:၁၉:၁၀။ ^၉ ၁၁:၁၂:၂၁။ ယော:၁၄:၂၂။
^{၁၀} အာ:၂:၄။ ^{၁၁} ကော:၁၀:၄။ ^{၁၂} ကာ:၁:၁။ ဆာ:၁၃:၆။ ^{၁၃} ၁၁:၁၁:၁၉။ ^{၁၄} ၂:၁၄:၃၁။ ဆာ:၁၀:၁၂။
^{၁၅} ၁၄:၁၅:၆။ တရား:၁၁:၁၄။ ၂၄:၁၂။ ယော:၁၅:၁၀။ ဆာ:၆၅:၁၀။ ၆၆:၉။ မာ:၅:၄၅။ ^{၁၆} ၁၅:၁၇:၂၇။
^{၁၇} ဧဝံ:၁၂:၁၀။ ^{၁၈} ၁၃:၄၅။ ^{၁၉} ၂:၂၄:၁၁:၂၄။ ၂:၁၅:၁၁:၁၁။ ^{၂၀} ၂:၁၅:၁၁:၁၉။ ^{၂၁} ၁၃:၁၃:၂၃။

မည်အကြောင်းနှိုးဆော်ချီးပင့်၍၊ ငါတို့သည် ^{၂၀} များပြားသောဆင်းရဲဒုက္ခကို ခံ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြည့်န်ကြ
 ၂၃ ၏။- ^{၂၁} အသင်းတော်များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ အစာရှောင်လျက် ဆုတောင်းပဉ္စနာပြုပြီးလျှင်၊ သင်းဝင်သူတို့ယုံကြည်သော သခင် ဘုရား၏
 ၂၄ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။- ဝိသိဒ္ဓိပြည်တပြည်လုံး
 ၂၅ ကို ရှောက်သွား၍ ပံဖုလိပြည်သို့ ရောက်လျှင်၊- ပေရဂေမြို့၌ နှုတ်ကပတ်
 ၂၆ တရားတော်ကို ဟောပြော၍ အတ္တလိမြို့သို့ သွားကြပြန်၏။- ထိုမြို့မှ သင်္ဘော
 မီး၍ လှင့်သဖြင့်၊ ^{၂၂} မိမိတို့ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင်
 ၏ ကျေးဇူးတော်သို့ အပ်နှံ၍ ^{၂၃} စေလွှတ်သော အန္တိအုတ် မြို့သို့ ရောက်လာ
 ၂၇ ကြ၏။- ထိုမြို့သို့ ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ ^{၂၄} မိမိတို့အား
 ဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှတို့ကို ၎င်း၊ ^{၂၅} ယုံကြည်ခြင်းတံခါးကို
 ၂၈ တပါးအမျိုးသားတို့ အားဖွင့်တော်မူကြောင်းကို ၎င်းပြန်ကြားကြ၏။- ထိုမြို့
 ၌လည်း၊ တပည့်တော်တို့နှင့် အတူကြာမြင့်စွာနေကြ၏။

၁၅

တပါးအမျိုးထဲက ဖြစ်သော တပည့်တော်တို့သည် အရေးများလှီးခြင်းခံ၍ မော
 ရှေ့တရားကို ကျင့်စေရမည်ဟု၊ ယေရုရှလင်မြို့က အန္တိအုတ် မြို့သို့ ရောက်
 သော ယုဒအမျိုး တပည့်တော် အချို့တို့သည် ဆိုသောခွဲကြောင့်၊ အပြင်းအခံ
 များစွာရှိ ပြီးလျှင်၊ ပေါလု၊ ဗာနုဗနှင့် အခြားသောသူ အချို့တို့သည် ယေရုရှ
 လင်၌ တမန်တော်၊ တပည့်တော်များတို့၏ အယူကို ခံရမည်စီရင်ခြင်းရှိသည်
 အတိုင်း၊ ထိုသူတို့သည် တက်သွားကြလျှင်၊ အစည်းအဝေးကြီးဖြစ်၍ တိုင်
 ပင်နှိုးနှောကြသည်။ ၁-၂၁။ ပြီးလျှင်၊ သဘောတူညီကြသော စာကုလုလေးပေး
 လိုက်၍၊ ယုဒနှင့် သိလထင်ရှားသော တပည့်တော် နှစ်ယောက်တို့ကို ရွေး
 ကောက်၍ ပေါလု၊ ဗာနုဗနှင့် အတူ စေလွှတ်ကြသည်။ ၂၂-၂၅။ ပေါလုနှင့် ဗာနု
 ဗတို့သည်၊ တပါးအမျိုးထဲတွင် အသင်းတော်များ ထိုကြည့်ရှုခြင်းငှါ၊ ဒေသ
 စာရိ သြည့်လည် ဦးမည် အကြံရှိလျှင်၊ မာကုကို ခေါ် ဦးမည် အကြောင်း၌
 သဘောတူသော ခွဲကြောင့်၊ အချင်းချင်းကွဲ၍၊ ဗာနုဗသည် မာကုကို ခေါ်၍
 ကုပရု ကျန်းသို့ သွားသည်၊ ပေါလုသည်လည်း၊ သိလကို ခေါ်၍ ရှိပြည်၊ ကိ
 လိကိပြည်ကို ရှောက်လျက် ထွက်သွားကြသည်။ ၂၆-၄၁။

• ^{၂၀} ယုဒပြည်မှ အန္တိအုတ် မြို့သို့ ရောက်လာ သော သူ အချို့ တို့က၊ သင်တို့

၂၀ မ၊ ၁၀: ၃၀။ ၁၆: ၂၄။ လု၊ ၂၂: ၂၀၊ ၂၉။ နေ၊ ၁: ၁၄။ ၂၀: ၂: ၁၁၊ ၁၂။ ၃: ၁၂။ ၂-ထိ: ၁: ၉။
 ၂၁ ၅: ၄၀။ ၂၂ ၃: ၁၃။ ၂၄ ၅: ၄၁၊ ၂။ ၂၁: ၁၉။ ၂၀ ကော၊ ၁: ၆: ၉။ ၂ ကော၊ ၂: ၁၂ ကော၊ ၄: ၃။
 ဗာ၊ ၃: ၈။ ၁၀ လ၊ ၂: ၁၂။

သည်^၂ မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်
 ၂ တော်မူခြင်းသို့မရောက် နှိုင့်ဟုညီအစ်ကိုတို့အားဆုမ္မဋ္ဌဩဝါဒပေးကြ၏။- ထို
 သူတို့နှင့်ပေါလု၊ ဗာနုဗတို့သည် ဆွေးနွေးညှင်းရုံခြင်းများသောအခါ၊^၃ ပေါ
 လုနှင့်ဗာနုဗတို့သည် အခြားသောတပည့်တော်အချို့တို့နှင့်တကွ၊ ထိုပြဿ
 နာ၏အကြောင်းကြောင့် ယေရုရှလင်မြို့၌ ရှိသောတမန်တော်တို့နှင့် သင်း
 ၃ အုပ်တို့ ထံသို့ သွားရမည် အကြောင်းကိုစီရင်ကြ၏။-^၄ အသင်းတော်သည်
 လမ်း၌ရှိသဖြင့်၊ ပေါလုနှင့်ဗာနုဗ တို့သည်ဖိနိတ်ပြည်နှင့် ဂရမာရီ ပြည်ကို
 ရှောက်သွား၍၊^၅ တပါးအမျိုးသားတို့ ပြောင်းလဲခြင်း အကြောင်း အရာကို
 ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။-
 ၄ ယေရုရှလင်မြို့သို့ ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်း
 ဝင်သူများတို့တွင်လက်ခံခြင်းကျေးဇူးကိုခံ၍^၆ မိမိတို့အားဖြင့်ဘုရားသခင်
 ပြုတော်မူသမျှတို့ကိုပြန်ကြားကြ၏။
 ၅ ဗာရိရှေ့စုထဲကယုံကြည်သောသူအချို့တို့သည် ထလျက်တပါးအမျိုးသား
 တို့အားအရေဖျားလှီးခြင်းကိုပေးရမည်၊ မောရှေ၏တရားကိုကျင့်စေခြင်းငှါ
 ၆ ဆုမ္မရမည်ဟုဆိုကြ၏။- ထိုအခါတမန်တော်တို့နှင့်သင်းအုပ်တို့သည် ထိုအ
 ၇ မှုကိုကြည့်ရှုဆင်ခြင်ခြင်းငှါ စည်းဝေးကြ၏။- များစွာသောဆွေးနွေးငြင်း
 ရုံခြင်းရှိသောအခါ၊ ပေတရုသည် ထလျက်၊^၈ ညီအစ်ကိုတို့၊ ဘုရားသခင်
 သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအား
 ဖြင့်တပါးအမျိုးသားတို့သည် ဧဝံဂေလိတရားကိုကြားနာ၍ယုံကြည်ရမည်
 ၈ အကြောင်းစီရင်တော်မူသည့်ကိုသင်တို့သိကြ၏။-^၉ မိတ်နှစ်လုံးကိုသိတော်
 မူသောဘုရားသခင်သည်^{၁၀} သန့်ရှင်းသောဝိညာဉ် တော်ကို ငါတို့ အားပေး
 သည်နည်းတူ၊ သူတို့အားပေးသဖြင့် သူတို့တက်၌ သက်သေခံ တော် မူ၏။
 ၉^{၁၁} ယုံကြည်ခြင်းအားဖြင့်လည်းသူတို့၏မိတ်နှစ်လုံးကို စင်ကြယ်စေ၍ ငါတို့
 ၁၀ ကိုခြားနားစေတော်မမူ- သို့ဖြစ်လျှင်^{၁၂} ငါတို့နှင့် ငါတို့ဘိုးဘေးများ မထမ်း
 ၁၁ ဘယ်ကြောင့်ဘုရားသခင်ကိုစုံစမ်းကြသနည်း။-^{၁၃} သခင်ယေရှု၏ကျေးဇူး
 တော်အားဖြင့်သာထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်သည်နည်း
 တူ၊ ငါတို့သည်လည်းရောက်ရမည်ကို ငါတို့သည် ယုံကြည်ဟုပေတရုပြော
 ၁၂ ဆို၏။- ထိုအခါ ဗာနုဗနှင့်ပေါလုတို့သည်၊^{၁၄} မိမိတို့အားဖြင့် တပါး အမျိုး

၂၅။ ယော၁၇။ ၂၂။ ဂလ၁၅။ ၂။ ဖိ၁၃။ ၂။ ကော၂။ ၈။ ၁၁။ ၁၆။ ၃၀။ ၂။ ၁။ ၄။ ၁၅။ ၂၄။ ၁။ ကော
 ၁၆။ ၆။ ၁၁။ ၁၁။ ၁၄။ ၂၇။ ၁၁။ ၂၁။ ၁၄။ ၂၇။ ၂၁။ ၁၉။ ၂၁။ ၁၀။ ၂၀။ ၁၁။ ၁၂။ ၁၁။ ၂၄။ ၅။ ၂၁။ ၈။ ၉။
 ၆။ ၁၀။ ၄၄။ ၁၀။ ၁၀။ ၁၅။ ၂၇။ ၁၄။ ၁။ ကော၁၁။ ၂။ ၁။ ယော၁၃။ ၂၂။ ၁၁။ ၂၄။ ၄။ ဂလ၁၅။ ၁။ ၁၁။ ၁၄။ ၂၄။
 ၁၂။ ၈။ ၁။ ဖိ၁၃။ ၅။ ၁၁။ ၁၄။ ၂၇။

သားတို့တွင် ဘုရား သခင် ပြုတော် မူသမျှ သော နိမိတ် လက္ခဏာ၊ ခံ့ဖွယ် သော အမှုတို့ကို ကြားပြောသည်ကို၊ စုဝေးသောသူ အပေါင်းတို့သည် တိတ်ဆိတ်စွာ နေ၍ နားထောင်ကြ၏။

- ၀၃ ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ^{၁၄} ယာ ကုပ်က၊ ညီအစ်ကိုတို့၊
- ၀၄ ငစကားကို နားထောင်ကြလေ၍။ - ^{၁၅} ဘုရားသခင်သည် မိမိနာမအဖို့၊ တပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကို နှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့်အရှုကြွ လာတော်မူသည် အကြောင်းအရာကို ရှိ
- ၀၅ မုန်သည်ဟောပြောခဲ့ပြီ။ - ထိုအကြောင်းအရာသည် လည်းပရောဖက်တို့၏
- ၀၆ စကားနှင့်ညီ၏။ - ကျမ်းစာသာသည်ကား၊ ^{၁၆} ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသား အပေါင်းတည်းဟူသော၊ ကျန်ကြွင်းရစ်သော သူတို့သည်
- ၀၇ ထာဝရဘုရားကို ရှာစေခြင်းငှါ နောက်မှ ငါပြန်လာမည်။ - လဲလျက်ရှိသော ဝါဒ်၏ တဲကို ဆောက် တည် ပြန်မည်။ ပြိုဖျက်ရာများကို လည်း ပြုစုငြိမ်း
- ၀၈ လျှင်၊ ထိုဘဲကို မတ်စေပြန်မည်ဟု၊ - ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိ၏ဟု လာသတည်း။ ဘုရားသခင်သည် ကမ္ဘာ
- ၀၉ ဦးမှစ၍ မိမိစီရင်တော်မူသမျှ သော အမှုအရာ တို့ကို သိတော်မူသည်။ - ထိုကြောင့် တပါး အမျိုးသားတို့ အထဲမှ ^{၁၇} ဘုရား သခင် ထံတော်သို့ ပြောင်းလဲ
- ၁၀ သောသူတို့ကို မနှောင့်ရှက်ဘဲ လျှက်၊ - ^{၁၈} ရုပ်တုတို့၏ ညစ်ညူးရာကို ၎င်း၊ ^{၁၉} မတရားသော မေ့ရန်ကို ၎င်း၊ လည်ပင်းကို ညှစ်၍ သတ်သော အရာကို ၎င်း၊ ^{၂၀} အသွေးကို ၎င်းကြည်ရှောင်စေခြင်းငှါ၊ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသ
- ၁၁ ဘော့ရှိ၏။ - အကြောင်းမူကား၊ မောရှေ၏ ပညတ္တိကျမ်းကို တရားဇရပ်၌ ဥပုသ်နေ့တိုင်းဖတ် ရွတ်သဖြင့်၊ မောရှေ၏ တရားကို ရှေးကာလမှစ၍ ခပ်သိမ်းသော မြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
- ၁၂ ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက်၍ ညီအစ်ကိုတို့တွင် ထင်ရှားသော ^{၂၁} သူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့် သိလတို့ကို၊ အန္တီအုတ်မြို့သို့ပေါ့လှ၊ ဗာနုဖတို့နှင့် တကွ စေလွှတ်မည်အကြောင်း၊ သဘောညီညွတ်
- ၁၃ ကြ၏။ - သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တီအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိပြည်တို့၌ ရှိနေ၍ တပါးအမျိုးသား ဖြစ်သော ညီအစ်ကိုတို့ကို မေတ္တာနှင့် ကြားလိုက်ပါ

၁၄၁၂:၁၇၊ ၁၅၇၊ ၁၆အား:၁၁၊၁၂၊ ၁၇၊၁၁၀၊၁၀:၁၀၊ ၁၀က:၁၅:၂၊ ထူး:၂၀:၃၊၂၃။ ယေဇ၊ ၂၀:၃၀၊ ၁ကော:၇:၁၊ ဗျာ:၂:၁၄၊၂၀။ ၁၆ကော:၆:၉၊၁၀၊ ၇လ:၅:၁၉၊ ၈:၅:၃၊ ကော:၃:၅၊ ၁၁က:၄:၃၊ ၁ပေး:၃:၂၊ ၂၀က:၉:၄၊ ၁ဝါ:၃:၁၇၊ ၁၈:၁၅:၁၅၊၂၃၊ ၂၁:၂၃။

၂၅ ၏။-^{၂၂} လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှ ထွက်သွား၏။ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည်။ ပညတ်တရားကို ကျင့်ရမည် ဟူသော စကားဖြင့်၊ သင်တို့၏စိတ်နှစ်လုံးကို နှောင့်ရှက်ဖျက်ဆီးသည်ကို ငါတို့ကြားရသည် ဖြစ်၏။-^{၂၃} ငါတို့သည် သင် ယေရှုခရစ်၏ နာမတော်ကြောင့် မိမိအသက်ကို စွန့်စားသောသူတည်းဟူသော၊- ငါတို့ချစ်သော ဗာနုဗ၊ ပေါလုတို့နှင့် တကွ၊ ရွေးကောက်သောသူတို့ကို သင်တို့ဆီသို့ စေလွှတ်ခြင်းငှါ တညီတညွတ်တည်းစီရင်သည်နှင့် အညီ၊- ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့် ကြားစေခြင်းငှါ ယုဒနှင့် သိလတို့ကို စေလွှတ်ကြ၏။-^{၂၄} ရုပ်တုရွှေမှာ ပူဇော်သော ယဇ်ကောင်ကို ၎င်း၊ အသွေးကို ၎င်း၊- လည်ပင်းကို ညှစ်၍ သတ်သော အရာကို ၎င်း၊ မတရားသော မေခုန်ကို ၎င်း ကြည့်ရှောင်ရမည်။ ဟူသော ပညတ်မှ တပါး အခြားသော ဝန် သင်တို့၏ အပေါ်၌ တင်ခြင်းငှါ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြည့်ရှောင်အပ်၏။ ကျန်းမာကြပါစေသော ဟုရေး၍ ပေးလိုက်သတည်း။

၃၀ ထိုသူတို့သည် သွားရသော အခွင့်ရှိသဖြင့် အန္တီအုတ်မြို့သို့ သွား၍ လူအ

၃၁ ပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ မှာစာကို အပ်ပေးကြ၏။- မှာစာကို ဖတ်ရှုတ်သော အခါ ထိုသက်သာခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့

၃၂ ရောက်ကြ၏။- ယုဒနှင့် သိလတို့သည် ပရောဖက်ဖြစ်သော ကြောင့်^{၂၅} များစွာ

၃၃ သော စကားနှင့် ညီအစ်ကိုတို့ကို ဆုမွန်မြဲမြဲ ခိုင်ခံ့စေကြ၏။-^{၂၆} ထိုသူတို့သည် အတန်အရာနေပြီးမှ၊ တမန်တော်တို့ထံသို့ ညီမိသက်စွာ ပြန်စေခြင်းငှါ ညီ

၃၄ အစ်ကိုတို့သည် အခွင့်ပေးကြ၏။- သို့သော် လည်း သိလသည် အလိုအ

၃၅ လျှောက်နေရစ်၏။-^{၂၇} ပေါလုနှင့် ဗာနုဗ တို့သည် လည်း အန္တီအုတ်မြို့၌ နေလျက်၊ အခြားသော သူများတို့နှင့် တကွ ဆုမွန်မြဲမြဲ ဝါဒပေး၍၊ သင်ဘုရား၏ နှုတ်ကပတ်တရားတည်းဟူသော ဧဝံဂေလီတရားကို ဟောပြောကြ၏။

၃၆ အင်တန်ကာလ ကြာသောအခါ၊ ပေါလုက၊^{၂၈} ငါတို့သည် သင်ဘုရား၏ နှုတ်ကပတ်တရားကို ဟောပြောဘူးသော မြို့များတို့၌ ရှိသော ညီအစ်ကိုတို့သည် အတယ်သို့ ရှိနေသည်ကို ကြည့်ရှု၍ ပြန်သွား ကြကုန်အံ့ဟု ဗာနုဗ

၃၇ အားဆို၏။- ဗာနုဗသည် မာကုအမည်ရှိသော^{၂၉} ယောဟန်ကို ခေါ်မည်ဟု

၃၈ အကြံရှိ၏။- ပေါလုက၊^{၃၀} ပုံဖုလိပြည်၌ သူတို့နှင့် ခွာ၍ အမှုထမ်းရာသို့ မ

၃၉ လိုက်မသွားသော ထိုသူကို မခေါ်သင့်ဟု သဘောရှိ၏။- ထိုအကြောင်းနှင့် အ

၂၂။ ဂလ၊ ၂၊ ၄။ ၅၊ ၁၂။ ဝိ၊ ၁၊ ၁၀၊ ၁၁။ ၂၃။ ၁၂၊ ၅။ ၁၄၊ ၁၅။ ၁၆၊ ၁၇။ ၁၈၊ ၁၉။ ၂၀၊ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။ ၂၆။ ၂၇။ ၂၈။ ၂၉။ ၃၀။ ၃၁။ ၃၂။ ၃၃။ ၃၄။ ၃၅။ ၃၆။ ၃၇။ ၃၈။ ၃၉။ ၄၀။ ၄၁။ ၄၂။ ၄၃။ ၄၄။ ၄၅။ ၄၆။ ၄၇။ ၄၈။ ၄၉။ ၅၀။ ၅၁။ ၅၂။ ၅၃။ ၅၄။ ၅၅။ ၅၆။ ၅၇။ ၅၈။ ၅၉။ ၆၀။ ၆၁။ ၆၂။ ၆၃။ ၆၄။ ၆၅။ ၆၆။ ၆၇။ ၆၈။ ၆၉။ ၇၀။ ၇၁။ ၇၂။ ၇၃။ ၇၄။ ၇၅။ ၇၆။ ၇၇။ ၇၈။ ၇၉။ ၈၀။ ၈၁။ ၈၂။ ၈၃။ ၈၄။ ၈၅။ ၈၆။ ၈၇။ ၈၈။ ၈၉။ ၉၀။ ၉၁။ ၉၂။ ၉၃။ ၉၄။ ၉၅။ ၉၆။ ၉၇။ ၉၈။ ၉၉။ ၁၀၀။

ချင်းချင်းမသင့်သဖြင့်တခြားစီသွား၍ဗာနုဗသည်မာကုကိုခေါ်ပြီးလျှင်၊ ကု
 ၄၀ ပရုက္ခန်းသို့ လွှင့်လေ၏။-^{၃၁} ညီအစ်ကို တို့သည် ပေါလုကို ဘုရား သခင် ၏
 ကျေးဇူး တော်သို့ အပ်နှံကြသဖြင့်၊ သူသည် သိလကို ရွေးချယ် ပြီးလျှင်၊
 ၄၁ ထွက်၍-^{၃၂} အသင်းတော်များကို မြဲမြံ ခိုင်ခံ့စေလျက်၊ ရှုရိပြည်၊ ကိလိက
 ပြည်တို့ကိုရှောက်သွားလေ၏။

၁၆

ပေါလုသည်တိမောသေကိုအရေဖျားလှီးပြီးလျှင်၊ မိမိနှင့်အတူဒေသစာရိလှည့်
 လည် ခြင်းငှါ ခေါ်၍၊ အပြည်ပြည် တို့၌ တရားဟောလျက် တရော မြို့ သို့
 ရောက်သော်၊ ဗျာဒိတ်ခံသဖြင့်မာကေဒေါနိပြည် ဒိလိပိမြို့သို့ရောက်လျှင်၊
 လုဒိသည်တပည့်တော်ဖြစ်သည်။ ၁-၁၅။ နောက်မိဗ္ဗဇယိဟယောက်အထဲမှ
 နတ်ဆိုးနှင့်လျှင်၊ သိလနှင့်တကွထောင်ထဲသို့ကျသည်။ မြေကြီးလည်းလှုပ်
 ၍ထောင် မှူးသည် တပည့်တော်ဖြစ်၍၊ ပေါလုနှင့် သိလတို့သည် လွတ်ကြ
 သည်။ ၁၆-၄၀။

၁ ထိုနောက်မှပေါလုသည်^၃ ဒေရဗေ မြို့နှင့်လုတ္တရမြို့သို့ရောက်လေ၏။ လုတ္တ
 ရမြို့၌^၄ တိမောသေအမည်ရှိသောတပည့်တော်တယောက်ရှိ၏။^၅ သူ၏အမိ
 ၂ ကားယုံကြည်သောယုဒမိဗ္ဗဖြစ်၏။ အဖကားဟေလသလူဖြစ်၏။-ထိုသူသည်
 လုတ္တရမြို့၊^၆ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသောသူဖြစ်
 ၃ ၏။-ပေါလုသည်ထိုသူကိုခေါ်ခြင်းငှါအလိုရှိ၍၊ သူ၏အဖသည်ဟေလသလူ
 ဖြစ်သည်ကိုထိုအရပ်တို့၌ရှိသောယုဒလူအပေါင်းတို့သည် သိသော့ကြောင့်
 ၄^၇ အရေဖျား လှီးခြင်းကို သူအားပေးလေ၏။- သူတို့သည် မြို့များကိုရှောက်
 သွားစည်တွင်၊^၈ ယေရုရှလင်မြို့၌ နေသော တမန်တော်တို့နှင့် သင်းအုပ်တို့
 သည်စီရင်သော ပညတ်တို့ကိုအသင်းများကျင့်စောင့်ဖို့ရာအပ်ပေးကြ၏။-
 ၅^၉ ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍
 ၆ အရေအတွက်အားဖြင့်တနေ့ထက်တနေ့တိုးပွားများပြားကြ၏။-ဖြိုဂိပြည်၊
 ၇ ဂလာတိပြည်ကိုရှောက်သွားပြီးမှအာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို
 မဟောစေခြင်းငှါသန့်ရှင်းသောဝိညာဉ်တော်သည်မြစ်တားတော်မူသဖြင့်၊
 ၈ မုသိပြည်သို့ရောက်၍၊ မိသုနိပြည်သို့ သွားမည်ပြုကြစည်၊ ဝိညာဉ်တော်
 ၉ သည်အခွင့်ပေးတော်မမူသော့ကြောင့်၊- မုသိပြည်အနားမှာရှောက်၍^{၁၀} တ
 ရောမြို့သို့ရောက်ကြ၏။

၂၁၁၄:၂၆။ ၂၁၆:၅။ ၁၁၄:၆။ ၂၁၉:၂။ ရော၊ ၁၆:၂၁။ ၁ကော၊ ၄:၁၇။ ၆:၂:၁၉။ ၁သက်၊
 ၃:၂။ ၁တိ၊ ၁:၂။ ၂တိ၊ ၁:၂။ ၂၂တိ၊ ၁:၅။ ၄၆:၃။ ၁ကော၊ ၉:၂၀။ ဝလ၊ ၂:၃။ ၆၁၅:၂၇၊ ၂၉။
 ၇၁၅:၄၁။ ၂ကော၊ ၂:၁၂။ ၂တိ၊ ၄:၁၃။

၆ ညည့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၏။ ၆ မာကေဒေါနိ လူတ
 ၇ ယောက်က၊မာကေဒေါနိပြည်သို့ကူးပါ။ ငါတို့ကိုမစပါဟုရပ်လျက်တောင်း
 ၈ ပန်၏။- ထိုဗျာဒိတ်ရူပါရုံကိုမြင်ရလျှင်၊ ၉ မာကေဒေါနိပြည်၌ ဝေံဂေလိတ
 ၁၀ ရားကိုဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ်တော်မူသည်ဟု ငါတို့
 ၁၁ သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှါ ချက် ချင်း ၅၁ ကြံကြံ၏။- ထို
 ၁၂ ကြောင့်တရောမြို့မှသင်္ဘောလှင့်၍ သာမောသရက်ကျွန်းသို့တည့်တည့်သွား
 ၁၃ သဖြင့်၊ နက်ဖန်နေ၌ နာပေါလိမြို့သို့ရောက်ကြ၏။- ထိုမြို့မှထွက်ပြန်လျှင် မင်း
 ၁၄ မှုလွတ်သောမြို့တည်းဟူသော မာကေဒေါနိပြည်တိုင်းကို အစိုးရသော
 ၁၅ ဝေံလိဒွဲမြို့သို့ရောက်၍ ကာလအတန်အရာနေကြ၏။
 ၁၆ ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာဇရပ်ရှိတတ်ရာ၊ မြစ်
 ၁၇ နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌ စည်းဝေးသောမိမ္မတို့အား ဟောပြော
 ၁၈ ကြ၏။- ထိုအခါနိမောင်းသောအထည်အလိပ်ကို ရောင်းသောသွာတိရဲမြို့
 ၁၉ သူ၊ လုဒါအမည်ရှိသောမိမ္မတယောက်သည် ဘုရားသခင်ကို ကိုးကွယ်သော
 ၂၀ သူဖြစ်၍၊ တရားနာစည်တွင်ပေါလုဟောပြောသောအရာကို ငွ်ခဲဆည်းကပ်
 ၂၁ စေခြင်းငှါ၊ ၂၂ သူ၏စိတ်နှစ်လုံးကို သခင်ဘုရားဖွင့်တော်မူ၏။- ထိုမိမ္မသည်
 ၂၃ အိမ်သို့အိမ်သားတို့နှင့် တကွနှစ်ခြင်းကို ခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌
 ၂၄ အမှန်ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍ နေ
 ၂၅ ကြပါဟု တောင်းပန်လျက် ၂၆ ငါတို့ကို အနိုင်သွေးဆောင်လေ၏။
 ၂၇ ထိုနောက်မှ ငါတို့သည် ပဌနာဇရပ်သို့ သွားစည်တွင် ၂၈ နတ်ဝင်ဖြစ်၍ အ
 ၂၉ နာဂတ်ကို ဟောသဖြင့်၊ မိမိသခင်တို့အား စီးပွားများကို ပြုတတ်သောမိမ္မ
 ၃၀ ငယ်တယောက်သည် ငါတို့ကိုဆီးကြိုလေ၏။- ထိုမိမ္မငယ်သည် ပေါလုနှင့် ငါ
 ၃၁ တို့နောက်သို့ လိုက်၍၊ ဤသူတို့ကား၊ အကျွတ်တရားလမ်းကို ငါတို့ အား
 ၃၂ ဟောပြောပြသသော၊ အမြင့်ဆုံးသောဘုရားသခင်၏ ကျွန်ဖြစ်ကြ၏ဟု ဟစ်
 ၃၃ ကြော်လေ၏။- ထိုသို့အဖန်များစွာ ပြုသောကြောင့် ၃၄ ပေါလုသည် စိတ်မသာ
 ၃၅ လျက် လှည့်ကြည့်၍၊ သင်သည် သူ၏အထဲမှ ထွက်သွားလော့။ ယေရှုခရစ်
 ၃၆ ၏နာမတော်ကို အမှီပြု၍ ငါအမိန့်ရှိ၏ဟု၊ ထိုနတ်ကို ဆိုသော ၃၇ ခဏ ချင်း
 ၃၈ တွင် နတ်သည် ထွက်သွား၏။- ၃၉ သူ၏သခင်တို့သည် နောက်တဖန် စီးပွားဖြစ်
 ၄၀ လိမ့်မည် ဟု မျှော်လင့်စရာအကြောင်း မရှိသည်ကို သိမြင်လျှင်၊ ၄၁ ပေါလုနှင့်
 ၄၂ သိလတို့ကို ဖမ်းဆီးဆွဲငင်၍ ၄၃ ရုံးတော်သို့ ပို့ကြ၏။- စစ်ကဲမင်းထံသို့ရောက်

၆၁၀:၃၀။ ၁၁၂ကော:၂:၁၃။ ၁၁၆:၁၀။ ၁၂လျ:၂:၄၅။ ၁၂က:၁၉:၃:၃၃:၁၁။ သူ:၁၉:၂၁။
 လျ:၂:၉:၂၉။ တေ:၁၃:၂:၁၂။ ၁၅၁၉:၂:၄။ ၁၈၂:၂:၇။ ၁၅မာ:၁၅:၂၅:၃၄။ ၁၅မာ:၁၆:၁၇။ ၁၅၁၉:
 ၂:၅:၂၆။ ၁၁၂ကော:၆:၅။ ၁၆မာ:၁၀:၁၀။

- သောအခါ၊ ဤသူတို့သည် ယုဒလူဖြစ်လျက်^၁ ငါတို့မြို့ကို နှောင့်ရှက်တတ်
- ၂၁ ပါ၏။- ရောမလူဖြစ်သောငါတို့သည် မခံမယူမကျင့်အပ်သော ဘာသာထုံး
- ၂၂ တမ်းများကိုဟောပြောသွန်သင်တတ်ပါ၏ဟု လျှောက်ဆိုကြလျှင်၊- စုဝေး
- ၂၃ သောလူတို့သည် သူတို့တဖက်၌ တပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်းသူ
- ၂၄ တို့၏ အဝတ်ကိုဆွတ်၍၊^၂ ကြိမ်လုံးနှင့်ရိုက်စေခြင်းငှါစီရင်ကြ၏။- နှက်၍
- ၂၅ ဖါဏ်ချက်များ၌ ပြီးမှလိုချင်စွာစောင့်စေဟုထောင်မှူးကိုမှာလိုက်၍ ထောင်
- ၂၆ ထဲမှာလှောင်ထားကြ၏။- ထိုသို့မှာလိုက်သည် အတိုင်း ထောင်မှူးသည် အ
- ၂၇ တွင်းထောင်ထဲမှာလှောင်၍ ထိတ်ခတ်လျက်ထား၏။
- ၂၈ သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို
- ၂၉ ချီးမွမ်းလျက်သိခြင်းဆိုလေ၏။ ထောင်ထဲမှာနှောင်ဖွဲ့ခြင်းကိုခံရသော သူ
- ၃၀ တို့သည် နားထောင်ကြ၏။-^၃ ထိုခဏချင်းတွင် မြေကြီးသည် ပြင်းစွာလှုပ်
- ၃၁ သော့ကြောင့် ထောင်ခြေရင်းလည်း လှုပ်ရှား၏။^၄ တံခါး ရှိသမျှ တို့သည်
- ၃၂ ချက်ချင်း ပွင့်၍၊ လူအပေါင်းတို့သည် နှောင့်ဖွဲ့ခြင်းနှင့်လွတ်ကြ၏။- ထောင်
- ၃၃ မှူးသည်နိုး၍ ထောင်တံခါးများ ပွင့်လျက်ရှိသည်ကို မြင်လျှင်၊ နှောင့်ဖွဲ့ခြင်း
- ၃၄ ကိုခံရသောသူတို့သည် ထွက်ပြေးကြပြီဟုထင်မှတ်သည်နှင့်၊ ထားကိုအိမ်မှ
- ၃၅ နှုတ်ထုတ်၍ ကိုယ်အသက်ကိုသတ်မည် ပြုလေ၏။- ပေါလုကလည်း ကိုယ်
- ၃၆ ကိုအပြစ်မပြုနှင့်၊ ငါတို့အပေါင်းသည် ရှိကြ၏ဟု ကြီးသောအသံနှင့်ဟစ်၍
- ၃၇ ပြောဆို၏။- ထောင်မှူးသည် သို့ထွန်းသောဒီးကို တောင်းပြီးမှ ပြေးဝင်၍၊
- ၃၈ ပေါလုနှင့်သိလတို့၏ခြေရင်း၌ တုန်လှုပ်လျက် ပြပ်ဝပ်လေ၏။- သူတို့ကိုပြင်
- ၃၉ သို့ထုတ် ပြီးလျှင် လည်း၊^၅ သခင်တို့၊ အကျွန်ုပ် သည် ကယ်တင် ခြင်းသို့
- ၄၀ ရောက်အံ့သောငှါ အဘယ်သို့ပြုရပါမည်နည်းဟုမေးလျှောက်လေ၏။- ထို
- ၄၁ သူတို့ကလည်း၊^၆ သခင်ယေရှုခရစ်ကိုယုံကြည်လော့။ ယုံကြည်လျှင် သင်
- ၄၂ နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်
- ၄၃ ဟုပြောဆိုလျက်၊- ထိုသူမှစ၍ သူ၏အိမ်၌ ရှိသောသူတို့အား သခင်ဘု
- ၄၄ ရား၏ နှုတ်ကပတ် တရားတော်ကိုဟောကြ၏။- ထိုညည၊ ထိုအချိန်နာရီ၌
- ၄၅ ပင်၊ ထောင်မှူးသည် ပေါလုနှင့်သိလတို့ကိုယူ၍ ဖါဏ်ချက်ရာ များကိုဆေး
- ၄၆ ကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့် တကွ နှစ်ခြင်းကို ချက်ချင်းခံလေ၏။-
- ၄၇ တဖန်ပေါလုနှင့်သိလတို့ကို မိမိအိမ်သို့ခေါ်ပင့်ပြီးမှ၊^၇ သူတို့ကိုလုပ်ကျွေး
- ၄၈ ၍ ဘုရား သခင်ကို ယုံကြည်လျက် အိမ်သူအိမ်သား အပေါင်းတို့နှင့် တကွ
- ၄၉ ဝမ်းမြောက်ခြင်းသို့ရောက်သေ၏။

၂၀၁၇:၆။ ၃၈၁:၁၀:၁၇။ ၂၁၂ကော:၆:၅။ ၁၁:၂၃၂၅။ ၁၁ကံ:၂:၂။ ၂၂၄:၃၁။ ၂၃၅:၁၉။ ၁၂: ၇၂၁၀။ ၂၄၂:၃၇။ လျ:၃:၁၀။ ၂၀ယော:၃:၁၆၊ ၃၆။ ၆:၄၇။ ၁ယော:၅:၁၀။ ၂၆လျ:၅:၂၉။ ၁၉:၆။

၃၅ နံနက်ရောက်သောအခါ စစ်ကဲတို့သည်ရုံးလှလင်တို့ကိုစေလွှတ်၍၊ ထိုလူ
 ၃၆ တို့ကိုလွှတ်စေဟုမှာလိုက်ကြ၏။- ထိုစကားကိုထောင်မှူးသည်ပေါလုအား
 ကြားပြော၍၊ ကိုယ်တော်တို့ကိုလွှတ်စေခြင်းငှါစစ်ကဲတို့သည်စေလွှတ်ကြ
 ပါပြီ။ထိုကြောင့်ယခုထွက်၍ညီမိဝပ်စွာကြွသွားတော်မူကြပါယုလျှောက်
 ၃၇ လျှင်၊- ပေါလုက၊^{၂၅} ရောမလူဖြစ်သောငါတို့ကိုမိမိသတ်အတိုင်းမစီရင်ဘဲ
 လျက်၊ စစ်ကဲတို့သည် ထင်ရှားစွာ ရိုက်၍ ထောင်ထဲမှာ လှောင်ထား ပြီးမှ
 တိတ်ဆိတ်စွာနှင်ထုတ်ကြမည်လော။ ထိုသို့မပြုသင့်၊ ကိုယ်တိုင်လာ၍ငါ
 ၃၈ တို့ကိုနှုတ်ယူကြစေဟုရုံးလှလင်တို့အားပြောဆို၏။-ထိုစကားကိုရုံးလှလင်
 တို့သည်စစ်ကဲတို့အားကြားလျှောက်၍၊ ပေါလုနှင့် သိလတို့သည်ရောမလူ
 ဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက်
 ၃၉ ၍၊- ကိုယ်တိုင်လာပြီးလျှင်၊ ချော့မေ့သောစကားနှင့် သူတို့ကိုနှုတ်ယူ၍၊
 ၄၀ ^{၂၆} ထိုမြို့မှ ထွက်သွားပါမည်အကြောင်းတောင်းပန်ကြ၏။- ထိုအခါပေါလု
 နှင့်သိလတို့သည်ထောင်မှထွက်၍၊^{၂၇} လုဒ်ဒါမ်သို့ဝင်သဖြင့်ညီအစ်ကိုများ
 ကိုတွေ့မြင်၍သက်သာစေပြီးမှထွက်သွားကြ၏။

၁၇

ပေါလုသည် သက်သာလောနိတ်မြို့၊ ဗေရုမြို့တို့၌ တရားဟော၍ အသင်းတော်
 တည်ကြသော်၊ ယုဒလူတို့၏ တိုက်တွန်းခြင်းဖြင့် ညည်းဆဲခြင်းကို ခံလျှင်
 ထွက်ပြေး၍ အာသင် မြို့သို့ ရောက်သည်၊ ၁-၁၅။ အာရေတောင်ပေါ်၌ တ
 ရားဟော၍၊ အာရေတောင်မင်းဒယောနိသု၊ ဒမာရိအမည်ရှိသောမိမိနှင့်အ
 ခြားသောသူအချို့တို့သည်တပည့်တော်ဖြစ်ကြသည်။ ၁၆-၃၄။

၁ ထိုနောက်၊ အိဖိပေါလိမြို့၊ အာပေါလောနိမြို့ကိုရှောက်သွား၍သက်သာ
 ၂ လောနိတ်မြို့သို့ရောက်ကြ၏။ ထိုမြို့မှာယုဒတရားအရပ်ရှိ၏။- ပေါလုသည်
 မိမိထုံးစံရှိသည်အတိုင်း^၂ ထိုအရပ်သို့ဝင်၍၊ ဥပုသ်နေ့သုံးရက်တွင်ကျမ်းစာ
 ၃ ကိုအဖို့ပြု၍ထိုသူတို့နှင့်ဆွေးနွေးနှီးနှောသဖြင့်၊-^၂ ခရစ်တော်သည်အသေ
 ခံရမည်၊ သေခြင်းမှထမြောက်ရမည်၊ ငါဟောပြောသောယေရှုသည်ခရစ်
 တော်ဖြစ်သည်ဟူသောအကြောင်းအရာတို့ကိုရှင်းလင်းစွာ ဖွင့်ပြလေ၏။-
 ၄ ^၃ ထိုသူအချို့တို့သည်ယုံကြည်ခြင်းသို့ရောက်၍၊ ပေါလု၊^၄ သိလတို့နှင့်ပေါင်း
 ဖော်ကြ၏။ ဘုရားကိုကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှား
 ၅ သောမိမိအများတို့လည်းယုံကြည်ကြ၏။- ယုဒလူတို့သည် ဆိုးယုတ်လျှပ်

၂၅၂၂:၂၅၊ ၂၆:၁၀၊ ၂၆:၁၄၊ ၂၆:၂၀၊ ၁၃:၅၊ ၁၄: ၁၄:၁၊ ၁၆:၁၃၊ ၁၆:၀၊ လျှာ:၁၆၊
 ၁၀:၂၀၊ လျှာ:၂၆:၄၆၊ ၀လ:၁:၁၊ ၂၂:၂၄၊ ၂၁:၅:၂၂၊ ၂၇:၁၂၊ ၁၀။

ပေါ်သောသူအချို့တို့ကိုခေါ်၍လူများကိုစုဝေးစေပြီးလျှင်၊ မြို့၌အုတ်အုတ်
 သဲသဲပြုကြ၏။^၁ ယာသုန်၏အိမ်ကိုပိုင်း၍သူတို့ကိုလူများရှေ့သို့ဆွဲထုတ်ခြင်း
 ၆ ငှါရှာကြ၏။- မတွေ့လျှင်၊ ယာသုန်နှင့်ညီအစ်ကိုအချို့တို့ကိုမင်းအရာရှိတို့
 ထံသို့ဆွဲငင်၍၊ ^၆လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်
 ၇ တိုင်အောင်ရောက်ကြပါပြီ။-ယာသုန်သည်လည်းသူတို့ကိုလက်ခံပါပြီ။ ထို
 သူအပေါင်းတို့သည် ကဲသာဘုရင်၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍၊^၇
 ယေရှုအမည်ရှိသော ရှင်ဘုရင်တပါးရှိသည် ဆိုတတ်ပါ၏ဟု ဟစ်ကြော်
 ၈ လျက်၊-မင်းအရာရှိမှစ၍ စုဝေးသောသူတို့၏စိတ်ကိုထိုသို့သောစကားအား
 ၉ ဖြင့်နှောင့်ရှက်ကြ၏။- ထိုအခါ ယာသုန်မှစ၍ ကြွင်းသောသူတို့ကို အာမခံ
 ပေးစေပြီးမှ လွှတ်လိုက်ကြ၏။

၁၀ ^၈ညည့်အခါ ညီအစ်ကိုတို့သည် ပေါလုနှင့်သိလကိုဖေမိမြို့သို့ ချက်ချင်း
 ၁၁ လွှတ်လိုက်ကြ၏။ ထိုမြို့သို့ရောက်လျှင်၊ ယုဒတရားအရပ်သို့ဝင်ကြ၏။-^၉ ဖေ
 မိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက်ထူးမြတ်သဖြင့်၊ အ
 လွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ မှန်
 သည်မမှန်သည်ကို သိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစည်စေ့စေ့ ကြည့်ရှု
 ၁၂ ကြ၏။- ထိုကြောင့် ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ အ
 သရေထင်ရှားသော ဟေလသမိဗ္ဗတို့နှင့် ယောက်ျားအများတို့သည်လည်း
 ၁၃ ယုံကြည်ကြ၏။- ပေါလုသည် ဖေမိမြို့၌ ဘုရားသခင်၏ နှုတ်ကပတ်တရား
 တော်ကိုဟောပြောသည်ကို၊ သက်သာလောနိတ်မြို့သားဖြစ်သော ယုဒလူ
 တို့သည် ကြားသိရလျှင်၊ ဖေမိမြို့သို့လာပြန်၍၊ လူများတို့ကို တိုက်တွန်းနှိုး
 ၁၄ ဆော်ကြ၏။- ထိုအခါ^{၁၀} ညီအစ်ကိုတို့သည် ပေါလုကိုပင်လယ်လမ်းဖြင့်သွား
 စေခြင်းငှါ ချက်ချင်းလွှတ်လိုက်ကြ၏။ သိလနှင့်တိမောသေတို့သည်နေရစ်
 ၁၅ ကြ၏။- ပေါလုကိုခိုသောသူတို့သည် အာသင်မြို့တိုင်အောင်ခိုဆောင်ပြီးမှ၊
^{၁၁} သိလနှင့် တိမောသေတို့ကို အလျင်အမြန် လာစေခြင်းငှါ မှာစာကို ခံ၍
 ပြန်ကြ၏။

၁၆ ပေါလုသည် အာသင်မြို့၌ သိလနှင့် တိမောသေတို့ကို ငံ့လင့်၍ နေစည်တွင်၊
^{၁၂} ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည် ကိုမြင်လျှင်၊ စိတ်ပူပန်ခြင်းသို့
 ၁၇ ရောက်၏။- ထိုကြောင့် တရားအရပ်၌ ယုဒလူမှစ၍ ဘုရားကိုကိုးကွယ်သော
 သူတို့နှင့် ငှင်၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြိုသောသူတို့နှင့် ငှင်၊
 ၁၈ ဆွေးနွေးနှိုးနှောခြင်းကိုပြု၏။- ထိုအခါ ဝေပိကုတပည့်တို့နှင့် သဘောအိတ်

^၁ဧရာ၁၆:၂၁။ ^၆၁၆:၂၀။ ^၇လူ၂၃:၂။ ^၈ယော၁၉:၁၂။ ^၉ပေါ၂:၁၃။ ^{၁၀}၁၄: ၉:၂၅။ ^{၁၁}ဧတေရှာ
 ၃၄:၁၆။ ^{၁၂}လူ၁၆:၂၉။ ^{၁၃}ယော၅:၃၉။ ^{၁၄}မာ၁၀:၂၃။ ^{၁၅}၁၁:၅။ ^{၁၆}၂၀:၂၀။

ပညာရှိအချို့တို့သည် ပေါလုနှင့်ဆိုင်ပြိုင်၍ အချို့က၊ ဤမရေရသော လူ
 သည်အဘယ်သို့ပြောချင်သနည်းဟုဆို၏။ အချို့ကလည်း၊ ဤသူသည်တ
 ကျန်းတနိုင်းနတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူဖြစ်ဟန်ရှိ
 သည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည်ယေရှု၏တရားနှင့်ထ
 ၁၉ မြောက်ခြင်းတရားတည်းဟူသော ဝေဝေ လိတရားကို ဟောသတည်း။- ထို
 အခါ၊ ထိုသူတို့သည်ပေါလုကိုခေါ်၍၊ အာရေတောင် သို့ ဆောင် သွား ပြီး
 လျှင်၊ သင်သည်ဟောပြောသောဤအယူဝါဒသစ်ကို ငါတို့သိအပ်သလော။-
 ၂၀ ငါတို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည်ကြားပြော၏။ ထိုအရာများ
 ၂၁ ကား၊ အဘယ်သို့ဆိုလျှင်သည်ကို ငါတို့သိချင်ပါသည်ဟုဆိုကြ၏။- အာသင်
 မြို့သူမြို့သားအပေါင်းတို့နှင့်ဥည့်သည်များတို့သည်သိတင်းစကားကိုကြား
 ပြောခြင်း၊ နားထောင်ခြင်းအမှုတပါး၊ အခြားသောအမှုဖြင့် ကာလကိုမ
 လွန်စေတတ်ကြ။
 ၂၂ ထိုအခါပေါလုသည်အာရေတောင်ပေါ်၌ရပ်လျက်၊ အချင်းအာသင်လူ
 တို့၊ သင်တို့သည် ခပ်သိမ်းသောအရာတို့၌ နတ်ဘုရားတို့ကို အလွန်ရှိသေ
 ၂၃ တတ်ကြသည်ကို ငါမြင်ပါ၏။- လမ်း၌သွား၍ သင်တို့၏ဘုရားများကို ကြည့်
 ရှုသည်တွင်၊ ငါတို့ မသိသော ဘုရားသခင် အဖို့ဟူ၍၊ အကွရာ တင်သော
 ယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက် ကိုးကွယ်သောဘု
 ၂၄ ရားသခင်၏ အကြောင်းကို ငါဟောပြော၏။-^{၁၉} လောကဇာတ်မှ စ၍ လော
 ကဇာတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရား သခင်
 သည်၊^{၂၀} ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအရှင်ဖြစ်၍၊^{၂၁} လူ
 ၂၅ တို့လက်ဖြင့်လုပ်သောဗိတ်မှန်၌ ကိုနိုးဝပ်တော် မူသည်မဟုတ်။-^{၂၂} ဘုရား
 သခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့် တကွထွက်သက် ဝင်
 သက်မှစ၍ ခပ်သိမ်းသော အရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍၊^{၂၃} တစုံ
 တခုကို အလိုတော်ရှိသကဲ့သို့၊ လူတို့လက်ဖြင့် ကျွေးမွေးခြင်းကို ခံတော်မူ
 ၂၆ သည်မဟုတ်။- ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့
 ကို တသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အား ခွဲဝေစီမံသော အချိန်
 ၂၇ ကာလကို၎င်း၊ သူတို့၏နေရာ အပိုင်းအခြားကို၎င်း မှတ်သားတော်မူ၏။- အ
 ကြောင်းအကား၊^{၂၄} လူတို့သည် ဘုရား သခင်ကို ရှာစမ်း သဖြင့် တွေ့ကောင်း
 တွေ့ကြ လိမ့်မည် အကြောင်း တည်း။^{၂၅} သို့ ဆိုသော်လည်း၊ ဘုရား သခင်
 ၂၈ သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။-^{၂၆} ငါတို့သည်

၁၉ ဝ၃၄:၁၅၊ ၁၉ ဝ၁၁:၂၅။ ၂၀ ဝ၃:၄၈။ ၂၁ ကော:၂၇။ တော:၁၆:၂၂။ ယော:၁၁:၁၀။ ၂၇:၃။
 ၃၃:၄။ ဖော:၁၄:၅။ ၅၇:၁၆။ အာ:၁၂:၁၆။ ၂၂ ဝ:၅၀:၈။ ၂၀ ဝော:၁၁:၂၀။ ၁၉ ဝ၃:၁၇။ ၂၀ ကော:
 ၁:၁၇။ ယော:၁:၃။

ဘုရားသခင်အားဖြင့်အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။
ထိုသို့နှင့် အညီ၊ သင်တို့တွင်^{၂၀}လင်္ကာ ဆရာ အချို့တို့က၊ ငါတို့သည်ကား၊
နွယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟုစပ်ဆိုသတည်း။

- ၂၆ ထိုသို့ငါတို့သည်^{၂၁} ဘုရားသခင်၏အမျိုး အနွယ်ဖြစ်လျက်နှင့်၊ လူတို့အ
- တတ်အကြံအစည်အားဖြင့်ထုလုပ်သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်
- ၃၀ တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။-^{၂၂} ဘုရားသခင်
- သည်မိုက်ခဲသော အချိန်ကာလတို့ကို အမှုမထားဘူးသော်လည်း၊^{၂၃} ယခု
- မှာ၊ ကိုယ်အပြစ်ကိုမြင်၍နောင်တရကြလေဘုဟု၊ ခပ်သိမ်းသောအရပ်တို့၌
- ၃၁ ရှိသောလူ အပေါင်း တို့အားပညတ်တော်မူ၏။- အကြောင်းမူကား၊^{၂၄} ခန့်
- ထားတော်မူသောသူအားဖြင့်သောက်သားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်
- ညီလျော်စွာစစ်ကြောစီရင်မည် နေ့ရက်ကိုချိန်းချက်တော်မူပြီ။^{၂၅} ထိုသူကို
- သေခြင်းမှထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အားယုံ
- ၃၂ လောက်သောသက်သေကို ပြတော်မူပြီဟုပေါလု ဟောပြော၏။- သေသော
- သူတို့၏ထခြောက်ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည် ကဲ့ရဲ့ကြ
- ၏။ အချို့တို့က၊ ဤ အမှုမှာ သင်၏ စကားကို ငါတို့သည် နောက် တဖန်နား
- ၃၃ ထောင်ဦးမည်ဟုဆိုကြ၏။- ထိုသို့ဆိုကြသောအခါပေါလုသည်ထိုသူတို့အ
- ၃၄ ထဲမှ ထွက်သွားလေ၏။- လူအချို့တို့သည် ပေါလု၌ ခြံခဲဆည်းကပ်၍ ယုံ
- ကြည်ခြင်းသို့ရောက်ကြ၏။ ထိုသူတို့အဝင်ဒယောနူသိ အမည်ရှိသောအာ
- ရေတောင်မင်းတယောက်၊ ဒေဝါရိအမည်ရှိသော မိဗ္ဗတယောက်မှစ၍ အ
- ခြားသောသူရှိကြ၏။

၁၈

ပေါလုသည်ကောရိန္ဒါမြို့သို့ရောက်၍၊ မိမိလက်နှင့်အလုပ်လုပ်လျက်၊ ခြေစွီး
စွာယုဒလူ၊ နောက်တပါးအမျိုးသားတို့အား တရား ဟောသည်၊ ဂူပါရုံကို
လည်းမြင်သည်။ ၁-၁၁။ ယုဒလူတို့သည်ရုံးသို့သူကိုခေါ်သွားလျှင်၊ ဂါလျာန်
မင်းသည်လွတ်သည်။ ၁၂-၁၇။ နောက်ထွက်သွား၍ ဖေကဲမြို့၊ ယေရုရှလင်မြို့၊
အန္တီအုတ်မြို့သို့ရောက်ပြီးလျှင်၊ တဖန်ဂလာတိပြည်၊ ဖြူရိပြည်တို့ကိုရှောက်
လျက်၊ အသင်းတော်တို့ကိုခိုင်ခံ့စေသည်။ ၁၈-၂၃။ အာပေါလုသည် ဖေကဲမြို့
သို့ရောက်၍ တရားဟောပြီးလျှင်၊ အခါယပြည်သို့သွားသည်။ ၂၄-၂၈။

၀ ထိုနောက်ပေါလုသည်အာသင်မြို့မှထွက်သွား၍ကောရိန္ဒါမြို့သို့ရောက်

၂၀ ဝိ။ ၁။ ၁၂။ ၂၂ ဟော။ ၄။ ၁။ ၁၈။ ၂၃ ဝဇ။ ၁၆။ ဧရာ။ ၂။ ၅။ ၂၄ လျ။ ၂၄။ ၄၇။ ၁ ပေါ။ ၁။ ၁၄။ ၄။ ၃။
၃၁ ဝ။ ၄။ ၅။ ဧရာ။ ၂။ ၁၆။ ၁၄။ ၁၀။ ၂၆။ ၂။ ၂၄။

၂ လေ၏။- ထိုအခါယုဒ လူအပေါင်းတို့သည် ရောမမြို့မှထွက်သွားရမည်အကြောင်းကလေးဒါမင်းအမိန့်တော်ရှိသည်ဖြစ်၍၊ ပုန္န၊ ပြည်သား၊^၁ အာကုလအမည်ရှိသောယုဒလူတယောက်သည် ဣတလီပြည်မှလာ၍ မိမိမယားပြစ်ကိလနှင့်တကွမကြာမမြင့်မှီရောက်လာသည်ကို ပေါလုတွေ့လျှင်၊ သူတို့

၃ ဆီသို့ဝင်၍၊- အလုပ်ချင်းတူသောကြောင့်၊ သူတို့နှင့်နေ၍^၂ အလုပ် လုပ်လေ

၄ ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ်သော အချုပ်သမားဖြစ်ကြ၏။- ပေါလုသည်လည်း ဥပုသ်နေ့မပြတ်၊ တရားဇရပ်၌^၃ ဆွေးနွေးဟောပြော၍၊ ယုဒ

၅ လူနှင့်ဟေလသ လူတို့ကို ဖြားယောင်း သွေးဆောင်လေ၏။-^၄ သိလနှင့်တိမောသေတို့သည် မာကေဒေါနီပြည်မှရောက်လာသော အခါ၊ ပေါလုသည်သူတို့နှင့်တကွ တရားဟောခြင်း အမှုကိုသာဆောင်ရွက်၍၊ ယေရှုခရစ်၏အ

၆ ကြောင်းကို ယုဒလူတို့အားကြီးစား၍ သက်သေခံလေ၏။-^၅ ယုဒလူတို့သည် ညဉ့်ခိုဆဲရေးခြင်းကိုပြုသည်ရှိသော်၊^၆ ပေါလုသည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏အသွေးသည်^၇ သင်တို့၏ခေါင်းပေါ်၌ တည်စေ။ ငါမူကားကင်းလွတ်၏။ ယခုမှစ၍ တပါးအမျိုးသားတို့ ဆီသို့ သွားမည်ဟု ဆိုပြီး

၇ လျှင်၊- ထိုအရပ်မှထွက်၍ ဘုရားသခင်ကို ကိုးကွယ်သော ယုတ္တ၊ အမည်ရှိသောသူ၏ အိမ်သို့ သွား၏။ ထိုအိမ်သည် တရားဇရပ်နှင့် စပ်လျက်ရှိသ

၈ တည်း။-^၈ ကရိပ္ပ၊ အမည်ရှိသော တရားဇရပ်မှူးသည် မိမိအိမ်သူ အိမ်သားအပေါင်းတို့နှင့်တကွ သခင်ဘုရားကိုယုံကြည်လေ၏။ ကောရိန္န၊ ပြည်သားအများတို့သည်လည်း ယုံကြည်၍ နှစ်ခြင်းကိုခံကြ၏။

၉^၉ ညည့်အခါ သခင်ဘုရားသည် ပေါလုအား ဗျာဒိတ် ဂူပါရုံကိုပြု၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ်စွာမနေနှင့်။ ဟောပြောလော့။-^{၁၀} ငါသည် သင်နှင့်အတူရှိ၏။ သင့်ကိုညည်းဆဲခြင်းငှါ အဘယ်သူမျှအနိုင်အထက်မပြု

၁၀ ရ။ ဤမြို့၌ ငါ၏လူအများရှိကြသည်ဟု မိန့်တော်မူ၏။- ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောသွန်သင်၍ တနှစ်နှင့်ခြောက်လပတ်လုံးနေလေ၏။

၁၁ အခါယပြည်ကို ဂါလျှ၊ နှိမင်းသည် ဝန်အရာနှင့်အုပ်စိုးသော အခါယုဒလူများသည် တညီ တညွတ်တည်း ပေါလုကို အနိုင်အထက်ပြု၍ တရားပတ္ထင်

၁၂ ရှေ့သို့ ယူသွားပြီးလျှင်၊- လူတို့သည် ဘုရားကို မတရားသဖြင့် ကိုးကွယ်စေ

၁၃ ခြင်းငှါ၊ ဤသူသည် ဖြားယောင်း တတ်ပါသည်ဟု ဆိုကြ၏။- ပေါလုသည်

^၁ရော၊ ၁၆:၃။ ^၂ကော၊ ၁၆:၁၉။ ^၃တီ၊ ၄:၁၉။ ^၄၂ဝ:၃၄။ ^၅ကော၊ ၄:၁၁။ ^၆သင်၊ ၂:၉။ ^၇သင်၊ ၃:၈။ ^၈၂၁:၇။ ^၉၁၁:၁၄။ ^{၁၀}၁၁:၁၅။ ^{၁၁}၁၁:၁၄။ ^{၁၂}၁၁:၄၆။ ^{၁၃}၂၈:၂၈။ ^{၁၄}၁၁:၁၄။ ^{၁၅}၁၁:၁၅။ ^{၁၆}၁၁:၁၅။ ^{၁၇}၁၁:၂၀။

၁၅ နှုတ်ကို ဖွင့်မည် ပြုသော်၊ ဂါလျှန်မင်းက၊ အချင်းယုဒလူတို့၊^{၁၁} မတရား
 သောအမှု၊ ဆိုးယုတ် ညစ်ညူးသော အမှုဖြစ်လျှင်၊ ငါသည် သင်တို့ကို အ
 ၁၆ ကြောင်းရှိသည်အတိုင်းသည်းခံရမည်။- သို့မဟုတ်၊ စကားသော်၎င်း၊ ခေါ်
 ဝေါ်သမုတ်ခြင်းသော်၎င်း၊ သင်တို့၏တာသာတရားသော်၎င်း၊ သင်တို့သည်
 အစီရင်ခံလျှင်၊ ကိုယ်အမှုကိုစောင့်ကြလေ့။^{၁၂} ထိုသို့သောအမှုကိုစီရင်ခြင်း
 ၁၇ ငှါငါအလိုမရှိဟုဆိုလျက်၊- ယုဒလူတို့ကိုတရားပဏ္ဍိတ်မှ ပယ်ရှားစေ၏။-
 ၁၈ ^{၁၃} ထိုအခါဟေထသလူအပေါင်းတို့သည်တရားဇရပ်မှူးသူသင်ကိုယူ၍တ
 ရားပဏ္ဍိတ်၍ ရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျှန် မင်းသည် အမှုမ
 ထားဘဲနေ၏။
 ၁၉ ထိုနောက်မှ ပေါလုသည် တာရှည်စွာ နေပြီးမှ ညီအစ်ကို တို့ကို အခွင့်
 တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်ကသစ္စာဂတိပြုသည်နှင့်အညီ၊^{၁၄}
 ၂၀ ကင်မြေမြို့၌^{၁၅} ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့်အာကုလကိုခေါ်
 ၂၁ ၍၊ ရှုရိပြည်သို့သင်္ဘောနှင့်လွှင့်လေ၏။- ဖေကမြို့သို့ရောက်လျှင်၊ တရားဇ
 ၂၂ ရပ်သို့ဝင်၍၊ ယုဒလူတို့နှင့်ဆွေးနွေးနှီးနှောလေ၏။- ထိုသူတို့သည်မိမိတို့
 နှင့် အတူပေါလု နေပါဦးမည် အကြောင်း တောင်းပန် သော အခါပေါလု
 ၂၃ သည်ဝန်မခံဘဲလျက်၊-^{၁၆} ယခု ရောက်လုနီးသော ပွဲကို ယေရုရှလင်မြို့၌ ငါ
 အမှန်ခံရမည်။^{၁၇} ဘုရားသခင်အလိုတော်ရှိလျှင်၊ နောက်တဖန် သင်တို့ရှိရာ
 သို့ငါပြန်ဦးမည်ဟူ၍ အခွင့်တောင်း ပြီးမှ၊ ပြစ်ကိလနှင့်အာကုလကို ဖေက
 ၂၄ မြို့၌ထား၍ သင်္ဘောနှင့်လွှင့်ပြန်လေ၏။- ဤသရိမြို့သို့ရောက်လျှင်၊ ယေရုရှ
 လင်မြို့သို့တက်၍ အသင်းတော်နှင့်နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့သွားပြန်
 ၂၅ ၍။- ထိုမြို့၌ အတန်အရာနေပြီးလျှင်၊ ထွက်ပြန်၍^{၁၈} ဂလာတိပြည်၊ ဖြိုဝိပြည်
 ကို အစည်အတိုင်းရှောက်သွားသဖြင့်၊^{၁၉} တပည့်တော်အပေါင်းတို့ကို မြဲမြံ
 ခိုင်ခံ့စေ၏။
 ၂၆ ^{၂၀} အာပေါလု အမည်ရှိသော အာလေဇန္ဒြ မြို့သား၊ ယုဒလူ တယောက်
 သည် ဖေကမြို့သို့ရောက်လာ၏။ ထိုသူသည် နှုတ်သတ္တိနှင့်ပြည့်စုံ၍ ကျမ်းစာ
 ၂၇ ၌ အားကြီးသောသူဖြစ်၏။- သခင်ဘုရား၏တာသာ၌ လေ့ကျက်၍ စိတ်အား
 ကြီးသဖြင့်၊ သခင်ဘုရား၏အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုမ္မဩဝါ
 ၂၈ ဒပေး၏။ သို့သော်လည်း၊ ယောဟန်၏နှစ်ခြင်းကိုသာသိ၏။- ထိုသူသည် တ
 ရားဇရပ်၌ ရဲရင့်စွာဟောပြောစပြုသဖြင့်၊ အာကုလနှင့်ပြစ်ကိလတို့သည်

^{၁၁}၂၃:၂၉။ ^{၂၅}၁၁:၁၉။ ^{၁၂}၁ကော:၁၁။ ^{၁၃}ရော:၁၆:၁။ ^{၁၄}၂၁:၂၄။ တော:၆:၁၈။ ^{၁၅}၁၉:၂၁။
^{၁၆}၂၀:၁၆။ ^{၁၇}၁ကော:၄:၁၉။ ဟေး:၆:၃။ ယာ:၄:၁၅။ ^{၁၈}ဂလ:၁:၂။ ^{၁၉}၄:၁၄။ ^{၂၀}၁၄:၂၂။ ^{၂၁}၅:၃၂၊ ၄:၁။
^{၂၂}၁ကော:၁:၂။ ^{၂၃}၅:၆။ ^{၂၄}၆:၆။ ထို:၁:၃။

သူ၏စကားကိုကြားသောအခါ၊ သူကိုယူ၍ဘုရားသခင်၏တာသာတရားကို
 ၂၇ သာ၍သေချာစွာသင်ကြားကြ၏။- ထိုသူသည်အခါယပြည်သို့သွားခြင်းငှါ
 အလိုရှိသည်ဖြစ်၍၊ တပည့်တော်ချင်းတို့သည် သူကိုလက်ခံမည်အ
 ကြောင်း၊ ညီအစ်ကိုတို့သည်မှာစာကိုပေးလိုက်ကြ၏။ သူသည်ရောက်လာ
 လျှင်၊ ၂^၀ ကျေးဇူးတော်အားဖြင့်ယုံကြည်သောသူတို့ကို အလွန်ထောက်မ
 ၂၈ ဝေ၏။- ၂^၁ ယေရှုသည်ခရစ်တော်ဖြစ်တော်မူကြောင်းကို ကျမ်းစာအားဖြင့်
 ထင်ရှားစွာပြ၍၊ လူအပေါင်းတို့၍ ယုဒလူတို့၏စကားကို အားကြီးစွာ
 ပယ်ဖျက်လေ၏။

၁၉

ပေါလုသည် ဇေမက်မြို့သို့ရောက်၍၊ ယောဟန်၏နှစ်ခြင်းခံဘူးသော သူတဆယ်
 နှစ်ယောက်တို့နှင့်တွေ့ကြသည်။ ၁-၇။ ရှေ့ဦးစွာယုဒလူ၊ နောက်တပါးအမျိုး
 သားတို့အားတရားဟောသည်။ နိမိတ်လက္ခဏာများကိုပြုသည်။ သခင်ဘု
 ရား၏တန်ခိုးတော်အနည်းနည်းအားဖြင့် ထင်ရှားသည်။ ၈-၂၀။ မာကေဒေါ
 နိပြည်သို့သွားမည်အကြံနှင့်တမောသေ၊ ရေကပ္ပာတို့ကို မိမိ၍စေလွှတ်ပြီး
 လျှင်၊ ဒေမေတရိန်းဆော်ခြင်းဖြင့် ဇေမက်မြို့၌ ရုန်းရင်းခတ်ဖြစ်သည်။ ၂၁-၃၁။

၀^၁ အာပေါလုသည် ကောရိန္ဒါမြို့၌ နေစည်၊ ပေါလုသည်အထက်အရပ်
 များကိုရှောက်သွားပြီးမှ ဇေမက်မြို့သို့ရောက်၍ တပည့်တော်အချို့တို့ကိုတွေ့
 ၂ လျှင်- သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်းသောဝိညာဉ်တော်
 ၃ ကိုခံကြပြီးလာဟု မေးသည်ရှိသော်၊ ၂ သန့်ရှင်းသောဝိညာဉ်တော်သက်
 ၄ ရောက်သည်ကိုအကျွန်ုပ်တို့မသိပါဟုပြောဆိုကြ၏။- ပေါလုကလည်း- သို့
 ၅ ဖြစ်လျှင် သင်တို့သည် အတတ်မည်သော နှစ်ခြင်းကို ခံကြသနည်းဟုမေး
 ၆ လျှင်၊ ၃ ယောဟန်၏ နှစ်ခြင်းကို ခံပါသည်ဟု ပြောဆိုကြ၏။- ပေါလုက
 ၇ လည်း- ယောဟန်က၊ ၃ နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူ
 ၈ များတို့အားပြောဆိုလျက်၊ နောင်တနှင့်စပ်ဆိုင်သော နှစ်ခြင်းကိုပေး၏။ ထို
 ၉ သို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်- ဟူသောစကားကို ကြားလျှင်၊ ထိုသူ
 ၁၀ တို့သည် ၃ သခင်ယေရှု၏နာမ၌ နှစ်ခြင်းကို ခံကြ၏။- ပေါလုသည်လည်း၊
 ၁၁ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဆင်း
 ၁၂ သက်တော်မူသဖြင့်၊ ၃ ထိုသူတို့သည် အမျိုးမျိုးသော တာသာစကားကိုပြော
 ၁၃ ၍ ပရောဖက်ပြုကြ၏။- ထိုသူတို့သည် အရေအတွက် အားဖြင့် တကျိပ်နှစ်
 ယောက်မျှလောက်ရှိသတည်း။

၂၀ ကော၁၃း၆။ ၂၁ ၅။ ၉း၂၂။ ၁၇း၃။ ၂၁ ကော၁၀း၁၂။ ၃း၅။ ၆။ ၂၀း၁၆။ ၃၀း၂၅။ ၅၀း၅။
 ၀၁း၁၆။ ၀၃း၂၄။ ၂၅။ ၆၃း၁၁။ ယော၁၀း၁၅။ ၂၇။ ၃၀။ ၅၀း၁၆။ ၆၆း၆။ ၈း၁၇။ ၂၂း၄။ ၁၀း၄၆။

၈ ။ ထိုနောက်မှ၊ ပေါလုသည် တရားဇာရပ်သို့ဝင်၍ သုံးလပတ်လုံးဘုရားသ
 ၉ ခင်၏ နိုင်ငံတော် အကြောင်းများကို ဆွေးနွေးနှိုးနှော၍ ဖြားယောင်း သွေး
 ၁၀ ဆောင်သဖြင့် ရဲရင့်စွာဟောပြောလေ၏။- ၆ အချို့သော သူတို့သည် ခိုင်မာ
 သောစိတ်ရှိ၍ မယုံကြည်ဘဲ နေလျက် လူများရွှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သော
 ၁၁ အခါ၊ ပေါလုသည် သူတို့အထဲမှ ထွက်သွား၍ တပည့်တော်တို့ကို အသီးအ
 ၁၂ ခြားခွဲထားပြီးမှ၊- တုရန္ဒ၊ အမည်ရှိသော သူ၏ စာသင်ဇာရပ်၌ နှစ်နှစ်ပတ်
 လုံးနေ့တိုင်း ဟောပြောသော အားဖြင့်၊ အာဂြိုဟ်သည် သား ဖြစ်သော ယုဒလူ၊
 ၁၃ ဟေလသလူ အပေါင်း တို့သည် သခင်ယေရှု၏ နှုတ်ကပတ် တရားတော်ကို
 ၁၄ ကြားရကြ၏။- ၇ ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန်တရာ ထူးဆန်း
 ၁၅ သော တန်ခိုးများကို ပြတော်မူ သည်ဖြစ်၍၊- ၈ ပေါလု သုံးသောပဝါ၊ ခါး
 ပန်း၊ တခုခုကို အနာရောဂါရှိသော သူတို့ဆီသို့ ပေးလိုက်၍၊ သူတို့သည် အ
 ၁၆ နာရောဂါနှင့် ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွားကြ၏။
 ၁၇ ထိုအခါ ၉ အရပ်ရပ်သို့ လှည့်လည်၍ မိဋ္ဌာန်သန္တာပေးတတ်သော ယုဒလူ
 အချို့တို့က၊ ၁၀ ပေါလုဟောပြောသော ယေရှုကို ငါတို့ငါတို့၏ သင်တို့ကို
 မိဋ္ဌာန်သန္တာပေး၏ဟု ဆိုလျက်၊ နတ်ဆိုးစွဲသော သူတို့၏ အပေါ်၌ သခင်ယေ
 ၁၁ ရှု၏ နာမတော်ကို မြှုပ်နှံစမ်းကြ၏။- သကေဝအမည်ရှိသော ယဇ်ပရောဟိတ်
 ၁၂ မင်း၏ သား ခုနှစ်ယောက်တို့သည် ထိုသို့ ပြုကြ၏။- နတ်ဆိုးကလည်း ယေရှု
 ၁၃ ကို ငါသိ၏၊ ပေါလုကိုလည်း ငါသိ၏။ သင်တို့ကား၊ အဘယ်သူနည်း ဟုပြော
 ၁၄ ဆိုပြီးလျှင်၊- နတ်ဆိုးစွဲသော သူသည် ထိုသူတို့အပေါ် သို့ခုန်တက်၍ နိုင်သ
 ၁၅ ဖြင့်၊ လုရက်နှိပ်စက် သောကြောင့် ထိုအိမ်မှ အဝတ်မပါဘဲ အနာများနှင့်
 ၁၆ ထွက်ပြေးစေ၏။- ထိုအကြောင်းအရာကို ဖေကမြို့၌ နေသော ယုဒလူနှင့် ဟေ
 ၁၇ လသလူ အပေါင်းတို့သည် ကြားသိလျှင်၊ ၁၈ ကြောက်ရွံ့ခြင်းသို့ ရောက်၍၊
 ၁၉ သခင် ယေရှု၏ နာမတော်ကို ချီးမွမ်းကြ၏။- ယုံကြည်သော သူ အများတို့
 ၂၀ သည်လည်း လာ၍၊ ၂၁ မိမိတို့အကျင့်ကို ဖော်ပြလျက် တောင်းပန်ကြ၏။- နတ်
 ဝိဇ္ဇာအတတ်ကို သုံးဆောင်သော သူအများတို့သည်လည်း မိမိတို့ စာစောင်ကို
 ယူခဲ့၍၊ လူအပေါင်းတို့ရွှေ့မှာ မီးရှို့ကြ၏။ စာစောင်အဖိုးကို ခြင်္သေ့တို့က သော်၊
 ၂၂ ငွေအသပြာငါးသောင်းထိုက်သည်ကို သိကြ၏။- ၂၃ ထိုသို့ သခင်ဘုရား၏ သာ
 သနာတော်သည် တန်ခိုးနှင့် တိုးပွား၍ အောင်မြင်လေ၏။
 ၂၄ ။ ထိုနောက်မှ၊ ပေါလုက၊ ငါသည် မာကေဒေါန်ပြည်နှင့် အခါယပြည်ကို

၁၁၇:၂။ ၁၁၈:၄။ ၆၂:၁၀:၁၅။ ၂ပေါ:၂:၂။ ယု:၁၀:၁၀။ ၁၁၂:၁၁။ ၁၁၁:၄:၁။ ၁၁၁:၆:၂၀။ ၁၂၅:
 ၁၅:၄၈:၄:၂၉။ ၁၂၆:၁၂:၂၇။ ၁၅:၁၉:၃၈။ လျ:၉:၄၉။ ၁၁၂:၄၄။ ၅:၅:၁၁။ လျ:၁:၆၅။ ၇:၁၆:
 ၆:၁၄:၆။ ၁၇:၇။ ၁၂:၂၄။ ၁၁၈:၁၅:၂၅။ ၈၀:၂:၁။

ရှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့သို့သွားမည်၊ ထိုမြို့သို့ရောက်ပြီးသည်
 ၂၂ နောက်၊^{၁၆} ရောမမြို့ကိုမြင်ရမည်ဟု^{၁၇} မိတ်ထဲ၌အကြံရှိသည်ဖြစ်၍၊-^{၁၈} မိမိ
 အားလုပ်ကျွေးသောသူနှစ်ယောက်၊ တိမောသေနှင့်^{၁၉} ရေတ္တုတို့ကိုမာကေ
 ဒေါနိပြည်သို့စေလွှတ်ပြီးမိမိသည်အာရှိပြည်၌ခဏနေသေး၏။

၂၃-၂၄^{၂၀} ထိုအခါတာသာတရားကြောင့်ရောက်သောအမှုကြီးဟူမူကား၊-ဒေ
 မေတရိအမည်ရှိသောပန်းတိမ်သမားတယောက်သည်အာတေမိနတ်သို့ဇိဇ်
 ငွေမိတ်မှန်ငယ်တို့ကိုလုပ်သဖြင့်၊ ပန်းတိမ်သမားတို့အား^{၂၁} စီးပွားများကို
 ၂၅ ပြုတတ်၏။- ထိုသူသည်ပန်းတိမ်သမားတို့နှင့် ထိုသို့သော အတတ်သမား
 များကိုစုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤအတတ်ကိုအဖို့ပြု၍ ငါတို့၌အကျိုး
 ၂၆ စီးပွားဖြစ်သည်ကိုသင်တို့သိကြ၏။- ယခုတွင်ထိုပေါလုက၊^{၂၂} လူထက်ဖြင့်
 လုပ်သမျှတို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဖေကမြို့မှစ၍ အာရှိပြည်တ
 ၂၇ ရှောက်လုံးကုန်မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်
 ၂၈ ကိုသင်တို့သည်မြင်လျက်ကြားလျက်ရှိကြ၏။- ထိုသို့လူများတို့သည်ငါတို့၏
 အတတ်ကိုကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သောနတ်သို့ဇိဇ် အာတေမိဇ်ဇ်တိမှန်
 တော်ကိုပမာဏမပြုသဖြင့်၊ အာရှိပြည်တရှောက်လုံးမှစ၍၊ ယောကီနိုင်ငံ
 ၂၉ သားတို့ ကိုးကွယ်သော ဘုန်းအသရေတော်သည် ပျက်စီးခြင်းသို့ရောက်
 ၃၀ မည်ကိုစိုးရိမ်စရာ အကြောင်းရှိပါသည်ဟုပြောဆို၏။- ထိုစကားကိုကြား
 ၃၁ လျှင်၊ ထိုသူတို့သည်ဒေါသအမျက်နှင့်ပြည့်သဖြင့်၊ ဖေကလူတို့၏ အာတေမိ
 ၃၂ သည် ကြီးမြတ်တော်မူ၏ဟုအော်ဟစ်ကြ၏။- တမြို့လုံးရုန်းရင်းခတ်မှုဖြစ်
 ၍၊ ပေါလုနှင့်အတူဒေသစာရိလှည့်လည်သောမာကေဒေါနိလူ^{၂၃} ဂါယုနှင့်
^{၂၄} အာရိတ္တာရုတို့ကိုဆွဲယူပြီးလျှင်၊ ပွဲခံရာ ဇရပ်ထဲသို့ ညီညွတ်စွာ တဟုန်
 ၃၅ တည်း ပြေးဝင်ကြ၏။- ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှါအလိုရှိလျှင် တ
 ၃၆ ပည့်တော်တို့သည် မြစ်တားကြ၏။- ပေါလု၏အဆွေဖြစ်သောအာရှိပွဲမင်း
 ၃၇ အချိုကလည်း၊ ပွဲခံရာ ဇရပ်ထဲသို့ ကိုယ်ကို မအပ်ပါနှင့်ဟု သူထံသို့စေ
 ၃၈ လွှတ်၍တောင်းပန်လေ၏။- စုဝေးသောလူတို့သည် ရုန်းရင်းခတ်မှုဖြစ်၍၊
 တယောက် တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့ စုဝေးရ
 ၃၉ သည်အကြောင်းကိုပင်မိမိတို့မသိကြ။

၄၀ ယုဒလူတို့သည်^{၂၅} အာလေဇန္ဒြီကို အခွင့်ပေး၍ သူတပါးတို့သည် လူစု
 ၄၁ ရှေ့သို့သွားစေသဖြင့်၊ သူသည်^{၂၆} လက်နှင့် အမှတ်ပေး၍၊ အပြစ်ဖြေရာစ

၁၆၁၀:၂၁။ ၂၃:၁၁။ ဧရာ၁၅:၂၅။ ၂၀၂၀:၂၂။ ၂၁၁၃:၅။ ၂၂ဧရာ၁၆:၂၃။ ၂တီ၂:၂၀။
 ၂၃၂ကော၁၁:၀။ ၂၄၁၆:၁၆:၁၉။ ၂၅အာ၁၁၅:၄။ ဖေရှာ၁၄၄:၁၀-၂၀။ ယော၁၀:၃။ ၂၆ဧရာ၁၆:
 ၂၃။ ၁ကော၁၁:၁၄။ ၂၇၂၀:၄။ ၂၇:၂။ ကော၁၄:၁၀။ ၆:၂၄။ ၂၀၁တီ၁:၂၀။ ၂တီ၂:၁၄။
 ၂၆၁:၁၇။

၃၄ ကားကိုလူများတို့အားပြောခြင်းငှါအလိုရှိ၏။- သူသည်ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဖေက်လူတို့၏အာတေမိသည် ကြီးမြတ်တော်မူ၏ဟု၊ နှစ်နာရီ
 ၃၅ ခန့်မျှသောက် လူအပေါင်းတို့သည် တသံတည်းနှင့်ဟစ်ကြ၏။- မြို့စာရေး သည်လူများကိုတိတ်စေပြီးလျှင်၊ ဖေက်လူတို့၊ ဖေက်မြို့သည်ဇုသဘုရားထံ မှကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသော ဘုရားကျွန်ဖြစ်သည်ကိုမသိသော သူတစ်စုံတယောက်ရှိသ
 ၃၆ သော။- ဤအရာများတို့သည် ညင်းရုံဖွယ် မရှိသည်ဖြစ်၏။ သင်တို့သည်
 ၃၇ တိတ်ဆိတ်စွာနေသင့်ကြ၏။- သတိနှင့်မဆင်ခြင်ဘဲအတယ်အမှုကိုမျှ မပြု သင့်ကြ။ ဗိတ်မှန်တော်ကိုလူယူဖျက်ဆီးခြင်းမရှိ၊ သင်တို့၏ဘုရားကိုမကဲ့ခဲ့
 ၃၈ သောဤလူတို့ကိုသင်တို့သည်ဆောင်ယူခဲ့ကြပြီးတကား။- ဒေမေတရိမှစ၍ သူနှင့်အတူရှိသောပန်းတိမ်သမားတို့သည် တစ်စုံတယောက်သောသူ၌အမှု ရှိလျှင်ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်းရှိ၏။ အမှုသည်ချင်းတရားတွေ့ကြစေ။-
 ၃၉ သို့မဟုတ်၊ သင်တို့သည် အခြားအမှုကို အစီရင်ခံလိုလျှင်၊ တရားသောအ
 ၄၀ စည်းအဝေး၌စီရင်ရလိမ့်မည်။- ယနေ့ရုန်းရင်းခတ်ခြင်းကိုပြုသောကြောင့် အမှု ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသော
 ၄၁ စည်းဝေးခြင်းအကြောင်းကို ပြောစရာ တစ်စုံတစ်ခုမျှ မရှိဟု၊- ဆိုပြီးလျှင်အ စည်းအဝေးကိုဖျက်လေ၏။

၂၀

ရုန်းရင်းခတ်အမှုပြီးလျှင်၊ ပေါလုသည်ဖေက်မြို့မှထွက်၍၊ မာကေဒေါနိုပြည်၊ အခါယပြည်သို့ရောက်လျှင်၊ ရှုရိပြည်သို့သွားလို၍မာကေဒေါနိုပြည်ထမ်း ဖြင့်ပြန်ရှောက်လျက်၊ တရားမြို့သို့ရောက်သည်၊ ဥတုခုကိုလျှော့ကျသေရာ မှထစေသည်။ ၁-၁၂။ အသာ၊ မြို့မှာသင်္ဘောစီး၍ မိလက်မြို့သို့ ရောက်လျှင်၊ ဖေက်မြို့မှ သင်းအုပ်များကိုခေါ်၍သတိပေးတရားဟောသည်၊ နောက်သူ တို့နှင့်ခွာ၍သင်္ဘောကိုစီးပြန်သည်။ ၁၃-၃၀။

၁ ထိုရုန်းရင်းခတ်သောအမှုညိမ်းသောအခါ၊ ပေါလုသည်တပည့်တော်တို့
 ၂ ကိုခေါ်၍ရှုတ်ဆက်ပြီးမှ၊^၁ မာကေဒေါနိုပြည်သို့သွားလေ၏။- ထိုအရပ်များ ကိုရှောက်သွား၍တပည့်တော်တို့ကိုစကားများနှင့်ဆုမွန်ပြီးမှဟေလသပြည်
 ၃ သို့ရောက်လာ၏။- သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့သွား မည် ပြုသော်၊^၂ ယုဒလူတို့သည်မကောင်းသောအကြံကို ကြံသောကြောင့်၊
 ၄ မာကေဒေါနိုပြည်ထမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။- ပေါလုနှင့်အတူ

^၁၁ကော၊၁၆:၅။ ^၂၁ဝ:၁၃။ ^၂၉:၂၃။ ^၂၃:၁၂။ ^၂၅:၂။ ^၂၁ကော၊၁၁:၂၆။

အာဂ္ဂိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိမြို့သားဖြစ်သော ပုရုဇ်သား
 သောပတရ၊ သက်သာသောနိတ်မြို့သား၊ အာရိတ္တာရုနှင့်သေကုန္တ၊ ဒေရဗေ
 မြို့သား ဂါယု၊ လုတ္တရ မြို့သား တိမောသေ၊ အာဂ္ဂိ ပြည်သား တုခိတ်နှင့်
 ၅ တရောဒိမ်တည်း။- ဤသူတို့သည် ငါတို့အရင်သွား၍ တရော မြို့၌ ငွေလှက်
 ၆ နေကြ၏။- အဇမပွဲနေ့ရက်လွန်ပြီးမှ၊ ငါတို့သည် ဖိလိဒ္ဒိမြို့မှသင်္ဘောနှင့်လွှင့်
 ၇ ခုနှစ်ရက်တွင် ပဋ္ဌမနေ့ရက်၌ မုန့်ကိုဖွဲခြင်းငှါ စည်းဝေးကြသောအ
 ၈ ခါ၊ ပေါလုသည် နက်ဖန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင်ထိုင်အောင်
 ၉ ဟောပြောလျက်နေသေ၏။- စည်းဝေးရာ အထက်ခန်း၌ မီးခွက်များရှိ၏။-
 ၁၀ ဥတုရအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက်နားမှာ ထိုင်၍
 ၁၁ အိပ်ပျော်ကျူးလွန်လျက်နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်
 ၁၂ တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျှော့
 ၁၃ ကျ၍ သေသည်ကို သူတို့သည် မျိုကြွကြွ၏။- ပေါလုသည် လည်းအောက်သို့
 ၁၄ ဆင်း၍ သူ၏ အပေါ်သို့ ကိုယ်ကို လှဲလျက် ဖက်ရမ်းပြီးမှ၊ အုတ်အုတ်သဲ
 ၁၅ သဲမပြုကြနှင့်၊ သူသည် အသက်ရှိ၏ဟု ဆို၍ တက်ပြန်လေ၏။- မုန့်ကိုဖွဲ၍
 ၁၆ စားကြသည်နှင့် မိုဗ်းလင်းသည် တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှ
 ၁၇ ထွက်သွား၏။- အသက်ရှင်လျက်ရှိသော ထိုလုလင်ကို ဆောင်ယူခဲ့၍ အလွန်
 သက်သာခြင်းရှိကြ၏။
 ၁၈ ငါတို့သည် ပေါလုအရင်သင်္ဘောသို့ သွား၍၊ အဿုမြို့၌ သူကိုခံယူမည်
 အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည် ထိုမြို့သို့ ကုန်းကြောင်းသွားမည်
 ၁၉ အကြံရှိ၍ ထိုသို့စီရင်လေ၏။- အဿုမြို့၌ သူသည် ငါတို့နှင့် တွေ့မိလျှင်၊ သူ
 ၂၀ ကို ခံယူ၍ မိတုလင်မြို့သို့ သွားကြ၏။- ထိုမြို့မှ လွှင့်ပြန်လျှင်၊ နက်ဖန်နေ့၌ မိအု
 ကျန်းနားမှာ ရှောက်သွား၍ နောက်တနေ့၌ သာမုကျန်းသို့ ရောက်သဖြင့်၊ တ
 ရောဂုလိအဋ္ဌစွန်း၌ နေကြ၏။ နောက်တနေ့၌ လည်း မိလက်မြို့သို့ ရောက်ကြ
 ၂၁ ၏။- ပေါလုသည် ပင်တေကုတ္တေပွဲနေ့ မလွန်မှီ ယေရုရှလင်မြို့သို့ ရောက်
 နှိုင်းလျှင် ရောက်ခြင်းငှါ ကြိုးစားသည် ဖြစ်၍၊ အာဂ္ဂိပြည်၌ တာရှည်စွာမနေ
 လိုသဖြင့် ဖေက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်းလျက် ရှိနှင့်
 သတည်း။
 ၂၂ မိလက်မြို့သို့ ရောက်မှ ပေါလုသည် ဖေက်မြို့သို့ စေလွှတ်၍ သင်းအုပ်များ

၂၁၉:၂၉။ ၂၄:၂။ ကော၊၄:၁၀။ ၄၁၉:၂၉။ ၅၁၆:၁။ ၆၁၆:၂၁။ ကော၊၄:၇။ ၂၀၈:၁၂။
 ထိ၊၃:၁၂။ ၂၂၁:၂၉။ ၂၀၈:၂၀။ ၇၅၁:၂:၁၄၊၁၅။ ၂၃:၁၅။ ၆၁၆:၈။ ၂၀၈:၂:၁၂။ ၂၀၈:၄:
 ၁၃။ ၁၁၀:၁၆:၂။ ၅၂၁:၁၀။ ၁၁၂:၄၊၄၆။ ၁၀၈:၁၆:၁၁:၂၀။ ၁၂၁:၁၃။ ၁၂၃:၅၊
 ၁၇:၂၁။ ၄၅:၄:၃၄။ ၅၅:၂၄။ ၁၂၁:၁။ ၁၀၈:၁၆:၈။ ၆၁၈:၂၁။ ၁၉:၂၁။ ၂၁:၄၊၁၂။

၁၈ ကိုခေါ်လေ၏။-သူတို့သည်ရောက်ကြသောအခါ၊ပေါလုက၊^{၁၈} ငါသည်အာ
 ၁၉ ဂြိုဟ်ပြည်သို့ရောက်သောနေ့မှစ၍ ယခုတိုင်အောင်၊သင်တို့ရွှေမှာအဘယ်သို့
 ၂၀ ကျင့်နေသည်ကို သင်တို့သိကြ၏။- အလွန် နှိမ့်ချသော စိတ်ရှိလျက်၊ မျက်
 ၂၁ ရည်ကျလျက်၊^{၁၉} ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်
 ၂၂ ရှက်ခြင်းကို ခံလျက်၊ သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည် အ
 ၂၃ ကြောင်းအရာကိုသင်တို့သိကြ၏။-^{၂၀} သင်တို့အကျိုး ပြုစုရာ တစ်စုံတစ်ခုကိုမျှ
 ၂၄ ငါမထိမိမဂ္ဂက်။ လူစုဝေးရာ၌၎င်း၊ အိမ်များ၌၎င်း၊ သင်တို့အားဟောပြော၍
 ၂၅ ဆုမ္မဋ္ဌဩဝါဒပေးသဖြင့်၊-ဘုရားသခင်ရှေ့တော်၌^{၂၁} နောင်တရခြင်းတရားကို
 ၂၆ ၎င်း၊ ငါတို့သခင် ယေရှုခရစ်ကိုယုံကြည်ခြင်းတရားကို၎င်း၊^{၂၂} ယုဒလူ၊ဟေ
 ၂၇ ထသလူတို့အားသက်သေခံသည်အကြောင်းအရာကိုသင်တို့သိကြ၏။
 ၂၈ ယခုမှာ^{၂၃} ငါသည်ပညာတော်အားဖြင့်ချည်နှောင်ခြင်းကိုခံ၍၊ ယေရှုရှု
 ၂၉ ထင်မြို့သို့ သွားရ၏။ ထိုမြို့၌ အဘယ်အမှု ရောက် မည်ကိုမသိ။- သို့သော်
 ၃၀ လည်းချည်နှောင်ခြင်း၊ ညည်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငကို ဆိုင်းလင့်
 ၃၁ သည်ဟု^{၂၄} သန့်ရှင်းသောပညာတော်သည် ခပ်သိမ်းသောမြို့တို့၌ ငအား
 ၃၂ သက်သေခံတော်မူ၏။- သို့ရာတွင် ဘုရားသခင်၏ ကျေးဇူး တော်နှင့် ရှည်
 ၃၃ သောဇဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊^{၂၅} သခင်ယေရှု၏လက်မှတ်
 ၃၄ ခံခဲ့ပြီးသော စမ္မဆရာအမှုတည်းဟူသော^{၂၅} ငါဆောင်ရွက် ရသော အမှုကို
 ၃၅ ^{၂၆} ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း၊^{၂၆} ထိုညည်းဆဲခြင်း အမှုတစ်
 ၃၆ တခုကိုမျှငါသည်ပမာဏမပြု။ ကိုယ်အသက်ကိုလည်း နှစ်မြောခြင်းမရှိ။-
 ၃၇ ယခုမူကား၊^{၂၇} ငါလှည့် လည်၍ ဘုရား သခင်၏ နိုင်ငံတော် အကြောင်းကို
 ၃၈ ဟောပြောရာ သင်တို့ရှိသမျှသည် နောက်တဖန် ငမျက်နှာကိုမမြင်ရကြဟု
 ၃၉ ငါသိ၏။-ထိုကြောင့်^{၂၈} လူအပေါင်းတို့၏ အသွေးနှင့် ငါကင်းလွတ်သည်ဟု
 ၄၀ ယနေ့၌သင်တို့အားငါသက်သေခံ၏။-^{၂၉} ဘုရားသခင်၏အလိုတော်ကိုသင်
 ၄၁ တို့အား အကုန်အစင် ဟောပြောပြသခြင်း အမှုကို^{၃၀} ငါသည်မထွေမရှောင်
 ၄၂ တဲပြုခဲ့ပြီ။
 ၄၃ ထိုကြောင့်သင်တို့သည်^{၃၁} ကိုယ်ကိုသတ်နှင့် ကြည့်ရှုကြလေစွ။ ဘုရားသ
 ၄၄ ခင်သည်^{၃၂} မိမိအသွေးနှင့်^{၃၃} ဝယ်တော်မူသောအသင်းတော်ကိုလုပ်ကျွေး
 ၄၅ စေခြင်းငှါ သန့်ရှင်းသောပညာတော်သည် သင်တို့ကို^{၃၄} အအုပ်အချုပ်ခန့်

၁၈ ၁၀၃:၁၉။ ၁၉:၁၁၁၀။ ၁၉:၁၆၂၇။ ၂၀:၂၃၈။ ၂၀:၁၅၅။ ၂၀:၁၅၅။ ၂၀:၁၅၅။ ၂၀:၁၅၅။
 ၂၁။ ၂၂:၁၄၅။ ၂၃:၁၅၅။ ၂၄:၁၅၅။ ၂၅:၁၅၅။ ၂၆:၁၅၅။ ၂၇:၁၅၅။ ၂၈:၁၅၅။ ၂၉:၁၅၅။ ၃၀:၁၅၅။
 ၃၁:၁၅၅။ ၃၂:၁၅၅။ ၃၃:၁၅၅။ ၃၄:၁၅၅။ ၃၅:၁၅၅။ ၃၆:၁၅၅။ ၃၇:၁၅၅။ ၃၈:၁၅၅။ ၃၉:၁၅၅။ ၄၀:၁၅၅။

၁ ထိုသူများနှင့် ငါတို့သည် ခွာသွား၏။ သင်္ဘောလွှင့်မှ ကောသ ကျွန်းသို့
 တည့်တည့်သွားသဖြင့်၊ နတ်ဖန်နေ့၌ ရောဂုကျွန်းသို့၎င်း၊ ထိုကျွန်းမှပါတရမြို့
 ၂ သို့၎င်း ရောက်ကြ၏။- ဖိနိတ် ပြည်သို့ ကူးသော သင်္ဘောကို တွေ့လျှင်၊ ထို
 ၃ သင်္ဘောကိုစီး၍လွှင့်ပြန်၏။- ကုပရကျွန်းကိုမြင်လျှင်လင်္ကာဘက်၌ရှောက်
 သွားသဖြင့်၊ ရှုရိပြည်သို့ကူး၍တုရမြို့၌ဆိုက်ဝေ၏။ ထိုမြို့မှာသင်္ဘော၌ပါ
 ၄ သောဝန်ကိုချရ၏။- တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနှစ်ရက်နေကြ၏။
 ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည်အကြောင်း၊ ထိုတပည့်တော်
 ၅ တို့သည် ဝိညည်းတော်အားဖြင့်ပြောကြ၏။- ခုနှစ်ရက်စေ့သော အခါတပည့်
 တော်အပေါင်းတို့သည် သားမယားနှင့် တကွ မြို့ပြင်သို့ ငါတို့ကို ခို့လိုက်ကြ၍
 ၆ ငါတို့သည် ထွက်သွားပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ခူးထောက်လျက် ဆု
 တောင်းကြ၏။- အခွင်းခွင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့ တက်
 ၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။
 ၇ တုရမြို့မှပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့်လွတ်ကြ၏။
 ၈ ပတောလင်မြို့၌ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တရက်နေပြီးမှ၊- နတ်ဖန်နေ့၌
 ထွက်သွားပြန်၍၊ ကဲသရိမြို့သို့ရောက်လျှင်၊ ဆရာခုနှစ်ပါးအဝင်၊ သာသ
 ၉ နာပြုဆရာဖိလိပ္ပု၏အိမ်သို့ဝင်၍နေကြ၏။- ထိုသူ၌ ပရောဖက်ပြုသောသွီး
 ၁၀ ကညာလေးယောက်ရှိ၏။- ထိုအိမ်၌ တာရှည်စွာ နေကြပြီးမှ အာဂဗု အ
 ၁၁ မည်ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ၍၊- ငါတို့ရှိရာသို့ဝင်
 သဖြင့်၊ ပေါလု၏ခါးပန်းကိုယူ၍ မိမိခြေလက်ကို ချည်နှောင်ပြီးလျှင်၊ ဤခါး
 ပန်းရှင်ကိုယုဒလူတို့သည် ယေရုရှလင်မြို့၌ချည်နှောင်၍၊ တပါးအမျိုးသား
 တို့ထက် သို့အပီအို ကြလိမ့်မည်ဟု၊ သန်ရှင်သောဝိညည်းတော် မိန့်တော်မူ
 ၁၂ သည်ဟုဆို၏။- ထိုစကားကိုကြားလျှင်၊ ငါတို့နှင့် ထိုအရပ်၌ရှိသောသူတို့
 ၁၃ က၊ ယေရုရှလင်မြို့သို့ မသွားပါနှင့်ဟု ပေါလုကို တောင်းပန်ကြ၏။- ပေါလု
 ကလည်း၊ အဘယ်ကြောင့် ပိုကျွေးလျက် ငမိတ်နှစ်လုံးကို ကြေကွဲစေလျက်
 ပြုကြသနည်း။ သခင်ယေရှု၏နာမတော်ကြောင့် ယေရုရှလင်မြို့၌ချည်နှောင်
 ၁၄ ခြင်းမက၊ အသေသတ်ခြင်းကိုပင်ခံခြင်းငှါ ငါအသင့်ရှိသည်ဟုဆို၏။- ထို
 သို့သွေးဆောင်ခြင်းသို့မလိုက်သော အခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊
 ၁၅ သခင်ဘုရားအလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟုဆိုကြ၏။
 ၁၆ ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ဖျင်ဆင်၍၊ ယေရုရှလင်
 မြို့သို့သွားကြ၏။- ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူ

၁၁၂။ ၂၀:၂၃။ ၂၂၀:၃၆။ ၂ယော:၁:၁၁။ ၄၆:၅။ ၈:၂၆:၄၀။ ၁၁၄:၁၂။ ၂တီ:၄:၅။ ၆၃:၁၅။
 ယောလ:၂:၂၈။ ၂၁၁:၂၈။ ၇၃:၂၃။ ၆၂၀:၂၄။ ၁၁၆:၁၀။ ၂၆:၄၂။ လျ:၁၁:၂။ ၂၂:၄၂။

ပူဇော်သကာ ပြုရသောအချိန်တည်း ဟူသောစင်ကြယ်ခြင်းကို ပြုရသော
 ၂၇ နေ့ရက်စေ့မည်အချိန်ကိုကြားပြောလေ၏။- ထိုခုနှစ်ရက်စေ့လှသောအခါ၊
 အာဂြိုပြည်မှ ထာသော^{၁၆}ယုဒ လူတို့သည် ဗိတ်မှန် တော်၌ ပေါလုကိုမြင်
 လျှင်၊ စုဝေးသောလူအပေါင်းတို့ကို တိုက်တွန်းနှိုးဆော်၍၊ ဣသရေလလူ
 ၂၈ တို့၊ ကူမကြပါ။- ဤသူကား၊ ငါတို့အမျိုးနှင့်ပညတ်တရားကို၎င်း၊ ဤအရပ်
 ဌာနကို၎င်း၊ ခပ်သိမ်းသောအရပ်တို့၌ ဆန့်ကျင်ဘက်ပြု၍၊ လူအပေါင်းတို့
 အားဆုမ္မဋ္ဌဝါဒပေးသောသူဖြစ်ပါ၏။ထိုမျှမက၊ ဟေလသလူတို့ကိုဗိတ်မှန်
 တော်ထဲသို့သွင်း၍၊ ဤသန့်ရှင်းရာဌာနတော်ကိုညစ်ညူး စေပြီးတကားဟု
 ၂၉ ဟစ်ကြော်၍၊ ပေါလုကို^{၂၀}ဖမ်းဆီးကြ၏။- အထက်ကမြို့ထဲ၌ ပေါလုနှင့်အ
 တူ^{၂၁}တရောဗိမ် အမည်ရှိသော ဇဖက်မြို့သား တယောက်ကို မြင်ကြသည်
 ဖြစ်၍၊ ထိုသူကိုပေါလုသည်ဗိတ်မှန်တော်ထဲသို့သွင်းသည်ဟု ထင်မှတ်ကြ
 ၃၀ ၏။-^{၂၂}တမြို့လုံးရုန်းရင်းခတ်မျှဖြစ်လျှင်၊ လူများတို့သည်ပြေးလာ၍ စုဝေး
 ကြလျက်၊ ပေါလုကိုကိုင်းယူ၍ဗိတ်မှန်တော်ပြင်သို့ဆွဲငင်ပြီးမှတခဏချင်းကံ
 ခါးများတို့ကိုပိတ်ထားကြ၏။
 ၃၁ ပေါလုကိုသတ်မည်ဟုအားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့တမြို့လုံး
 မညိမ်မသက်ရုန်းရင်းခတ်မျှဖြစ်သည်ဟုလူတထောင်ကိုအုပ်ချုပ်သောစစ်
 ၃၂ သူကြီးသည်သိတင်းကြားလျှင်၊-^{၂၃}စစ်သူရဲများနှင့်တပ်မူးတို့ကိုအလျှင်အ
 မြန်ခေါ်၍၊ ထိုသူတို့ရှိရာသို့ဆင်းပြေး၏။ ထိုသူတို့သည်စစ်သူကြီးနှင့်စစ်သူ
 ၃၃ ရဲတို့ကိုမြင်လျှင်၊ ပေါလုကိုမရိုက်ဘဲနေကြ၏။- ထိုအခါစစ်သူကြီးသည်အနီး
 သို့ရောက်၍ပေါလုကိုကိုင်းယူပြီးလျှင်၊-^{၂၄}သံကြီးနှစ်စင်းနှင့်ချည်ချေဟုစီရင်
 ၍၊ ဤသူသည်အဘယ်သူနည်း၊ အဘယ် အမှုကို ပြုမိသနည်းဟုမေးစစ်လေ
 ၃၄ ၏။- လူအစုအဝေးထဲ၌အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသေ့
 ကြောင့်၊ စစ်သူကြီးသည် အမှန်ကို မသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့
 ၃၅ ဆောင်သွား စေခြင်းငှါ စီရင်ပြန် လေ၏။- လူများ တို့သည် ပြင်းထန် သေ့
 ကြောင့်၊ လှေကားပေါ်သို့ရောက်သောအခါ၊ စစ်သူရဲတို့သည် ပေါလုကိုမှီ
 ၃၆ ပွေ့၍ဆောင်ရကြ၏။-^{၂၅}သူကိုထုတ်လေ့ဟုလူများအပေါင်းတို့သည်ဟစ်
 ကြော်လျက်လိုက်ကြ၏။
 ၃၇ ပေါလုသည်ရဲတိုက်ထဲသို့ဝင်လှသောအခါ၊ အကျွန်ုပ်သည်ကိုယ်တော်
 နှင့် စကားပြောရပါမည်လောဟု စစ်သူကြီးအားမေးလျှင်၊ စစ်သူကြီးက၊
 ၃၈ သင်သည်ဟေလသစကားကိုပြောတတ်သလော။-^{၂၆}သင်သည်အထက်က

၁၆၂၄:၁၈။ ၂၀၂၆:၂၁။ ၂၁၂၀:၄။ ၂၂၂၆:၂၁။ ၂၃၂၃:၂၇။ ၂၄:၇။ ၂၄၁၁။ ၂၀:၂၃။ ၂၅၂၂:
 ၂၂။ လျှာ၃:၁၈။ ယော၁၃:၁၅။ ၂၆၅:၃၆။

ပုန်ကန်၍၊ ထားမြဲ လေးထောင်တို့ကို တောသို့ခေါ် သွားသော အရတ္တုလူ
 ၃၉ ဖြစ်သည် မဟုတ်လောဟု မေး၏။- ပေါလုကလည်း၊^၁ အကျွန်ုပ်သည်ကိ
 လိကိပြည်တာရှုမြို့၌ မွေးဖွားသော ယုဒလူဖြစ်ပါ၏။ အကျွန်ုပ်နေသောမြို့
 ကား၊သာမညမြို့မဟုတ်။ ဤသူတို့အားအကျွန်ုပ်ပြောရသောအ ခွင့်ကိုပေး
 ၄၀ ပါ။အကျွန်ုပ်ပန်ကြားပါသည်ဟုဆို၏။- စစ်သူကြီးသည်အခွင့်ပေးသဖြင့်၊
 ပေါလုသည်လျှောက်ပေါ်မှာရပ်၍ထိုလူတို့အား^၂ မိမိထက်နှင့်အမှတ်ပေး
 လေ၏။ သူတို့သည်အလွန်တိတ်ဆိတ်စွာနေကြသောအခါ၊ဟေမြီတာသာ
 အားဖြင့်မြှောက်ဆိုလျက်။

၂၂

ပေါလုသည်ရဲတိုက်လျှောက်ပေါ်ကစုဝေးသောသူများကိုဟောသောအခွင့်ရှိ
 လျှင်၊ မိမိသည် တပည့်တော် အဖြစ်သို့ အဘယ်သို့ ရောက်၍ တပါးအမျိုး
 သားတို့အားဟောပြောသောအခွင့်ရသည်ကိုဖော်ပြသည်။၁-၂၀။တပါးအ
 မျိုးသားဟူသော စကားဆိုမိသော်၊ သူတို့သည်ချက်ချင်းရုန်းရင်းခတ် ဖြစ်
 ပြန်သဖြင့်၊ တပ်မှူးသည်ရဲတိုက်ထဲသို့ သူကို သွင်းစေပြီးမှ ချည်စေသည်ရှိ
 သော်၊ပေါလုသည်ရောမလူဖြစ်သည်ဟုသိ၍မချည်ဘဲ၊ နက်ဖန်နေ၌လွတ်
 တော်၍နှစ်နှစ်ခံဘို့ချုပ်၍ထားသည်။၂၂-၃၀။

၁ ညီအစ်ကိုအဖတို့၊ အကျွန်ုပ်သည်ကိုယ်အပြစ်ဖြေရာစကားကို သင်တို့
 ၂ ရှေ့မှာယခုပြောစည်တွင်နားထောင်ကြပါဟုဆိုလေသော်၊- ဟေမြီတာသာ
 အားဖြင့်ပြောသည်ကို ထိုသူတို့သည်ကြားလျှင်၊ သာ၍အလွန်တိတ်ဆိတ်
 စွာနေကြ၏။

၃ ပေါလုကလည်း၊^၁ အကျွန်ုပ်သည် ကိလိကိ ပြည်တာရှုမြို့၌ မွေးဖွားသော
 ယုဒ လူဖြစ်ပါ၏။ ဤမြို့မှာလည်း၊^၂ ဂါမလျောလ အမည်ရှိသော ဆရာ၏^၃ ခြေ
 ရင်း၌ ကျွေးမွေးခြင်းကိုခံ၍^၄ မိမိစည်ဖဆက်ကျင့်သော တရားကို သေချာစွာ
 သိနားလည်ခြင်းငှါနည်းဥပဒေသကိုခံပါပြီ။သင်တို့ရှိသမျှသည်ယနေ့တိုင်
 ၄ အောင်၊ ဘုရားသခင်ဘက်၌မိတ် အားကြီးသည်နည်းတူ၊^၅ အကျွန်ုပ်လည်း
 ၅ မိတ်အားကြီး သဖြင့်၊- ယောက်ျား မိစ္ဆာတို့ကို ချည်နှောင်၍ ထောင် ထဲမှာ
 လျှောင်ထားလျက် အသေသတ်ခြင်းသို့တိုင်အောင်၊ ထိုတာသာကိုညှည်းဆဲ
 ၆ ပါပြီ။- ထိုကဲ့သို့ပင်ယဇ်ပရောဟိတ်မင်းမှစ၍ လူအကြီးအကဲအပေါင်းတို့
 ၇ သည် အကျွန်ုပ်ဘက်၌ သက်သေဖြစ် ကြပါ၏။^၈ သူတို့ ထံမှလည်း အကျွန်ုပ်

^၁၇၉:၁၁။ ^၂၂၂:၃။ ^၃၁၁:၁၇။ ^၄၁၇:၂။ ^၅၂၁:၃၉။ ^၆၂ကော:၁၁:၂၂။ ^၇ဖိ:၃:၅။ ^၈၅:၃၄။ ^၉တရား: ၃၃:၃။ ^{၁၀}၂၆:၅။ ^{၁၁}၂၁:၂၀။^{၁၂}ကော:၁၁:၁၄။ ^{၁၃}၇၉:၂။ ^{၁၄}၂၆:၁၂၊၁၃။

သည်ညီအစ်ကိုတို့ထံသို့မှာစာကိုခံပြီးမှ၊ ဒမာသက်မြို့၌ ရှိသောထိုတာသာ
ဝင်သူတို့ကို ဒါဏ်ခံ စေခြင်းငှါ ချည်နှောင်၍၊ ယေရုရှလင်မြို့သို့ ပို့မည်ဟု
ဒမာသက်မြို့သို့အကျွန်ုပ်သွားပါ၏။

- ၆ လမ်း၌သွား၍ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်
တွင်ကောင်းကင်ထဲက ကြီးသောအလင်းသည်အကျွန်ုပ်ပတ်လည်၌ရုပ်ခနဲ
၇ ထွန်းတောက်ပါ၏။- အကျွန်ုပ်သည်မြေပေါ်မှာထဲ၍နေစည်၊ ရှောလု၊ ရှော
၈ လု၊ အတယ်ကြောင့် ငကိုဗျည်း ဆဲသနည်းဟု အကျွန်ုပ်အား ပြောသောစ
၉ ကားသံကို ကြားလျှင်၊- သခင်၊ ကိုယ်တော်သည် အတယ် သူနည်းဟု အ
၁၀ ကျွန်ုပ်ပြန်၍ မေးလျှောက်သော်၊ ငါကား သင် ဗျည်းဆဲသော နာဇရက်မြို့
၁၁ သားယေရှုဖြစ်သတည်းဟုမိန့်တော်မူ၏။- အကျွန်ုပ်နှင့် ပါသောသူတို့သည်
ထိုအလင်းကိုမြင်၍ကြောက်ရွံ့ခြင်းသို့ ရောက်သော်လည်း၊ အကျွန်ုပ်အား
၁၂ ပြောသောသူ၏စကားသံကို မကြားမသိရကြ။- ထိုအခါအကျွန်ုပ်ကလည်း
သခင်၊ အကျွန်ုပ်သည်အတယ်သို့ပြုရပါမည်နည်းဟု လျှောက်လျှင်၊ သခင်
၁၃ ဘုရားက၊ ထလေ့၊ ဒမာသက်မြို့သို့သွားလေ့၊ သင်ဆောင်ရွက်စရာအို့ခန့်
၁၄ စီမံသမျှတို့ကို ထိုမြို့၌ ပြောလိမ့်မည်ဟု မိန့်တော်မူ၏။- ထိုအလင်း၏ရောင်
ခြည် အရှိန်အားဖြင့်၊ အကျွန်ုပ်သည် မျက်စိကန်းသောကြောင့် အကျွန်ုပ်
၁၅ နှင့်ပါသောသူတို့၏လက်ဆွဲခြင်းကိုခံရ၍ဒမာသက် မြို့သို့ ရောက်ပါ၏။
- ၁၆ ထိုအခါပညတ်တရားနှင့်အညီဘုရားဝတ်၌ မွေ့လျော်သောသူဖြစ်၍၊ ထို
မြို့မှာနေသောယုဒလူအပေါင်းတို့တွင် အသရေ ရှိသောသူ^{၁၀} အာနနိသည်-
၁၇ အကျွန်ုပ်ဆီသို့လာ၍ အနား၌ရပ်လျက်၊ ညီရှောလု၊ တဖန် မျက်စိမြင်ခြင်း
သို့ရောက်လေ့ဟုဆို၏။ ထိုခဏ၌ အကျွန်ုပ် သည် သူကို ကြည့်ရှု၍ မြင်ရ
၁၈ ၏။- သူကလည်း၊^{၁၁} သင်သည် မြင်လေသမျှ၊ ကြား လေ သမျှ တို့ကို လူအ
ပေါင်းတို့အားပြော၍ သခင်ဘုရား၏^{၁၂} သက်သေခံ ဖြစ်ရမည်အကြောင်း၊-
၁၉ သင်သည်ဘုရားသခင်၏အလိုတော်ကိုသိစေခြင်းငှါ၎င်း၊^{၁၃} ဖြောင့်မတ်တော်
မူသောသူကို^{၁၄} မြင်၍ နှုတ်တော်ထွက်ကိုကြားစေခြင်းငှါ၎င်း၊ ငါတို့ဘိုးဘေး
၂၀ များ၏ဘုရားသခင်သည်သင့်ကိုခန့်ထားတော်မူ၏။- ယခုလည်း သင်သည်
အတယ်ကြောင့်ဆိုင်းလင့်၍နေသနည်း။ ထလေ့၊^{၁၅} သခင်ဘုရားကို ပဌနာ
ပြုလျက်နှစ်ခြင်းကို ခံ၍၊^{၁၆} သင်၏ အပြစ်များကို ဆေးကြောလေ့ဟု ဆို
ပါ၏။
- ၂၁ ထိုနောက်မှအကျွန်ုပ်သည်ယေရုရှလင်မြို့သို့ပြန်၍၊ မိတ်မှန်တော်၌ဆု

၁၀ ဇး၇။ ၁၁ ၁၀:၇။ ၁၂ ၁၀:၂၂။ ၁၃ ဇး၁၅။ ၁၄ ဇး၂၀။ ၁၅ ဇး၁၆-၁၈။ ၁၆ ၂၃:၁၁။ ၁၇ ၃:၁၄။ ၇:၅၂။
၁၈ ၁၄:၁၀။ ၁၉ ၁၀:၁၅။ ၂၀ ဇး၁၄။ ၂၁ ၁၀:၁၄။ ၂၂ ဇး၁၈။ ၂၃ ၁၀:၂၂။ ၂၄ ဇး၂၆။ ၂၅ ၁၀:၂၂။

၃၀ နက်ဖန်နေ့တွင်အဘယ်အပြစ်ကို ယုဒလူတို့သည်ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည်အမှန် သိလိုသောခွင့်ကြောင့်၊ ပေါလု၌ချည်နှောင်သောသံကြီးကိုရွတ်၍၊ ယဇ်ပရောဟိတ်အကြီးတို့နှင့်လွတ်အရာရှိ အပေါင်းတို့ကို စည်းဝေးစေခြင်းငှါစီရင်ပြီးလျှင်၊ ပေါလုကိုခေါ်၍ သူတို့ရွှေ့၌ထားလေ၏။

၂၃

လွတ်တော်၍ပေါလုသည် မိမိအယူကိုဖော်ပြလျှင်၊ ဖာရိရှဲနှင့် ဇဒ္ဒါကဲတို့သည် အချင်းချင်းကွဲပြားခြင်းခုံကြသည်ဖြစ်၍၊ တပ်မှူးသည် သူကိုတဖန်ယူသွား၍ ခဲတိုက်ထဲသို့သွင်းစေသည်။ ၁-၁၀။ ညအချိန်တွင် သခင်ဘုရားသည် ဗျာဒိတ်ပေးတော်မူသည်။ ၁၁။ နက်ဖန်နေ့၌ ယုဒလူတို့သည် ပေါလုကိုသတ်တို့သင်းဖွဲ့သော်၊ တပ်မှူးသည် စာရေး၍ သူကိုစစ်သူရဲအစောင့်အထိန်းနှင့် တကွ၊ ကဲသာရိမြို့ဗေလဇ်မင်းထံသို့ပို့စေသည်။ ၁၂-၂၅။

၁ ပေါလုသည် လွတ်အရာရှိတို့ကို ဧ့ဇေ့ ကြည့်ရှု၍၊ ညီအစ်ကိုတို့၊^၁ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ ကိုယ်စိတ်နှစ်လုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော်၊- ယဇ်ပရောဟိတ်မင်းအာနနိက၊^၂ သူ၏နှုတ်ကိုရိုက်လေဘုရားအနား၃ ခွဲရပ်နေသော သူတို့အား အမိန့်ရှိ၏။- ထိုအခါ ပေါလုက၊ အဖြူသုတ်သော အုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှါ ထိုင်နေလျက်ပင်၊^၃ သူကိုရိုက်လေဘုရား မတရား၄ သဖြင့် စီရင်ရမည်လောဟုဆို၏။- အနားခွဲရပ်နေသော သူတို့ကလည်း၊ သင်၅ သည် ဘုရားသခင်၏ ယဇ်ပရောဟိတ်မင်းကို ဆဲသလောဟု မေးလျှင်၊- ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပရောဟိတ်မင်း ဖြစ်သည်ကို အကျွန်ုပ်မသိ၊^၄ သင်၏အမျိုးကို အုပ်စိုးသောမင်းကို သင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ၌ လာသည်ဟုဆို၏။

၆ ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒါကဲ ဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲ ဖြစ်ကြသည်ကို ပေါလု သိမြင်လျှင်၊ ညီအစ်ကိုတို့၊^၅ အကျွန်ုပ်သည် ဖာရိရှဲ ဖြစ်၏။ ဖာရိရှဲ၏ သားလည်း ဖြစ်၏။^၆ သေသောသူတို့သည် ယမြောက်မည်ဟု မှော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြော စီရင်ခြင်းကို ခံ၇ ရ၏ဟု၊ လွတ်တော်ပေါ်မှာ ကျွေးကြော်လေ၏။- ထိုအခါ ဖာရိရှဲတို့နှင့် ဇဒ္ဒါကဲတို့သည် အချင်းချင်းညှင်းခုံ၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက်လေ

^၁၂၄:၁၆။ ^၁ကော၊ ၄:၄။ ^၂ကော၊ ၁:၁၂။ ^၃၄:၂။ ^၄ဟေ၊ ၁၃:၁၀။ ^၅၂ရော၊ ၂၂:၂၄။ ^၆ယော၊ ၂၀:၂။ ^၇ယော၊ ၁၀:၂၂။ ^၈ဝတ်၊ ၁၉:၃၅။ ^၉တရား၊ ၂၅:၁၂။ ^{၁၀}ယော၊ ၅:၅၁။ ^{၁၁}ထွ၊ ၂၂:၂၀။ ^{၁၂}ဗေ၊ ၁၀:၂၀။ ^{၁၃}၂ပေါ၊ ၂:၁၀။ ^{၁၄}ယု၊ ၇။ ^{၁၅}၂ဇ:၅။ ^{၁၆}၂ဇ:၅။ ^{၁၇}၂ဇ:၁၅၊ ၂၀။ ^{၁၈}၂ဇ:၆။ ^{၁၉}၂ဂ:၂၀။

လျှောက်စရာ တစုံတခုရှိသော ဤလူလင်ကို ကိုယ်တော်ထံသို့ ပို့စေခြင်းငှါ
 ၁၉ တောင်းပန်ပါသည်ဟုလျှောက်၏။- စစ်သူကြီးသည်လူလင်ကို လက်ဆွဲ၍
 ဆိတ်ကွယ်ရာ အရပ်သို့ သွားပြီးလျှင်၊ သင်သည် အဘယ် အကြောင်းကို
 ၂၀ ငအားလျှောက်ချင်သနည်းဟုမေးမြန်းလေ၏။- လူလင်ကလည်း၊ ^{၁၃}ကိုယ်
 တော်သည်နက်ဖန်နွဲ့ပေါလုကိုလွှတ်တော်သို့ပို့ဆောင်စေခြင်းငှါ၊ ယုဒလူ
 တို့သည်သူကိုသာ၍ ခွေခွေမေးမြန်းမည်အဟန့်ပြု၍၊ ကိုယ်တော်ကိုတောင်း
 ၂၁ လျှောက်မည်ဟုတိုင်ပင် ညှိညွတ်ကြပါပြီ။- သို့ရာတွင်သူတို့၏ အလိုသို့မ
 လိုက်ပါနှင့်။ ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစား မသောက်ရဟု
 ကိုယ်ကိုကျိန်ဆို၍မိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ပေါလု
 ကိုချောင်း၍ နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည်စကားကို ထိုသူတို့
 သည်ဆိုင်းလင့်၍ အသင့်ရှိနှင့်ပါပြီဟုလျှောက်လေ၏။
 ၂၂ စစ်သူကြီးကလည်း၊ သင်သည် ငအား၍ သို့ကြား လျှောက် သည်ကိုအ
 ဘယ်သူအားမှာမပြောနှင့်ဟု၊ ထိုလူလင်ကိုမှာထား၍လွှတ်လိုက်ပြီးလျှင်၊-
 ၂၃ တပ်မှူးနှစ်ယောက်တို့ကိုခေါ်၍၊ ယနေ့ညညှိသုံးချက်တီးအချိန်၌ကဲသရဲ
 မြို့သို့သွားစေခြင်းငှါ စစ်သူရဲနှစ်ရာ၊ မြင်းစီးသူရဲခုနှစ်ကျိပ်၊ လှံကိုင့်သူရဲနှစ်
 ၂၄ ရာတို့ကိုပုင်ဆင်ကြ။- ပေါလုစီးစရာသို့တိရိစ္ဆာန်တို့ကိုပုင်၍ပေးကြ။ သူကို
 ၂၅ ဖေလဇ်မင်းထံသို့ကြပ်မ၍ပို့ကြဟုအမိန့်ရှိ၏။- စစ်သူကြီးသည်ရေး၍ပေး
 ၂၆ လိုက်သောစာဟူမူကား၊- ကလောဒီလုသိက၊ မြတ်တော်မူသောမြို့ဝန်မင်း
 ၂၇ ဖေလဇ်ကို မေတ္တာနှင့် ကြားလျှောက်လိုက်ပါသည်။- ^{၁၄}ယုဒလူတို့သည်ဤ
 သူကိုဖမ်းဆီး၍ သတ်မည်ပြုကြစည်၊ သူသည်ရောမလူဖြစ်ကြောင်းကိုအ
 ကျွန်ုပ်သည်ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွသွား၍ သူကိုနှုတ်ပါသည်။-
 ၂၈ ^{၁၅}ယုဒလူတို့သည် အဘယ်အပြစ်ကြောင့် သူနှင့် အမှုလုပ်ကြသည်ကို အ
 ကျွန်ုပ်သိလိုသောကြောင့်၊ သူကိုယူ၍လွှတ်တော်သို့ဆောင်သွားပြီးလျှင်၊-
 ၂၉ ^{၁၆}အသေသတ်ခြင်း၊ အကျည်းထားခြင်းကိုခံထိုက်သော အပြစ်ကြောင့်အ
 မှုလုပ်ကြသည်မဟုတ်ဘဲ၊ သူတို့တရားနှင့် ^{၁၇}စပ်ဆိုင်သော ဝုစ္ဆာအမေးကို
 ၃၀ အကြောင်းပြု၍သာ အမှုလုပ်ကြသည်ကိုအကျွန်ုပ်သိမြင်ပါ၏။- ^{၁၈}ယုဒလူ
 တို့သည် မကောင်းသော အကြံနှင့် သူကိုလုပ်ကြံမည်ဟု အကျွန်ုပ် ရိပ်မိ
 လျှင်၊ ^{၁၉}သူကို ကိုယ်တော်ထံသို့ ချက်ချင်းစေလွှတ်၍ အမှုလုပ်သောသူတို့
 ကိုရှေ့တော်၌လျှောက်ထားစေခြင်းငှါစီရင်ပါ၏။ ကိုယ်တော်ကျန်းမာပါစေ
 သောဟုရေး၍ပေးလိုက်သတည်း။

၁၃၁၂။ ၁၄၂၁။ ၂၄၇။ ၁၅၂၂။ ၂၄၀။ ၁၆၂၆။ ၂၄၁။ ၁၇၁၈။ ၁၅။ ၂၅။ ၁၆။ ၁၇၀။ ၁၆၂၄။ ၈။
 ၂၅။ ၆။

၃၀ စစ်သူကြီးမှာထားသည်အတိုင်း စစ်သူရဲတို့သည်ပေါလုကိုယူ၍၊ ညည့်
 ၃၂ အခါအန္တိပတရိမြို့သို့ပို့လိုက်ပြီးမှ- နတ်ဖန်နေ၌မြင်းစီးသူရဲတို့ကိုပေါလု
 နှင့်တကွ သွားစေခြင်းငှါ လွှတ်လိုက်၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ၏။-
 ၃၃ မြင်းစီးသူရဲတို့သည်ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏စာကိုမြို့ဝန်မင်း
 ၃၄ ထက်သို့အပ်ပေး၍၊ ပေါလုကိုလည်းရှေ့တော်၌ သွင်းထားကြ၏။- မြို့ဝန်
 မင်းသည်စာကိုဖတ်ပြီးမှ၊ အဘယ်မြို့နှင့်ဆိုင်သနည်းဟုမေး၍၊^၂ ကိလိကိ
 ၃၅ ပြည်သားဖြစ်သည်ကိုကြားသိလျှင်၊-^၂ သင့်ကိုအမှုလုပ်သောသူတို့သည်
 ရောက်လာသောအခါ ငါနားထောင်မည်ဟုဆို၍၊ ပေါလုသည်^၂ ဟေရုဒ်
 မင်း၏အိမ်တော်၌အချုပ်ခံလျက်နေစေဟုစီရင်လေ၏။

၂၄

ငါးရက်ကြာလျှင် ယုဒလူတို့သည်ရှေ့နေတေရုတုလုနှင့် တကွ ယေရုရှလင်မြို့က
 ကဲသရိမြို့သို့ရောက်၍၊ ဖေလဇ်မင်းရှေ့၌ပေါလုကိုအပြစ်တင်ကြသည်၊ ပေါ
 လုသည်လည်းသူတို့၏အပြစ်တင်စကားကိုဖြေပြီးလျှင်၊ ဖေလဇ်မင်းသည်
 ယုဒလူတို့သည်လွှတ်လိုက်၍ ပေါလုကို အကျယ်ချုပ် ထားသည်၊ ၁-၂။
 နောက်မှ မိမိမယား မြို့သိလ နှင့်တကွ ပေါလုဟောပြောသည်ကို နာသော်
 လည်း၊ လက်ဆောင်ရမည်ဟုမျှော်လင့်၍ သူကိုနှစ်နှစ်ပတ်လုံးအချုပ်ထား
 သေးသည်၊ ၂၄-၂၇။

၀ ထိုနောက်^၁ ငါးရက် လွန်သောအခါ၊ ယဇ် ပရောဟိတ်မင်း အာနနိသည်
 တေရုတုလုအမည်ရှိသောရှေ့နေမှစ၍၊ လူအကြီးအကဲတို့နှင့်တကွ ကဲသရိ
 မြို့သို့သွားကြသဖြင့်၊ ပေါလု၏အကြောင်းကို မြို့ဝန်မင်းထံ၌ လျှောက်ထား
 ၂ ကြ၏။- ပေါလုကိုခေါ်ပြီးမှ၊ တေရုတုလုသည် အပြစ် တင်သော စကား ကို
 လျှောက်ဆို သည်မှာ၊ မြတ်တော်မူသောဖေလဇ်မင်း၊ အကျွန်ုပ် တို့သည်
 ဘုန်းတော်ကိုခိုသို့၍ အလွန်ညိမ်သက်စွာနေရသဖြင့်၊ ကိုယ်တော်ကြည့်ရှု
 ၃ ပြုစုတော်မူခြင်းကျေးဇူးတော်ကိုဤလူမျိုးသည်ခံရပါသည်ဖြစ်၍၊- အရပ်
 ရပ်တို့၌ အကျွန်ုပ်တို့သည် အစည်မပြတ်ကျေးဇူးတော်ကို အလွန်သိတတ်
 ၄ သောမိတ်နှင့်ခံရပါ၏။- အကျွန်ုပ်သည် ကိုယ်တော်ကို ကြာမြင့်စွာ နှောင့်
 ရှက်ခြင်းအပြစ်နှင့်လွတ်ခြင်းငှါ၊ အကျည်းအားဖြင့်လျှောက်သောစကား
 ကိုဖြည်းညှင်းသောမိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်းအသ
 ၅ နားတော်ခံပါ၏။-^၃ နာဇရက်ဘာသာ ဝင်သူတို့တွင်အကြီးလုပ်၍ အရပ်ရပ်

၂၀၂၁:၃၉။ ၂၁၂၄:၁၊၁၀။ ၂၅:၁၆။ ၂၂၆၊၂၇:၂၇။ ၂၁၁:၂၇။ ၂၂၃:၂၊၃၀၊၃၅။ ၃၆:၁၃။
 ၁၆:၂၀။ ၁၇:၆။ ၂၁:၂၀။ ၁ပေး:၁၂၊၁၅။ လျှ:၂၃:၂။

တို့၌ ယုဒလူ အပေါင်း တို့ကို ထစေခြင်းငှါ နှိုးဆော်သော ဤလူ ဆိုးကို အ
 ၈ ကျွန်ုပ်တို့သည်တွေ့ကြပါပြီ။^၄ သူသည်ဗိတ်မှန်တော်ကို ဂူတ်ချခြင်းငှါ ပြုပါ
 ၉ ပြီ။ အကျွန်ုပ်တို့သည် သူကို ဖမ်းဆီး၍၊^၅ အကျွန်ုပ်တို့ တရားအတိုင်း စီရင်
 ၁၀ ခြင်းငှါ အလိုရှိကြသည်တွင်၊-^၆ စစ်သူကြီးလုသိသည်စစ်သူရဲများနှင့် ထာ
 ၁၁ ခ်အကျွန်ုပ်တို့လက်မှ နှုတ်ပြီးလျှင်၊-^၇ အမှုလုပ်သောသူတို့ကို ကိုယ်တော်
 ၁၂ ထံသို့ သွားစေမည် အကြောင်း စီရင်ပါ၏။ ဤသူကို ကိုယ်တော်တိုင် စစ်တော်
 ၁၃ မူလျှင်၊ အကျွန်ုပ်တို့ အပြစ်တင်သော အကြောင်း အရာများကို သေချာစွာ သိ
 ၁၄ နှိုင်းတော်မူမည် ဟု လျှောက်ထား၏။- ယုဒ လူတို့ကလည်း ဤစကားမှန်ပါ
 ၁၅ သည် ဟု ဝန်ခံကြ၏။

၁၆ မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသော အခွင့်ကို ရ
 ၁၇ လျှင်၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာ အုပ်စိုးတော်မူသည်ကို အ
 ၁၈ ကျွန်ုပ်သိ၍ သာယာသောစိတ်နှင့် ကိုယ် အပြစ်ဖြေရာ စကားကို လျှောက်ဝံ
 ၁၉ ပါ၏။- အကျွန်ုပ်သည်^၈ ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့သို့ တက်သွား၍၊ ယ
 ၂၀ ခု တဆယ်နှစ်ရက်သာ ရှိသည်ကို ကိုယ်တော်သိ နှိုင်းတော်မူ၏။-^၉ ဗိတ်မှန်
 ၂၁ တော်၌ တစုံတယောက်သော သူနှင့် အကျွန်ုပ်ဆွေးနွေးညှင်းခုံသည်ကို သူ
 ၂၂ တို့မတွေ့ကြပါ။ တရားဇရပ်တို့၌ ၎င်း၊ မြို့ထဲ၌ ၎င်း၊ လူများကို မညိမ်မသက်စေ
 ၂၃ ခြင်းငှါ အကျွန်ုပ် နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ။- ယခုတွင် အကျွန်ုပ်ကို
 ၂၄ အပြစ်တင်သော အမှု၌ သက်သေမပြုနိုင်ကြပါ။- သို့သော်လည်း၊^{၁၀} ဒိဋ္ဌိအ
 ၂၅ ယူဟူ၍ သူတို့ ခေါ်တတ်သော အာသာအတိုင်း အကျွန်ုပ်သည် မိစည်ဖောက်
 ၂၆ ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ် ဝန်ခံ
 ၂၇ ပါ၏။^{၁၁} ပညတ္တိကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင် ရေးထားသမျှတို့ကို အ
 ၂၈ ကျွန်ုပ်ယုံပါ၏။- ဖြောင့်မတ်သောသူ၊^{၁၂} မဖြောင့်မတ်သောသူ ရှိသမျှတို့သည်
 ၂၉ သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍ သူတို့မျှော်လင့်သည်နည်းတူ၊^{၁၃} အ
 ၃၀ ကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မျှော်လင့်ပါ၏။-^{၁၄} ထိုကြောင့် ဘုရား
 ၃၁ သခင်ကို ပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှစ်လုံးသည်ကိုယ်၌
 ၃၂ အပြစ်တင် ခွင့်နှင့် အစည်ကင်းလွတ်မည် အကြောင်း၊ အကျွန်ုပ်သည် ကြီး
 ၃၃ စားအား ထုတ်ပါ၏။

၃၄ နှစ်ပေါင်းများစွာ လွန်သောအခါ၊^{၁၅} အမျိုးသားချင်းတို့ အား စွန့်ကြဲပေး
 ၃၅ ကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သကာ ပြုခြင်းအမှုနှင့် အကျွန်ုပ်

၄၂၁:၂၈။ ၅ယော၁၀:၃၁။ ၆၂၁:၃၃။ ၇၂၃:၃၀။ ၈၁၇။ ၉၂၁:၂၆။ ၉၂၅:၈။ ၂၀:၁၇။ ၁၀၉:၂။
 အာ၁၀:၁၄။ ၁၁၂၆:၂၃။ ၂၀:၂၃။ ၁၂၅:၁၂။ ယော၁၅:၂၈။ ၂၉။ ၁၃၂:၆။ ၂၆:၆၇။ ၁၄၂၃:၁။
 ၁၁၁:၂၉။ ၁၀:၁၆။ ရော၁၅:၂၅။ ၂ကော၁၈:၄။ ဂလ၂:၁၀။

မေး၍ ပေါလုကလည်း၊ ကဲသာဘုရင်အယူတော်ခံမည်ဟု လျှောက်သည်
 ၁-၁၂။ နောက်မှအပြုပွဲမင်းကြီးနှင့်ဗေရုနစ်တို့သည်ဗေတ္တုကိုနှုတ်ဆက်ခြင်း
 ငှါလာ၍၊ ဗေတ္တုသည် ပေါလုအကြောင်းကိုပြောလျှင်၊ အပြုပွဲမင်းသည်
 ကိုယ်တိုင်ကြားချင်သည်ဟုဆိုသော်၊ နက်ဖန်နဲ့ပေါလု၏စကားကိုကြား
 နာစေခြင်းငှါစီရင်သည်။ ၁၃-၂၇။

- ၁ ဗေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိသောအခါ၊ ကဲသရိမြို့မှ
- ၂-၃ ယေရုရှလင်မြို့သို့တက်သွား၏။- ထိုအခါ ယဇ်ပရောဟိတ်မင်းမှစ၍ယု
- ဒလူအကြီး အကဲတို့သည်၊ 'ပေါလုကိုသတ်ခြင်းငှါ လမ်းနား၌ ချောင်း၍နေ
- မည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်
- ၄ ၍၊ သူကိုယေရုရှလင်မြို့သို့စေလွှတ်တော်မူမည် အကြောင်းအသနားတော်
- ၅ ခံကြ၏။-ဗေတ္တုမင်းကလည်း၊ ပေါလုသည်ကဲသရိမြို့၌အချုပ်ခံလျက်နေရ
- ၆ ၍၊ ထိုမြို့သို့များမကြာငါ့ကိုယ်တိုင်သွားမည်။- သင်တို့သည်တတ်နိုင်သော
- ၇ သူတို့သည် ငါနှင့်အတူ လိုက်၍၊^၁ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု
- ၈ ပြောဆို၏။- ထိုနောက်ဆယ်ရက်လောက်နေပြီးမှကဲသရိမြို့သို့သွား၍၊ နက်
- ၉ ဖန်နဲ့တရားပွင့်ပေါ်မှာထိုင်လျက် ပေါလုကိုခေါ်ချေဟုအမိန့်ရှိ၏။
- ၁၀ ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှလာသောယုဒလူတို့သည်ဝန်း
- ၁၁ ရံလျက်၊^၂ သက်သေမပြုနိုင်ဘဲလေး စွာသော အပြစ်များတို့ကိုပေါလုအပေါ်
- ၁၂ ဌ်တင်ကြ၏။- ပေါလုကလည်း၊^၃ အကျွန်ုပ်သည်ယုဒတရားကိုမပြစ်မှားပါ၊
- ၁၃ ဗိတ်မှန်တော်ကိုမပြစ်မှားပါ၊ ကဲသာဘုရင်ကိုမပြစ်မှားပါဟူ၍ အပြစ်ဖြေရာ
- ၁၄ စကားကိုပြောလေ၏။- သို့သော်လည်း၊ ဗေတ္တုမင်းက၊^၄ သင်သည်ယေရုရှ
- ၁၅ လင်မြို့သို့သွား၍၊ ငရွေမှာအမှုစီရင်ခြင်းကိုခံမည်လောဟု၊^၅ ယုဒလူတို့ကို
- ၁၆ ကျေးဇူးပြုလိုသောစိတ်ရှိလျက် ပေါလုအားမေး၏။- ပေါလုကလည်း၊ ကဲသာ
- ၁၇ ဘုရင်၏တရားပွင့်ရွေမှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပွင့်ရွေမှာအကျွန်ုပ်အ
- ၁၈ မှုကိုစီရင် အပ်ပါ၏။ ကိုယ်တော်သည် အမှန် သိတော်မူသည်အတိုင်း၊ အ
- ၁၉ ကျွန်ုပ်သည် ယုဒလူတို့ကို အလျှင်းမပြစ်မှားပါ။-^၆ အကျွန်ုပ်ပြစ်မှား၍ သေ
- ၂၀ ထိုက်သောအပြစ်ကိုပြုမိသည်မှန်လျှင်၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ။ ထို
- ၂၁ သူတို့တင်သောအပြစ်တစ်စုံတစ်ခုမျှမမှန်လျှင်၊ သူတို့လက်သို့ အကျွန်ုပ်ကိုအ
- ၂၂ ဘယ်သူမျှ မစွန့်မအပ်ရပါ။^၇ ကဲသာဘုရင်၏ အယူ တော်ကို ခံပါမည်ဟု
- ၂၃ လျှောက်ဆို၏။- ထိုအခါ ဗေတ္တုမင်းသည် တိုင်ပင်ဖက် တို့နှင့် တိုင်ပင်ပြီး

၁၁၅။ ၂၄:၁။ ၂၂၃:၁၂။ ၁၅။ ၂၁၈။ ၁၈:၁၄။ ၆၂၄:၅။ ၁၃။ ၈၁:၁၅:၃။ လျှောက်:၂။ ၁၀။ ၁၆: ၁၃။ ၂၄:၁၂။ ၂၀:၁၇။ ၆၂၀။ ၂၂၄:၂၇။ ၁၅။ ၁၈:၁၄။ ၂၃:၂၉။ ၂၆:၃၁။ ၆၂၆:၃၂။ ၂၈:၁၉။

လျှင်၊ သင်သည် ကဲသာဘုရင်၏ အယူတော်ကို ခံပါမည်ဟု ဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။

၁၃ ထိုနောက်များမကြာ၊ အပြုပွမင်းကြီးသည် မိမိခင်ပွန်းဗေရနိတ်နှင့် တကွ

၁၄ ဖေတ္တုမင်းကို နှုတ်ဆက်ခြင်းငှါ ကဲသာရိမြို့သို့ ရောက်လာ၏။-အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏ အကြောင်းကို မင်းကြီးအား ကြားပြောသည်မှာ၊ ဖေလင် မင်းသည်^{၁၀} အကျည်း ထားရစ်စေသော လူတယောက်

၁၅ ရှိ၏။-^{၁၁} ယေရုရှလင်မြို့၌ ကျွန်ုပ်ရှိသောအခါ၊ ယင်ပရောဟိတ် အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်။ ထိုသူ၏ အကြောင်းကို ကြားလျှောက်

၁၆ ၍ အပြစ်အလျှောက် စီရင်ပါဟု တောင်းပန်ကြလျှင်၊- ကျွန်ုပ်ကလည်း၊^{၁၂} အပြစ်တင်ခြင်းကို ခံသောသူသည် အပြစ်တင်သောသူတို့နှင့် မျက်မှောက်တွေ့၍၊ မိမိ၌ တင်သော အပြစ်ကို ဖြေရသော အခွင့် မရှိမှီ၊ အဘယ်သူကိုမျှ အ

၁၇ သေခံစေခြင်းငှါ မစွန့် မအပ်ရဟု ရောမထုံးစံ ရှိကြောင်းကို ပြောဆို၏။- ထိုသူတို့သည် ဤမြို့သို့ ရောက်လာသော အခါ၊^{၁၃} ကျွန်ုပ်သည် မဆိုင်းမထင့်ဘဲ

၁၈ နက်ဖန်နေ့၌ တရားပထွင်ပေါ်မှာ ထိုင်၍ ထိုသူကို ခေါ်စေ၏။- သူကို အမှုလုပ်သောသူတို့သည် လာကြလျှင်၊ ကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစ်ခု

၁၉ တခုကိုမျှ မထင်ဘဲ လျက်၊ မိမိဘာသာနှင့် ၎င်း၊ ယေရုရှလင်မြို့သို့ သွားသော၊-^{၁၄} သေပြီးသော လူတယောက်နှင့် ၎င်း၊ ရှည်သော ပုဆွါ အမေးကို အကြောင်းပြု၍ အပြစ် တင်ကြ၏။ ထိုယေရုရှလင်မြို့သည် အသက်ရှင်လျက် ရှိသည်ဟု ပေါလု ဆို

၂၀ တတ်၏။- ထိုပုဆွါ အမေးကို ကျွန်ုပ်သည် မကျမ်းသော ခွဲကြောင့်၊ ပေါလုအား လည်း၊ သင်သည် ယေရုရှလင်မြို့သို့ သွား၍၊ ဤ အမှုစီရင်ခြင်းကို ခံမည်

၂၁ လောဟု မေးလျှင်၊- ပေါလုသည် ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံလို၍၊ မိမိကို ချုပ်ထားစေခြင်းငှါ တောင်းပန် သော ခွဲကြောင့်၊ သူကို ကဲသာဘုရင် ထံတော်သို့ မစေလွှတ်မှီ တိုင်အောင် ချုပ်ထားစေခြင်းငှါ ကျွန်ုပ်

၂၂ စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။- အပြုပွမင်းကလည်း၊ ထိုသူ၏ စကားကို ကျွန်ုပ်သည် ကိုယ်တိုင် နားထောင် ချင်ဖွယ် ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နက်ဖန်နေ့၌ သူ၏ စကားကို နားထောင်ပါလော့ဟု ဆို၏။

၂၃ နက်ဖန်နေ့၌ အပြုပွမင်းနှင့် ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက် စစ်သူကြီးတို့မှစ၍၊ ထိုမြို့၌ ထင်ရှားသော သူများတို့နှင့် တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည် ပေါလုကို ဆောင်ခဲ့စေ၏။-

၂၄ ဖေတ္တုမင်းကလည်း အပြုပွမင်းကြီးမှစ၍ ယခုရှိသော သူအပေါင်းတို့၊ ဤသူကို ကြည့်ကြပါလော့။^{၁၅} ယေရုရှလင်မြို့၌ ၎င်း၊ ဤမြို့၌ ၎င်း၊ ယုဒလူများအ

၁၀၂၄:၂၇၊ ၁၁၂၁၊ ၁၂၄၅၊ ၁၃၆၊ ၁၄၁၈:၁၅၊ ၂၃:၂၉၊ ၁၅၂၁:၇၊

ပေါင်းတို့သည်၍သူ၏အကြောင်းကို ကျွန်ုပ်အားလျှောက်၍၊ သူသည်^{၁၆}ခ
 ၂၅ ကမ္ဘာအသက်မရှင်ထိုက်ပါဟုဟစ်ကြ၏။-^{၁၇}သူသည်သေထိုက်သောအပြစ်
 မပြုကြောင်းကိုကျွန်ုပ်သိမြင်၍၎င်း၊ သူသည်ဘုန်းကြီးတော်မူသော^{၁၈}ဘုရင်
 ၏အယူတော်ကိုခံပါမည်ဟုဆို၍၎င်း၊ သူကိုအထံတော်သို့ စေလွှတ်စေခြင်း
 ၂၆ ငှါကျွန်ုပ်စီရင်၏။-သူ၏အကြောင်းကိုရေထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေး
 လိုက်စရာတို့၊ သေချာသောအကြောင်း တစ်စုံတစ်ခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့်
 သင်တို့သည် သူကိုစစ်ကြောပြီးမှ၊ ကျွန်ုပ်ရေး၍ပေးလိုက်စရာအကြောင်းရှိ
 စေခြင်းငှါ သင်တို့ရှေ့၌၎င်း၊ အပြုပွမင်းကြီး၊ အထူးသဖြင့် ကိုယ်တော် ရှေ့၌
 ၂၇ ၎င်း၊ သူကိုကျွန်ုပ်ထုတ်၍ပြု၏။- အကြောင်းမူကား၊ အကျဉ်းခံသောသူကို
 အပြစ်မပြုဘဲစေလွှတ်သော်၊ မလျော်မသင့်ဖြစ်မည်ထင်ပါသည်ဟုဆို၏။

၂၆

ပေါလုသည်ကိုယ်အဖို့ပြောဆိုစေခြင်းငှါ အခွင့်ရလျှင်၊ ငယ်သော အရွယ်မှစ
 ၍မိမိကျင့်သောအကျင့်၊ အဘယ်သို့တပည့်တော်အဖြစ်သို့ရောက်၍၊ တပါး
 အမျိုးသားတို့အား တရားဟောသော အခွင့်ကို ရသည်အကြောင်း များကို
 ဖော်ပြဟောပြောသည်နောက်၊ အပြုပွမင်းကြီး၊ မြို့ဝန်မင်းမှစ၍သူတို့နှင့်အ
 တူထိုင်သောသူများသည်၊ ပေါလု၌အပြစ်မရှိကြောင်းကို အချင်းချင်းပြော
 ဆိုကြသည်။^{၁၁-၁၂။}

၁ ထိုအခါအပြုပွမင်းက၊ သင်သည်ကိုယ်အဖို့အလိုငှါပြောရသောအခွင့်ရှိ
 သည်ဟု ပေါလုအား ဆိုလျှင်၊ ပေါလုသည် လက်ကို ဆန့်၍ အပြစ်ဖြေရာ
 ၂-၃ စကားကို၍သို့ပြော၏။-အပြုပွမင်းကြီး၊ ယုဒလူတို့သည်အကျွန်ုပ် ကိုအမှု
 လုပ်သမျှသောအရာမှာ၊ ရှေ့တော်၌ အပြစ်ဖြေရာစကားကို ယနေ့ပြောရ
 မည်အကြောင်းကို၎င်း၊ ထိုမျှမက၊ ကိုယ်တော်သည်ယုဒထုံးတမ်း၊ ပုဆွါအ
 မေးများကို လေ့ကျက်တော် မူကြောင်းကို၎င်း အကျွန်ုပ်ထောက်၍၊ ကိုယ်၌
 မဂ်ဇာရှိသည်ဟုကိုယ်ကို ထင်မှတ်ပါ၏။ ထိုကြောင့် သည်းခံသော စိတ်
 တော်နှင့်အကျွန်ုပ်စကားကို နားထောင်တော် မူမည်အကြောင်း အသနား
 တော်ခံပါ၏။

၄ ယေရုရှလင်မြို့တွင်ကိုယ်အမျိုးသားချင်းတို့၏အထဲ၌အကျွန်ုပ်နေသဖြင့်၊
 ငယ်သောအသက်အရွယ်မှစ၍၊ အကျွန်ုပ်၏အနေအထိုင်အပြုအမူများကို
 ၅ ယုဒလူအပေါင်းတို့သည်သိကြပါ၏။- အကျွန်ုပ်သည်^၁ယုဒဘာသာ၌ အ
 လွန်ကြပ်တည်းစွာသော နည်းဥပဒေကို ခံ၍၊ ဖာရိရှဲဖြစ်သည်ကိုထိုသူ

^{၁၆}၂၂:၂၂။ ^{၁၇}၂၃:၉၊၂၉။ ^{၂၆}:၃၁။ ^{၁၈}၁၁၊၁၂။ ^{၁၉}၂၃:၃။ ^{၂၃}:၆။ ^{၂၄}:၁၄၊၁၅၊၂၂။ ^{၂၅}:၅။

၆ ထို့သည်သက်သေခံခြင်းငှါအလိုရှိလျှင်၊ ရှေ့ဦးစွာကပင်သိကြပါ၏။-ဘုရား
 သခင်သည် ဘိုးဘေးများထို့အား ပေးတော်မူသော^၇ ဂတိတော်ကိုထောက်
 ၇ ရှိတော်မူလင့် ခြင်း တရားအကြောင်းကြောင့်၊^၈ အကျွန်ုပ်သည် ယခုတွင် စစ်
 ၈ ကြောစီရင်ခြင်းကိုခံရပါ၏။- ယုဒလူ^၉ တဆယ်နှစ်မျိုးထို့သည်^{၁၀} နေ့ညညီမ
 ပြတ်ကြီးစား၍ ဘုရားဝတ်ကိုပြုသဖြင့်၊ ထိုဂတိတော်အတိုင်း ခံရမည်ဟု
 ၁၀ မျှော်လင့်ခြင်း ရှိကြ၏။ အိုအို ပွဲမင်းကြီး၊ ထိုမျှော်လင့်ခြင်း တရားကိုအ
 ၁၀ ကြောင်းပြု၍၊ ယုဒလူထို့သည် အကျွန်ုပ်ကို အမှုလုပ် ကြပါ၏။- သေလွန်
 သောသူထို့ကိုဘုရားသခင်ထမြောက်စေတော် မူမည်ဟူသောအယူကိုမယူ
 အပ်ဟုသင်တို့သည်အဘယ်ကြောင့်ထင်ကြပါသနည်း။

၁၀ ၆ နာဇရက်မြို့သား ယေရှု၏ နာမတော်နှင့် ဆန့်ကျင်သော အမှုများကို ပြု
 ၁၀ ကောင်း၏ဟုအကျွန်ုပ်သည် စိတ်ထင်လျက်၊-^{၁၁} ယေရှုရှုလင်မြို့၌ ထိုအမှုကို
 ပြုမိပါ၏။^{၁၂} ယဇ်ပရောဟိတ်အကြီးထို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူအ
 ၁၁ များထို့ကိုထောင်ထဲမှာလှောင်ထားပါ၏။ သူတို့သည်အသေသတ်ခြင်းကိုခံ
 ၁၁ ရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။^{၁၃} ထိုသူတို့သည် ဘုရား သခင်ကို
 နှုတ်ဖြင့်ပြစ်မှားစေခြင်းငှါ၊ အကျွန်ုပ်သည် အနိုင် အထက်ပြု၍၊ ခပ်သိမ်း
 သောဘုရားဇရပ်ထို့၌ ကြိမ်ဖန်များစွာ ဖက်ပေးပါ၏။ ပြင်းစွာသောအမျက်
 ဒေါသနှင့် ယစ်မှုးသဖြင့်၊ တကျွန်းတနိုင်ငံတိုင်အောင်သူတို့ကို ညည်းဆဲနှိပ်
 စက်ပါ၏။

၁၂ ၁၀ ထိုသို့ပြု၍ ယဇ်ပရောဟိတ် အကြီးထို့ ပေးသော အခွင့်အရာနှင့် အ
 ၁၂ ကျွန်ုပ်သည်ဒမာသက်မြို့သို့သွားစည်တွင်၊- နေ၏အရောင်ထက် မကသော
 အလင်းသည် အကျွန်ုပ်မှစ၍၊ အကျွန်ုပ်နှင့်အတူ သွားသောသူများပတ်
 လည်၌ ကောင်းကင်ထဲက ထွန်းတောက် သည်ကို၊ မွန်းတည့် အချိန် တွင်
 ၁၄ လမ်းထဲမှာအကျွန်ုပ်မြင်ရပါသည်။ အရှင် မင်းကြီး။- အကျွန်ုပ်နှင့် ထိုသူအ
 ပေါင်းထို့သည်မြေပေါ်မှာထဲ၍ နေကြစည်၊ ရှောလု၊ ရှောလု၊ ငကိုအဘယ်
 ၁၅ ကြောင့်ညည်းဆဲသနည်း။ ဒုတ်ချန်ကို ခြေနှင့် ကျောက်လျှင် ခက်လှ သည်
 ၁၅ ဟုဟေ မြတ်သာအားဖြင့်ပြောသောစကားသံကို အကျွန်ုပ်ကြားလျှင်၊- သ
 ခင်၊ ကိုယ်တော်သည်အဘယ်သူနည်းဟု အကျွန်ုပ်မေးလျှောက်သော်၊ ငါ
 ၁၆ ကား၊ သင်ညည်းဆဲသော နာဇရက်မြို့သား ယေရှု ဖြစ်သတည်း။- သို့သော်

၂၁၃:၃၂။ ၂၁၃:၃၅။ ၂၂:၁၀။ ၂၆:၄။ ၂၆:၁၀။ တရား:၁၀၃:၁၅။ ၂ရာ:၇:၃၂။ ဆာ:၁၃:၁၁။
 တေရှာ:၄:၂။ ၇:၁၀။ ၉:၆။ ၄၀:၁၀။ ယော:၂:၃။ ၃၃:၁၀။ ၁၅:၁၆။ ယေဇာ:၃၄:၂၃။ ၃၇:၂၄။
 ၁၂:၂၄။ ၆:၇။ ၅:၂၀။ ဧဇာ:၁၅:၇။ တီ:၂:၁၃။ ၂:၃:၆။ ဂလာ:၁:၁။ ဝီလျ:၂:၃၇။ ၁တီ:၅:၅။ ၁သက်:
 ၃:၁၀။ ယော:၁၆:၂။ ၁တီ:၁:၁၃။ ၇:၃။ ဂလာ:၁:၁၃။ ၂:၃:၁၅။ ၂:၅။ ၆:၂:၁၅။ ၁၀:၃။
 ၂၂:၆။

၁၇ လည်းထ၍ မတ်တတ်နေလေ့။- ငါသည် ယုဒအမျိုးသား၊ တပါးအမျိုး
 ၁၈ သားတို့လက်မှ သင့်ကို ကယ် လွှတ်၍၊- သင်သည်^{၁၁} ယခု မြင်ရသော အ
 ကြောင်း အရာတို့နှင့်၊ နောက်မှ ငါသည် သင့်အား ထင်ရှားလတံ့သော အ
 ကြောင်းအရာတို့မှာ၊ အရှုဆောင်ရွက်သောသူ၊ သက်သေခံသော သူအရာ၌
 သင့်ကိုခန့်ထားစေခြင်းငှါ ငါသည် သင့်အား ထင်ရှား၏။^{၁၂} တပါးအမျိုးသား
 တို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍ စာတန်၏ အာဏာထဲမှ ဘုရား
 သခင်အထံတော်သို့ ပြောင်းလဲသော အားဖြင့်၊ အပြစ်^{၁၃} လွှတ်ခြင်းကျေးဇူး
 ကိုခံရမည် အကြောင်းနှင့်၊^{၁၄} ငကို ယုံကြည်သော အားဖြင့် သန့်ရှင်းခြင်း
 သို့ရောက်သောသူတို့နှင့် ဆက်ဆံ၍ အမွေခံရမည် အကြောင်း၊ သူတို့၏ မျက်
 မိကို ဖွင့်စေခြင်းငှါ သူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည် ဟု မိန့်တော်မူ၏။

၁၉ ဆိုအံ့ ပြိပွမင်းကြီး၊ ကောင်းကင်က ဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်
 ၂၀ သည် နားမထောင်ဘဲ မနေရပါ။- လူတို့သည် နောင်တရရမည်။^{၁၅} နောင်တရ
 ခြင်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့
 ပြောင်းလဲရမည် ဟူ၍၊ ဒဿက်မြို့၌ ရှေးဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှ
 လင်မြို့မှ စ၍၊ ယုဒပြည် အရပ်ရပ်၌ နေသော သူတို့အား ၎င်း၊ တပါးအမျိုးသား
 ၂၁ တို့အား ၎င်း ဟောပြောပါ၏။- ထိုအကြောင်း များကြောင့်၊^{၁၆} ယုဒလူတို့သည်
 မိတ်မှန်တော်၌ အကျွန်ုပ်ကို ဖမ်းဆီး၍ ကွပ်မျက်ခြင်းငှါ အားထုတ်ကြပါ
 ၂၂ ၏။- သို့ရာတွင် ဘုရားသခင် မစားတတ်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ
 ၂၃ ၍၊- ယခုတိုင် အောင် ရှိနေရပါ၏။^{၁၇} ခရစ်တော်သည် အသေသတ်ခြင်းကို ခံ
 ရမည် ဟူ၍ ၎င်း၊^{၁၈} သေခြင်းမှ အဦးဆုံး ထူးမြောက်၍၊^{၁၉} ယုဒအမျိုးသား၊ တ
 ပါးအမျိုးသားတို့အား အလင်းကို ပေးမည် ဟူ၍ ၎င်း၊^{၂၀} မောရှေမှ စသော^{၂၁}
 ပရောဖက်များသို့ ဟောပြောသော စကားထက် အကျွန်ုပ်သည် မလွန်ဘဲ၊ လူ
 အကြီးအငယ်တို့အား သက်သေခံ၍ နေပါသည် ဟု လျှောက်သေ၏။

၂၄ ထိုသို့ ပေါလုသည် အပြစ်ဖြေရာ စကားကို လျှောက်သော အခါ၊ ဖေတ္တ
 မင်းက၊ ပေါလု၊^{၂၂} သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကို သင်၍ သူရူးအ
 ၂၅ ဖြစ်သို့ ချောက်ခွဲ ဗြိဟုကြီးသော အသံနှင့် ဆို၏။- ပေါလုကလည်း မြတ်တော်
 မူသော ဖေတ္တမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ သဗ္ဗ တရား နှင့် ၎င်း၊
 ၂၆ ကောင်းသော စိတ်နှင့် ၎င်းရှည်သော စကားကို ပြောပါ၏။- ဤအရာများကို အ
 ပြိပွမင်းကြီး သိတော်မူ၏။ ထိုမင်းရှေ့ တော်၌ အကျွန်ုပ် အတည့် အလင်း

၁၁၂၂:၁၅။ ၁၂ ကော:၆:၁၄။ ၁၃ ကော:၁၇: ၅:၈။ ကော:၁:၁၃။ ၁၄ ပေး:၉:၂၅။ ၁၅ လူ:၁:၇။
 ၁၆ ၂၀:၃၂။ ၁၇ ကော:၁၁:၁၂။ ၁၈ မာ:၁:၈။ ၁၉ ၂၁:၃၀၊ ၃၁။ ၂၀ လူ:၂၄:၂၆၊ ၄၆။ ၂၀ ကော:
 ၁၅:၂၀။ ကော:၁:၁၈။ ဗျာ:၁:၅။ ၂၀ လူ:၂:၃၂။ ၂၀ ယော:၅:၄၆။ ၂၀ ၂၄:၁၄။ ၂၀:၂၃။ လူ:၂၄:
 ၂၇၊ ၄၄။ ၂၂ ငဏ:၁၁:၁၀။ ယော:၁၀:၂၀။ ၁ ကော:၁:၂၃။ ၂:၁၃၊ ၁၄။ ၄:၁၀။

လျှောက်ဝံ့ပါ၏။ ဤအမှု အရာတစုံ တခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူ
 ဟုအကျွန်ုပ် ထင်ပါ၏။ အကြောင်းမူကား၊ ဤအမှုသည် ဆိတ်ကွယ်ရာအ
 ၂၇ ရပ်၌ပြုသောအမှုမဟုတ်ပါ။-အိုအ ပြိပ္ပမင်းကြီးကိုယ်တော်သည်အနာဂတ္တိ
 ကျမ်းစာကိုယုံတော်မူသလော။ ယုံတော်မူသည်ကိုအကျွန်ုပ်သိပါသည်ဟု
 ၂၈ လျှောက်၏။-အပြိပ္ပမင်းကလည်း၊ သင်သည်ဖြားယောင်းသွေးဆောင်သော
 ၂၉ အားဖြင့်၊ ငါသည်ခရစ်ယာန်ဖြစ်လှပြီဟုပေါလုအားပြောဆိုလျှင်၊-ပေါလု
 က၊^၂ကိုယ်တော်မှစ၍ ယနေ့တွင် အကျွန်ုပ်၏စကားကို ကြားသောသူအ
 ပေါင်းတို့သည်၊ ဤသံကြီးကိုထား၍ အကျွန်ုပ်ကဲ့သို့သောသူဖြစ်လှသည်သာ
 မက၊ ထုံးထုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကိုအကျွန်ုပ်ဆုတောင်းပါသည်ဟု
 ၃၀ လျှောက်လေ၏။- ထိုအခါမင်းကြီးနှင့် ဗေရနိတ်သည်ထ၍ မြို့ဝန်မင်း မှစ
 ၃၁ သော အပေါင်းအဖော်များတို့နှင့် တကွ- အခြားသို့ သွားပြီးလျှင်၊^၂ဤသူ
 သည်အသေသတ်ခြင်း၊ အကျည်းထားခြင်းခံထိုက်သော အမှုကို မပြုဟုအ
 ၃၂ ချင်းချင်းပြောဆိုကြ၏။- အပြိပ္ပမင်းကလည်း၊^၂ဤသူသည် ကဲသာဘုရင်၏
 အယူတော်ကိုခံပါမည်ဟု မဆိုမိလျှင်၊ လွှတ်သင့်သည်ဟု ဖေတ္တမင်းအား
 ဆို၏။

၂၇

ပေါလုနှင့် အခြားသော အကျည်းသမားတို့ကို ရောမမြို့သို့ ပို့စေခြင်းငှါတပ်မူး
 ထက်သို့အပ်ပြီးမှသင်္ဘောနှင့်လွှင့်၍၊ လေမသင့်သောကြောင့်ကုပုကျွန်း
 မြောက်ဘက်နားသို့ရှောက်လျက် မုရမြို့သို့ရောက်သော်၊ ၁-၅။ သင်္ဘောလဲ၍
 လေမသင့်သေးသည်နှင့် ကရေတေကျွန်းအရှေ့ဘက်ကိုလှည့်ပြန်ပြီးလျှင်၊
 လေပြင်းအရှေ့က ကျလာ၍၊ တဆယ်လေးရက်ကြာသော်၊ မေလီတေကျွန်း
 မှာသင်္ဘောပျက်သည်။ သို့သော်လည်းပေါလုသည်မှာဒိတ်တော်ခံနှင့်သည်
 အတိုင်းတယ်သူမျှမသေရ၊ ၆-၄၄။

ထိုအခါ ငါတို့သည်ဣတလိပြည်သို့သင်္ဘောနှင့်ကူးရမည်အကြောင်းကို
 စီရင်ပြီးမှ၊ ယုလီအမည်ရှိသော ဩဂုတ္တုတပ်နှင့် ဆိုင်သောတပ်မူး၌ပေါလု
 ၂ မှစ၍ အကျည်းခံသော အခြားသူတို့ကို အပ်ကြ၏။- အာဒြမုတ္တိသင်္ဘောကို
 စီး၍ အာရှိပြည်နားသို့ရှောက်သွားမည်အကြံနှင့်လွှင့်ကြ၏။^၂ အာရိတ္တရ
 အမည်ရှိသော၊ မာကေဒေါနိပြည်သက်သာလောနိတ်မြို့သားသည် ငါတို့နှင့်
 ၃ ပါ၏။- နက်ဖန်နွေတွင်ဖိဒုန်မြို့၌ ဆိုက်ကြပြီးလျှင်၊ ပေါလုသည်မိမိအဆွေ
 ခင် ပွန်းတို့ထံသို့သွား၍၊ သူတို့၏လုပ်ကျွေးပြုစုခြင်းကိုခံရမည်အကြောင်း၊

၂၃၁ကောရ:၇။ ၂၄၂:၃၊ ၂၉။ ၂၅:၂၅။ ၂၅:၁၁။ ၂၅:၁၂၊ ၂၅။ ၂၁၉:၂၉။

၄ ၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။- ထိုမြို့မှထွက်၍ လေမသင့်
 သေခွကြောင့်၊ ကုပရကျွန်းမြောက်ဘက်နားသို့ရှောက်သွားသဖြင့်ကိလိက
 ၅ ပြည်၊- ပုံဖုလိပြည်နှင့်စပ်သော ပင်လယ်ကိုကူး၍၊ လုကိပြည်၊ မုရမြို့သို့
 ၆ ရောက်ကြ၏။- ထိုမြို့၌ဣတလိပြည်သို့ကူးသောအာလေဇန္ဒြိသင်္ဘောကိုတပ်
 ၇ ပူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ငါတို့ကိုသွင်းထားလေ၏။- နှေးနှေးသာ
 သွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာကြီးစား၍ ကနိဋ္ဌိမြို့နှင့်
 တည့်တည့် ရောက်ပြီးမှ၊ လေမသင့် သေခွကြောင့် ကရေတေကျွန်းအရှေ့
 ၈ ဘက်၊ သာလမုန်မြို့အနားသို့ပင်ပန်းစွာရှောက်သွား၍၊- ထာသဲမြို့နှင့်အ
 နီး၊ ကာလုလိမင်အမည်ရှိသောအရပ်သို့ရောက်ကြ၏။

၉ ကာလ ကြာသည်ရှိသော်၊ ကြီးစွာသော ဥပုသ်နေ့လွန်၍ ပင်လယ်မကူး
 ၁၀ သင့်သောလဥတုအချိန်ဖြစ်သည်ကိုပေါလုသည်ထောက်၍၊- အချင်းလူတို့၊
 ယခုမှာပင်လယ်ကူးလျှင် သင်္ဘောနှင့်ကုန်များတို့သည် ဆုံးရှုံးသည် သာမ
 က၊ ငါတို့ အသက် ပျက်စီးရာသော ဘေးအန္တရာယ် ရောက်မည်ကို ငါထင်
 ၁၁ မြင်သည်ဟုသတိပေး၏။- သို့သော်လည်းတပ်ပူးသည်ပေါလုစကားကိုနား
 မထောင်ဘဲ၊ တက်မကိုင်စကားနှင့် သင်္ဘောသူကြီးစကားကိုနားထောင်၏။-

၁၂ ထိုမြို့ဆိပ်၌ဆောင်းကာလပတ်လုံးမနေသင့်သေခွကြောင့်တဖန်လွှင့်ပြန်၍၊
 ဖိနိတ်မြို့ဆိပ်သို့ဖို့နှိုင်လျှင်၊ ထိုဆိပ်၌ဆောင်းကာလကိုလွန်စေသော်သာ၍
 ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ် ဆိပ်ကား၊ ကရေတေ
 ကျွန်း၌ရှိ၏။ အနောက်မြောက်သို့၎င်း၊ အနောက်တောင်သို့၎င်းမျက်နှာပြု၏။-

၁၃ တောင်လေသည် ဖြည်းညှင်းစွာ လာသောအခါ၊ ယခုဖို့နှိုင် သည်ဟုမိတ်
 ၁၄ ထင်နှင့်လွှင့်၍၊ ကရေတေကျွန်းနားသို့ရှောက်သွားကြ၏။- ကာလမကြာမ
 မြင့်မှီဥရုကလုဒုန်အမည်ရှိသောလေပြင်းမုန်တိုင်း သည်သင်္ဘောကိုတိုက်
 ၁၅ ၍၊- တဟုန်တည်းဆောင်သွားသဖြင့်၊ သင်္ဘောသည်ထိုလေကိုမခံနိုင်သေခွ
 ၁၆ ကြောင့်၊ ငါတို့သည်အားလျော့၍ လေတိုက်ရာသို့ပါလွှင့်ကြ၏။- ကလောဗေ

ကျွန်းနားမှာပြေးစည်တွင်၊ သံပန်ကိုမပျက်စေခြင်းငှါ ပင်ပန်းစွာကြီးစား၍-
 ၁၇ သင်္ဘောပေါ် သို့တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှါ ကြီးနှင့်ပတ်စည်း
 ကြ၏။ သောင်ပေါ်မှာတင်မည်ကိုလည်းမိုးရိမ်သေခွကြောင့် ရွက်ကိုသိမ်း
 ၁၈ သဖြင့်လေတိုက်ရာသို့ပါလွှင့်ကြ၏။- လှိုင်းထအားကြီးသေခွကြောင့်အလွန်

၁၉ တုန်လှုပ်၍၊ နက်ဖန်နေ၌ဝန်ကိုထုတ်ပြစ်ကြ၏။- သုံးရက်မြောက်သောနေ့
 ၂၀ ၌ သင်္ဘော တန်ဆာများကိုကိုယ်လက်နှင့်ကိုင်ယူ၍ပြစ်လိုက်ကြ၏။- နေ့၊
 လ၊ ကြယ်နက္ခတ်တို့ကိုတာရှည်စွာမမြင်ရ၍မိဖမ်းသက် မုန်တိုင်းအားကြီး

၂၄:၂၃။ ၂၈:၁၆။ ၄၀:၁၂၃:၂၇၊ ၂၈၊ ၂၉။ ၅၀:၁၃:၅။

သေးသဖြင့်၊ ကယ်တင်ခြင်းသို့ရောက်မည်ဟုမျှော်စရာ အခွင့်အလျှင်းမရှိ။

၂၀ အစာကိုမစားဘဲကြာမြင့်စွာနေကြပြီးမှ၊ ပေါလုသည်ထိုသူတို့၏အလယ်
၂၁ ညွှတ်၍၊ အချင်းလူတို့၊ ငစကားကိုနားထောင်၍ ကရေတေကျွန်းမှမလွင့်ဘဲနေ

လျှင်၊ ဤပျက်စီးဆိုးရှုံးခြင်းနှင့်ကင်းလွတ်ကြ၏။- ယခုတွင်စိတ်သက်သာ
၂၂ ခြင်းရှိကြလေ၍။ အကြောင်းမူကား၊ သင်္ဘောဆိုးခြင်းမှတပါးသင်တို့တွင်အ

၂၃ ဘယ်သူမျှ အသက်မဆိုးရ။- အဘယ်ကြောင့် နည်းဟူမူကား၊ ငကို^၆ပိုင်
တော်မူ၍၊^၇ ငါကိုးကွယ်သောဘုရားသခင်၏ ကောင်းကင်တမန်သည်ယနေ့

၂၄ ညည့်တွင်ငစနားမှာပေါ်လာလျက်၊- ပေါလု၊ သင်သည်မမိုးရိမ်နှင့်၊ ကဲသာ
ဘုရင်ရွှေသို့ရောက်ရမည်။ သင်နှင့်အတူပင်လယ်ကူးသောသူအပေါင်းတို့

၂၅ ကိုဘုရားသခင်သည်သင့်အားပေးတော်မူပြီဟုဆို၏။- ထိုကြောင့်အချင်းလူ
၂၆ တို့၊ သက်သာခြင်းရှိကြလေ၍။^၈ ငအား မိန့်တော်မူသည် အတိုင်းဖြစ်လိမ့်

မည်ဟုငါသည် ဘုရားသခင်ကိုအမှီပြု၍ယုံခြင်းရှိ၏။- သို့သော်လည်း၊^၉ တ
စုံတရသောကျွန်းပေါ်မှာသင်္ဘောတင်၍ပျက်ရမည်ဟုပေါလုဆို၏။

၂၇ တဆယ်လေးရက်မြောက်သောနေ့ညည့်ရောက်သောအခါ၊ ငါတို့သည်
အာဖရိပင်လယ်တွင် အရပ်လေးမျက်နှာသို့လူးလာသွားကြစည်။ သန်းခေါင်

၂၈ အချိန်၌ တစုံ တရသော ကမ်း အနီး သို့ရောက် လုသည်ဟု သင်္ဘော သားတို့
၂၉ သည်ထင်မှတ်သဖြင့်၊- ရေကိုစမ်းလျှင်အလံနှစ်ဆယ်ရှိသည်ကိုတွေ့ကြ၏။

ထိုမှစီးစည်းလွန်ပြန်လျှင်၊ တဖန်ရေကိုစမ်း၍ တဆယ်ငါးလံရှိသည်ကိုတွေ့
၃၀ ကြ၏။- ကျောက်ကို တိုက်မိမည် စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်

ဆူးလေးသက်ကိုချ၍ မိုဗီးလင်းပါစေဟု ဆုတောင်းကြ၏။- သင်္ဘောသား
တို့သည် သင်္ဘောကို စွန့်သွားမည်ဟုအကြံရှိသည်နှင့်၊ သင်္ဘောဦးသို့သွား

၃၁ ၍ကျောက်ဆူးချဟန်ပြုလျက် သံပန်ကိုလျှော့စည်တွင်၊- ပေါလုက၊ ဤသူ
တို့သည်သင်္ဘောပေါ်၌ မနေလျှင်၊ သင်တို့သည်ချမ်းသာမရနိုင်ကြဟုတပ်

၃၂ မှူးမှစ၍စစ်သူရဲတို့အားဆို၏။- ထိုအခါစစ်သူရဲတို့သည်သံပန်ကြိုးကိုခုတ်
ဖြတ်၍ချလိုက်ကြ၏။

၃၃ မိုဗီးလင်းလှသောအခါအစာကိုစားစေခြင်းငှါ ပေါလုသည်လူအပေါင်း
တို့ကိုတိုက်တွန်းလျက်၊ သင်တို့သည်တဆယ်လေးရက်ပတ်လုံး မျှော် ထင့်

၃၄ ၍ယနေ့တိုင်အောင်အစာမစားဘဲငတ်မွတ်လျက်နေကြ၏။- ထိုကြောင့်အစာ
၃၅ စားကြလေ၍။ စားလျှင်ချမ်းသာရခြင်းအကြောင်းဖြစ်လိမ့်မည်။^{၁၀} သင်တို့
ဆံခြည်တပင်မျှ မပျက်စီးရဟု ဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍၊^{၁၁} ထို

၆၂၃:၁၁။ ၇၊ ၆:၁၆။ ရော၊ ၁၉။ ၇၊ ၁:၁၅။ ရော၊ ၄:၂၀။ ၂တိ၊ ၁:၁၂။ ၆၂၀:၁။ ၁၁ရော၊ ၁:၅၂။
မ၊ ၁၀:၃၀။ လျ၊ ၁:၇။ ၂၁:၁၀။ ၁၁ရော၊ ၉:၁၃။ မ၊ ၁၅:၃၆။ မ၊ ၁၀:၆။ ယော၊ ၆:၁၁။ ၁တိ၊ ၄:၃၊ ၄။

သူများ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖွဲ့၍စား
 ၃၆ လေ၏။- ထိုသူအပေါင်းတို့သည်လည်း၊ မိတ်သက်သာခြင်းရှိ၍ အစာကို
 ၃၇ စားကြ၏။- ထိုသင်္ဘော၌ပါသော သူများတို့သည် အရေအတွက်အားဖြင့်
 ၃၈ နှစ်ရာခန့်ကျိပ် ခြောက်ယောက်ရှိသတည်း။- ဝဇ္ဇာစားပြီးမှ ဆန်စပါးကို
 ပင်လယ်ထဲသို့ပြစ်ချ၍သင်္ဘောကိုပေါ့စေကြ၏။
 ၃၉ မိုဗ်းလင်းသောအခါ ထိုအရပ်ကို မသိသော်လည်း၊ ထောင့်ကွေ့တစ်ခု၌
 သင်္ဘောအိပ်၍ရှိသည်ကို မြင်သောကြောင့်သင်္ဘောကို အထဲသို့ သွင်းနိုင်လျှင်
 ၄၀ သွင်းမည်ဟု အကြံရှိကြ၏။- ကျောက်ဆူးတို့ကိုလွှတ်၍ ပင်လယ်ထဲသို့ချ
 လိုက်ပြီးမှတက်မတို့ကို ဆိုင်းသောကြီးများကိုဖြည့်၍၊ ရွက်ကိုလေ၌ဖြန့်
 ၄၁ ဖွင့်လျှက် ကမ်းနားသို့ တိုက်သွားကြ၏။- ရေဆိုင်ရာသို့ ရောက်လျှင်၊^၁
 သင်္ဘောကိုသောင်ပေါ်မှာ တင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့်၊ ဝဲကိုထိုင်းတံပိုး
 ၄၂ ရိုက်သောကြောင့် ကျိုး၏။- ထိုအခါအကျည်းခံသောသူတို့သည် ကုန်းသို့
 ကူး၍ပြေးမည်ကိုစိုးရိမ်သောကြောင့်စစ်သူရဲတို့သည်သတ်မည်ဟုအကြံ
 ၄၃ ရှိကြ၏။- တပ်မှူးသည်ပေါလုကိုချမ်းသာစေခြင်းငှါအလိုရှိသဖြင့်၊ စစ်သူရဲ
 တို့၏အကြံကို မြစ်တား၍၊ ကူးနိုင်သော သူတို့သည်အရင်ဆင်း၍ ကုန်းသို့
 ၄၄ သွားစေခြင်းငှါ၎င်း၊- ကြွင်းသောသူတို့သည်ပျည်ပြားမှစ၍ သင်္ဘောတန်ဆာ
 များကိုစီးစေခြင်းငှါ၎င်း စီရင်လေ၏။^၂ ထိုသို့လူအပေါင်းတို့သည်ဘေးနှင့်
 လွတ်၍ကုန်းပေါ်သို့ရောက်ကြ၏။

၂၀

သင်္ဘောပျက်သော သူတို့ကို ကျွန်းသားရိုင်းလက်ခံ ပြုစုကြသည်တွင် မြွေဆိုး
 ပေါလုလက်ကိုကိုက်သော်လည်းပေါလုမသေ။၁-၆။ ကောင်းကောင်းလက်
 ခံသောကျွန်းသူကြီးပုဗလိ၏အဖမှစ၍၊ နာသောသူအများကို ပေါလုသည်
 ချမ်းသာစေသည်။၇-၁၀။ သုံးသကြာလျှင်သင်္ဘောနှင့်လွင့်ပြန်၍ရောမမြို့သို့
 ရောက်သော်၊ ပေါလုသည် အကျယ်ချုပ်ခံလျက်၊ မိမိငှါသောအိမ်မှာနှစ်
 နှစ်ပတ်လုံးသာသောသူများကိုတရားဖောလျက်နေရသည်။၁၁-၃၁။

၀ ကုန်းပေါ်သို့ရောက်သောအခါ၊^၁ ထိုကျွန်းကားမေလိတေကျွန်း ဖြစ်သည်
 ၂ ကိုသိကြ၏။- မိုဗ်းရွာ၍ ချမ်းသောကြောင့်^၂ လူရိုင်းတို့သည် မီးမွှေးပြီး
 ၃ လျှင်၊ ငါတို့အပေါင်းကို လက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။- ပေါလု
 သည်ထင်းကိုစုသိမ်း၍မီးပေါ်မှာထည့်စည်တွင်၊ မြွေဆိုးသည်မီးငွေ့ထဲက
 ၄ ထွက်၍ပေါလု၏ လက်ကိုတွယ်လျက်နေ၏။- ထိုလူရိုင်းတို့သည် မြင်လျှင်၊

၁)၂ကော၊၁၁:၂၅။ ၃)၂၂။ ၄)၂၇:၂၆။ ၅)ရော၊၁:၁၄။ ၆)ကော၊၁၄:၁၁။ ကော၊၃:၁၁။

- ၅ ဤလူကား လူအသက်ကို သတ်သောသူအမှန်ဖြစ်၏။ ပင်လယ်ဘေးမှလွတ်
 သော်လည်း၊ အသက်ရှင်စေခြင်းငှါတရားသည်အခွင့်မပေးဟုအချင်းချင်း
 ၅ ဆိုကြ၏။- ပေါလုသည် မြွေကို မီးထဲသို့ ခါချ၍^၃ အဘယ် ဘေးမျှမသင့်။-
 ၆ သူသည်တကိုယ်လုံးရောင်မည်၊ တခဏချင်းတွင်လဲ၍ သေမည်ဟု၊ ထိုသူ
 တို့သည်ကြာမြင့်စွာငံ့လင့်သော်လည်း၊ သူ၌မကောင်းသော အပြစ်တစုံတခု
 ကိုမျှမမြင်လျှင်၊ သဘောပြောင်းလဲ၍^၄ ဤသူကား နတ်ဘုရား ဖြစ်သည်ဟု
 ဆိုကြ၏။
- ၇ ထိုအရပ်နှင့် မနီးမဝေးပုဗလိအမည်ရှိသောကျွန်းသူကြီး၏နေရာရှိ၏။ ထို
 သူကြီးသည် ငါတို့ကိုလက်ခံ၍၊ သုံးရက်ပတ်လုံးကောင်းမွန်စွာလုပ်ကျွေး
 ၈ ပြုစုလေ၏။- ပုဗလိမင်း၏အဖသည် ဖျားနာနှင့်ဝမ်းကျသွေးသွန်နာစွဲ၍၊ တံး
 လုံးနေသည်ကို ပေါလုဝင်၍^၅ ဆုတောင်း ပြီးမှ၊^၆ သူအပေါ်၌ လက်တင်၍ အ
 ၉ နာကိုညိမ်းစေ၏။- ဤသို့ပြုသောကြောင့် ထိုကျွန်း၌ အနာရောဂါ စွဲသော အ
 ၁၀ ခြားသူရှိသမျှတို့သည် ယာ၍ ချမ်းသာခြင်းကို ရကြ၏။- ထိုသူတို့သည်^၇ များ
 စွာသောလက်ဆောင်တို့ကိုပေး၍၊ ငါတို့သည်လွှင့်ပြန်သော အခါရိက္ခာများ
 ကိုလည်းသင်္ဘောပေါ်သို့တင်ကြ၏။
- ၁၁ သုံးလလွန်လျှင်၊ နတ်သားအမွှာတို့၏ရုပ်တုပါသော၊ ထိုကျွန်း၌ဆောင်း
 ကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိယဘော်ကို ငါတို့သည်စီးပြန်၍၊-
 ၁၂-၁၃ သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။- ထိုမြို့မှလွှင့်ပြန်၍ ဝိုက်သွား
 သဖြင့်၊ ရေကျန်မြို့သို့ရောက်၍ တရက်နေပြီးမှတောင်လေလာသောကြောင့်
 ၁၄ နှစ်ရက်တွင် ပေါတယောလိမြို့သို့ရောက်ကြ၏။- ထိုမြို့၌ ညီအစ်ကိုအချို့တို့
 ကိုတွေ့၍ ခုနှစ်ရက်နေကြပါဟုသူတို့သည်တောင်းပန်သည်အတိုင်းနေပြီးမှ၊
 ၁၅ ရောမမြို့သို့ ခရီးသွားကြ၏။- ရောမမြို့သား ညီအစ်ကို တို့သည် ငါတို့လာ
 ကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြို ပြုအံ့သောငှါ အချို့တို့သည် အပွဲဈေး
 တိုင်အောင်ငှင်၊ အချို့တို့သည် သုံးဇရပ်တိုင်အောင် ငှင်လာကြ၏။ ပေါလု
 သည်ထိုသူတို့ကိုမြင်လျှင်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၍ မိတ်
 ၁၆ သက်သာခြင်းသို့ရောက်လေ၏။- ရောမမြို့သို့ရောက်ကြသောအခါ တပ်မူး
 သည် အကျည်းခံသောသူတို့ကို ကိုယ်ရံတော်မူ၍ အပ်လေသော်၊^၈ ပေါလု
 သည်မိမိကိုစောင့်သော စစ်သူရဲ တယောက်နှင့်အတူ မိမိအလိုအလျှောက်
 နေရသောအခွင့်ကိုရ၏။
- ၁၇ သုံးရက် လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍ စု

၃မာ၊၁၆၊၁၈။ လု၊၁၀၊၁၉။ ၄မာ၊၁၁။ ၅ယာ၊၅၊၁၄၊၁၅။ ၆ခဉ္စ၊၁၁၊၁၂။ ၈မာ၊၆၊၅။ ၇၊၃၂။
 ၁၆၊၁၈။ လု၊၄၊၄၀။ ၁ကော၊၁၂၊၉၊၂၈။ ၇ထိ၊၅၊၁၅။ ၇၊၂၊၃။

ဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယုဒလူမျိုးကို မပြစ်မှား၊ မိမိသည်
 ၆ ဖဆက်ကျင့်သော ထုံးတမ်းကို မပယ်သောသူ ဖြစ်လျက်ပင်၊ ၁၀ ယေရှုရှုလင်
 မြို့သား တို့သည် အကျွန်ုပ်ကို အကျည်းသား၍၊ ရောမလူတို့ ထက် သို့အပ်
 ၁၈ လိုက်ကြ၏။ ၁၁ ရောမလူတို့သည် အကျွန်ုပ်ကို စစ်ကြော ပြီးမှ၊ သေထိုက်
 ၁၉ သော အပြစ်တစ်ခုခုကို မှုမတွေ့သဖြင့် လွတ်ခြင်းငှါ အလိုရှိကြ၏။ - ထိုအလို
 ကို ယုဒလူတို့သည် ဆီးတားသောအခါ၊ ၂၀ ကဲသာဘုရင်၏ အယူတော်ကို ခံပါ
 မည်ဟု အကျွန်ုပ် ဆိုရ၏။ ထိုသို့ဆိုသော်၊ အမျိုးသားချင်းတို့ကို အပြစ်တင်
 စရာ တစ်ခုခုရှိသောကြောင့် ဆိုသည်မဟုတ်။ ထိုကြောင့်သင်တို့ကို မြင်၍
 ၂၀ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ် ခေါ်ပါပြီ။ ၂၁ ဣသရေလအမျိုး၏ မှော်လင့်ရာအ
 တွက်ကြောင့်၊ အကျွန်ုပ်သည် ၂၂ ဤသံကြီးနှင့် ချည်နှောင်ခြင်းကို ခံရပါ၏ဟု
 ၂၁ ပြောဆိုလျှင်၊ - ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒ
 ပြည်မှ အကျွန်ုပ်တို့ မရကြ။ ထိုပြည်မှ လာသော ညီအစ်ကိုတို့ တွင် အတယ်သူ
 ၂၂ မှုသင်၌ အပြစ်ရှိကြောင်းကို မကြားမပြောပါ။ - သို့သော်လည်း ဤဘာသာ
 သည် အရပ်ရပ်တို့၌ ကဲ့ရဲ့ အပြစ်တင် ၂၃ ခြင်းကို ခံရသော ဘာသာ ဖြစ်သည်
 ကို အကျွန်ုပ်တို့ သိကြသည်ဖြစ်၍၊ သင်၏အယူဝါဒကို သင်သည်ကိုယ်တိုင်
 ဖော်ပြသောစကားကို အကျွန်ုပ်တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆို
 ၂၃ ကြလျှင်၊ - နေ့ရက်ကို ချိန်းချက်၍ လူများတို့သည် ပေါလုတည်းခိုရာအရပ်
 သို့ လာကြသည်ရှိသော်၊ ပေါသည်ဘုရားသခင်၏ ၂၄ နိုင်ငံတော်အကြောင်းကို
 သက်သေခံသဖြင့် ၎င်းထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေ
 ခြင်းငှါ ၂၅ မောရှေ၏ ပညတ္တိကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အဖိုပု၍ ပြား
 ယောင်း သွေးဆောင် သဖြင့် ၎င်း၊ နံနက် အချိန်မှစ၍ ညအချိန်တိုင်အောင်
 ထုတ်ဖော်ဟောပြောလေ၏။

၂၄ အချို့တို့သည် ၂၆ ပေါလု၏စကားကို ယုံကြ၏။ အချို့တို့သည် မယုံဘဲ နေကြ
 ၂၅ ၏။ - ထိုသို့အချင်းချင်း သဘောကွဲပြား၍ သွားကြ၏။ သွားကြစည်တွင် ပေါလု
 သည် စကား တစ်ခုခုကို ပြောလိုက် သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်
 ၂၆ သည် ပရောဖက်ဟေရှာယအားဖြင့်၊ မိန့်တော်မူချက်ဟူမူကား၊ ၂၇ သင်တို့
 သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်
 ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်ဟု၊ ထိုလူမျိုး ရှိရာသို့ သွား၍ ပြောလေ၌။ -
 ၂၇ အကြောင်းမူကား၊ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှစ်လုံးမသိ၊ အကျင့်

၆၂၄:၁၂၊ ၁၃။ ၂၅:၈။ ၂၀၂၁:၃၃။ ၂၅:၈။ ၂၆:၃၁။ ၂၅:၁၁။ ၂၅:၆၊ ၇။ ၂၅:၂၉။
 ၈၊ ၃:၁။ ၄:၁။ ၆:၂၀။ ၂၀:၁:၁၆။ ၂:၉။ ဖိလေဝေ ၁:၁၃။ ၂၅:၅၊ ၁၄။ လျှား ၃၄။ ၁၆:၃။
 ၁၉:၈။ လျှား ၂၇။ ၂၅:၆၊ ၂၂။ ၂၀:၄:၄။ ၁၇:၄။ ၁၉:၉။ ၂၅:ဟေရှာ ၆:၉။ ယော ၅:၂၁။
 ယေ ၁:၂:၂။ ၈:၁၃:၁၄၊ ၁၅။

မပြောင်းလဲ၊ သူတို့အနာရောဂါကိုငါမညိမ်းစေရသည်တိုင်အောင်၊ သူတို့၏
 ၂၀ စိတ်နှစ်လုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကို ပိတ်
 ကြောင့်^၁ ဘုရားသခင်၏ ကယ်တင် တော်မူခြင်း ကျေးဇူးတော်ကိုတပါးအ
 မျိုးသားတို့အားပေးလိုက်သည်ဖြစ်၍၊ သူတို့သည်နားထောင်မည်အရာကို
 ၂၅ သင်တို့သိမှတ်ကြလေ့၌ဟု- ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည်သွား၍ အ
 ချင်းချင်းများစွာသောဆွေးနွေးနှိုးနှောခြင်းရှိကြ၏။
 ၃၀ ထိုနောက်မှပေါလုသည် နှစ်နှစ်ပတ်လုံးမိမိငှါးသောအိမ်၌နေသဖြင့်၊ မိမိ
 ၃၅ ထံသို့လာသောသူအပေါင်းတို့ကို ဧည့်ခံ၍- အဘယ်သူမျှမမြစ်တားဘဲ၊^၂
 ဘုရားသခင်၏ နိုင်ငံဘော် အကြောင်းကို အတည့်အလင်း ဟောပြော၍၊ သ
 ခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။

။ရှင်လုကာစီရင်ရေးထားသော တမန်တော်ဝတ္ထုပြီး၏။

Please Remember in Prayer those who made this available

၂၀၁၃:၄၆၊၄၇၊ ၁၀:၆၊ ၂၂:၂၁၊ ၂၆:၁၇၊၁၈၊ ၂၅:၄၁၊၄၃၊ ရောမ:၁၁၊ ၂၁၄:၃၁၊
 ၁၆:၁၉။

of the earlier edition (pre-1881). This text conforms to the T.F

This text was printed in 1885, although it is a reprint of the
as far as we know. Anyone having questions about this
text should compare it to the Stephens / Estienne Version
in Koine (Ancient) Greek of 1550/1551, which is the root
standard historic Ancient Greek text of the New Testament

20 seconds for Fellow Christians - Dear Lord,

**Thank you that this PDF Ebook
has been released so that we are able
to learn more about you and wiser versions.
Please help it to have wide circulation
Please help the people responsible for
making this Ebook available.**

**Please help them to be able to have more
resources available to help others.
Please help them to have all the resources,
the funds, the strength and the time that they
need and ask for in order to be able
to keep working for You.**

**I pray that you would encourage them and
that you protect them physically and
spiritually, and the work & ministry that
they are engaged in.**

**I pray that you would protect them from the
Spiritual or other Forces that could harm them
or their work and projects, or slow them down.
Please help them to find Godly friends who
are able to help. Provide helpful transportation
for their consistent use.
Remind me to pray for them often as this
will help and encourage them.**

**Please give them your wisdom and
understanding so they can better follow you,
and I ask you to do
these things in the name of Jesus, Amen,**

Thank you for helping your fellow Christians by praying for us

Prayers

and

a Few Resources

Ideas and Ebooks (Livres / Libros)

For your Consideration

Glad to have this New Testament ?

Help us by PRAYING for us !!

Invest in your own Eternity
Spend time praying !

(thank you)

SHARE THIS PDF (E-Book) with your Friends
So *that* they will have a stronger
Spiritual Life ALSO

Concerning Christians and Christianity

1. Christians are those who follow the teachings of Jesus Christ.

2. The Teachings of Jesus Christ are explained in the book called the Gospel (Injil) or the New Testament.

3. The New Testament is the First Place to find and record the teachings of Jesus Christ, by those who actually knew Him.

4. The New Testament has never been disproved **archeologically** or **historically**. It has and remains accurate.

5. The New Testament Predicts that certain events will happen in the Future.

7. The Reliability of the Old Testament and the New Testament are clear indications of the accuracy of the New Testament.

8. Jesus Christ did Not fail in His mission on Earth.

9. Jesus Christ Pre-existed. This means that He existed BEFORE the Creation of the World.

10. When Christians worship Jesus Christ, they are NOT worshiping another Human being.

11. Jesus Christ did not become God by performing good works.

12. Christians cannot perform good works in order to go to Heaven. Those who want to find God must admit they are not able to be Perfect or Holy, and that they need the help of God to help them get rid of their Sins.

14. More than 500 Million Christians around the world today are NOT Roman Catholic. The Vatican does NOT speak for Christianity in many situations.

Concerning Christians and Christianity (2)

15. Judas did NOT die in the place of Jesus Christ on the cross.

16. Jesus Christ had no motive to escape his fate. Jesus Christ was born to communicate His message of Hope and Redemption for mankind.

17. Without the **Blood of Jesus**, it would be **impossible** for those who believe in Jesus Christ to be saved, to have Eternal Life.

18. Christians worship **ONE** God, NOT three Gods.

19. In True Christianity, Historically, **the Trinity is =**

a) God the Father

b) God the Son

c) God the Holy Spirit

20. The worship of Angels or Created Beings, or Creatures or anything except God (God the Father, God the Son [Jesus Christ], and God the Holy Spirit, is forbidden.

21. The Trinity IS NOT = Mary, Joseph and Jesus

22. The Trinity is NOT = Jesus, Joseph and God the Father

23. Gabriel is NOT another name for Jesus Christ.

24. Anyone can become a Christian if they want to.

25. Christianity IS not something that can be done EXTERNALLY. A person is a Christian because of what they believe **in their Heart**, inside of them. Their own **sincerity before God** is the true test.

26. Those who accept an electronic mark [666] for the purchase of goods, in their right hand or forehead are NOT able to become Christians.

Concerning Christians and Christianity (3)

People are innocent if they do not know and have no way of knowing that they are doing wrong. The Christian God places the knowledge of good and bad in the hearts of each and every individual.

No one except God is Holy.

It is wrong to murder innocent people.

It is wrong to kill Christians who have not actively harmed anyone.

People are NOT Christians simply because their family is "Christian".

People are NOT Christian because they are born INTO a "Christian" family.

A person cannot become a Christian "AUTOMATICALLY".

No one can be BORN a Christian, but becoming a true Christian will guarantee Eternal Life, in Heaven and with God.

The Presumption that a person is a Christian **simply because** they are going into a Church and sitting there is False.

Churches have people inside of them that are NOT Christian, but they want to learn more about God.

A Church, or a Church Official CANNOT MAKE anyone a Christian.

Christians do NOT convert anyone by Force, because this action is a violation of the CHOICES that GOD alone is able to make. To **force** others would suggest that God is weak, and cannot do this by Himself. The Christian God has much Strength but uses it to show love and help in this life, not unkindness.

Only God could FORCE someone to do something against their will, and the Creator of the Universe does NOT behave in that manner.

The Choice of what to believe or not to believe is up to Each individual, who must make up their own mind, of their free will.

There is no way to impose Christianity on anyone by Force.

Conversions by Force to Islam are NOT recognized by GOD or Christians.

Concerning Christians and Christianity (4)

Those who are converted **from Christianity to Islam by Force** or coercion, are Still Christian, AND **STILL** considered Christian.

Once a person is recognized by God as a genuine Christian, they are “**sealed**” permanently. There is no way for any **Human** to change this.

Forcing any Christian to say that they convert or accept Islam simply makes that Christian *to state* something which is FALSE. There is no such thing as Genuine conversion that God can recognize **OUT** of Christianity, if that person was a Christian.

To suggest that Christians could be converted by Force, actually means (signifies) that there are actions that humans can take that can **FORCE** God somehow to UNDO or ALTER what He has done. This is not the case. **Actions that Humans Force other Humans to take are not recognized** by God as a **true** Change of Mind, or a **Change of Heart**.

Once a person becomes a Christian, All of their sins (past, present, and future) are forgiven. They are reconciled to God for Eternity, and nothing can change this. **Forced Conversions to Islam are not considered Valid either by God or Christians**. No one can undo in the Heart of a person, what God can do. The link between a Christian and God is a link that Cannot be broken. **Saying** anything to the contrary will not alter or change this.

Christians do not Depend on their sanctuaries or Church buildings in order to meet with God. Harming a building **against the God who made the Universe** is not a genuine sign of success or progress. Christians simply make use of any buildings. Christians are able to meet and pray and talk to God by themselves, **without** a Church building and without a Priest or Pastor. God is always with them.

Harming a Church building simply proves that some people are afraid of Church Buildings. That is all. The Earliest Christians did not have Churches or Buildings for Hundreds of Years.

Harming a Church Building does not harm God, and it does not harm Christians. It simply makes them go and use a different building, or to meet without one.

Concerning Christians and Christianity (5)

Some people have not examined churches very much. **MANY are very simple** and do NOT have decorations or much *inside* of them. In Christianity, this is intentional. This symbolism is on purpose, intending to signify that the **INNER LIFE** of the Christian, is what is important to God, and NOT the building in which people worship.

Man looks on the external and outward appearance. GOD looks on the inner heart of each individual.

There would be no reason for anyone to become upset, if they did not think that Christianity was making progress. Those who are upset are upset because Christianity has answers, reasons and arguments that do not seem to be defeated. God is big enough to defend himself.

If Christianity is false, it should be possible to explain to Christians why and how Christianity is false. Killing or harming Christians is only an excuse, a method of hiding from the reality that intellectual conversation and explanations of those who are violent do NOT have the answers to defend with kindness or reason what they believe.

Christians believe that almost all violence is a waste of time. It does not accomplish what it is "supposed" to accomplish. Those who have arguments are able to advance those and explain them to others. Those who do not use violence instead. This method does not convince Christians or others to adopt methods of violence.

People become like the God they serve. If the God they serve is unkind and unmerciful, that is what the followers become. If the God being worshiped is cruel and mean to women and children, then that is what the followers of that God usually will become.

Jesus Christ is love. Christians try to be loving.

People have the **option** of accepting to believe in the Teachings of Jesus Christ in the New Testament or rejecting those teaching. The choice in this life is **up to each person**. God is the one who makes His own rules. Thankfully, the God of this world decided to use Love and kindness to explain Himself so that all of us would have a chance to learn and to experience the unconditional love of Jesus Christ. [\(books are listed in this Ebook. Those who want to refute Christianity may want to start by refuting the books listed in this PDF\)](#)

Concerning Christians and Christianity (6)

True Christians are NOT afraid to have conversations with those who are not Christians. Christians are NOT afraid to have conversations with those who are islamic or from any other faith.

Christians are NOT afraid to talk about the weakness of Christianity, if that is a topic someone else wants to discuss.

Christians will not stone you or harm you because you disagree with them.

Christian will not make you slave IF you do NOT convert to Christianity.

Those who truly believe in the TRUTH of what they claim to believe are NOT afraid to discuss the content of what they believe with other people.

Christians may share with you that you are not 100% perfect and Holy, and Christians will Admit and acknowledge that THEY are NOT perfect or Holy.

Christians admit that they need a savior, that they cannot be good enough on their own, and that they cannot perform ENOUGH good and HOLY actions to please God. That is the starting point for anyone to become a Christian.

Those who engage Christians in discussions about religion should be willing to look at the history, the archeology, the science and all of the aspects of religion and the books that they use or defend. That is simply being honest. And those who seek spiritual truth are NOT afraid to discuss honestly issues of religion.

IF GOD is GOD, then GOD will STILL be GOD after a conversation takes place. Those who follow God should be willing to think and use the mind that God gave to them. IF God gave people a mind, HE expects them to use it. Discussions are part of the use of the mind.

There is a lot of history about OTHER religions that can be found in the West. In other nations, FEAR of being wrong induces and provokes censorship. But history can be proven and demonstrated. **The Dead Sea Scrolls were found in 1947-48.** Those scrolls contained the Jewish Old Testament. They were **dated scientifically to be 200 years OLDER than the time of Jesus Christ.** The Jewish Old Testament has NOT been changed or altered. This is simply a scientific and historic Fact.

God Preserves His Word. His word is the Old and New Testament. **IF you are seeking truth, what do you have to fear from Truth ?**

Concerning History and the Early Church

Christians do NOT pray to MARY. The Bible never teaches to Pray to Mary. Mary was born a human sinner, and became a Christ-follower.

Prayers to ANY Human (Except Jesus Christ, who was God who became Human for a short time) is IDOLATRY

Christians do not pray To Statues, which is IDOLATRY

Christians do not pray To Icons, which is a Graven Image, which is ALSO IDOLATRY.

The Early Church and the Early Christians did NOT pray to Mary.

The Early Church and the Early Christians did NOT pray to Saints, as this would be blasphemy, and taking worship and adoration away from God.

It is the Mediation of Jesus Christ alone which serves to communicate between God and Man, and NOT any other Human.

Christians know which books of the Bible are part of the Bible and belong in the Bible. There is a great deal of evidence and documentation over the whole world for the conclusion, about which books belong in the Bible.

Some books may help to clarify or explain (these are Free Books):

For those who read English:

- 1) The Seventh General Council (held 787 AD) in which the Worship of Images was established, by John Mendham - 1850
- 2) Image worship in the Church of Rome by James Endell Tyler
- 3) Primitive Christian Worship by James Endell Tyler
- 4) The worship of Mary [proven to be Unbiblical] by James Endell Tyler

THESE BOOKS are AVAILABLE For FREE ONLINE

Concerning History and the Early Church

We recommend, for your potential consideration, the following books:

1) The Seventh General Council (held 787 AD) in which the Worship of Images was established, with copious notes from the Caroline books compiled by order of Charlemagne by Rev John Mendham - 1850

2) Image worship in the Church of Rome by James Endell Tyler

The image-worship of the Church of Rome : proved to be contrary to Holy Scripture and the faith and discipline of the primitive church and to involve contradictory and irreconcilable doctrines within the Church of Rome itself (1847)

3) Primitive Christian Worship by James Endell Tyler

Primitive christian worship, or, The evidence of Holy Scripture and the church, concerning the invocation of saints and angels, and the blessed Virgin Mary (1840)

4) The worship of Mary by James Endell Tyler

5) The Pope of Rome and the popes of the Oriental Orthodox Church

by Caesarius Tondini (1875) also makes for interesting reading, even though it is a Roman Catholic work which was approved with the Nihil Obstat (not indexed by the inquisition) notice.

THESE BOOKS are AVAILABLE For FREE ONLINE

Concerning History and the Roman Catholic Church

Historic Information on the Roman Catholic Church can be found - in online searches - under the words:

papal, roman catholic, papist, popish, romanist, vatican, popery, romish,

There are many free Ebooks available online and at Google that cover these topics.

There is of course the standard works on the proven history of the Vatican:

The Two Babylons by Alexander Hislop, which uses more than 200 ancient Latin and Greek sources.

The Roman Schism illustrated from the Records of the Early Roman Catholic Church
by Rev. Perceval.

Those who have trouble with Vatican documents concerning early Church Councils should conduct their own research into a document called the "Donation of Constantine", which was the false land grant from the Roman Emperors to the Vatican.

Saved - How To become a Christian how to be saved

**A Christian is someone
who believes the
following**

*Steps to Take in order to become a
true Christian, to be Saved & Have a
real relationship & genuine
experience with the real God*

**Read, understand, accept and
believe the following verses from
the Bible:**

**1. All men are sinners and fall short
of God's perfect standard**

Romans 3: 23 states that

For all have sinned, and come short of
the glory of God;

2. Sin - which is imperfection in our lives - denies us eternal life with God. But God sent his son Jesus Christ as a gift to give us freely Eternal Life by believing on Jesus Christ.

Romans 6: 23 states

For the wages of sin is death; but the gift of God is eternal life through Jesus Christ our Lord.

3. You can be saved, and you are saved by Faith in Jesus Christ. You cannot be saved by your good works, because they are not "good enough". But God's good work of sending Jesus Christ to save us, and our response of believing - of having faith - in Jesus Christ, that is what saves each of us.

Ephesians 2: 8-9 states

8 For by grace are ye saved through faith; and that not of yourselves: it is the gift of God:

9 Not of works, lest any man should boast.

4. God did not wait for us to become perfect in order to accept or unconditionally love us. He sent Jesus Christ to save us, even though we are sinners. So Jesus Christ died to save us from our sins, and to save us from eternal separation from God.

Romans 5:8 states

But God commendeth his love toward us, in that, while we were yet sinners, Christ died for us.

5. God loved the world so much that He sent his one and only Son to die, so that by believing in Jesus Christ, we obtain Eternal Life.

John 3: 16 states

For God so loved the world, that he gave his only begotten Son, that whosoever believeth in him should not perish, but have everlasting life.

6. If you believe in Jesus Christ, and in what he did on the Cross for us, by dying there for us, you know for a

fact that you have been given Eternal Life.

1 John 5: 13 states

These things have I written unto you that believe on the name of the Son of God; that ye may know that ye have eternal life, and that ye may believe on the name of the Son of God.

7. If you confess your sins to God, he hears you take this step, and you can know for sure that He does hear you, and his response to you is to forgive you of those sins, so that they are not remembered against you, and not attributed to you ever again.

1 John 1: 9 states

If we confess our sins, he is faithful and just to forgive us our sins, and to cleanse us from all unrighteousness.

If you believe these verses, or want to believe these verses, pray the following:

" Lord Jesus, I need you. Thank you for dying on the cross for my sins. I open the door of my life and ask you

to save me from my sins and give me eternal life. Thank you for forgiving me of my sins and giving me eternal life. I receive you as my Savior and Lord. Please take control of the throne of my life. Make me the kind of person you want me to be. Help me to understand you, and to know you and to learn how to follow you. Free me from all of the things in my life that prevent me from following you. In the name of the one and only and true Jesus Christ I ask all these things now, Amen".

Does this prayer express your desire to know God and to want to know His love ? If you are sincere in praying this prayer, Jesus Christ comes into your heart and your life, just as He said he would.

It often takes courage to decide to become a Christian. It is the right decision to make, but It is difficult to fight against part of ourselves that wants to hang on, or to find against that part of our selves that has trouble changing. The good news is

that you do not need to change yourself. Just Cry out to God, pray and he will begin to change you. God does not expect you to become perfect before you come to Him. Not at all...this is why He sent Jesus...so that we would not have to become perfect before being able to know God.

**Steps to take once you have asked
Jesus to come into your life**

Find the following passages in the Bible and begin to read them:

- 1. Read Psalm 23 (in the middle of the Old Testament - the 1st half of the Bible)**
- 2. Read Psalm 91**
- 3. Read the Books in the New Testament (in the Bible) of John, Romans & I John**
- 4. Tell someone of your prayer and your seeking God. Share that with someone close to you.**
- 5. Obtain some of the books on the list of books, and begin to read**

them, so that you can understand more about God and how He works.

6. Pray, that is - just talk to and with God, thank Him for saving you, and tell him your fears and concerns, and ask him for help and guidance.

7. email or tell someone about the great decision you have made today !!!

Does the "*being saved*" process only work for those who believe ?

For the person who is not yet saved, their understanding of **1) their state of sin and 2) God's** personal love and care for them, **and His desire and ability to save them....is what enables anyone to become saved.**

So yes, the "being saved" process works only for those

who believe in Jesus Christ and Him only, and place their faith in Him and in His work done on the Cross.

...and if so , then how does believing save a person?

Believing saves a person because of what it allows God to do in the Heart and Soul of that person.

But it is not simply the fact of a "belief". The issue is not having "belief" but rather what we have a belief about.

IF a person believes in **Salvation by Faith Alone in Jesus Christ** (ask us by email if this is not clear), then **That belief** saves them. Why ? because they are magical ? No, because of the sovereignty of God, because of what God does to them, when they ask him into their heart & life. When a person decides to place their faith in Jesus Christ and **ask Him** to forgive them of

their sins and invite Jesus Christ into their life & heart, **this** is what saves them – *because of* what God does for them at that moment in time.

At that moment in time when they sincerely believe and ask God to save them (as described above), God takes the life of that person, and in accordance with the will of that human, having requested God to save them from their sins through Jesus Christ – God takes that person's life and sins [all sins past, present and future], and allocates them to the category: of "*one of those people who Accepted the Free Gift of Eternal Salvation that God offers*".

From that point forward, their sins are no longer counted against them, because that is an account that is paid by the shed blood of Jesus Christ. And there is no person that could ever sin so much, that God's love would not be good enough for them, or that would somehow not be able to be covered by the penalty of

death that Jesus Christ paid the price for. (otherwise, sin would be more powerful than Jesus Christ – which is not true).

Sometimes, People have trouble believing in Jesus Christ because of two extremes:

First the extreme that they are *not* sinners (usually, this means that a person has not committed a "serious" sin, such as "murder", but God says that **all sins separates us from God**, even supposedly-small sins. We – as humans – tend to evaluate sin into more serious and less serious categories, because we do not understand just how serious "small" sin is).

Since we are all sinners, we all have a need for God, in order to have eternal salvation.

Second the extreme that they are *not good enough* for Jesus Christ to save them. This is basically done by those who reject the Free offer of Salvation by Christ Jesus because those people are -literally – **unwilling**

to believe. After death, they will believe, but they can only chose Eternal Life BEFORE they die. The fact is that all of us, are not good enough for Jesus Christ to save them. That is why Paul wrote in the Bible "**For all have sinned, and come short of the glory of God**" (Romans 3:23).

Thankfully, that is not the end of the story, because he also wrote " **For the wages of sin *is* death; but the gift of God *is* eternal life through Jesus Christ our Lord.**"(Romans 6: 23)

That Free offer of salvation is clarified in the following passage:

John 3: 16 For God so loved the world, that he gave his only begotten Son, that whosoever believeth in him should not perish, but have everlasting life.

17 For God sent not his Son into the world to condemn the world; but that the world through him might be saved.

Prayers that count

The prayers that God hears

We don't make the rules any more than you do. We just want to help others know how to reach God, and know that God cares about them personally.

The only prayers that make it to Heaven where God dwells are those prayers that are prayed directly to Him "through Jesus Christ" or "*in the name of Jesus Christ*".

God hears our prayers because we obey the method that God has established for us to be able to reach him. If we want Him to hear us, then we must use the methods that He has given us to communicate with Him.

And he explains - in the New Testament - what that method is: talking to God (praying) in accordance with God's will - and coming to Him in the name of Jesus Christ. Here are some examples of that from the New Testament:

(Acts 3:6) Then Peter said, Silver and gold have I none; but such as I have give I thee: In the name of Jesus Christ of Nazareth rise up and walk.

(Acts 16:18) And this did she many days. But Paul, being grieved, turned and said to the spirit, I command thee in the name of Jesus Christ to come out of her. And he came out the same hour.

(Acts 9:27) But Barnabas took him, and brought *him* to the apostles, and declared unto them how he had seen the Lord in the way, and that he had spoken to him, and how he had preached boldly at Damascus in the name of Jesus.

(2 Cor 3:4) And such trust have we through Christ to God-ward: (i.e. toward God)

(Gal 4:7) Wherefore thou art no more a servant, but a son; and if a son, then an heir of God through Christ.

(Eph 2:7) That in the ages to come he might show the exceeding [spiritual] riches of his grace in *his* kindness toward us through Christ Jesus.

(Phil 4:7) And the peace of God, which passeth all understanding, shall keep your hearts and minds through Christ Jesus.

(Acts 4:2) Being grieved that they taught the people, and preached through Jesus the resurrection from the dead.

(Rom 1:8) First, I thank my God through Jesus Christ for you all, that your faith is spoken of throughout the whole world.

(Rom 6:11) Likewise reckon ye also yourselves to be dead indeed unto sin,

but alive unto God through Jesus Christ our Lord.

(Rom 6:23) For the wages of sin *is* death; but the gift of God *is* eternal life through Jesus Christ our Lord.

(Rom 15:17) I have therefore whereof I may glory through Jesus Christ in those things which pertain to God.

(Rom 16:27) To God only wise, *be* glory through Jesus Christ for ever. Amen.

(1 Pet 4:11) ...if any man minister, *let him do it* as of the ability which God giveth: that God in all things may be glorified through Jesus Christ, to whom be praise and dominion for ever and ever. Amen.

(Gal 3:14) That the blessing of Abraham might come on the Gentiles through Jesus Christ; that we might receive the promise of the [Holy] Spirit through faith.

(Titus 3:6) Which he shed on us abundantly through Jesus Christ our Saviour;

(Heb 13:21) Make you perfect in every good work to do his will, working in you that which is wellpleasing in his sight, through Jesus Christ; to whom *be* glory for ever and ever. Amen.

Anyone who has questions is encouraged to contact us by email, with the address that is posted on our website.

Note for Foreign Language and International Readers & Users

Foreign Language Versions of the Introduction and Postscript/Afterword will be included (hopefully) in future editions.

IF a person wanted to become a Christian, what would they pray ?

God, I am praying this to you so that you will help me. Please help me to want to know you better. Please help me to become a Christian

God I admit that I am not perfect. I understand that you cannot allow anyone into Heaven who is not perfect and Holy. I understand that if I believe in Jesus Christ and in what He did, that God you will see my life through the sacrifice of Jesus Christ, and that this will allow me to have eternal life and know that I am going to Heaven.

God, I admit that I have sin and things in my life that are not perfect. I know I have sinned in my life. Please forgive me of my sins. I believe that Jesus Christ is the Son of God, that He came to Earth to save those who ask Him, and that He died to pay the penalty for all of my sins.

I understand that Jesus physically died and physically arose from the dead, and that God can forgive me because of the death and resurrection of Jesus Christ. I thank you for dying for me, and for paying the price for my sins. I accept to believe in you, and I thank you Lord God from all of my heart for your help and for sending your Son to die and raise from the Dead.

I pray that you would help me to read your word the Bible. I renounce anything in my life, my thoughts and my actions that is not from you, and I do this in the name of Jesus Christ. Help me to not be spiritually deceived. Help me to grow and learn how to have a strong Christian walk for you, and to be a good example, with your help. Help me to have and develop a love of your word the Bible, and please bring to my life, people and situations that will help me to understand how to live my life as your servant. Help me to learn how to share the good news with those who may be willing to learn or to know. I ask these things in the name of Jesus Christ, and I thank you for what you have done for me, Amen.

Please Remember: Christianity is NEVER forced. No one can force anyone to become a Christian. God does NOT recognize any desire for Him, unless it is genuine and motivated from the inside of each of us.

Prayers for help to God

In MANY LANGUAGES

For YOU, for US, for your Family

Dear God,

Thank you that this New Testament has been released so that we are able to learn more about you.

Please help the people responsible for making this Electronic book available. Please help them to be able to work fast, and make more Electronic books available. Please help them to have all the resources, the money, the strength and the time that they need in order to be able to keep working for You.

Please help those that are part of the team that help them on an everyday basis. Please give them the strength to continue and give each of them the spiritual understanding for the work that you want them to do. Please help each of them to not have fear and to remember that you are the God who answers prayer and who is in charge of everything.

I pray that you would encourage them, and that you protect them, and the work & ministry that they

5 minutos a ayudar excepto otros - diferencie eterno

Dios querido,

gracias que se ha lanzado este nuevo testamento de modo que poder aprender más sobre usted.

Ayude por favor a la gente responsable de hacer este Ebook disponible. Ayúdele por favor a poder trabajar rápidamente, y haga que más Ebooks disponible por favor le ayuda a tener todos los recursos, los fondos, la fuerza y el tiempo que necesitan para poder guardar el trabajar para usted.

Ayude por favor a los que sean parte del equipo que les ayuda sobre una base diaria. Por favor déles la fuerza para continuar y para dar a cada uno de ellos la comprensión espiritual para el trabajo que usted quisiera que hicieran. Ayude por favor a cada uno de ellos a no tener miedo y a no recordar que usted es el dios que contesta a rezo y que está a cargo de todo.

Ruego que usted los animara, y que usted los proteja, y el trabajo y el ministerio que están contratados adentro.

Ruego que usted los protegiera contra las fuerzas espirituales que podrían dañarlas o retardarlas abajo. Ayúdeme por favor cuando utilizo este nuevo testamento también para pensar en ellas de modo que pueda rogar para ellas y así que pueden continuar ayudando a más gente Ruego que usted me diera un amor de su palabra santa, y que usted me daría la sabiduría y el discernimiento espirituales para conocerle mejor y para entender los tiempos que estamos adentro y cómo ocuparse de las dificultades que me enfrentan con cada día. Señor God, me ayuda a desear conocerle mejor y desear ayudar a otros cristianos en mi área y alrededor del mundo. Ruego que usted diera el Web site y los de Ebook el equipo y los que trabajan en que les ayudan su sabiduría. Ruego que usted ayudara a los miembros individuales de su familia (y de mi familia) espiritual a no ser engañado, pero entenderle y desear aceptarle y seguir de cada manera. y pido que usted haga estas cosas en el nombre de Jesús, amen, ¿

(por qué lo hacemos tradujeron esto a muchas idiomas?

Porque necesitamos a tanto rezo como sea posible,

y a tanta gente que ruega para nosotros y el este ministerio tan a menudo como sea posible. Gracias por su ayuda.

El rezo es una de las mejores maneras que usted puede ayudarnos más).

Hungarian

Hungary, Hungarian, Hungary Hungarian Magyar Prayer Jezus Krisztus
Imadsag hoz Isten Hogyan viselkedni Imadkozik hoz tud hall az en m
viselkedni kerdez ad segit számomra

Hungarian - Prayer Requests (praying / Talking) to God - explained in Hungarian Language

Beszélő -hoz Isten , a Alkotó -ból Világegyetem , a Lord :

1. amit ön akar ad számomra a bátorság -hoz imádkozik a
dolog amit Vennem kell imádkozik

2. amit ön akar ad számomra a bátorság -hoz hisz ön és
elfogad amit akrsz így csinálni életemmel , helyett én
feleml az én -m saját akarat (szándék) fenti öné.

3. amit ön akar add nekem segít -hoz nem enged az én -m
fél -ből ismeretlen -hoz válik a kifogás , vagy a alap értem
nem -hoz szolgál you.

4. amit ön akar add nekem segít -hoz lát és -hoz megtanul
hogyan viselkedni volna a szellemi erő Szükségem van (
átmenő -a szó a Biblia) egy) részére a esemény előre és b
betű) részére az én -m saját személyes szellemi utazás.

5. Amit ön Isten akar add nekem segít -hoz akar -hoz szolgál
Ön több

6. Amit ön akar emlékeztet én -hoz -val beszél ön
prayerwhen) Én csalódott vagy -ban nehézség , helyett
kipróbálás -hoz határozat dolog én magam egyetlen átmenő
az én -m emberi erő.

7. Amit ön akar add nekem Bölcsesség és egy szív töltött - val Bibliai Bölcsesség azért ÉN akar szolgál ön több hatékonyan.

8. Amit ön akar adjon nekem egy -t vágy -hoz dolgozószoba -a szó , a Biblia ,(a Új Végrendelet Evangélium -ból Budi) , -ra egy személyes alap

9. amit ön akar ad segítség számomra azért ÉN képes -hoz észrevesz dolog -ban Biblia (-a szó) melyik ÉN tud személyesen elmond -hoz , és amit akarat segítsen nekem ért amit akrsz én -hoz csinál életemben.

10. Amit ön akar add nekem nagy ítézőképesség , -hoz ért hogyan viselkedni megmagyaráz -hoz másikk ki ön , és amit ÉN akar képesnek lenni megtenni megtanul hogyan viselkedni megtanul és tud hogyan viselkedni kiáll mellett ön és én -a szó (a Biblia)

11. Amit ön akar hoz emberek (vagy websites) életemben ki akar -hoz tud ön és én , ki van erős -ban -uk pontos megértés -ből ön (Isten) ; és Amit ön akar hoz emberek (vagy websites) életemben ki lesz képes -hoz bátorít én -hoz pontosan megtanul hogyan viselkedni feloszt a Biblia a szó -ból igazság (2 Komócsin 215:).

12. Amit ön akar segítsen nekem -hoz megtanul -hoz volna nagy megértés körülbelül melyik Biblia változat van legjobb , melyik van a leg--bb pontos , és melyik birtokol a leg--bb szellemi erő & erő , és melyik változat egyeztet -val a eredeti kézirat amit ön ihletett a írói hivatás -ból Új Végrendelet -hoz ír.

13. Amit ön akar ad segít számomra -hoz használ időm -ban egy jó út , és nem -hoz elpusztít időm -ra Hamis vagy üres módszer közelebb kerülni -hoz Isten (de amit van nem

hűségesen Bibliai), és hol azok módszer termel nem hosszú ideje vagy tartós szellemi gyümölcs.

14. Amit ön akar ad segítség számomra -hoz ért mit tenni keres -ban egy templom vagy egy istentisztelet helye , mi fajta -ból kérdés -hoz kérdez , és amit ön akar segítsen nekem -hoz talál hívők vagy egy lelkész -val nagy szellemi bölcsesség helyett könnyű vagy hamis válaszol.

15. amit ön akar okoz én -hoz emlékszik -hoz memorizál -a szó a Biblia (mint Rómaiak 8), azért ÉN tud volna ez szívemben és volna az én -m törődik előkészített , és lenni kész ad egy válaszol -hoz másikkak -ból remél amit Nekem van körülbelül ön.

16. Amit ön akar hoz segít számomra azért az én -m saját teológia és tételek -hoz egyetérteni -a szó , a Biblia és amit ön akar folytatódik segíteni neki én tud hogyan az én -m megértés -ból doktrína lehet közművesített azért az én -m saját élet , életmód és megértés folytatódik -hoz lenni záró -hoz amit akrsz ez -hoz lenni értem.

17. Amit ön akar nyit az én -m szellemi bepillantás (következtetés) több és több , és amit hol az én -m megértés vagy észrevétel -ból ön van nem pontos , amit ön akar segítsen nekem -hoz megtanul ki Jézus Krisztus hűségesen van.

18. Amit ön akar ad segít számomra azért ÉN akar képesnek lenni megtenni szétválaszt akármi hamis rítusok melyik Nekem van függés -ra , -ból -a tiszta tanítás -ban Biblia , ha akármi miből Én alábbiak van nem -ból Isten , vagy van ellenkező -hoz amit akrsz -hoz tanít minket körülbelül alábbiak ön.

19. Amit akármilyen kényszerít -ből rossz akar nem eltesz akármilyen szellemi megértés melyik Nekem van , de eléggé amit ÉN akar megtart a tudás -ból hogyan viselkedni tud ön és én nem -hoz lenni tévedésben lenni ezekben a napokban -ből szellemi csalás.

20. Amit ön akar hoz szellemi erő és segít számomra azért ÉN akar nem -hoz lenni része a Nagy Esés El vagy -ből akármilyen mozgalom melyik akar lenni lelkileg utánczó -hoz ön és én -hoz -a Szent Szó

21. Amit ha van akármilyen amit Nekem van megtett életemben , vagy bármilyen módon amit Nekem van nem alperes -hoz ön ahogy ettem kellett volna volna és ez minden megakadályozás én -ből egyik gyaloglás veled , vagy birtoklás megértés , amit ön akar hoz azok dolog / válasz / esemény vissza bele az én -m törődik , azért ÉN akar lemond őket nevében Jézus Krisztus , és mind az összes -uk hat és következmény , és amit ön akar helyettesít akármilyen üresség , sadness vagy kétségbeesés életemben -val a Öröm -ből Lord , és amit ÉN akar lenni több fókuszálva tanulás -hoz követ ön mellett olvasó -a szó , a Biblia

22. Amit ön akar nyit az én -m szemek azért ÉN akar képesnek lenni megtenni világosan lát és felismer ha van egy Nagy Csalás körülbelül Szellemi téma , hogyan viselkedni ért ez jelenség (vagy ezek esemény) -ből egy Bibliai perspektíva , és amit ön akar add nekem bölcsesség -hoz tud és így amit ÉN akar megtanul hogyan viselkedni segít barátaim és szeretett egyek (rokon) nem lenni része it.

23. Amit ön akar biztosít amit egyszer az én -m szemek van kinyitott és az én -m törődik ért a szellemi jelentőség -ből időszaki esemény bevétel hely a világon , amit ön akar előkészít szívem elfogadtatni magam -a igazság , és amit ön akar segítsen nekem ért hogyan viselkedni talál bátorság és

erő átmenő -a Szent Szó , a Biblia. Nevében Jézus Krisztus ,
Én kérdezek mindezekért igazol kívánságom -hoz lenni -ban
megállapodás -a akarat , és Én kérdezés részére -a
bölcsség és kocsit bérelni szerelem -ból Igazság Ámen

=====

Több alul -ból Oldal
Hogyan viselkedni volna Örökélet

=====

Vagyunk boldog ha ez oldalra dől (-ból imádság kereslet -
hoz Isten) van képes -hoz támogat ön. Mi ért ez május nem
lenni a legjobb vagy a leg--bb hatásos fordítás. Mi ért amit
vannak sok különböző ways -ból kifejezhető gondolkodás és
szöveg. Ha önnek van egy javaslat részére egy jobb fordítás
, vagy ha tetszene neked -hoz fog egy kicsi összeg -ból idő
-hoz küld javaslatok hozzánk , lesz lenni ételadag ezer -ból
más emberek is , ki akarat akkor olvas a közművesített
fordítás. Mi gyakran volna egy Új Végrendelet elérhető -ban
-a nyelv vagy -ban nyelvek amit van ritka vagy régi. Ha ön
látszó részére egy Új Végrendelet -ban egy különleges nyelv
, legyen szíves ír hozzánk. Is , akarunk hogy biztosak
legyünk és megpróbál -hoz kommunikál amit néha ,
megtesszük felajánl könyv amit van nem Szabad és amit
csinál ár pénz. De ha ön nem tud ad néhányuk elektronikus
könyv , mi tud gyakran csinál egy cserél -ból elektronikus
könyv részére segít -val fordítás vagy fordítás dolgozik.
Csinálsz nem kell lenni profi munkás , csak kevés szabályos
személy akit érdekel ételadag. Önnek kellene volna egy
számítógép vagy önnek kellene volna belépés -hoz egy
számítógép -on -a helyi könyvtár vagy kollégium vagy
egyetem , óta azok általában volna jobb kapcsolatok -hoz
Internet.

=====

Parlando al dio, il creatore dell'universo, il signore:

1. che dareste me al coraggio pregare le cose di che ho bisogno per pregare

2. che dareste me al coraggio crederli ed accettare che cosa desiderate fare con la mia vita, anziché me che exalting il miei propri volontà (intenzione) sopra il vostro.

3. che mi dareste l'aiuto per non lasciare i miei timori dello sconosciuto trasformarsi in nelle giustificazioni, o la base per me per non servirlo.

4. che mi dareste l'aiuto per vedere ed imparare come avere la resistenza spiritosa io abbia bisogno (con la vostra parola bibbia) di a) per gli eventi avanti e b) per il mio proprio viaggio spiritoso personale.

5. Che dio mi dareste l'aiuto per desiderare servirli di più

6. Che mi ricordereste comunicare con voi (prayer)when io sono frustrati o in difficoltà, invece di provare a risolvere le cose io stesso soltanto con la mia resistenza umana.

7. Che mi dareste la saggezza e un cuore si è riempito di saggezza biblica in modo che li servissi più efficacemente.

8. Che mi dareste un desiderio studiare la vostra parola, la bibbia, (il nuovo gospel del Testamento di John), a titolo personale,

9. che dareste ad assistenza me in modo che possa notare le cose nella bibbia (la vostra parola) a cui posso riferire personalmente ed a che lo aiuterà a capire che cosa lo desiderate fare nella mia vita.

10. Che mi dareste il discernment grande, per capire come spiegare ad altri che siate e che potrei imparare come imparare e sapere levarsi in piedi in su per voi e la vostra parola (bibbia)

11. Che portereste la gente (o i Web site) nella mia vita che desidera conoscerla e che è forte nella loro comprensione esatta di voi (dio); e quello portereste la gente (o i Web site) nella mia vita che potrà consigliarmi imparare esattamente come dividere la bibbia la parola della verità (2 coda di todo 2:15).

12. Che lo aiutereste ad imparare avere comprensione grande circa quale versione della bibbia è la cosa migliore, che è la più esatta e che ha la resistenza & l'alimentazione più spiritose e che la versione accosente con i manoscritti originali che avete ispirato gli autori di nuovo Testamento scrivere.

13. Che dareste l'aiuto me per usare il mio tempo in un buon senso e per non sprecare il mio tempo sui metodi falsi o vuoti di ottenere più vicino al dio (ma a quello non sia allineare biblico) e dove quei metodi non producono frutta spiritosa di lunga durata o durevole.

14. Che dareste l'assistenza me capire che cosa cercare in una chiesa o in un posto di culto, che generi di domande da chiedere e che lo aiutereste a trovare i believers o un pastor con saggezza spiritosa grande anziché le risposte facili o false.

15. di che lo indurreste a ricordarsi per memorizzare la vostra parola la bibbia (quale Romans 8), di modo che posso averlo nel mio cuore e fare la mia prepararsi mente ed è

aspetti per dare una risposta ad altre della speranza che ho circa voi.

16. Che portereste l'aiuto me in modo che la mie proprie teologia e dottrine per accosentire con la vostra parola, la bibbia e che continuereste a aiutarli a sapere la mia comprensione della dottrina può essere migliorata in modo che la miei propri vita, lifestyle e capire continui ad essere più vicino a che cosa lo desiderate essere per me.

17. Che aprireste la mia comprensione spiritosa (conclusioni) di più e più e che dove la mia comprensione o percezione di voi non è esatta, che lo aiutereste ad imparare chi Jesus Christ allineare è.

18. Che dareste l'aiuto me in modo che possa separare tutti i rituali falsi da cui ho dipeso, dai vostri insegnamenti liberi nella bibbia, se c'è ne di che cosa sono seguente non è del dio, o è contrari a che cosa desiderate per insegnarli - circa quanto segue.

19. Che alcune forze della malvagità non toglierebbero la comprensione affatto spiritosa che abbia, ma piuttosto che mantennrei la conoscenza di come conoscerli e non essere ingannato dentro attualmente di inganno spiritoso.

20. Che portereste la resistenza spiritosa ed aiutereste a me in modo che non faccia parte del ritirarsi grande o di alcun movimento che sarebbe spiritual falsificato a voi ed alla vostra parola santa.

21. Quello se ci è qualche cosa che faccia nella mia vita, o qualsiasi senso che non ho risposto a voi come dovrei avere e quello sta impedendomi di camminare con voi, o avere capire, che portereste quei things/responses/events nuovamente dentro la mia mente, di modo che rinuncerei

loro in nome di Jesus Christ e tutte i loro effetti e conseguenze e che sostituireste tutta la emptiness, tristezza o disperazione nella mia vita con la gioia del signore e che di più sarei messo a fuoco sull'imparare seguirli leggendo la vostra parola, bibbia.

22. Che aprireste i miei occhi in modo che possa vedere e riconoscere chiaramente se ci è un inganno grande circa i soggetti spiritosi, come capire questo fenomeno (o questi eventi) da una prospettiva biblica e che mi dareste la saggezza per sapere ed in modo che impari come aiutare i miei amici ed amavo ones (parenti) per non fare parte di esso.

23. Che vi accertereste che i miei occhi siano aperti una volta e la mia mente capisce l'importanza spiritosa degli eventi correnti che avvengono nel mondo, che abbiate preparato il mio cuore per accettare la vostra verità e che lo aiutereste a capire come trovare il coraggio e la resistenza con la vostra parola santa, la bibbia. In nome di Jesus Christ, chiedo queste cose che confermano il mio desiderio essere nell'accordo la vostra volontà e sto chiedendo la vostra saggezza ed avere un amore della verità, Amen.

=====

Più in calce alla pagina
come avere vita Eterna

=====

Siamo felici se questa lista (delle richieste di preghiera al dio) può aiutarli. Capiamo che questa non può essere la traduzione migliore o più efficace. Capiamo che ci sono molti sensi differenti di esprimere i pensieri e le parole. Se avete un suggerimento per una traduzione migliore, o se

voleste occorrere una piccola quantità di vostro tempo di trasmettere i suggerimenti noi, aiuterete i migliaia della gente inoltre, che allora leggerà la traduzione migliorata. Abbiamo spesso un nuovo Testamento disponibile in vostra lingua o nelle lingue che sono rare o vecchie.

Se state cercando un nuovo Testamento in una lingua specifica, scriva prego noi. Inoltre, desideriamo essere sicuri e proviamo a comunicare a volte quello, offriamo i libri che non sono liberi e che costano i soldi. Ma se non potete permettersi alcuni di quei libri elettronici, possiamo fare spesso uno scambio di libri elettronici per aiuto con la traduzione o il lavoro di traduzione.

Non dovete essere un operaio professionista, solo una persona normale che è interessata nell'assistenza. Dovreste avere un calcolatore o dovreste avere accesso ad un calcolatore alla vostra biblioteca o università o università locale, poiché quelli hanno solitamente collegamenti migliori al Internet. Potete anche stabilire solitamente il vostro proprio cliente LIBERO personale della posta elettronica andando al #### di mail.yahoo.com prego occorrete un momento per trovare l'indirizzo della posta elettronica situato alla parte inferiore o all'estremità di questa pagina. Speriamo che trasmettiate la posta elettronica noi, se questa è di aiuto o di incoraggiamento. Inoltre vi consigliamo metterseli in contatto con riguardo ai libri elettronici che offriamo quello siamo senza costo e

che libero abbiamo molti libri nelle lingue straniere, ma non le disponiamo sempre per ricevere elettronicamente (trasferimento dal sistema centrale verso i satelliti) perché rendiamo soltanto disponibile i libri o i soggetti che sono chiesti. Vi consigliamo continuare a pregare al dio ed a continuare ad imparare circa lui leggendo il nuovo

Testamento. Accogliamo favorevolmente le vostre domande ed osservazioni da posta elettronica.



Preghiera al dio Caro Dio, Grazie che questo gospel o questo nuovo Testamento è stato liberato in modo che possiamo impararvi più circa. Aiuti prego la gente responsabile del rendere questo libro elettronico disponibile. Conoscete che chi sono e potete aiutarle.

Aiutile prego a potere funzionare velocemente e renda i libri più elettronici disponibili Aiutiti prego ad avere tutte le risorse, i soldi, la resistenza ed il tempo di che hanno bisogno per potere continuare a funzionare per voi. Aiuti prego quelli che fanno parte della squadra che le aiuta su una base giornaliera. Prego dia loro la resistenza per continuare e dare ciascuno di loro la comprensione spiritosa per il lavoro che li desiderate fare. Aiuti loro prego ciascuno a non avere timore ed a non ricordarsi di che siete il dio che risponde alla preghiera e che è incaricato di tutto. Prego che consigliereste loro e che li proteggete ed il lavoro & il ministero che sono agganciati dentro.

Prego che li proteggereste dalle forze spiritose o da altri ostacoli che potrebbero nuoc o ritardarli giù. Aiutilo prego quando uso questo nuovo Testamento anche per pensare alla gente che ha reso questa edizione disponibile, di modo che posso pregare per loro ed in modo da può continuare a aiutare più gente.

Prego che mi dareste un amore della vostra parola santa (il nuovo Testamento) e che mi dareste la saggezza ed il discernment spiritosi per conoscerli meglio e per capire il

periodo di tempo oà stiamo vivendo. Aiutalo prego a sapere risolvere le difficoltà che sono confrontato con ogni giorno. Il signore God, lo aiuta a desiderare conoscerli più meglio e desiderare aiutare altri cristiani nella mia zona ed intorno al mondo.

Prego che dareste la squadra elettronica e coloro del libro che le aiuta la vostra saggezza.

Prego che aiutereste i diversi membri della loro famiglia (e della mia famiglia) spiritual a non essere ingannati, ma capirli e desiderare accettarli e seguire in ogni senso. Inoltre diaci la comodità ed il consiglio in questi periodi ed io vi chiedono di fare queste cose in nome di Jesus, amen,

=====

&&&&&&&&&&&&&&&&&&&&&&&&&&&&&

PORTUGUESE PORTUGUESE

Portuguese Prayer Cristo Pedido a Deus Como orar a Deus
podem ouvir my pedido perguntar Deus dar ajuda a me
Portuguese - Prayer Requests (praying / Talking) to God
- explained in Portugues (Portugues) Language

=====

Falando ao deus, o criador do universo, senhor:

1. que você daria a mim à coragem pray as coisas que eu necessito pray
2. que você daria a mim à coragem o acreditar e aceitar o que você quer fazer com minha vida, em vez de mim que exalting meus próprios vontade (intenção) acima de seu.
3. que você me daria a ajuda para não deixar meus medos do desconhecido se transformar as desculpas, ou a base para mim para não lhe servir.
4. que você me daria a ajuda para ver e aprender como ter a força espiritual mim necessite (com sua palavra o bible) a) para os eventos adiante e b) para minha própria viagem espiritual pessoal.
5. Que você deus me daria a ajuda para querer lhe servir mais
6. Que você me lembraria falar com você (prayer)when me são frustrados ou na dificuldade, em vez de tentar resolver coisas eu mesmo somente com minha força humana.
7. Que você me daria a sabedoria e um coração encheu-se com a sabedoria biblical de modo que eu lhe servisse mais eficazmente.
8. Que você me daria um desejo estudar sua palavra, o bible, (o gospel do testament novo de John), em uma base pessoal,
9. que você daria a auxílio a mim de modo que eu pudesse observar coisas no bible (sua palavra) a que eu posso pessoalmente se relacionar, e a que me ajudará compreender o que você me quer fazer em minha vida.
10. Que você me daria o discernment grande, para compreender como explicar a outro que você é, e que eu

poderia aprender como aprender e saber estar acima para você e sua palavra (o bible)

11. Que você traria os povos (ou os Web site) em minha vida que querem o conhecer, e que são fortes em sua compreensão exata de você (deus); e isso você traria povos (ou Web site) em minha vida que poderá me incentivar aprender exatamente como dividir o bible a palavra da verdade (2 timothy 2:15).

12. Que você me ajudaria aprender ter a compreensão grande sobre que versão do bible é a mais melhor, que são a mais exata, e que têm a força & o poder os mais espirituais, e que a versão concorda com os manuscritos originais que você inspirou os autores do testament novo escrever.

13. Que você me daria a ajuda para usar meu tempo em uma maneira boa, e para não desperdiçar minha hora em métodos falsos ou vazios de começar mais perto do deus (mas daquele não seja verdadeiramente biblical), e onde aqueles métodos não produzem nenhuma fruta espiritual a longo prazo ou durável.

14. Que você me daria o auxílio compreender o que procurar em uma igreja ou em um lugar da adoração, que tipos das perguntas a pedir, e que você me ajudaria encontrar believers ou um pastor com sabedoria espiritual grande em vez das respostas fáceis ou falsas. 15. que você faria com que eu recordasse memorizar sua palavra o bible (tal como Romans 8), de modo que eu pudesse o ter em meu coração e ter minha mente preparada, e estivessem pronto para dar uma resposta a outra da esperança que eu tenho sobre você.

16. Que você me traria a ajuda de modo que meus próprios theology e doutrinas para concordar com sua palavra, o

bible e que você continuaria a me ajudar saber minha compreensão da doutrina pode ser melhorada de modo que meus próprios vida, lifestyle e compreensão continuem a ser mais perto de o que você a quer ser para mim.

17. Que você abriria minha introspecção espiritual (conclusões) mais e mais, e que onde minha compreensão ou percepção de você não são exata, que você me ajudaria aprender quem Jesus Christ é verdadeiramente.

18. Que você me daria a ajuda de modo que eu possa separar todos os rituals falsos de que eu depender, de seus ensinios desobstruídos no bible, se alguma de o que eu sou seguinte não são do deus, nem são contrárias a o que você quer nos ensinar - sobre o seguir.

19. Que nenhuma forças do evil não removeriam a compreensão espiritual que eu tenho, mas rather que eu reteria o conhecimento de como o conhecer e não ser iludido nestes dias do deception espiritual.

20. Que você traria a força espiritual e me ajudaria de modo que eu não seja parte da queda grande afastado ou de nenhum movimento que fosse espiritual forjado a você e a sua palavra holy.

21. Isso se houver qualquer coisa que eu fiz em minha vida, ou alguma maneira que eu não lhe respondi como eu devo ter e aquela está impedindo que eu ande com você, ou ter a compreensão, que você traria aqueles things/responses/events para trás em minha mente, de modo que eu os renunciasses no nome de Jesus Christ, e em todas seus efeitos e conseqüências, e que você substituiria todo o emptiness, sadness ou desespero em minha vida com a alegria do senhor, e que eu estaria focalizado mais na aprendizagem o seguir lendo sua palavra, o bible.

22. Que você abriria meus olhos de modo que eu possa ver e reconhecer claramente se houver um deception grande sobre tópicos espirituais, como compreender este fenômeno (ou estes eventos) de um perspective biblical, e que você me daria a sabedoria para saber e de modo que eu aprenderei como ajudar a meus amigos e amei (parentes) não ser parte dela.

23. Que você se asseguraria de que meus olhos estejam abertos uma vez e minha mente compreende o significado espiritual dos eventos atuais que ocorrem no mundo, que você prepararia meu coração para aceitar sua verdade, e que você me ajudaria compreender como encontrar a coragem e a força com sua palavra holy, o bible. No nome de Jesus Christ, eu peço estas coisas que confirmam meu desejo ser no acordo sua vontade, e eu estou pedindo sua sabedoria e para ter um amor da verdade, Amen.

=====
Mais no fundo da página
como ter a vida eternal

=====
Nós estamos contentes se esta lista (de pedidos do prayer ao deus) puder lhe ajudar. Nós compreendemos que esta não pode ser a mais melhor ou tradução a mais eficaz. Nós compreendemos que há muitas maneiras diferentes de expressar pensamentos e palavras. Se você tiver uma sugestão para uma tradução melhor, ou se você gostar de fazer exame de um pouco de seu tempo nos emitir sugestões, você estará ajudando a milhares dos povos também, que lerão então a tradução melhorada. Nós temos frequentemente um testament novo disponível em sua língua ou nas línguas que são raras ou velhas. Se você estiver procurando um testament novo em uma língua específica, escreva-nos por favor.

Também, nós queremos ser certos e tentamos comunicar às vezes isso, nós oferecemos os livros que não estão livres e que custam o dinheiro. Mas se você não puder ter recursos para alguns daqueles livros eletrônicos, nós podemos frequentemente fazer uma troca de livros eletrônicos para a ajuda com tradução ou trabalho da tradução. Você não tem que ser um trabalhador profissional, only uma pessoa regular que esteja interessada na ajuda.

Você deve ter um computador ou você deve ter o acesso a um computador em sua biblioteca ou faculdade ou universidade local, desde que aqueles têm geralmente conexões melhores ao Internet.

Você pode também geralmente estabelecer seu próprio cliente LIVRE pessoal do correio eletrônico indo ao ### de mail.yahoo.com faz exame por favor de um momento para encontrar o endereço do correio eletrônico ficado situado no fundo ou na extremidade desta página. Nós esperamos que você nos emita o correio eletrônico, se este for da ajuda ou do incentivo. Nós incentivamo-lo também contatar-nos a respeito dos livros eletrônicos que nós oferecemos a isso somos sem custo, e

que livre nós temos muitos livros em línguas estrangeiras, mas nós não as colocamos sempre para receber eletronicamente (download) porque nós fazemos somente disponível os livros ou os tópicos que são os mais pedidos. Nós incentivamo-lo continuar a pray ao deus e a continuar a aprender sobre ele lendo o testament novo. Nós damos boas-vindas a seus perguntas e comentários pelo correio eletrônico.



Estimado Dios , Gracias aquel esto Nuevo Testamento has estado disparador a fin de que nosotros estamos capaz a aprender más acerca de usted. Por favor ayúdeme la gente responsable por haciendo esto Electrónica libro disponible. Por favor ayúdeme estén capaz de obra ayuna , y hacer más Electrónica libros mayor disponible Por favor ayúdeme estén haber todo el recursos , el dinero , el potencia y el tiempo aquel ellos necesidad para poder guardar laboral para tí. Por favor ayúdeme esos aquel está parte de la equipo aquel ayuda ellas en un corriente base.

Por favor dar ellas el potencia a continuar y dar cada de ellas el espiritual comprensión por lo obra aquel usted necesidad estén hacer. Por favor ayúdeme cada de estén no haber miedo y a acordarse de aquel usted está el Dios quién respuestas oración y quién es él encargado de todo. Oro aquel usted haría animar ellas , y aquel usted amparar ellas , y los trabajadores & ministerio aquel son ocupado en. Oro aquel usted haría amparar ellas desde el Espiritual Fuerzas o otro obstáculos aquel puedes daño ellas o lento ellas down.

Por favor ayúdeme cuándo YO uso esto Nuevo Testamento a también creer de la personas quién haber hecho esto edición disponible , a fin de que YO lata orar por ellas y así ellos lata continuar a ayuda más personas Oro aquel usted haría déme un amor de su Santo Palabra (el Nuevo Testamento) , y aquel usted haría déme espiritual juicio y discernimientos saber usted mejor y a comprender el tiempo aquel nosotros estamos viviente en.

Swedish - Prayer Requests (praying / Talking) to God - explained in Swedish Language

Swedish Prayer Bon till Gud Jesus Hur till Be Hur kann
hora min Hur till fraga Gud till ger hjalp finna ande Ledning
Talande till Gud , skaparen om Universum , den Vår Herre
och Frälsare :

1. så pass du skulle ger till jag tapperheten till be sakerna så pass Jag nöd till be

2. så pass du skulle ger till jag tapperheten till tro på du och accept vad du vilja till gör med min liv , i stället för jag upphoja min äga vilja (avsikt) över din.

3. så pass du skulle ge mig hjälp till inte låta min rädsla om okänd till bli den ursäkta , eller basisten för jag inte till tjäna you.

4. så pass du skulle ge mig hjälp till se och till lära sig hur till har den ande styrka Jag nöd (igenom din uttrycka bibeln) en) för händelsen före och b) för min äga personlig ande resa.

5. Så pass du Gud skulle ge mig hjälp till vilja till tjäna Du mer

6. Så pass du skulle påminna jag till samtal med du prayerwhen) JAG er frustrerat eller i svårigheten , i stället för försökande till besluta sakerna mig själv bara igenom min mänsklig styrka.

7. Så pass du skulle ge mig Visdom och en hjärtan fyllt med Biblisk Visdom så fakta ät JAG skulle tjäna du mer effektivt. 8. Så pass du skulle ge mig en önska till studera din uttrycka , bibeln , (den Ny Testamente Evangelium av John) , på en personlig basis 9. så pass du skulle ger hjälp

till jag så fakta ät JAG er köpa duktig märka sakerna inne om Bibel (din uttrycka) vilken JAG kanna personlig berätta till , och den där vill hjälpa mig förstå vad du vilja jag till gör i min liv.

10. Så pass du skulle ge mig stor discernment , till förstå hur till förklara till självaste vem du er , och så pass JAG skulle kunde lära sig hur till lära sig och veta hur till löpa upp för du och mig din uttrycka (bibeln)

11. Så pass du skulle komma med folk (eller websites) i min liv vem vilja till veta du och mig , vem de/vi/du/ni är stark i deras exakt förståndet av du (Gud); och Så pass du skulle komma med folk (eller websites) i min liv vem vilja kunde uppmuntra jag till ackurat lära sig hur till fördela bibeln orden av sanning Timothy 215:).

12. Så pass du skulle hjälpa mig till lära sig till har stor förståndet om vilken Bibel version är bäst , vilken är mest exakt , och vilken har mest ande styrka & förmåga , och vilken version samtycke med det original manuskripten så pass du inspirerat författarna om Ny Testamente till skriva.

13. Så pass du skulle ger hjälp till jag till använda min tid i en god väg , och inte till slösa min tid på Falsk eller tom metoderna till komma närmare till Gud (utom så pass blandar inte sant Biblisk), och var den här metoderna produkter ingen for länge siden tid eller varande ande frukt.

14. Så pass du skulle ger hjälp till jag till förstå vad till blick för i en kyrka eller en ställe av dyrkan , vad slagen av spörsmålen till fråga , och så pass du skulle hjälpa mig till finna tro på eller en pastor med stor ande visdom i stället för lätt eller falsk svar.

15. så pass du skulle orsak jag till minas till minnesmärke din uttrycka bibeln (sådan som Romersk 8), så fakta ät JAG kanna har den i min hjärtan och har min sinne beredd , och vara rede till å ger en svar till självaste om hoppa på att Jag har omkring du.

16. Så pass du skulle komma med hjälp till jag så fakta ät min äga theology och doktrin till samtycke med din uttrycka , bibeln och så pass du skulle fortsätta till hjälpa mig veta hur min förståndet av doktrin kanna bli förbättrat så fakta ät min äga liv , livsform och förståndet fortsatt till vara nöjer till vad slut du vilja den till vara för jag.

17. Så pass du skulle öppen min ande inblicken (slutningarna) mer och mer , och så pass var min förståndet eller uppfattningen av du är inte exakt , så pass du skulle hjälpa mig till lära sig vem Jesus Christ sant är.

18. Så pass du skulle ger hjälp till jag så fakta ät JAG skulle kunde skild från någon falsk ritual vilken Jag har bero på , från din klar undervisning inne om Bibel , eventuell om vad JAG följer är inte av Gud , eller är i strid mot vad du vilja till undervisa oss omkring följande du.

19. Så pass någon pressar av onda skulle inte ta bort någon ande förståndet vilken Jag har , utom hellre så pass JAG skulle hålla kvar kunskap om hur till veta du och mig inte till bli lurat i den här dagen av ande bedrägeri.

20. Så pass du skulle komma med ande styrka och hjälp till jag så fakta ät Jag vill inte till bli del om den Stor Stjärnfall Bort eller av någon rörelse vilken skulle bli spirituallt förfalskad till du och mig till din Helig Uttrycka

21. Så pass om där er något så pass Jag har gjort det min liv , eller någon väg så pass Jag har inte reagerat till du så JAG

skulle har och den där er förhinderande jag från endera vandrande med du , eller har förståndet , så pass du skulle komma med den här sakerna / svaren / händelsen rygg in i min sinne , så fakta ät JAG skulle avsäga sig dem inne om Namn av Jesus Christ , och all av deras verkningen och konsekvenserna , och så pass du skulle sätta tillbaka någon tomhet ,sadness eller förtvivlan i min liv med det Glädje om Vår Herre och Frälsare , och så pass JAG skulle bli mer focusen på inläringen till följa du vid läsande din uttrycka , den Bibel

22. Så pass du skulle öppen min öga så fakta ät JAG skulle kunde klar se och recognize om där er en Stor Bedrägeri omkring Ande ämnena , hur till förstå den här fenomenon (eller de här händelsen) från en Biblisk perspektiv , och så pass du skulle ge mig visdom till veta och så så pass Jag vill lära sig hur till hjälp min vännerna och älskat en (släktingen) inte bli del om it.

23. Så pass du skulle tillförsäkra så pass en gång min öga de/vi/du/ni är öppnat och min sinne förstår den ande mening av ström händelsen tagande ställe på jorden , så pass du skulle förbereda min hjärtan till accept din sanning , och så pass du skulle hjälpa mig förstå hur till finna mod och styrka igenom din Helig Uttrycka , bibeln. Inne om namn av Jesus Christ , JAG fråga om de här sakerna bekräftande min önska till vara i följe avtalen din vilja , och JAG frågar till deras visdom och till har en kärlek om den Sanning Samarbetsvillig

=====

Mer på botten av Sida
Hur till har Oändlig Liv

Vi er glad om den här lista över (bön anmoder till Gud) är duglig till hjälpa du. Vi förstå den här Maj inte bli den bäst eller mest effektiv översättning. Vi förstå det där de/vi/du/ni är många olik väg av yttranden tanken och orden. Om du har en förslagen för en bättre översättning , eller om du skulle lik till ta en liten belopp av din tid till sända förslag till oss , du vill bli hjälpande tusenden av annan folk också , vem vilja då läsa den förbättrat översättning. Vi ofta har en Ny Testamente tillgänglig i din språk eller i språken så pass de/vi/du/ni är sällsynt eller gammal. Om du er sett för en Ny Testamente i en bestämd språk , behaga skriva till oss. Också , vi behöv till vara säker och försök till meddela så pass ibland , vi gör erbjudande bokna så pass blandar inte Fri och så pass gör kostnad pengar. Utom om du kan icke har råd med det något om den här elektronisk bokna , vi kanna ofta gör en byta av elektronisk bokna för hjälp med översättning eller översättning verk.

Du hade inte till vara en professionell arbetaren , enda et par regelbunden person vem er han intresserad i hjälpande. Du borde har en computern eller du borde ha ingång till en computern på din lokal bibliotek eller college eller universitet , sedan dess den här vanligtvis har bättre förbindelserna till Internet. Du kanna också vanligtvis grunda din äga personlig FRI elektronisk sända med posten redovisa vid går till mail.yahoo.com

Behaga ta en stund till finna den elektronisk sända med posten adress lokaliserat nederst eller slutet av den här sida. Vi hoppas du vill sända elektronisk sända med posten till oss , om den här er av hjälp eller uppmuntran. Vi också uppmuntra du till komma i kontakt med oss angående Elektronisk Bokna så pass vi erbjudande så pass de/vi/du/ni är utan kostnad , och fri.

Vi gör har många bokna i utländsk språken , utom vi inte alltid ställe dem till ta emot elektronisk (data överför) emedan vi bara göra tillgänglig bokna eller ämnena så pass de/vi/du/ni är mest begäret. Vi uppmuntra du till fortsätta till be till Gud och till fortsätta till lära sig omkring Honom vid läsande den Ny Testamente. Vi välkomnande din spörsmålen och kommentarerna vid elektronisk sända med posten.



&&

Anwylyd Celi , Ddiolch 'ch a hon 'n Grai

Destament gollyngwyd fel a allwn at ddysg hychwaneg amdanat. Blesio chyfnertha 'r boblogi 'n atebol achos yn gwneud hon Electronic llyfr ar gael.

Blesio chyfnertha 'u at all gweithia ymprydia , a gwna hychwaneg Electronic llyfrau ar gael Blesio chyfnertha 'u at ca pawb 'r adnoddau , 'r arian , 'r chryfder a 'r amsera a hwy angen er all cadw yn gweithio atat. Blesio chyfnertha hynny sy barthu chan 'r heigia a chyfnertha 'u acha an everyday sail.

Blesio anrhega 'u 'r chryfder at arhosa a anrhega pob un chanddyn 'r 'n ysbrydol yn deall achos 'r gweithia a 'ch angen 'u at gwna.

Blesio chyfnertha pob un chanddyn at mo ca arswyda a at atgofia a ach 'r Celi a atebiadau arawd a sy i mewn chyhudda chan bopeth. Archa a anogech 'u , a a achlesi 'u , a 'r gweithia & gweinidogaeth a Jn cyflogedig i mewn. Archa

a achlesech 'u chan 'r 'n Ysbrydol Grymoedd ai arall
rhwystrau a could amhara 'u ai arafa 'u i lawr.

Blesio chyfnertha 'm pryd Arfera hon 'n Grai Destament at
hefyd dybied chan 'r boblogi a wedi gwneud hon argraffiad
ar gael , fel a Alla gweddio am 'u a fel allan arhosa at
chyfnertha hychwaneg boblogi Archa a anrhegech 'm
anwylaeth chan 'ch 'n gysegr-lân Eiria ('r 'n Grai Destament
) , a a anrhegech 'm 'n ysbrydol callineb a ddirnadaeth at
adnabod gwellhawch a at ddeall 'r atalnod chan amsera a Jm
yn bucheddu i mewn. Blesio chyfnertha 'm at adnabod fel at
ymdrin 'r afwrwyddinebau a Dwi wynebedig ag ddiwedydd.
Arglwydd Celi , Chyfnertha 'm at angen at adnabod
gwellhawch a at angen at chyfnertha arall Cristnogion i
mewn 'm arwynebedd a am 'r byd. Archa a anrhegech 'r
Electronic llyfr heigia a hynny a gweithia acha 'r website a
hynny a chyfnertha 'u 'ch callineb. Archa a chyfnerthech 'r
hunigol aelodau chan 'n hwy deulu (a 'm deulu) at mo bod
'n ysbrydol dwylledig , namyn at ddeall 'ch a at angen at
chymer a canlyn 'ch i mewn 'n bob ffordd. a Archa 'ch at
gwna hyn bethau i mewn 'r enwa chan Iesu , Amen ,

&&&&&&&&&&&&&&&&&&&&&&&&&&&&&

Iceland – Icelandic

Iceland

Icelandic **Icelandic - Prayer Requests (praying / Talking)
to God - explained in Icelandic Language**

Prayer Iceland Icelandic Jesus Kristur Baen til Guo
Hvernig til Bioja Hvernig geta spyrja gefa hjalpa andlegur
Leiosogn

=====

Tal til Guð the Skapari af the Alheimur the Herra :

1. Þessi þú vildi gefa til mig the hugrekki til biðja the hlutur þessi ÉG þörf til biðja
2. Þessi þú vildi gefa til mig the hugrekki til trúa þú og þiggja hvaða þú vilja til komast af með minn líf , í staðinn af mig upphefja minn eiga vilja (ásetningur) yfir þinn.
3. Þessi þú vildi gefa mig hjálpa til ekki láta minn ógurlegur af the óþekktur til verða the afsökun , eða the undirstaða fyrir mig ekki til bera fram you. 4. Þessi þú vildi gefa mig hjálpa til sjá og til læra hvernig til hafa the andlegur styrkur ÉG þörf (í gegnum þinn orð the Biblía a) fyrir the atburður á undan) og b) fyrir minn eiga persónulegur andlegur ferð.
5. Þessi þú Guð vildi gefa mig hjálpa til vilja til bera fram Þú fleiri 6. Þessi þú vildi minna á mig til tala með þú prayerwhen) ÉG er svekktur eða í vandi , í staðinn af erfiður til ásetningur hlutur ég sjálfur eini í gegnum minn mannlegur styrkur.
7. Þessi þú vildi gefa mig Viska og a hjarta fiskflak með Biblíulegur Viska svo þessi ÉG vildi bera fram þú fleiri á áhrifaríkan hátt.
8. Þessi þú vildi gefa mig a löngun til nema þinn orð the Biblía the Nýja testamentið Guðspjall af Klósett), á a persónulegur undirstaða
9. Þessi þú vildi gefa aðstoð til mig svo þessi ÉG er fær til taka eftir hlutur í the Biblía (þinn orð) hver ÉG geta persónulega segja frá til , og þessi vilja hjálpa mig skilja hvaða þú vilja mig til gera út af við minn líf.

10. Þessi þú vildi gefa mig mikill skarpskyggni , til skilja hvernig til útskýra til annar hver þú ert , og þessi ÉG vildi vera fær til læra hvernig til læra og vita hvernig til standa með þú og þinn orð the Biblía)

11. Þessi þú vildi koma með fólk (eða websites) í minn líf hver vilja til vita þú , og hver ert sterkur í þeirra nákvæmur skilningur af þú (guð); og Þessi þú vildi koma með fólk (eða websites) í minn líf hver vilja vera fær til hvetja mig til nákvæmur læra hvernig til deila the Biblía the orð guðs sannleikur (2 Hræðslugjarn 215:).

12. Þessi þú vildi hjálpa mig til læra til hafa mikill skilningur óður í hver Biblía útgáfa er bestur , hver er nákvæmur , og hver hefur the andlegur styrkur & máttur , og hver útgáfa samþykkja með the frumeintak handrit þessi þú blása í brjóst the ritstörf af the Nýja testamentið til skrifa.

13. Þessi þú vildi gefa hjálpa til mig til nota minn tími í góð kaup vegur , og ekki til sóa minn tími á Falskur eða tómur aðferð til fá loka til Guð (en þessi ert ekki hreinskilnislega Biblíulegur), og hvar þessir aðferð ávextir og grænmeti neitun langur orð eða varanlegur andlegur ávöxtur.

14. Þessi þú vildi gefa aðstoð til mig til skilja hvaða til leita að í a kirkja eða a staður af dýrkun , hvaða góður af spurning til spyrja , og þessi þú vildi hjálpa mig til finna trúmaður eða a prestur með mikill andlegur viska í staðinn af þægilegur eða falskur svar.

15. þessi þú vildi orsök mig til muna til leggja á minnið þinn orð the Biblía (svo sem eins og Latneskt letur 8), svo þessi ÉG geta hafa það í minn hjarta og hafa minn hugur tilbúinn , og vera tilbúinn til gefa óákveðinn greinir í ensku svar til annar af the von þessi ÉG hafa óður í þú.

16. Þessi þú vildi koma með hjálpa til mig svo þessi minn eiga guðfræði og kenning til vera í samræmi við þinn orð the Biblíá og þessi þú vildi halda áfram til hjálpa mig vita hvernig minn skilningur af kenning geta vera bæta svo þessi minn eiga líf lifestyle og skilningur halda áfram til vera loka til hvaða þú vilja það til vera fyrir mig.

17. Þessi þú vildi opinn minn andlegur innsýn (endir) fleiri og fleiri , og þessi hvar minn skilningur eða skynjun af þú er ekki nákvæmur , þessi þú vildi hjálpa mig til læra hver Jesús Kristur hreinskilnislega er.

18. Þessi þú vildi gefa hjálpa til mig svo þessi ÉG vildi vera fær til aðskilinn allir falskur helgisiðir hver ÉG hafa ósjálfstæði á , frá þinn hjartur kennsla í the Biblíá , ef allir af hvaða ÉG er hópur stuðningsmanna er ekki af Guð , eða er gegn hvaða þú vilja til kenna okkur óður í hópur stuðningsmanna þú.

19. Þessi allir herafli af vondur vildi ekki taka burt allir andlegur skilningur hver ÉG hafa , en fremur þessi ÉG vildi halda the vitneskja af hvernig til vita þú og ekki til vera blekkja í þessir sem minnir á gömlu dagana) af andlegur blekking.

20. Þessi þú vildi koma með andlegur styrkur og hjálpa til mig svo þessi ÉG vilja ekki til vera hluti af the Mikill Bylta Burt eða af allir hreyfing hver vildi vera andlegur fölsun til þú og til þinn Heilagur Orð

21. Þessi ef there er nokkuð þessi ÉG hafa búinn minn líf , eða allir vegur þessi ÉG hafa ekki sá sem svarar til þú eins og ÉG öxl hafa og þessi er sem koma má í veg fyrir eða afstýra mig frá annar hvor gangandi með þú , eða having skilningur , þessi þú vildi koma með þessir hlutur / svar /

atburður bak inn í minn hugur , svo þessi ÉG vildi afneita þá í the Nafn af Jesús Kristur , og ekki minna en þeirra áhrif og afleiðing , og þessi þú vildi skipta um allir tótleiki ,sadness eða örvænting í minn líf með the Gleði af the Herra , og þessi ÉG vildi vera fleiri brennidepill á lærdómur til fylgja þú við lestur þinn orð the Biblía

22. Þessi þú vildi opinn minn auglýsing svo þessi ÉG vildi vera fær til greinilega sjá og þekkjanlegur ef there er a Mikill Blekking óður í Andlegur atriði , hvernig til skilja this q (eða þessir atburður) frá a Biblíulegur yfirsýn , og þessi þú vildi gefa mig viska til vita og svo þessi ÉG vilja læra hvernig til hjálpa minn vinátta og ást sjálfur (ættingi) ekki vera hluti af it.

23. Þessi þú vildi tryggja þessi einu sinni minn auglýsing ert opnari og minn hugur skilja the andlegur merking af straumur atburður hrífandi staður í the veröld , þessi þú vildi undirbúa minn hjarta til þiggja þinn sannleikur , og þessi þú vildi hjálpa mig skilja hvernig til finna hugrekki og styrkur í gegnum þinn Heilagur Orð the Biblía. Í the nafn af Jesús Kristur , ÉG spyrja fyrir þessir hlutur staðfesta minn löngun til vera í samkomulag þinn vilja , og ÉG er asking fyrir þinn viska og til hafa a ást af the Sannleikur Móttækilegur

=====

Fleiri á the Botn af Blaðsíða
Hvernig til hafa Eilífur Líf

=====

Við ert glaður ef this listi (af bæn beiðni til Guð) er fær til aðstoða þú. Við skilja this mega ekki vera the bestur eða árangursríkur þýðing. Við skilja þessi there ert margir ólíkur lífnaðarhættir af tjáning hugsun og orð. Ef þú hafa a uppástunga fyrir a betri þýðing , eða ef þú vildi eins og til

taka a lítill magn af þinn tími til senda uppástunga til okkur , þú vilja vera skammtur þúsund af annar fólk einnig , hver vilja þá lesa the bæta þýðing.

Við oft hafa a Nýja testamentið laus í þinn tungumál eða í tungumál þessi ert sjaldgæfur eða gamall. Ef þú ert útlit fyrir a Nýja testamentið í a sérstakur tungumál , þóknast skrifa til okkur. Einnig , við vilja til vera viss og reyna til miðla þessi stundum , við gera tilboð bók þessi ert ekki Frjáls og þessi gera kostnaður peningar. En ef þú geta ekki hafa efni á sumir af þessir raftæknilegur bók , við geta oft gera óákveðinn greinir í ensku skipti af raftæknilegur bók fyrir hjálpa með þýðing eða þýðing vinna. Þú gera ekki verða að vera a faglegur verkamaður , eini a venjulegur manneskja hver er áhugasamur í skammtur. Þú öxl hafa a tölva eða þú öxl hafa aðgangur til a tölva á þinn heimamaður bókasafn eða háskóli eða háskóli , síðan þessir venjulega hafa betri tengsl til the. Þú geta einnig venjulega stofnsetja þinn eiga persónulegur FRJÁLS raftæknilegur póstur reikningur við að fara til mail.yahoo.com

Þóknast taka a augnablik til finna the raftæknilegur póstur heimilisfang staðgreina á the botn eða the endir af this blaðsíða. Við von þú vilja senda raftæknilegur póstur til okkur , ef this er af hjálpa eða hvatning. Við einnig hvetja þú til snerting okkur viðvíkjandi Raftæknilegur Bók þessi við tilboð þessi ert án kostnaður , og frjáls.

Við gera hafa margir bók í erlendum tungumál , en við gera ekki alltaf staður þá til taka á móti electronically (sækja skrá af fjarlægri tölvu) því við eini gera laus the bók eða the atriði þessi ert the beiðni. Við hvetja þú til halda áfram til biðja til Guð og til halda áfram til læra óður í Hann við

6. At jer ville erindre mig hen til samtale hos jer praverwhen) Jeg er kuldkastet eller i problem , istedet for prøver hen til løse sager selv bare igennem mig human kræfter.

7. At jer ville indrømme mig Klogskab og en hjerte fyldte hos Bibelsk Klogskab i den grad at JEG ville anrette jer flere effektive.

8. At jer ville indrømme mig en lyst hen til læse jeres ord , den Bibel , (den Ny Testamente Gospel i John), oven på en personlig holdepunkt

9. at jer ville indrømme hjælp hen til mig i den grad at Jeg er købedygtig mærke sager i den Bibel (jeres ord) hvilke JEG kunne jeg for mit vedkommende henhøre til , og at vil hjælp mig opfatte hvad jer savn mig hen til lave i mig liv.

10. At jer ville indrømme mig stor discernment , hen til opfatte hvor hen til forklare hen til andre hvem du er , og at JEG ville være i stand til lære hvor hen til lære og kende hvor hen til rage op nemlig jer og jeres ord (den Bibel)

11. At jer ville overbringe folk (eller websites) i mig liv hvem ville gerne kende jer , og hvem er kraftig i deres nøjagtig opfattelse i jer God); og At jer ville overbringe folk (eller websites) i mig liv hvem vil være i stand til give mod mig hen til akkurat lære hvor hen til skille den Bibel den ord i sandhed Timothy 215:).

12. At jer ville hjælp mig hen til lære hen til nyde stor opfattelse hvorom Bibel gengivelse er bedst , hvilke er højst nøjagtig , og hvilke har den højst appel kræfter & kraft , og hvilke gengivelse indvilliger hos den selvstændig håndskreven at jer inspireret den forfatteres i den Ny Testamente hen til skriv.

13. At jer ville indrømme hjælp hen til mig hen til hjælp mig gang i en artig måde , og ikke hen til affald mig gang oven på Falsk eller indholdsløse metoder hen til komme nærmere hen til God (men at er ikke sandelig Bibelsk), og der hvor dem metoder opføre for ikke så længe siden periode eller varer appel fruit.

14. At jer ville indrømme hjælp hen til mig hen til opfatte hvad hen til kigge efter i en kirke eller en opstille i andagtsøgende , hvad arter i spørgsmål hen til opfordre , og at jer ville hjælp mig hen til hitte tro eller en sidst hos stor appel klogskab istedet for nemme eller falsk svar.

15. at jer ville hidføre mig hen til huske hen til lære udenad jeres ord den Bibel (såsom Romersk 8), i den grad at JEG kunne nyde sig i mig hjerte og nyde mig indre forberedt , og være rede til at indrømme en besvare hen til andre i den håbe på at Jeg har omkring jer.

16. At jer ville overbringe hjælp hen til mig i den grad at mig besidde theology og doctrines hen til samtykke med jeres ord , den Bibel og at jer ville fortsætte hen til hjælp mig kende hvor mig opfattelse i doctrine kan forbedret i den grad at mig besidde liv lifestyle og opfattelse fortsætter at blive nøjere hvortil jer savn sig at blive nemlig mig.

17. At jer ville lukke op mig appel indblik (afslutninger) flere og flere , og at der hvor mig opfattelse eller opfattelsesevne i jer er ikke nøjagtig , at jer ville hjælp mig hen til lære hvem Jesus Christ sandelig er.

18. At jer ville indrømme hjælp hen til mig i den grad at JEG ville være i stand til selvstændig hvilken som helst falsk rituals hvilke Jeg har afhænge oven på , af jeres slette lærer i den Bibel , eventuel hvoraf Jeg er næste er ikke i God

, eller er imod hvad jer ville gerne belære os omkring næste jer.

19. At hvilken som helst tvinger i dårlig ville ikke holde bortrejst hvilken som helst appel opfattelse hvilke Jeg har , men nærmest at JEG ville beholde den kundskab i hvor hen til kende jer og ikke at blive narrede i i denne tid i appel bedrag.

20. At jer ville overbringe appel kræfter og hjælp hen til mig i den grad at Ja ikke at blive noget af den Stor Nedadgående Bortrejst eller i hvilken som helst bevægelse som kunne være spirituallly counterfeit hen til jer og hen til jeres Hellig Ord

21. At selv om der er alt at Jeg har skakmat mig liv , eller hvilken som helst måde at Jeg har ikke reageret hen til jer nemlig JEG burde nyde og det vil sige afholder mig af enten den ene eller den anden af omvandrende hos jer , eller har opfattelse , at jer ville overbringe dem sager / svar / begivenheder igen i mig indre , i den grad at JEG ville afstå fra sig i den Benævne i Jesus Christ , og al i deres effekter og følger , og at jer ville skifte ud hvilken som helst tomhed ,sadness eller opgive håbet i mig liv hos den Glæde i den Lord , og at JEG ville være flere indstille oven på indlæring hen til komme efter jer af læsning jeres ord , den Bibel

22. At jer ville lukke op mig øjne i den grad at JEG ville være i stand til klart se efter og anerkende selv om der er en Stor Bedrag omkring Appel emner , hvor hen til opfatte indeværende phenomenon (eller disse begivenheder) af en Bibelsk perspektiv , og at jer ville indrømme mig klogskab hen til kende hvorfor at Ja lære hvor hen til hjælp mig bekendte og elske ones (slægtninge) ikke være noget af it.

23. At jer ville sikre sig at når først mig øjne er anlagde og mig indre forstår den appel vægt i indeværende begivenheder indtagelse opstille på jorden , at jer ville lægge til rette mig hjerte hen til optage jeres sandhed , og at jer ville hjælp mig opfatte hvor hen til hitte mod og kræfter igennem jeres Hellig Ord , den Bibel. I den benævne i Jesus Christ , JEG anmode om disse sager bekræftende mig lyst at blive overensstemmende jeres vil , og Jeg er bede om nemlig jeres klogskab og hen til nyde en kærlighed til den Sandhed Amen

=====

Flere forneden Side
Hvor hen til nyde Evig Liv

=====

Vi er glad selv om indeværende liste over (bøn anmoder hen til God) er kan hen til hjælpe jer. Vi opfatte indeværende må ikke være den bedst eller højst effektiv gengivelse. Vi er klar over, at der er mange anderledes veje i gengivelse indfald og ord. Selv om du har en henstilling nemlig en bedre gengivelse , eller selv om jer ville gerne hen til holde en ringe beløb i jeres gang hen til sende antydninger hen til os , jer vil være hjælp tusindvis i andre ligeledes , hvem vil så er der ikke mere læse den forbedret gengivelse.

Vi ofte nyde en Ny Testamente anvendelig i jeres sprog eller i sprogene at er sjælden eller forhenværende. Selv om du er ser ud nemlig en Ny Testamente i en specifik sprog , behage henvende sig til os. Ligeledes , vi ville gerne være sikker og prøve hen til overfører at engang imellem , vi lave pristilbud bøger at er ufri og at lave omkostninger penge. Men selv om jer kan ikke afgive noget af dem elektronisk bøger , vi kunne ofte lave en udveksle i elektronisk bøger nemlig

Norway - Norway – Norwegian -

Norway - Prayer Requests (praying) to God - explained in Norwegian Language

Norway Norwegian Nordic Prayer Jesus Christ a God Hvor Be kanne hore meg bonn anmode gir hjelpe meg finner sprit Som kan ledes

=====

Snakker å God , skaperen av det Univers , det Lord :

1. det du ville gir å meg tapperheten å be tingene det JEG nød å be
2. det du ville gir å meg tapperheten å mene du og godkjenne hva du vil gjerne gjøre med meg livet , istedet for meg opphøye meg egen ville (hensikten) over din.
3. det du ville gir meg hjelpe å ikke utleie meg rank av det ubekjent å bli det be om tilgivelse , eller grunnlaget for meg ikke for å anrette you.
4. det du ville gir meg hjelpe å se og å høre hvor å har den sprit styrke JEG nød (igjennom din ord bibelen) en) for begivenhetene for ut og b) for meg egen personlig sprit reise.
5. Det du God ville gir meg hjelpe å vil gjerne anrette Du flere
6. Det du ville minne meg å samtalen med du prayerwhen) JEG er frustrert eller inne problemet , istedet for prøver å løse saker meg selv bare igjennom meg human styrke.

7. Det du ville gir meg Klokskap og en hjertet fylte med Bibelsk Klokskap i den grad at JEG ville anrette du flere effektivt.

8. Det du ville gir meg en ønske å studere din ord , bibelen , (det Ny Testamentet Gospel av John), opp på en personlig basis

9. det du ville gir assistanse å meg i den grad at JEG er kjøpedyktig legge merke til saker inne bibelen (din ord) hvilke JEG kanne personlig fortelle til , og det vill hjelpe meg oppfatte hva du ønske meg å gjøre inne meg livet.

10. Det du ville gir meg stor discernment , å oppfatte hvor å forklare å andre hvem du er , og det JEG ville være i stand til høre hvor å høre og vite hvor å stå opp for du og din ord (bibelen)

11. Det du ville bringe folk (eller websites) inne meg livet hvem vil gjerne vite du , og hvem er kraftig inne deres akkurat forståelse av du God); og Det du ville bringe folk (eller websites) inne meg livet hvem ville være i stand til oppmuntre meg å akkurat høre hvor å dividere bibelen ordet av sannhet (Timothy 215:).

12. Det du ville hjelpe meg å høre å ha stor forståelse om hvilken Bibel versjon er best , hvilke er høyst akkurat , og hvilke har de fleste sprit styrke & makt , og hvilke versjon avtaler med det original manuskriptet det du inspirert forfatterne av det Ny Testamentet å skrive.

13. Det du ville gir hjelpe å meg å bruk meg tid inne en fint vei , og ikke for å sløseri meg tid opp på False eller tom emballasje metoder å komme nærmere å God (bortsett fra

det er ikke virkelig Bibelsk), og der hvor dem metoder tilvirke for ikke så lenge siden frist eller varer sprit fruit.

14. Det du ville gir assistanse å meg å oppfatte hva å kikke etter inne en kirken eller en sted av -tilbeder , hva arter av spørsmål å anmode , og det du ville hjelpe meg å finner mene eller en fortid med stor sprit klokskap istedet for lett eller false svar.

15. det du ville anledning meg å erindre å huske din ord bibelen (som Romersk 8), i den grad at JEG kanne ha den inne meg hjertet og ha meg sinn ferdig , og være rede til å gir en svaret å andre av det håpe på at JEG ha om du.

16. Det du ville bringe hjelpe å meg i den grad at meg egen theology og doctrines å være enig i din ord , bibelen og det du ville fortsette å hjelpe meg vite hvor meg forståelse av doctrine kan forbedret i den grad at meg egen livet lifestyle og forståelse fortsetter å bli nøyere hvorfor du ønske den å bli for meg.

17. Det du ville åpen meg sprit innblikk (konklusjonene) flere og flere , og det der hvor meg forståelse eller oppfattelse av du er ikke akkurat , det du ville hjelpe meg å høre hvem Jesus Christ virkelig er.

18. Det du ville gir hjelpe å meg i den grad at JEG ville være i stand til separat alle false rituals hvilke JEG ha avhenge opp på , fra din helt lærer inne bibelen , eventuell av hva JEG følger er ikke av God , eller er i motsetning til hva du vil gjerne lære oss om fulgte du.

19. Det alle presser av dårlig ville ikke ta fjerne alle sprit forståelse hvilke JEG ha , bortsett fra temmelig det JEG ville selge i detalj kjennskapen til hvor å vite du og ikke for å være narret inne i disse dager av sprit bedrag.

20. Det du ville bringe sprit styrke og hjelpe å meg i den grad at Jeg vil ikke for å være del av det Stor Faller Fjerne eller av alle bevegelse hvilket kunne være spiritually counterfeit å du og å din Hellig Ord

21. Det hvis det er alt det JEG ha gjort det meg livet , eller alle vei det JEG ha ikke reagert å du idet JEG burde ha og det er forhindrer meg fra enten den ene eller den andre av gåing med du , eller har forståelse , det du ville bringe dem saker / svar / begivenheter rygg i meg sinn , i den grad at JEG ville renonsere på seg inne navnet av Jesus Christ , og alle av deres virkninger og konsekvensene , og det du ville ombytte alle tomhet ,sadness eller gi opp håpet inne meg livet med det Glede av det Lord , og det JEG ville være flere fokusere opp på innlæring å følge etter etter du av lesing din ord , det Bibel

22. Det du ville åpen meg eyes i den grad at JEG ville være i stand til klare se og anerkjenne hvis det er en Stor Bedrag om Sprit emner , hvor å oppfatte denne fenomenon (eller disse begivenheter) fra en Bibelsk perspektiv , og det du ville gir meg klokskap å vite hvorfor det Jeg vil høre hvor å hjelpe meg venner og elsket seg (slektningene) ikke være del av it.

23. Det du ville sikre det en gang meg eyes er åpen og meg sinn forstår det sprit vekt av aktuelle begivenheter tar sted på jorden , det du ville forberede meg hjertet å godkjenne din sannhet , og det du ville hjelpe meg oppfatte hvor å finner tapperheten og styrke igjennom din Hellig Ord , bibelen. Inne navnet av Jesus Christ , JEG anmode om disse saker bekreftende meg ønske å bli i følge avtalen din ville , og JEG spør til deres klokskap og å har en kjærlighet til det Sannhet Samarbeidsvillig

=====
Flere på bunnen av Side
Hvor å ha Evig Livet

=====
Vi er glad hvis denne liste over (bønner anmoder å God) er dugelig å hjelpe du. Vi oppfatte denne kanskje ikke være det best eller høyst effektiv oversettelse. Vi forstå det der er mange annerledes veier av gjengivelsen innfall og ord. Hvis du har en forslag for en bedre oversettelse , eller hvis du ville like å ta en liten beløpet av din tid å sende antydninger å oss , du ville være hjalp tusenvis av andre mennesker likeledes , hvem ville så lese det forbedret oversettelse. Vi ofte har en Ny Testamentet anvendelig inne din omgangsspråk eller inne språkene det er sjelden eller gamle. Hvis du er ser for en Ny Testamentet inne en spesifikk omgangsspråk , behage skrive til oss. Likeledes , vi vil gjerne være sikker og prøve å meddele det en gang imellom , vi gjøre tilbud bøker det er ufri og det gjøre bekostning pengene.

Bortsett fra hvis du kan ikke by noen av dem elektronisk bøker , vi kanne ofte gjøre en bytte av elektronisk bøker for hjelpe med oversettelse eller oversettelse arbeide. Du som ikke har å bli en profesjonell arbeider , kun få stamgjest personen hvem er interessert i hjalp. Du burde har en computer eller du burde ha adgang til en computer for din innenbys bibliotek eller universitet eller universitet , siden dem vanligvis ha bedre forbindelser å det sykehuslege. Du kanne likeledes vanligvis opprette din egen personlig LEDIG elektronisk innlevere regningen av går å mail.yahoo.com

Behage ta en øyeblikk å finner det elektronisk innlevere henvende seg lokalisert nederst eller utgangen av denne side. Vi håpe du ville sende elektronisk innlevere å oss ,

hvis denne er av hjelpe eller oppmuntring. Vi likeledes oppmuntre du å sette seg i forbindelse med oss angående Elektronisk Bøker det vi tilbud det er uten bekostning , og ledig.

Vi gjøre ha mange bøker inne utenlandsk språkene , bortsett fra vi ikke alltid sted seg å få elektronisk (dataoverføre) fordi vi bare lage anvendelig bøkene eller emnene det er de fleste anmodet. Vi oppmuntre du å fortsette å be å God og å fortsette å høre om Seg av lesing det Ny Testamentet. Vi velkommen din spørsmål og kommentarer av elektronisk innlevere.

&&&&&&&&&&&&&&&&&&&&&&&&&&&&&

Modern Greek

Προσευχή στο Θεό Αγαπητός Θεός, Σας ευχαριστούμε ότι αυτό το Ευαγγέλιο ή αυτή η νέα διαθήκη έχει απελευθερωθεί έτσι ώστε είμαστε σε θέση να μάθουμε περισσότερων για σας. Παρακαλώ βοηθήστε τους ανθρώπους αρμόδιους για να καταστήσει αυτό το ηλεκτρονικό βιβλίο διαθέσιμο. Ξέρετε ποιοι είναι και είστε σε θέση να τους βοηθήσετε. Παρακαλώ τους βοηθήστε για να είστε σε θέση να απασχοληθεί γρήγορα, και να καταστήσει σε περισσότερα ηλεκτρονικά βιβλία διαθέσιμα Παρακαλώ τους βοηθήστε για να έχετε όλους τους πόρους, τα χρήματα, τη δύναμη και το χρόνο ότι χρειάζονται προκειμένου να είναι σε θέση να συνεχίσουν για σας. Παρακαλώ βοηθήστε εκείνοι που είναι μέρος της ομάδας που τους βοηθά σε καθημερινή βάση. Παρακαλώ τους δώστε τη δύναμη για να συνεχίσετε και να δώσετε σε κάθε έναν από τους το σπρίτσουαλ που καταλαβαίνει για την

εργασία ότι τους θέλετε για να κάνετε. Παρακαλώ βοηθήστε κάθε έναν από τους για να μην έχετε το φόβο και για να θυμηθείτε ότι είστε ο Θεός που απαντά στην προσευχή και που είναι υπεύθυνος για όλα.

Προσεύχομαι ότι θα τους ενθαρρύνετε, και ότι τους προστατεύετε, και η εργασία & το υπουργείο ότι συμμετέχουν.

Προσεύχομαι ότι θα τους προστατεύατε από τις πνευματικές δυνάμεις ή άλλα εμπόδια που θα μπορούσαν να τους βλάψουν ή να τους επιβραδύνουν. Παρακαλώ με βοηθήστε όταν χρησιμοποιώ αυτήν την νέα διαθήκη για να σκεφτώ επίσης τους ανθρώπους που έχουν καταστήσει αυτήν την έκδοση διαθέσιμη, έτσι ώστε μπορώ να προσεηθώ για τους και έτσι μπορούν να συνεχίσουν να βοηθούν περισσότερους ανθρώπους.

Προσεύχομαι ότι θα μου δίνετε μια αγάπη του ιερού Word σας (η νέα διαθήκη), και ότι θα μου δίνετε την πνευματικές φρόνηση και τη διάκριση για να σας ξέρετε καλύτερα και για να καταλάβετε τη χρονική περίοδο ότι ζούμε μέσα.

Παρακαλώ με βοηθήστε για να ξέρετε πώς να εξετάσει τις δυσκολίες ότι έρχομαι αντιμέτωπος με κάθε ημέρα. Ο Λόρδος God, με βοηθά για να θελήσει να σας ξέρει καλύτερα και να θελήσει να βοηθήσει άλλους Χριστιανούς στην περιοχή μου και σε όλο τον κόσμο.

Προσεύχομαι ότι θα δίνετε την ηλεκτρονική ομάδα βιβλίων και εκείνοι που τους βοηθούν η φρόνησή σας. Προσεύχομαι ότι θα βοηθούσατε τα μεμονωμένα μέλη της οικογένειάς τους (και της οικογένειάς μου) για να εξαπατηθείτε όχι πνευματικά, αλλά για να σας καταλάβετε και για να θελήσετε να σας δεχτείτε και να ακολουθήσετε με κάθε τρόπο. Επίσης παρέχετε μας την άνεση και οδηγίες σε αυτούς τους χρόνους και σας ζητώ για να κάνω αυτά τα πράγματα στο όνομα του Ιησού, Amen,

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

German – Deutch - Allemand

German Prayers Gebet zum Gott wie man wie horen kann
dass meinem Gebet wie bittet Hilfe zu mir zu geben wie
man geistige Anleitung

German - Prayer Requests (praying / Talking) to God - explained in German Language

Mit Gott sprechen, der Schöpfer des Universums, der Lord:

1., die Sie zu mir dem Mut, die Sachen zu beten geben
würden, die ich benötige, um 2. zu beten, die Sie zu mir dem
Mut, Ihnen zu glauben und anzunehmen geben würden, was
Sie mit meinem Leben tun möchten, anstelle von mir meine
Selbst erhebend Wille (Absicht) über Ihrem.

3., denen Sie mir Hilfe geben würden, um meine Furcht vor
dem Unbekannten die Entschuldigungen nicht werden zu
lassen oder die Grundlage für mich, zum Sie nicht zu
dienen.

4., der Sie mir Hilfe, um zu sehen geben würden und zu
erlernen, wie man die geistige Stärke ich hat, benötigen Sie
(durch Ihr Wort die Bibel) A) für die Fälle voran und B) für
meine eigene persönliche geistige Reise.

5. Daß Sie Gott mir Hilfe geben würden, um Sie mehr
dienen zu wünschen

6. Daß Sie mich erinnern würden, mit Ihnen zu sprechen (prayer)when mich werden frustriert oder in der Schwierigkeit, anstatt zu versuchen, Sachen selbst nur durch meine menschliche Stärke zu beheben.

7. Daß Sie mir Klugheit und ein Herz geben würden, füllten mit biblischer Klugheit, damit ich Sie effektiv dienen würde.

8. Daß Sie mir einen Wunsch geben würden, Ihr Wort, die Bibel zu studieren, (das neues Testament-Evangelium von John) auf persönlicher Ebene

9. das Sie Unterstützung zu mir geben würden, damit ich bin, Sachen in der Bibel (Ihr Wort) zu beachten der ich auf und der persönlich beziehen kann mir hilft, zu verstehen, was Sie mich in meinem Leben tun wünschen.

10. Daß Sie mir große Einsicht geben würden, um zu verstehen wie man anderen erklärt, die Sie sind, und daß ich sein würde, zu erlernen, wie man erlernt und kann für Sie und Ihr Wort (die Bibel) oben stehen

11. Daß Sie Leute (oder Web site) in meinem Leben holen würden, die Sie kennen möchten und die in ihrem genauen Verständnis von Ihnen stark sind (Gott); und das würden Sie Leute (oder Web site) in meinem Leben holen, das ist, mich anzuregen, genau zu erlernen, wie man die Bibel das Wort der Wahrheit (2 Timothee 2:15) teilt.

12. Daß Sie mir helfen würden zu erlernen, großes Verständnis über, welche Bibelversion zu haben am besten ist, die am genauesten ist und die die geistigste Stärke u. die Energie hat und dem Version mit den ursprünglichen Manuskripten übereinstimmt, daß Sie die Autoren des neuen Testaments anspornten zu schreiben.

13. Daß Sie mir Hilfe, um meine Zeit in einer guten Weise zu verwenden geben würden, und meine Zeit auf den falschen oder leeren Methoden nicht zu vergeuden, näher an Gott (aber dem, zu erhalten nicht wirklich biblisch seien Sie) und wo jene Methoden keine lange Bezeichnung oder dauerhafte geistige Frucht produzieren.

14. Daß Sie mir Unterstützung geben würden, was zu verstehen, in einer Kirche oder in einem Ort der Anbetung zu suchen, welche Arten der Fragen zum zu bitten und daß Sie mir helfen würden, Gläubiger oder einen Pastor mit großer geistiger Klugheit anstelle von den einfachen oder falschen Antworten zu finden.

15. den Sie mich veranlassen würden, mich zu erinnern, um sich Ihr Wort zu merken die Bibel (wie Romans ist 8), damit ich es in meinem Herzen haben und an meinen Verstand sich vorbereiten lassen kann, und bereit, eine Antwort zu anderen der Hoffnung zu geben, die ich über Sie habe.

16. Daß Sie mir Hilfe damit meine eigene Theologie und Lehren holen würden, um mit Ihrem Wort, die Bibel übereinzustimmen und daß Sie fortfahren würden, mir zu helfen, zu können, mein Verständnis der Lehre verbessert werden kann, damit mein eigenes Leben, Lebensstil und Verstehen fortfährt, zu sein näher an, was Sie es für mich sein wünschen.

17. Daß Sie meinen geistigen Einblick (Zusammenfassungen) mehr und mehr öffnen würden und daß, wo mein Verständnis oder Vorstellung von Ihnen nicht genau ist, daß Sie mir helfen würden, zu erlernen, wem Jesus Christ wirklich ist.

18. Daß Sie mir Hilfe geben würden, damit ich in der Lage SEIN würde, alle falschen Rituale zu trennen, denen ich von, von Ihrem freien Unterricht in der Bibel, wenn irgendwelche abgehängt habe von, was ich folgend bin, ist nicht vom Gott, oder ist konträr zu, was Sie uns unterrichten wünschen - über das Folgen Sie.

19. Daß keine Kräfte des Übels nicht irgendwie geistiges Verständnis wegnehmen würden, das ich habe, aber eher, daß ich das Wissen behalten würde von, wie man Sie kennt und nicht an diesen Tagen der geistigen Täuschung betrogen wird.

20. Daß Sie geistige Stärke holen und zu mir helfen würden, damit ich nicht ein Teil von großen weg fallen oder irgendeiner Bewegung bin, die zu Ihnen und zu Ihrem heiligen Wort Angelegenheiten nachgemacht sein würde.

21. Das, wenn es alles gibt, das ich in meinem Leben getan habe oder irgendeine Weise, daß ich nicht auf Sie reagiert habe, wie ich haben sollte und die mich entweder am Gehen mit Ihnen hindert oder Haben des Verstehens, daß Sie jene things/responses/events zurück in meinen Verstand, damit ich auf sie im Namen Jesus Christ verzichten würde, und alle ihre von und von Konsequenzen holen würden und daß Sie jede mögliche Leere, Traurigkeit oder Verzweiflung in meinem Leben mit der Freude am Lord ersetzen würden und daß ich mehr auf das Lernen, Ihnen zu folgen gerichtet würde, indem man Ihr Wort las, die Bibel.

22. Daß Sie meine Augen öffnen würden, damit ich in der Lage SEIN würde, offenbar zu sehen und zu erkennen, wenn es eine große Täuschung über geistige Themen gibt, wie man dieses Phänomen (oder diese Fälle) von einer biblischen Perspektive und daß Sie mir Klugheit geben würden, um zu wissen und damit ich erlernt versteht, wie

man meinen Freunden und liebte eine (Verwandte) ein Teil von ihm nicht zu sein hilft.

23 Daß Sie sicherstellen würden, daß einmal meine Augen und mein Verstand geöffnet sind, versteht die geistige Bedeutung der gegenwärtigen Fälle, die in der Welt stattfinden, daß Sie mein Herz vorbereiten würden, um Ihre Wahrheit anzunehmen und daß Sie mir helfen würden, zu verstehen, wie man Mut und Stärke durch Ihr heiliges Wort, die Bibel findet. Im Namen Jesus Christ, bitte ich um diese Sachen, die meinen Wunsch bestätigen, Ihr Wille übereinzustimmen, und ich bitte um Ihre Klugheit und eine Liebe der Wahrheit zu haben, Amen.

=====

Mehr an der Unterseite der Seite
wie man ewiges Leben u.
Hat

=====

Wir sind froh, wenn diese Liste (der Gebetanträge zum Gott) in der Lage IST, Sie zu unterstützen. Wir verstehen, daß diese möglicherweise nicht die beste oder wirkungsvollste Übersetzung sein kann. Wir verstehen, daß es viele unterschiedliche Weisen des Ausdrückens von von Gedanken und von von Wörtern gibt. Wenn Sie einen Vorschlag für eine bessere Übersetzung haben oder wenn Sie etwas Ihrer Zeit dauern möchten, Vorschläge zu schicken uns, werden Sie Tausenden der Leute auch helfen, die dann die verbesserte Übersetzung lesen. Wir haben häufig ein neues Testament, das in Ihrer Sprache oder in den Sprachen vorhanden ist, die selten oder alt sind.

Wenn Sie nach einem neuen Testament in einer spezifischen Sprache suchen, schreiben Sie uns bitte. Auch wir möchten sicher sein und versuchen, das manchmal mitzuteilen, bieten wir Bücher an, die nicht frei sind und die Geld kosten. Aber, wenn Sie nicht einige jener elektronischen Bücher sich leisten können, können wir einen Austausch der elektronischen Bücher für Hilfe bei der Übersetzung oder bei der Übersetzung Arbeit häufig tun. Sie müssen nicht ein professioneller Arbeiter sein, nur eine regelmäßige Person, die interessiert ist, an zu helfen.

Sie sollten einen Computer haben, oder Sie sollten Zugang zu einem Computer an Ihrer lokalen Bibliothek oder Hochschule oder Universität haben, da die normalerweise bessere Anschlüsse zum Internet haben. Sie können Ihr eigenes persönliches FREIES Konto der elektronischen Post, indem Sie zum mail.yahoo.com

auch normalerweise herstellen gehen dauern bitte einen Moment, um die Adresse der elektronischen Post zu finden befunden an der Unterseite oder am Ende dieser Seite. Wir hoffen, daß Sie uns elektronische Post schicken, wenn diese hilfreich oder Ermutigung ist. Wir regen Sie auch an, mit uns hinsichtlich der elektronischen Bücher in Verbindung zu treten, die wir dem sind ohne Kosten und freies

anbieten, die, wir viele Bücher in den Fremdsprachen haben, aber wir nicht sie immer setzen, um elektronisch zu empfangen (Download) weil wir nur vorhanden die Bücher oder die Themen bilden, die erbeten sind. Wir regen Sie an fortzufahren, zum Gott zu beten und fortzufahren, über ihn zu erlernen, indem wir das neue Testament lesen. Wir

peças EU orar que você daria a mim um amor do seu Divino Palavra (o novo Testamento), e que você daria a mim espiritual sabedoria e discernment conhecer a ti melhor e para compreender o período de tempo que nós somos vivendo em.

Por favor ajudar eu saber como lidar com as dificuldades que Eu sou confrontado com todos os dias. Lorde Deus , Ajudar eu querer conhecer a ti Melhor e querer ajudar outro Christian no meu área e pelo mundo. EU orar que você daria o Electrónico livro equipa e aquelas o qual trabalho no Websters e aqueles que ajudar lhes seu sabedoria. EU orar que você ajudaria o indivíduo membros do seu família (e a minha família) para não ser espiritual enganar , mas compreender a ti e querer aceitar e seguir a ti em todos bastante. e Eu pergunto você fazer estas coisas em nome de Jesus , Amen ,

=====

Dear God,

Thank you that this New Testament has been released so that we are able to learn more about you.

Please help the people responsible for making this Electronic book available. Please help them to be able to work fast, and make more Electronic books available Please help them to have all the resources, the money, the strength and the time that they need in order to be able to keep working for You.

Please help those that are part of the team that help them on an everyday basis. Please give them the strength to continue and give each of them the spiritual understanding for the work that you want them to do. Please help each of them to not have fear and to remember that you are the God who

answers prayer and who is in charge of everything.

I pray that you would encourage them, and that you protect them, and the work & ministry that they are engaged in.

I pray that you would protect them from the Spiritual Forces or other obstacles that could harm them or slow them down.

Please help me when I use this New Testament to also think of the people who have made this edition available, so that I can pray for them and so they can continue to help more people

I pray that you would give me a love of your Holy Word (the New Testament), and that you would give me spiritual wisdom and discernment to know you better and to understand the period of time that we are living in.

Please help me to know how to deal with the difficulties that I am confronted with every day. Lord God, Help me to want to know you Better and to want to help other Christians in my area and around the world.

I pray that you would give the Electronic book team and those who work on the website and those who help them your wisdom.

I pray that you would help the individual members of their family (and my family) to not be spiritually deceived, but to understand you and to want to accept and follow you in every way.

and I ask you to do these things in the name of Jesus,
Amen,

=====

5. Taj te Bog će popuštanje mene ponuditi ištanje to poslužitelj Te više
6. Taj te će podsjetiti mene to pričati sa te prayerwhen) Ja sam frustriran ili u problemima , umjesto težak to odluka predmet ja osobno jedini preko moj čovječji snaga.
7. Taj te će popuštanje mene Mudrost i srce ispunjen sa Biblijski Mudrost tako da JA će poslužitelj te više efektivno.
8. Taj te će popuštanje mene želja to studirati tvoj riječ , Biblija , (novim Oporuka Evandjelje od John), na osobni baza
9. taj te će popuštanje pomoć meni u tako da Ja sam u mogućnosti to obavijest predmet in Biblija (tvoj riječ) što Ja mogu osobni povezivati se , i da htijenje pomoć mene shvatiti što koji želite mene za napraviti u mojem život.
10. Taj te će popuštanje mene velik raspoznavanje , to shvatiti kako to objasniti to ostali tko ti si , i da JA bi bilo u mogućnosti naučiti kako naučiti i znati kako to pristajati uza što te i tvoj riječ (Biblija)
11. Taj te će donijeti narod (ili websiteovi) u mojem život tko ištanje to znati te , i tko jesu jak in njihov točnost sporazum od te (bog); i da te će donijeti narod (ili websiteovi) u mojem život koji će biti u mogućnosti to hrabriti mene to precizan naučite kako podijeliti Biblija riječ od istina (2 Plašljiv 215:).
12. Taj te će pomoć mene naučiti to imati velik sporazum o što Biblija inačici je najbolji , što je većina točnost , i što je preko duhovni snaga & Power PC , i što inačici sporazum sa izvorni rukopis taj te nadahnut autorstvo dana Nov Oporuka to pisati.

13. Taj te će popuštanje ponuditi mene korištenje moj vrijeme in dobar put , i ne to prosipati moj vrijeme na Neistinit ili prazan Metodije da biste dobili Zatvori to Bog (ali koji nisu vjerno Biblijski), i gdje svi oni Metodije stvarajući nijedan čeznuti uvjeti ili trajan duhovni voće.

14. Taj te će popuštanje pomoć meni u to shvatiti što učiniti tražiti in Churchill ili mjesto od moliti se , što rod od pitanje to pitati , i da te će pomoć mene pronaći onaj koji vjeruje ili pastor sa velik duhovni mudrost umjesto lahak ili neistinit odgovoriti.

15. taj te će nanijeti mene to sjećati se to sjećati se tvoj riječ Biblija (kao što je Rumunjski 8), tako da Ja mogu imati Internet u mojem srce i imati moj imati što protiv spreman , i biti spreman to popuštanje odgovoriti to ostali dana uzdanica taj Imam o te.

16. Taj te će donijeti ponuditi mene tako da moj posjedovati teologija i doktrina to poklapati se tvoj riječ , Biblija i da te će nastaviti to pomoć mene znati kako moj sporazum od doktrina može poboljšati tako da moj posjedovati život , stil života i sporazum nastaviti biti Zatvori to što koji želite Internet biti za mene.

17. Taj te će OpenBSD moj duhovni unutar (zaključak) više i više , i da gdje svi moj sporazum ili percepcija od te nije točnost , taj te će pomoć mene naučiti tko Isus Krist vjerno je.

18. Taj te će popuštanje ponuditi mene tako da JA bi bilo u mogućnosti to odijeljen bilo koji neistinit ritualni što Imam zavisnost na , from tvoj jasan pomoć u učenju in Biblija , ako postoje od što Ja sam sljedeće nije od Bog , ili je ugovor to što koji želite to vas naučiti nas o sljedeće te.

19. Taj bilo koji sila od zlo će ne oduteti bilo koji duhovni sporazum što Imam , ali radije taj JA će čvrsto držati znanje kako to znati te i ne biti lukav in te dani od duhovni varka.

20. Taj te će donijeti duhovni snaga i ponuditi mene tako da JA neće biti dio ognjevit Jesen Daleko ili od bilo koji pokret što bi bilo produhovljeno krivotvoren novac vama i u vaš Svet Riječ

21. Da ako ima je išta taj Imam ispunjavanja u mojem život , ili bilo koji put taj Imam ne odgovaranje vama kao JA trebaju imati i da je koji se može spriječiti mene sa ili hodanje sa te , ili vlasništvo sporazum , taj te će donijeti oni predmet / reakcija / događaj leđa u moj imati što protiv , tako da JA će odreći se njima in ime od Isus Krist , i svi od njihov efekt i posljedica , i da te će opet staviti bilo koji praznina ,sadness ili izgubiti nadu u mojem život sa Ono što pruža užitak dana Gospodar , i da JA bi bilo više fokusirati na znanje to udarac te mimo čitanje tvoj riječ , Biblija

22. Taj te će OpenBSD moj oči tako da JA bi bilo u mogućnosti to jasno vidjeti i prepoznati ako ima Velik Varka o Duhovni tema , kako to shvatiti ovaj fenomen (ili te događaj) from Biblijski perspektiva , i da te će popuštanje mene mudrost to znati i tako dalje taj JA htijenje naučite kako pomoć moj prijatelj i voljen sam sebe (odnosni) ne biti dio it.

23. Taj te će osigurali da jedanput moj oči jesu OpenBSD i moj imati što protiv shvatiti duhovni izražajnost od tekući događaj uzimanje mjesto u svijetu , taj te će pripremiti moj srce to prihvatiti tvoj istina , i da te će pomoć mene shvatiti kako pronaći hrabrost i snaga preko tvoj Svet Riječ , Biblija. In ime od Isus Krist , JA tražiti te predmet potvrditi moj

želja biti složno tvoj htijenje , i Ja sam iskanje tvoj mudrost i
to imati hatar dana Istina Da

=====

Više podno Stranica
Kako to imati Vječan Život

=====

Mi jesu veseo ako ovaj rub (od moljenje molba to Bog) je u mogućnosti to pomoći te. Mi shvatiti ovaj možda neće biti najbolji ili većina djelotvoran prevođenje. Mi shvatiti koji su mnogobrojan različit putevi od istiskivanje misao i riječ. Ukoliko imati sugestija za bolji prevođenje , ili ukoliko će voljeti uzeti malolitražan iznos od tvoj vrijeme to poslati sugestija nama , te htijenje biti pomoć tisuća od ostali narod isto tako , koji će onda čitanje oplemenjen prevođenje. Mi više puta imati Nov Oporuka raspoloživ u vaš jezik ili in jezik koji su rijedak ili star. Ako ste obličje za Nov Oporuka in specifičan jezik , ugoditi korespondirati nas. Isto tako , mi ištanje istinabog i pokušati komunicirati taj katkada , mi obaviti ponuda knjiga koji nisu Slobodan i da obaviti trošak novac.

Ali ukoliko ne moći priuštiti neki od oni elektronski knjiga , mi može više puta obaviti izmjena od elektronski knjiga za pomoć sa prevođenje ili prevođenje funkcionirati. Nemate biti koji se odnosi na zvanje radnik , samo jedan dan pravilan osoba tko je zainteresirana za pomoć. Te trebaju imati računalo ili te trebaju imati pristup to računalo at tvoj lokalni knjižnica ili fakulteti ili sveučilišta , otada oni obično imati bolji povezivanje to Internet. Možete isto tako obično utemeljiti tvoj posjedovati osobni SLOBODAN elektronička pošta račun odlaskom na mail.yahoo.com

3. aby tebe chtěl bych darovat mne pomoci až k ne dovolit má bát se of člen určitý neznámá až k stát se člen určitý odpustit , či člen určitý báze do mne rozcházet se v názorech sloužit you.

4. aby tebe chtěl bych darovat mne pomoci až k vidět a až k dostat instrukce jak? až k mít člen určitý duchovní síla Nemusím (docela tvůj slovo člen určitý Bible) jeden) do člen určitý příhoda vpřed a b) do já sám osobní duchovní cesta.

5. Aby tebe Bůh chtěl bych darovat mne pomoci až k potřeba až k sloužit Tebe více 6. Aby tebe chtěl bych připomenout komu mne až k rozmlouvat s tebe prayerwhen) JÁ am zmařený či do nesnáz , místo trying až k analyzovat majetek já sám ale docela má lidský síla.

7. Aby tebe chtěl bych darovat mne Moudrost a jeden srdce nákyp s Biblický Moudrost tak, že JÁ chtěl bych sloužit tebe více efektivní. 8. Aby tebe chtěl bych darovat mne jeden poručit až k učení tvůj slovo , člen určitý Bible , (Nový zákon Evangelium of Jan), dále jeden osobní báze

9. aby tebe chtěl bych darovat pomoc až k mne tak, že JÁ am schopný až k oznámení majetek do člen určitý Bible (tvůj slovo) kdo Dovedu co se mě týče být v poměru k sem tam , to postačí pomoci mne dovídat se jaký tebe potřeba mne až k zavraždit má duch.

10. Aby tebe chtěl bych darovat mne celek bystrost , až k dovídat se jak? až k jasně se vyjádřit až k jiní kdo tebe ar , a aby JÁ chtěl bych být schopný až k dostat instrukce jak? až k dostat instrukce a vŘdŘt jak? až k postavit se za tebe a tvůj slovo (člen určitý Bible)

11. Aby tebe chtěl bych nést lid (či websites) do má duch kdo potřeba až k vřdřt tebe , a kdo ar silný do jejich přesný dohoda of tebe (bůh); a Aby tebe chtěl bych nést lid (či websites) do má duch kdo vůle být schopný až k dodat myslí mne až k přesný dostat instrukce jak? až k dělit člen určitý Bible Písmo svaté pravda (2 Bázlivý 215:).

12. Aby tebe chtěl bych pomoci mne až k dostat instrukce až k mít celek dohoda kolem kdo Bible líčení is nejlépe , kdo is nejčtetnější přesný , a kdo 3sg.préz.od have člen určitý nejčtetnější duchovní síla & množství , a kdo líčení souhlasí jít s duchem času originál rukopis aby tebe dýchat člen určitý spisovatele of Nový zákon až k psát.

13. Aby tebe chtěl bych darovat pomoci až k mne až k cvičení má čas do jeden blaho cesta , a rozcházet se v názorech zpusošit má čas dále Chybný či hladový metody až k brát blízky až k Bůh (kdyby ne ar ne opravdu Biblický), a kde those metody napsat ne dlouhá hláska čas či {lasting||stálý||trvalý} } duchovní nést ovoce.

14. Aby tebe chtěl bych darovat pomoc až k mne až k dovídat se jaký až k hledat do jeden církev či jeden bydliště of uctívání , jaký rody of otázky až k ptát se , a aby tebe chtěl bych pomoci mne až k nález věřící či jeden duchovní s celek duchovní moudrost místo bezstarostný či chybný odpovídá.

15. aby tebe chtěl bych být příčinou mne na pamětnou až k memorovat tvůj slovo člen určitý Bible (jako takový Říman 8), tak, že Dovedu mít ono do má srdce a mít má mysl připravený , a být hbitý až k darovat neurč. člen být v souhlase s jiní of člen určitý naděje aby Mám u sebe tebe.

16. Aby tebe chtěl bych nést pomoci až k mne tak, že já sám bohosloví a doktrína až k souhlasit s tvůj slovo , člen určitý

Bible a aby tebe chtěl bych stále být pomoci mne vŘdŘt jak? má dohoda of doktrína pocínovat být opravit tak, že já sám duch lifestyle a dohoda odročit až k být blízký k jakému účelu tebe potřeba ono až k být pro mne.

17. Aby tebe chtěl bych nechráněný má duchovní jasnozření (konec) čím dále, tím více , a aby kde má dohoda či chápvost of tebe is ne přesný , aby tebe chtěl bych pomoci mne až k dostat instrukce kdo Jezuita Kristus opravdu is.

18. Aby tebe chtěl bych darovat pomoci až k mne tak, že JÁ chtěl bych být schopný až k oddělený jakýkoliv chybný obřad kdo JÁ mít důvěra dále , dle tvůj celý doktrína do člen určitý Bible , jestli vůbec of jaký JÁ am následující is ne of Bůh , či is proti čemu jaký tebe potřeba až k učít us kolem následující tebe.

19. Aby jakýkoliv dohnat of neštěstí chtěl bych ne odebrat jakýkoliv duchovní dohoda kdo JÁ mít , aby ne dosti aby JÁ chtěl bych držet člen určitý znalost čeho jak? až k vŘdŘt tebe a rozcházet se v názorech být klamat do tezaury days of duchovní klam.

20. Aby tebe chtěl bych nést duchovní síla a pomoci až k mne tak, že JÁ vůle rozcházet se v názorech být část of notáblové Klesání Pryč či of jakýkoliv pohyb kdo chtěl bych být duchovo falšovat až k tebe a až k tvůj Svatý Slovo

21. Aby -li tam is cokoli aby JÁ mít utahaný má duch , či jakkoli aby JÁ mít ne dotazovaná osoba až k tebe ačkoliv Šel bych mít a to jest opatření mne dle jeden nebo druhý kráčení s tebe , či having dohoda , aby tebe chtěl bych nést those majetek / citlivost přístroje / příhoda bek do má mysl , tak, že JÁ chtěl bych nectít barvu je jménem koho Jezuita Kristus , a celek of jejich dojem a dosah , a aby tebe chtěl bych dát na dřívější místo jakýkoliv emptiness ,sadness či

beznadějnost do má duch jít s duchem času Radost of člen určitý Hospodin , a aby J chtěl bych být více ložisko dále učenost až k doprovázet tebe do četba tvůj slovo , Bible

22. Aby tebe chtěl bych nechráněný probůh tak, že JÁ chtěl bych být schopný až k jasně vidět a pochopit -li tam is jeden Celek Klam kolem Duchovní námět , jak? až k dovídat se tato přechodný (či tezaury příhoda) dle jeden Biblický perspektiva , a aby tebe chtěl bych darovat mne moudrost až k vřdřt a tak, že JÁ vůle dostat instrukce jak? posloužit jídlem má druh a Amor sám (příbuzní) ne být část of it.

23. Aby tebe chtěl bych pojistit aby druhdy probůh ar nechráněný a má mysl dovídat se člen určitý duchovní význam of běh příhoda dobytí bydliště do člen určitý svět , aby tebe chtěl bych chystat se má srdce až k přijmout tvůj pravda , a aby tebe chtěl bych pomoci mne dovídat se jak? až k nález kuráž a síla docela tvůj Svatý Slovo , člen určitý Bible. Jménem koho Jezuita Kristus , JÁ tázat se na tezaury majetek biřmovat má poručit až k být doma souhlas tvůj vůle , a JÁ am ptaní se do tvůj moudrost a až k mít jeden láska ke komu člen určitý Pravda Amen

=====

Více v člen určitý Dno of Blok
Jak? až k mít Nekonečný Duch

=====

My ar rád -li tato barevný pruh of modlitba dotaz až k Bůh is schopný až k pomáhat tebe. My dovídat se tato moci ne být člen určitý nejlépe či nejčtetnější efektivní dešifrování. My dovídat se tamhleten ar mnoho neobvyklý cesty of interpretace domnění a slova. -li tebe mít jeden návrh do jeden lépe dešifrování , či -li tebe chtěl bych do téže míry až

k brát jeden malý činit of tvůj čas až k poslat návrhy až k us , tebe vůle být porce jídla tisíc of druhý lid rovněž , kdo vůle někdy číst člen určitý opravit dešifrování. My často mít jeden Nový Poslední vůle přístupný do tvůj jazyk či do jazyk aby ar nedovařený či dávný. -li tebe ar hledět do jeden Nový Poslední vůle do jeden specifický jazyk , být příjemný psát až k us. Rovněž , my potřeba až k jisté a namáhat až k být ve styku aby někdy , my činit nabídka blok aby ar ne Drzý a aby činit cena peníze.

Aby ne -li tebe dělostřelectvo přítok nějaký of those elektronický blok , my pocínovat často činit neurč. člen burza of elektronický blok do pomoci s dešifrování či dešifrování práce. Tebe činit ne mít až k být jeden odborný dělník , ale jeden pořádný osoba kdo is obchod do porce jídla. Tebe požadovat mít jeden počítač či tebe požadovat mít přístup až k jeden počítač v tvůj lokálka knihovna či akademie či univerzita , od té doby those obvyklý mít lépe klientela až k člen určitý internovaná osoba. Tebe pocínovat rovněž obvyklý upevnit tvůj drahý osobní DRZÝ elektronická pošta účet do existující až k mail.yahoo.com

Být příjemný brát jeden důležitost až k nález člen určitý elektronická pošta adresovat nalézt v člen určitý dno či člen určitý cíl of tato blok. My naděje tebe vůle poslat elektronická pošta až k us , -li tato is of pomoci či podpora. My rovněž dodat myslí tebe až k dotyk us pokud jde o Elektronický Blok aby my nabídka aby ar bez cena , a drzý.

My činit mít mnoho blok do cizí jazyk , aby ne my činit někdy bydliště je až k dostat electronically (zavádění) poněvadž my ale délat přístupný člen určitý blok či člen určitý námět aby ar člen určitý nejčtetnější dotaz. My dodat myslí tebe až k stále být modlit až k Bůh a až k stále být

dostat instrukce kolem Jemu do četba Nový zákon. My vítat tvůj otázky a poznámky do elektronická pošta.

Drogi Bóg , Dziękuję ów ten Nowy Testament

ma był zwolniony byle tylko jesteśmy able wobec nauczyć się liczniejszy około ty. Proszę mi pomóc ludzie odpowiedzialny pod kątem wykonaniem ten Elektroniczny książka rozporządzalny.

Proszę mi pomóc im zostać wypłacalny praca umocowany , i zrobić liczniejszy Elektroniczny książki rozporządzalny Proszę mi pomóc im wobec mieć wszystko ten zasoby , ten pieniądze , ten siła i ten czas ów oni potrzebować w klasa zostać wypłacalny utrzymywać działanie pod kątem Ty. Proszę mi pomóc ów ów jesteście obowiązek od ten drużyna ów współpracownik im u an codzienny podstawa.

Podobać się dawać im ten siła wobec kontynuować i dawać każdy od im ten duchowy zgoda pod kątem ten praca ów ty potrzeba im wobec czynić. Proszę mi pomóc każdy od im wobec nie mieć strach i wobec zapamiętać ów jesteś ten Bóg który odpowiedzi modlitwa i który jest w koszt od wszystko. JA błagać ów ty byłby zachęcać im , i ów ty ochraniać im , i ten praca & ministerstwo ów oni są zajęty. JA błagać ów ty byłby ochraniać im z ten Duchowy Siły zbrojne albo inny przeszkody ów kulisy szkoda im albo powolny im w dół. Proszę mi pomóc podczas JA używać ten Nowy Testament wobec także pomyśleć od ludzie który mieć wykonane ten wydanie rozporządzalny , byle tylko JA

Slovenian - Prayer Requests (praying / Talking) to God - explained in Slovenian Language

slovenian prayer jezuit Kristus molitev Bog kako prositi kako moci
slisati svoj zaprositi podati ponuditi komu kaj mi

=====

pri aparatu imeti se za boga , tvorec od vseмирje , bog :

1. to vi hoteti izročiti mi pogum prositi stvari to rabim prositi
2. to vi hoteti izročiti mi pogum v vernik vi ter uvaževati kakšen hočeš vzdržati svoj življenje , namesto mi navdušenje svoj lasten hoteti (namen) zgoraj vaš.
3. to vi hoteti izročiti mi ponuditi komu kaj ne pustiti svoj grozen od neznanu v postati opravičilo , ali osnova navzlic ne streči you.
4. to vi hoteti izročiti mi ponuditi komu kaj zagledati ter zvedeti kako imeti božji zakon čvrstost rabim (skozi vaš izraziti z besedami biblija) a) zakaj pripetljaj spredaj ter b) zakaj svoj lasten osebno netelesno potovanje.
5. to vi Bog hoteti izročiti mi ponuditi komu kaj biti brez streči vi več
6. to vi hoteti spomniti se mi pogovarjati se vi prayerwhen) jaz sem uničen ali v težava , namesto težaven odločiti stvari sebi šele skozi svoj človeški čvrstost.
7. to vi hoteti izročiti mi modrost ter a srčika poln Biblical modrost tako da jaz hoteti začetni udarec z žogo vi več razpoložljiv.

8. to vi hoteti izročiti mi a zahteva študirati vaš izraziti z besedami , biblija , (novi testament evangelij od John), naprej a osebno osnova

9. to vi hoteti izročiti pomoč mi tako da morem opaziti stvari v biblija (vaš izraziti z besedami) kateri morem osebno tikati se česa , ter to zadostuje pomoč mi razumeti kakšen vi biti brez mi uganjati v svoj življenje.

10. to vi hoteti izročiti mi velik bistroumnost , v razumeti kako razlagati drugim kdo vi ste , ter to jaz domišljavec zmožen zvedeti kako zvedeti ter znanje kako stati pokoncu zakaj vi ter vaš izraziti z besedami (biblija)

11. to vi hoteti privleči narod (ali websites) v svoj življenje kdo biti brez znati vi , ter kdo ste krepek v svoj natančen razumeven od vi (Bog); ter to vi hoteti privleči narod (ali websites) v svoj življenje kdo hoteti obstati zmožen v podžigati mi v natančen zvedeti kako razpreti biblija izraziti z besedami od resnica (2 plašljiv 215:).

12. to vi hoteti pomoč mi zvedeti imeti velik razumeven približno kateri biblija prevod je najprimernejši , kateri je največ natančen , ter kateri has največ netelesen čvrstost & sila , ter kateri prevod strinjati se s samorasel rokopis to vi vdihniti pisec od novi testament pisati.

13. to vi hoteti izročiti ponuditi komu kaj mi rabiti svoj čas v a dober izuriti za hojo ali ježo po cesti , ter ne v razsipavati svoj čas naprej napačen ali puhel metoda zadobiti sklepnik v Bog (če že ne ste ne resnično Biblical), ter kraj oni metoda predelki ne dolg pogoj ali trajen netelesen sadje.

14. to vi hoteti izročiti pomoč mi v razumeti kakšen iskati v a cerkvice ali a mesto od častiti , kakšen milosten od vprašanje zaprositi , ter to vi hoteti pomoč mi najti vernik ali a pastor s velik netelesen modrost namesto neprisiljen ali napačen odgovor.

15. to vi hoteti vzrok mi spomniti se naučiti se na pamet vaš izraziti z besedami biblija (kot na primer retoromanski 8), tako da morem življati to v svoj srčika ter življati svoj srce

pripravljen , ter obstati radovoljen podati odgovor drugim od upanje to imam približno vi.

16. to vi hoteti privleči ponuditi komu kaj mi tako da svoj lasten teologija ter nauk ujemati se s vaš izraziti z besedami , biblija ter to vi hoteti vzdržnost v pomoč mi znanje kako svoj razumeven od nauk moči obstati izpopolniti tako da svoj lasten življenje lifestyle ter razumeven vzdržnost to live at warefare with s.o. sklepnik eemu vi biti brez to v obstati navzlic.

17. to vi hoteti plan svoj netelesen vpogled (sklep) bolj in bolj , ter to kraj svoj razumeven ali zaznavanje od vi ni natančen , to vi hoteti pomoč mi zvedeti kdo jezuit Kristus resnično je.

18. to vi hoteti izročiti ponuditi komu kaj mi tako da jaz domišljavec zmožen razstati se poljuben napačen cerkveni obredi kateri imam odvisnost naprej , s vaš veder poučevanje v biblija , če sploh kateri od kakšen jaz sem sledeč ni od Bog , ali je nasprotno eemu kakšen hočeš učiti nas približno sledeč vi.

19. to poljuben vojna sila od zlo hoteti ne odvzeti poljuben netelesen razumeven kateri imam , šele precej to jaz hoteti obdržati znanost od kako znati vi ter ne v obstati goljufati dandanes od netelesen prevara.

20. to vi hoteti privleči netelesen čvrstost ter ponuditi komu kaj mi tako da nočem v obstati del od velika gospoda padanje stran ali od poljuben tok kateri domišljavec netelesen ponarejen vam na uslugo ter v vaš svet izraziti z besedami

21. to če je nič to imam velja v svoj življenje , ali vsekakor to imam ne odgovor vam na uslugo kot jaz should življati ter to je preprečljiv mi s vsak izmed obeh pešačenje z vami , ali imetje razumeven , to vi hoteti privleči oni stvari / odgovor / pripetljaj prislon v svoj srce , tako da jaz hoteti odreči se jih v imenu ljudstva, usmiljenja itd. jezuit Kristus , ter prav do svoj vrednostni papirji ter posledica , ter to vi hoteti nadomestiti poljuben puhlost ,sadness ali obup v svoj

življenje s veselje od bog , ter to jaz domišljavec več žarišče naprej učenje slediti vi z čitanje vaš izraziti z besedami , biblija

22. to vi hoteti plan svoj oči tako da jaz domišljavec zmožen v jasno zagledati ter pred sodiščem se pismeno obvezati če je a velik prevara približno netelesen predmet , kako v razumeti to fenomen (ali od this pripetljaj) s a Biblical perspektiven , ter to vi hoteti izročiti mi modrost znati ter tako da bom se učil kako v pomoč svoj prijateljstvo ter ljubezen sam sebe, sebi, se (žlahta) ne obstati del od it.

23. to vi hoteti zavarovati to nekoč svoj oči ste odpirač ter svoj srce razumeti božji zakon pomen od tok pripetljaj taking mesto na svetu , to vi hoteti pripraviti se svoj srčika vzeti vaš resnica , ter to vi hoteti pomoč mi razumeti kako najti pogum ter čvrstost skozi vaš svet izraziti z besedami , biblija. v imenu ljudstva, usmiljenja itd. jezuit Kristus , jaz prositi od this stvari potrditi svoj zahteva v biti znotraj pogodba vaš hoteti , ter vprašam zakaj vaš modrost ter imeti a ljubezen od resnica Amen.

=====

več pravzaprav od stran
kako imeti več en življenje

=====

mi smo vesel če to zapisati v seznam (od molitev prošnja v Bog) je zmožen pomagati vi. mi razumeti to maj ne obstati najboljši ali največ uspešen prevod. mi razumeti to so veliko različen ways od iztisljiv mnenje ter izraziti z besedami. če vi življati a nasvet zakaj a rajši prevod , ali če vi hoteti všeč biti zavzeti a tesen znesek od vaš čas pošiljati nasvet v nas , boš pomaganje tisoč od drugi narod tudi , kdo hoteti torej čitanje izpopolniti prevod. mi pogosto življati a nova zaveza

pri roki v vaš jezik ali v jezik to ste redek ali star. če isčeš a nova zaveza v a poseben jezik , prosim napisati rabiti. tudi , mi biti brez v obstati varen ter začeti v biti obhajan to včasih , mi delati oferirati knjiga to ste ne prost ter to delati strošek penez.

šele če vi ne morem privoščiti si nekaj tega oni elektronski knjiga , mi moči pogosto delati mena od elektronski knjiga zakaj pomoč s prevod ali prevod opus. vi nikar ne življati to live at warefare with s.o. a poklicen delavec , šele a reden oseba kdo je zavzet v pomaganje. vi should življati a računalo ali vi should življati postranski v a računalo v vaš tukajšnji knjižnica ali višja gimnazija ali univerza , odkar oni navadno življati rajši vez v stažist v bolnišnici. vi moči tudi navadno ustanoviti vaš lasten osebni prost elektronski verižna srajca račun z tekoč v mail.yahoo.com

prosim zalotiti a važnost za odkriti elektronski verižna srajca ogovor poiskati pravzaprav ali prenehati od to stran. mi upanje boš poslal elektronski verižna srajca v nas , če to je od pomoč ali encouragement. mi tudi podžigati vi v zveza nas zadeven elektronski knjiga to mi oferirati to ste če ne strošek , ter prost.

mi delati življati veliko knjiga v tuji jeziki , šele mi nikar ne zmeraj mesto jih sprejeti electronically (travnato gričevje) zato ker mi šele izdelovanje pri roki knjiga ali predmet to ste največ prošnja. mi podžigati vi v vzdržnost prositi v Bog ter v vzdržnost zvedeti približno njega z čitanje novi testament. mi izreči dobrodošlico vaš vprašanje ter razložiti z elektronski verižna srajca.

=====
=====

znati vi rajši ter v razumeti epoha od čas to mi smo življenje v.

prosim pomoč mi znati kako v obravnavati težek to jaz sem soočiti s vsak dan. lord Bog , pomoč mi hoteti znanje vi rajši ter hoteti pomoč drugi krščanski v svoj area ter po svetu. jaz predlagati da vi hoteti izročiti elektronski knjiga skupina ter oni kdo opus naprej tkalec ter oni kdo pomoč jih vaš modrost. jaz predlagati da vi hoteti pomoč poedinec članstvo od svoj rodbina (ter svoj rodbina) v ne obstati netelesen goljufati , šele v razumeti vi ter hoteti uvaževati ter slediti vi v sleherni izuriti za hojo ali ježo po cesti. ter jaz zaprositi vi uganjati od this stvari v imenu ljudstva, usmiljenja itd. jezuit , Amen ,

&&

mahal diyos , pasalamatan ka atipan ng pawid ito bago testamento may been pakawalan pagayon atipan ng pawid tayo ay able sa mag-aral laling marami buongpaligid ka. masiyahan tumulong ang mga tao may pananagutan dahil sa making ito Electronic book makukuha. masiyahan tumulong kanila sa maaari able sa gumawa ayuno , at gawin laling marami Electronic books makukuha masiyahan tumulong kanila sa may lahat ang mapamaraan , ang salapi , ang lakas at ang takdaan ng oras atipan ng pawid sila mangilangan di iutos sa maaari able sa tago gumawa dahil sa ka.

masiyahan tumulong those atipan ng pawid ay mahati ng ang itambal atipan ng pawid tumulong kanila sa isa pang-araw-araw batayan. masiyahan bigyan kanila ang lakas sa mapatuloy at bigyan bawa't isa ng kanila ang tangayin pang-unawa dahil sa ang gumawa atipan ng pawid ka magkulang

kanila sa gumawa. masiyahan tumulong bawa't isa ng kanila sa hindi may katakutan at sa gunitain atipan ng pawid ka ay ang diyos sino sumagot dasal at sino ay di pagbintangan ng lahat ng bagay.

ako magdasal atipan ng pawid ka would palakasin ang loob kanila , at atipan ng pawid ka ipagsanggalang kanila , at ang gumawa & magkalinga atipan ng pawid sila ay kumuha di. ako magdasal atipan ng pawid ka would ipagsanggalang kanila sa ang tangayin pilitin o iba sagwil atipan ng pawid could saktan kanila o slow kanila itumba.

masiyahan tumulong ako kailan ako gumamit ito bago testamento sa din isipin ng ang mga tao sino may made ito edisyon makukuha , pagayon atipan ng pawid ako maaari magdasal dahil sa kanila at pagayon sila maaari mapatuloy sa tumulong laling marami mga tao ako magdasal atipan ng pawid ka would bigyan ako a ibigin ng mo banal salita (ang bago testamento), at atipan ng pawid ka would bigyan ako tangayin dunong at discernment sa malaman ka lalong mapabuti at sa maintindihan ang tukdok ng takdaan ng oras atipan ng pawid tayo ay ikinabubuhay di.

masiyahan tumulong ako sa malaman paano sa makitungo kumuha ang mahirap hindi madali atipan ng pawid ako ay confronted kumuha bawa't araw. panginoon diyos , tumulong ako sa magkulang sa malaman ka lalong mapabuti at sa magkulang sa tumulong iba binyagan di akin malawak at sa tabi-tabi ang daigdig. ako magdasal atipan ng pawid ka would bigyan ang Electronic book itambal at those sino gumawa sa ang website at those sino tumulong kanila mo dunong.

ako magdasal atipan ng pawid ka would tumulong ang isang tao pagkakasapi ng kanila mag-anak (at akin mag-anak) sa hindi maaari spiritually dayain , datapuwa't sa maintindihan ka at sa magkulang sa tanggapin at sundan ka di bawa't daan. at ako humingi ka sa gumawa tesis bagay di ang pangalanan ng heswita , susugan ,

Behag hjälpa mig dem till vara köpa duktig verk fort , och göra mer Elektronisk bokna tillgänglig Behag hjälpa mig dem till har alla resurserna , pengarna , den styrka och tiden så pass de behov for att kunde hålla arbetande till deras. Behag hjälpa mig den här så pass de/vi/du/ni är del om spannen så pass hjälp dem på en daglig basis. Behaga ger dem den styrka till fortsätta och ger var av dem den ande förståndet för den verk så pass du vilja dem till gör. Behag hjälpa mig var av dem till inte har rädsla och till minas så pass du er den Gud vem svar bön och vem er han i lidelse av allting.

JAG be så pass du skulle uppmuntra dem , och så pass du skydda dem , och den verk & ministären så pass de er förlovad i.

JAG be så pass du skulle skydda dem från den Ande Pressar eller annan hinder så pass kunde skada dem eller långsam dem ned. Behag hjälpa mig när JAG använda den här Ny Testamente till också tänka om folk vem har gjord den här upplagan tillgänglig , så fakta ät JAG kunna be för dem och så de kunna fortsätta till hjälp mer folk JAG be så pass du skulle ge mig en kärlek om din Helig Uttrycka (den Ny Testamente), och så pass du skulle ge mig ande visdom och discernment till veta du bättre och till förstå den period av tid så pass vi er levande i.

Behag hjälpa mig till veta hur till ha att göra med svårigheten så pass JAG er stillt överför var dag. Vår Herre och Frälsare Gud , Hjälpa mig till vilja till veta du Bättre och till vilja till hjälp annan Kristen i min areal och i omkrets det värld. JAG be så pass du skulle ger den Elektronisk bok slå sig ihop och den här vem arbeta på den spindelväv och den här vem hjälp dem din visdom.

JAG be så pass du skulle hjälp individuellt medlemmen av deras familj (och min familj) till inte bli spirituellt lurat , utom till förstå du och mig till vilja till accept och följa du i varje väg. och JAG fråga du till gör de här sakerna inne om namn av Jesus , Samarbetsvillig ,

ресурсы, деньг, прочность и время которые они для того чтобы мочь держать работать для вас. Пожалуйста помогите тем будут частью команды помогает им на ежедневное основание. Пожалуйста дайте им прочность для того чтобы продолжать и давать каждому из их духовное вникание для работы что вы хотите их сделать. Пожалуйста помогите каждому из их не иметь страх и не вспоминать что вы будете богом отвечают молитве и in charge of все. Я молю что вы ободрили их, и что вы защищаете их, и работа & министерство что они включены внутри.

Я молю что вы защитили их от духовных усилий или других препон смогли повредить им или замедлить им вниз. Пожалуйста помогите мне когда я использую этот новый testament также для того чтобы думать людей делали этот вариант имеющейся, так, что я смогу помолить для их и поэтому их сможете продолжать помочь больше людей.

Я молю что вы дали мне влюбленность вашего святейшего слова (Новый завет), и что вы дали мне духовные премудрость и распознание для того чтобы знать вас более лучше и понять период времени котором мы живем в. Пожалуйста помогите мне суметь как общаться с затруднениями что я confronted с каждым днем. Лорд Бог, помогает мне хотеть знать вас более лучше и хотеть помочь другим христианкам в моей области и вокруг мира.

Я молю что вы дали электронную команду и те книги помогают им ваша премудрость. Я молю что вы помогли индивидуальным членам их семьи (и моей семьи) духовност быть обманутым, но понять вас и хотеть принять и последовать за вас в каждой дороге. Также дайте нам комфорт и наведение в эти времена и я

определителен член работа & министерство този те сте задължавам in. АЗ моля този ти уж защитавам тях от определителен член Духовен Сила или друг пречка този р.т. от сап вреда тях или бавен тях голо възвишение. Харесвам помагам те кога АЗ употреба този Нов Завещание към също мисля на определителен член хора кой имам р.т. и р.р. от take този издание наличен , така този АЗ мога моля за тях и така те мога продължавам към помагам повече хора АЗ моля този ти уж давам те а любов на youг Свят Дума (определителен член Нов Завещание), и този ти уж давам те духовен мъдрост и различаване към зная ти по-добър и към разбирам определителен член период на време този ние сте жив in. Харесвам помагам те към зная как към раздавам с определителен член мъчен този АЗ съм изправлям пред с всеки ден.

Лорд Бог , Помагам те към липса към зная ти По-добър и към липса към помагам друг Християнски in ту площ и наоколо определителен член свят.

АЗ моля този ти уж давам определителен член Electronic книга впряг и от that кой работа на определителен член website и от that кой помагам тях youг мъдрост. АЗ моля този ти уж помагам определителен член личен членство на техен семейство (и ту семейство) към не бъда духовен измамвам , но към разбирам ти и към липса към приемам и следвам ти in всеки път. и АЗ питам ти към правя тези нещо in определителен член име на Йезуит , Amen ,

hakkında sen. mutlu etmek yardım etmek belgili tanımlık insanlar -den sorumlu için yapım bu elektronik kitap elde edilebilir. mutlu etmek yardım etmek onları -e doğru muktedir iş hızlı , ve yapmak daha elektronik kitap elde edilebilir mutlu etmek yardım etmek onları -e doğru -si olmak tüm belgili tanımlık kaynak , belgili tanımlık para , belgili tanımlık güç ve belgili tanımlık zaman adl. şu onlar lüzum için muktedir almak çalışma için sen. mutlu etmek yardım etmek o adl. şu are bölüm -in belgili tanımlık takım adl. şu yardım etmek onları üstünde an her temel. mutlu etmek vermek onları belgili tanımlık güç -e doğru devam etmek ve vermek her -in onları belgili tanımlık ruhanî basiret için belgili tanımlık iş adl.

şu sen istemek onları -e doğru yapmak. mutlu etmek yardım etmek her -in onları -e doğru değil -si olmak korkmak ve -e doğru anımsamak adl. şu sen are belgili tanımlık mabut kim yanıt dua ve kim bkz. be içinde fiyat istemek -in her şey. I dua etmek adl. şu sen -cekti yüreklendirmek onları , ve adl. şu sen korumak onları , ve belgili tanımlık iş & bakanlık adl. şu onlar are meşgul içinde. I dua etmek adl. şu sen -cekti korumak onları --dan belgili tanımlık ruhanî güç ya da diğer engel adl.

şu -ebil zarar onları ya da yavaş onları aşağı. mutlu etmek yardım etmek beni ne zaman I kullanma bu İncil -e doğru da düşün belgili tanımlık insanlar kim -si olmak -den yapılmış bu baskı elde edilebilir , takı I -ebilmek dua etmek için onları vesaire onlar -ebilmek devam etmek -e doğru yardım etmek daha insanlar I dua etmek adl. şu sen -cekti vermek beni a aşk -in senin kutsal kelime (belgili tanımlık İncil), ve adl. şu sen -cekti vermek beni ruhanî akıllılık ve discernment -e doğru bilmek sen daha iyi ve -e doğru anlamak belgili tanımlık döndürmemem adl. şu biz are canlı içinde. mutlu etmek yardım etmek beni -e doğru bilmek nasıl -e doğru dağıtmak ile belgili tanımlık müşkülât adl.

Kako za naći predaja iz urok Raspoloženje

Kako za zasluga određeni član istinit Bog nad Nebo

Kako otkriti određeni član Hrišćanin Bog

Kako za moliti za Bog droz Isus Krist

JA imati nikada molitva pre nego

Važan za Bog

Bog željan ljubavi svaki osoba osoba

Isus Krist moći pomoć

Se Bog Biti stalo moj život

Molitva Traženju

stvar taj te moć oskudica za uzeti u obzir govorenje za Bog
okolo Molitva Traženju kod te , okolo te

=====

Govorenje za Bog , određeni član Kreator nad određeni član Svemir , određeni član Gospodar :

1. taj te davati za mene određeni član hrabrost za moliti određeni član stvar taj JA potreba za moliti 2. taj te davati za mene određeni član hrabrost za verovati te pa primiti šta te oskudica raditi s moj život , umjesto mene uznijeti moj vlastiti volja (namera) iznad vaš.

3. taj te davati mene ponuditi ne career moj bojazan nad određeni član nepoznat za postati određeni član isprika , inače određeni član osnovica umjesto mene ne za služiti you.

4. taj te davati mene ponuditi vidjeti pa učiti kako za imati određeni član duhovni sway JA potreba (droz tvoj riječ

Biblija) jedan) umjesto određeni član događaj ispred pa P) umjesto moj vlastiti crew duhovni putovanje.

5. Taj te Bog davati mene ponuditi oskudica za služiti Te briny

6. Taj te podsetiti mene za razgovarati sa te prayerwhen) JA sam frustriran inače u problemima , umjesto težak za odluka stvar ja sam jedini droz moj ljudsko biće sway.

7. Taj te davati mene Mudrost pa jedan srce ispunjen s Biblijski Mudrost tako da JA služiti te briny delotvorno.

8. Taj te davati mene jedan želja za učenje tvoj riječ , Biblija , (određeni član Novi Zavjet Evanđelje nad Zahod), na temelju jedan crew osnovica 9. taj te davati pomoć za mene tako da JA sam u mogućnosti za obaveštenje stvar unutra Biblija (tvoj riječ) šta JA moći osobno vezati za , pa taj volja pomoć mene shvatiti šta te oskudica mene raditi unutra moj život.

10. Taj te davati mene velik raspoznavanje , za shvatiti kako za objasniti za ostali tko te biti , pa taj JA moći učiti kako učiti pa knotkle kako za pristajati uza što te pa tvoj riječ (Biblija)

11. Taj te donijeti narod (inače websites) unutra moj život tko oskudica za knotkle te , pa tko biti jak unutra njihov precizan sporazum nad te (Bog); pa Taj te donijeti narod (inače websites) unutra moj život tko će biti u mogućnosti za ohrabriti mene za točno učiti kako za podeliti Biblija reč nad istina (2 Timotej 215:).

12. Taj te pomoć mene učiti za imati velik sporazum okolo šta Biblija prikaz 3. lice od TO BE u prezentu najbolji , šta 3. lice od TO BE u prezentu većina precizan , pa šta je preko

duhovni sway & snaga , pa šta prikaz složiti se s određeni član izvorni rukopis taj te nadahnut određeni član autorstvo nad određeni član Novi Zavjet za pisati.

13. Taj te davati ponuditi mene za korist moj vrijeme unutra jedan dobar put , pa ne za uzaludnost moj vrijeme na temelju Neistinit inače prazan metod za dobiti zaglavni kamen za Bog (ipak taj nisu vjerno Biblijski), pa kuda tim metod proizvod nijedan dug rok inače trajan duhovni voće.

14. Taj te davati pomoć za mene za shvatiti šta za tražiti unutra jedan crkva inače jedan mjesto nad zasluga , šta rod nad sumnja za pitati , pa taj te pomoć mene za naći vernik inače jedan parson s velik duhovni mudrost umjesto lak inače neistinit odgovor.

15. taj te uzrok mene za sećati se za sjećati se tvoj riječ Biblija (takav kao Latinluk 8), tako da JA moći imati pik na moj srce pa imati moj pamćenje spreman , pa biti spreman za davati dobro odgovarati ostali nad određeni član nadati se taj JA imati okolo te.

16. Taj te donijeti ponuditi mene tako da moj vlastiti teologija pa doktrina za slagati tvoj riječ , Biblija pa taj te nastaviti za pomoć mene knotkle kako moj sporazum nad doktrina moći poboljšati tako da moj vlastiti život , stil života pa sporazum nastavlja da bude zaglavni kamen za šta te oskudica to da bude umjesto mene.

17. Taj te otvoren moj duhovni uvid (zaključak) sve više , pa taj kuda moj sporazum inače percepcija nad te nije precizan , taj te pomoć mene učiti tko Isus Krist vjerno 3. lice od TO BE u prezentu.

18. Taj te davati ponuditi mene tako da JA moći za odvojen iko neistinit obredni šta JA imati zavisnost na temelju , iz

tvoj jasan poučavanje unutra Biblija , ako postoje nad šta JA sam sledeće nije nad Bog , inače 3. lice od TO BE u prezentu u suprotnosti sa šta te oskudica za poučavati nama okolo sledeće te.

19. Taj iko sile nad urok ne oduteti iko duhovni sporazum šta JA imati , ipak radije taj JA zadržati određeni član znanje nad kako za knotkle te pa ne da bude lukav unutra ovih dan nad duhovni varka.

20. Taj te donijeti duhovni sway pa ponuditi mene tako da JA volja ne da bude dio nad određeni član Velik Koji pada Daleko inače nad iko pokret šta postojati produhovljeno krivotvoriti za te pa za tvoj Svet Riječ

21. Taj da onde 3. lice od TO BE u prezentu bilo što taj JA imati ispunjavanja unutra moj život , inače iko put taj JA ne imate odgovaranje za te ace JA treba imati pa taj 3. lice od TO BE u prezentu sprječavanje mene iz oba hodanje s te , inače imajući sporazum , taj te donijeti tim stvar / odgovor / događaj leđa u moj pamćenje , tako da JA odreći se njima u ime Isus Krist , pa svi nad njihov vrijednosni papiri pa posledica , pa taj te opet staviti iko praznina ,sadness inače očajavati unutra moj život s određeni član Radost nad određeni član Gospodar , pa taj JA postojati briny usredotočen na temelju znanje za sledii te kod čitanje tvoj riječ , određeni član Biblija

22. Taj te otvoren moj oči tako da JA moći za jasno vidjeti pa prepoznati da onde 3. lice od TO BE u prezentu jedan Velik Varka okolo Duhovni tema , kako za shvatiti današji fenomen (inače ovih događaj) iz jedan Biblijski perspektiva , pa taj te davati mene mudrost za knotkle i tako taj JA volja učiti kako za pomoć moj prijatelj pa voljen sam sebe (rodbina) ne postojati dio nad it.

23. Taj te osigurati taj jednom moj oči biti otvoreni pa moj pamćenje shvatiti određeni član duhovni izražajnost nad trenutni zbivanja uzimanje mjesto unutra određeni član svet , taj te pripremiti moj srce prihvatiti tvoj istina , pa taj te pomoć mene shvatiti kako za naći hrabrost pa sway droz tvoj Svet Riječ , Biblija. U ime Isus Krist , JA tražiti ovih stvar potvrđujući moj želja da bude složno tvoj volja , pa JA sam iskanje tvoj mudrost pa za imati jedan ljubav nad određeni član Istina Da

=====

Briny podno Stranica
Kako za imati Vječan Život

=====

Nama biti dearth da današji foil (nad molitva traženju za Bog) 3. lice od TO BE u prezentu u mogućnosti za pomoći te. Nama shvatiti današji ne može biti određeni član najbolji inače većina delotvoran prevod. Nama shvatiti taj onde biti mnogobrojan različit putevi nad izraziv misao pa reči. Da te imati jedan sugestija umjesto jedan bolji prevod , inače da te sličan za uzeti jedan malen količina nad tvoj vrijeme za poslati sugestija nama , te će biti pomaganje hiljadu nad ostali narod isto , tko volja onda čitanje određeni član poboljšan prevod. Nama često imati jedan Novi Zavjet raspoloživ unutra tvoj jezik inače unutra jezik taj biti redak inače star.

Da te biti handsome umjesto jedan Novi Zavjet unutra jedan specifičan jezik , ugoditi pisati nama. Isto , nama oskudica da bude siguran pa probati za komunicirati taj katkada , nama činiti ponuda knjiga taj nisu Slobodan pa taj činiti koštati novac. Ipak da te ne moći priuštiti neki od tim elektronički knjiga , nama moći često činiti dobro razmena

nad elektronički knjiga umjesto pomoć s prevod inače prevod posao.

Te ne morati postojati jedan stručan radnik , jedini jedan pravilan osoba tko 3. lice od TO BE u prezentu zainteresiran za pomaganje. Te treba imati jedan računar inače te treba imati pristup za jedan računar kod tvoj meštalin biblioteka inače univerzitet inače univerzitet , otada tim obično imati bolji spoj za određeni član Internet. Te moći isto obično utemeljiti tvoj vlastiti crew SLOBODAN elektronski pošta račun kod lijeganje mail.yahoo.com

Ugoditi uzeti maloprije otkriti određeni član elektronski pošta adresa smješten podno inače određeni član kraj nad današji stranica. Nama nadati se te volja poslati elektronski pošta nama , da današji 3. lice od TO BE u prezentu nad pomoć inače hrabrenje. Nama isto ohrabriti te za dodir nama u vezi sa Elektronički Knjiga taj nama ponuda taj biti van koštati , pa slobodan.

Nama činiti imati mnogobrojan knjiga unutra stran jezik , ipak nama ne uvijek mjesto njima za primiti elektronski (skidati podatke) zato nama jedini napraviti raspoloživ određeni član knjiga inače određeni član tema taj biti preko zatražen. Nama ohrabriti te za nastaviti za moliti za Bog pa za nastaviti učiti okolo Njemu kod čitanje određeni član Novi Zavjet. Nama dobrodošao tvoj sumnja pa primedba kod elektronski pošta.

Молитва к
бога как помолить к
бога как бог может услышать моему
молитве как спросить, что бог дал помощь к мне
как найти духовное наведение
как найти deliverance от злейшего
духов как поклониться поистине бог
рая как найти христианское
бога как помолить к богу до
jesus christ я никогда не молила перед
важным к влюбленностям бога
бога каждое индивидуальное
jesus, котор персоны christ может помочь
делает внимательность бога о моих вещах
запросов молитве
жизни вы могли хотеть для рассмотрения поговорить к
богу о запросах молитве
вами, о вас

=====

Говорящ к богу, создатель вселенного, лорд:

1. вы дали бы к мне смелости помолить вещи я для того чтобы помолить

2. вы дали бы к мне смелости верить вам и принимать вы хотите сделать с моей жизнью, вместо меня exalting мои воля (намерие) над твоим.

3. вы дали бы мне помощь для того чтобы не препятствовать моим страхам неиствения стать отговорками, или основа для меня, котор нужно не служить вы. 4. вы дали бы мне помощь для того чтобы

увидеть и выучить как иметь духовную прочность я (через ваше слово библия) а) для случаев вперед и б) для моего собственного личного духовного путешествия.

5. Что вы бог дали мне помощь для того чтобы хотеть служить вы больше

6. Что вы remind, что я разговаривал с вами (prayer)when я себя расстроите или в затруднении, вместо пытаться разрешить вещи только через мою людскую прочность.

7. Что вы дали мне премудрость и сердце заполнило с библейской премудростью так НОП я служил бы вы эффективно.

8. Что вы дали мне желание изучить ваше слово, библию, (Новый завет Gospel john), on a personal basis,

9. вы дали бы помощи к мне так, что я буду заметить вещи в библии (вашем слове) я могу лично отнести к, и которой поможет мне понять вы хотите меня сделать в моей жизни.

10. Что вы дали мне большое распознание, для того чтобы понять как объяснить к другим которые вы, и что я мог выучить как выучить и суметь как стоять вверх для вас и вашего слова (библии)

11. Что вы принесли людей (или websites) в моей жизни хотят знать вас, и которые сильны в их точном вникании вас (бог); и то вы принесли бы людей (или websites) в моей жизни будет ободрить меня точно выучить как разделить библию слово правды (2 timothy 2:15).

12. Что вы помогли мне выучить иметь большое внимание о который вариант библии самые лучшие, который самый точный, и который имеет самые духовные прочность & силу, и которая вариант соглашается с первоначально рукописями что вы воодушевили авторы Новый завет написать.

13. Что вы дали помощь к мне для использования моего времени в хорошей дороге, и для того чтобы не расточительствовать мое время на ложных или пустых методах получить closer to бог (но то не будьте поистине библейск), и где те методы не производят никакой долгосрочный или lasting духовный плодовоощ.

14. Что вы дали помощь к мне понять look for в церковь или месте поклонения, что виды вопросов, котор нужно спросить, и что вы помогли мне найти верующих или pastor с большой духовной премудростью вместо легких или ложных ответов.

15. вы причинили бы меня вспомнить для того чтобы запомнить ваше слово библия (such as Romans 8), так, что я смогу иметь его в моем сердце и иметь мой разум быть подготовленным, и готово дать ответ к другому из упования которое я имею о вас.

16. Что вы принесли помощь к мне так НОП мои собственные теология и доктрины для того чтобы согласиться с вашим словом, библией и что вы продолжались помочь мне суметь как мое внимание доктрины можно улучшить так, что мои собственные жизнь, lifestyle и понимать будут продолжаться быть closer to вы хотите их быть для меня.

17. Что вы раскрыли мою духовную проницательность (заклучения) больше и больше, и что где мои вникание или восприятие вас не точны, что вы помогли мне выучить *jesus christ* поистине.

18. Что вы дали помощь к мне так НОП я мог бы отделить любые ложные ритуалы я зависел на, от ваших ясных преподавательств в библии, если любое из, то я *following* не бога, или противоположны к вы хотите для того чтобы научить нам - о следовать за вами.

19. Что любые усилия зла *take away* нисколько духовное вникание я имею, но довольно что я сохранил знание как знать вас и быть обманутым внутри *these days* духовного обмана.

20. Что вы принесли духовную прочность и помогли к мне так НОП я не буду частью большой падать прочь или любого движения было бы духовност *counterfeit* к вам и к вашему святейшему слову.

21. То если что-нибудь, то я делал в моей жизни, или любая дорога что я не отвечал к вам по мере того как я должен иметь и то предотвращает меня от или гулять с вами, или иметь понимать, что вы принесли *te things/responses/events back into* мой разум, так НОП я отречьлся бы от их *in the name of jesus christ*, и все из их влияний и последствий, и что вы заменили любые *emptiness*, тоскливость или *despair* в моей жизни с утехой лорда, и что я больше был сфокусирован на учить последовать за вами путем читать ваше слово, библия.

22. Что вы раскрыли мои глаза так НОП я мог бы ясно увидеть и узнать если будет большой обман о духовных темах, то как понять это явление (или эти случаи) от

библейской перспективы, и что вы дали мне
премудрость для того чтобы знать и так НОП я выучу
как помочь моим друзьям и полюбил одни
(родственники) для того чтобы не быть частью ее.

23 Что вы обеспечили что раз мои глаза раскрыны и мой
разум понимает духовное значение текущие события
принимая место в мире, что вы подготовили мое сердце
для того чтобы признавать вашу правду, и что вы
помогли мне понять как найти смелость и прочность
через ваше святейшее слово, библию. In the name of
jesus christ, я прошу эти вещи подтверждая мое желание
быть в соответствии вашей волей, и я прошу ваша
премудрость и иметь влюбленность правды, Аминь.

=====

Больше на дне страницы
как иметь вечная жизнь

=====

Мы рады если этот список (запросов молитве к
богу) может помочь вам. Мы понимаем это не может
быть самый лучший или самый эффективный перевод.
Мы понимаем что будут много по-разному дорог
выражать мысли и слова. Если вы имеете предложение
для более лучшего перевода, или если вы хотел были бы
принять малое количество вашего времени послать
предложения к нам, то вы будете помогать тысячам
людях также, которые после этого прочитают
улучшенный перевод. Мы часто имеем новый testament
имеющийся в вашем языке или в языках редко или
старо. Если вы смотрите для нового testament в
специфически языке, то пожалуйста напишите к нам.

ركذتل او فوخل ا مدعل مهنم لك قدعاسم عاجرل ا
ءيش لك نعل ووؤسمل او ةالصل ا بوجا يذل ا لئل ا تنل ا نل

& لمعل او ، مهتيا مكن او ، مهعيج شت متلضفت نل ا لئل او عدل
هيف نوكر اش ي مهنل ا قراز

نم اهر ي غ وا هيجورل ا تاوقل ا نم مهتيا مكن متلضفت نل ا لئل او عدل
لفس ا لدا اهنم ا عطب وا ممرض ي نل ا نكنم ي يتل ا تابقل ا

اض ي ا ركفنل دي دج دهع اذه مدختسا ا مدن ع ي تدعاسم عاجرل ا
نا عي طتسا ا يتح ، ةحاتمل ا ده بطل ا هذ نم اول عج نل ا لئل ا سائل ا
ددع قدعاسم ي ف رار متسال ا مل ينست ي يتحو ا هيل ع يلصي
سائل ا نم ربك ا


(دي دجل ا دهعل ا) قس دقل ا قمل ك لئل بح ين ي طعت تنك نل ا لئل او عدل
كنل ا فرعت نل ا هن طفل او قمل حل او هيجورل ا ين ي طعت فوس كن او ،
اهيف ش ي عن ي تل ا ةي نزل ا قرتفل او مهفل لصف ا

تا بوعصل ا عم لماعتل ا ةي فيك قفر عم ي ف ي تدعاسم عاجرل ا
نا ديرت ي نل دعاسي لئل ا درولل ا . موي لك ين نل ا هجاوت ي تل ا
ي ف نل ي ي ح ي سمل ا نل ي ر خال ا دعاسن نل ا ديرنو لصف ا كنل ا فرعت
مل اعل ا ل وحو ققطنمل ا ي دل ب

نل يذل او بختنمل ا ي نورتل كئل ال ا باتكل ا ي طعي نل ا مكل لئل او عدل
مكتمك ح مدهعاست

ع دخي ال (ي تل ا عو) اهترسا ا دارفأ دعاسي نل ا مكل لئل او عدل
قرطل ا لكب مكلل ا ةعباتم ل وبق ديرتو مكب مهف نكل و ، اي حور

نل ا مكنم بلطاو ، تا قوال ا هذ ي ف هيجوتل او دعتمل ا ان ي طعي امك
نل ي ما ، عوسي مس ا ي ف ايشال ا هذ ل عفا



Prayer to God

Dear God,

Thank you that this Gospel or this New Testament has been released so that we are able to learn more about you.

Please help the people responsible for making this Electronic book available. You know who they are and you are able to help them.

Please help them to be able to work fast, and make more Electronic books available

Please help them to have all the resources, the money, the strength and the time that they need in order to be able to keep working for You.

Please help those that are part of the team that help them on an everyday basis. Please give them the strength to continue and give each of them the spiritual understanding for the work that you want them to do.

Please help each of them to not have fear and to remember that you are the God who answers prayer and who is in charge of everything.

I pray that you would encourage them, and that you protect them, and the work & ministry that they are engaged in.

I pray that you would protect them from the Spiritual

Forces or other obstacles that could harm them or slow them down.

Please help me when I use this New Testament to also think of the people who have made this edition available, so that I can pray for them and so they can continue to help more people.

I pray that you would give me a love of your Holy Word (the New Testament), and that you would give me spiritual wisdom and discernment to know you better and to understand the period of time that we are living in.

Please help me to know how to deal with the difficulties that I am confronted with every day. Lord God, Help me to want to know you Better and to want to help other Christians in my area and around the world.

I pray that you would give the Electronic book team and those who help them your wisdom. God, help me to understand you better. Please help my family to understand you better also.

I pray that you would help the individual members of their family (and my family) to not be spiritually deceived, but to understand you and to want to accept and follow you in every way.

Also give us comfort and guidance in these times and I ask you to do these things in the name of Jesus ,
Amen,

=====

R-La grande charte d'Angleterre ; ouvrage précédé d'un Précis – This is simply the MAGNA CHARTA, which recognizes liberty for everyone.

Gallagher, Mason - Was the Apostle Peter ever at Rome

Cannon of the Old Testament and the New Testament
or Why the Bible is Complete without the Apocrypha and
unwritten Traditions by Professor Archibald Alexander
Princeton Theological Seminary
1851 - Presbyterian Board of Publications. [[available online Free](#)]

Historical Evidences of the Truth of the Scripture Records
WITH SPECIAL REFERENCE TO THE DOUBTS AND
DISCOVERIES OF MODERN TIMES. by George
Rawlinson - Lectures Delivered at Oxford University
[\[available online Free \]](#)

The Apostolicity of Trinitarianism - by George Stanley
Faber - 1832 – 3 Vol / 3 Tomes [\[available online Free \]](#)

The image-worship of the Church of Rome : proved to be
contrary to Holy Scripture and the faith and discipline of the
primitive church ; and to involve contradictory and
irreconcilable doctrines within the Church of Rome itself
(1847)
by James Endell Tyler, 1789-1851

Calvin defended : a memoir of the life, character, and
principles of John Calvin (1909) by Smyth, Thomas, 1808-
1873 ; Publish: Philadelphia : Presbyterian Board of
Publication. [[available online Free](#)]

The Supreme Godhead of Christ, the Corner-stone of Christianity by W. Gordon - 1855[[available online Free](#)]

A history of the work of redemption containing the outlines of a body of divinity ...

Author: Edwards, Jonathan, 1703-1758.

Publication Info: Philadelphia,: Presbyterian board of publication, [[available online Free](#)]

The origin of pagan idolatry ascertained from historical testimony and circumstantial evidence. - by George Stanley Faber - 1816 3 Vol. / 3 Tomes [[available online Free](#)]

The Seventh General Council, the Second of Nicaea, Held A.D. 787, in which the Worship of Images was established - based on early documents by Rev. John Mendham - 1850 [documents how this far-reaching Council went away from early Christianity and the New Testament]

Worship of Mary by James Endell Tyler [[available online Free](#)]

The Papal System from its origin to the present time
A Historical Sketch of every doctrine, claim and practice of the Church of Rome by William Cathcart, DD
1872 – [[available online Free](#)]

The Protestant exiles of Zillerthal; their persecutions and expatriation from the Tyrol, on separating from the Romish church – [[available online Free](#)]

An essay on apostolical succession- being a defence of a genuine ministry – by Rev Thomas Powell - 1846

An inquiry into the history and theology of the ancient Vallenses and Albigenses; as exhibiting, agreeably to the promises, the perpetuity of the sincere church of Christ
Publish info London, Seeley and Burnside, - by George Stanley Faber - 1838 [[available online Free](#)]

The Israel of the Alps. A complete history of the Waldenses and their colonies (1875) by Alexis Muston (History of the Waldensians) – 2 Vol/ 2 Tome – Available in English and Separately ALSO in French [[available online Free](#)]

Encouragement for Women

Amy Charmichael

AMY CARMICHAEL - From Sunrise Land
[[available online Free](#)]

AMY CARMICHAEL - Lotus buds (1910)
[[available online Free](#)]

AMY CARMICHAEL - Overweights of joy (1906)
[[available online Free](#)]

AMY CARMICHAEL -Walker of Tinnevelly (1916)
[[available online Free](#)]

AMY CARMICHAEL -After Everest ; the experiences of a mountaineer and medical mission (1936)
[[available online Free](#)]

AMY CARMICHAEL -The continuation of a story ([1914

[available online Free]

AMY CARMICHAEL -Ragland, pioneer (1922)

[available online Free]

&&&&&&&&&&&&&&&&&&&&&&&&&&&&&

HISTORY OF HUNGARIAN CHRISTIANS

&&&&&&&&&&&&&&&&&&&&&&&&&&&&&

HISTORY OF THE PROTESTANT CHURCH IN
HUNGARY By J. H. MERLE D'AUBIGNE -
1854 [available online Free]

Hungary and Kossuth-An Exposition of the Late Hungarian
Revolution by Tefft
1852 [available online Free]

Secret history of the Austrian government and of its ...
persecutions of Protestants By Joseph Alfred Michiels -
1859 [available online Free]

Sketches in Remembrance of the Hungarian Struggle for
Independence and National Freedom Edited by Kastner
(Circ. 1853) [available online Free]

GALLICA – <http://gallica.bnf.fr>

Histoire ecclésiastique – 3 Tomes - by Théodore de Bèze,
[available online Free]

BEZE-Sermons sur l'histoire de la résurrection de Notre-
Seigneur Jésus-Christ [available online Free]

DE BEZE - Confession de la foy chrestienne [available
online Free]

Vie de J. Calvin by Théodore de Bèze, [available online
Free]

Confession d'Augsbourg (français). 1550-Melanchthon
[available online Free]

La BIBLE-l'éd. de, Genève-par F. Perrin, 1567 [available
online Free]

Hobbes - Léviathan ou La matière, la forme et la puissance
d'un état ecclésiastique et civil [available online Free]

L'Église et l'État à Genève du vivant de Calvin
Roget, Amédée (1825-1883).
[available online Free]

LUTHER-Commentaire de l'épître aux Galates [available
online Free]

Petite chronique protestante de France [available online Free
]

Histoire de la guerre des hussites et du Concile de Basle
2 Tomes [recheck for accuracy]

Les Vaudois et l'Inquisition-par Th. de Cauzons (1908)
[\[available online Free \]](#)

Glossaire vaudois-par P.-M. Callet [\[available online Free \]](#)

Musée des protestans célèbres ou Portraits et notices
biographiques et littéraires des personnes les plus éminens
dans l'histoire de la réformation et du protestantisme par une
société de gens de lettres [\[available online Free \]](#)

(publ. par Mr. G. T. Doin; Publication : Paris : Weyer : Treuttel et Wurtz :
Scherff [et al.], 1821-1824 - 6 vol./6 Tomes : ill. ; in-8
Doin, Guillaume-Tell (1794-1854). Éditeur scientifique)

Notions élémentaires de grammaire comparée pour servir à
l'étude des trois langues classiques [\[available online Free \]](#)

Thesaurus graecae linguae ab Henrico Stephano constructus.
Tomus I : in quo praeter alia plurima quae primus praestitit
vocabula in certas classes distribuit, multiplici derivatorum
serie...

(Estienne, Henri (1528-1598). Auteur du texte Tomus I,II,III,IV : in quo
praeter alia plurima quae primus praestitit vocabula in certas classes
distribuit, multiplici derivatorum serie; Thesaurus graecae linguae ab
Henrico Stephano constructus) [\[available online Free \]](#)

La liberté chrétienne; étude sur le principe de la piété chez
Luther ; Strasbourg, Librairie Istra, 1922 - Will, Robert
[\[available online Free \]](#)

Bible-N.T.(français)-1523 - Lefèvre d'Étaples [\[available
online Free \]](#)

Calvin considéré comme exégète - Par Auguste Vesson
[\[available online Free \]](#)

Biblia en lengua española traduzida palabra por palabra de la verdad hebrayca-FERRARA

Biblia. Español 11602-translaciones por Cypriano de Valera (misspelled occasionally as Cypriano de Varela) [[available online Free](#)]

Reina Valera 1602 – New Testament Available at www.archive.org [[available online Free](#)]

La Biblia : que es, los sacros libros del Vieio y Nuevo Testamento

Valera, Cipriano de, 1532-1625

Los dos tratados del papa, i de la misa - escritos por Cipriano D. Valera ; i por él publicados primero el a. 1588, luego el a. 1599; i ahora fielmente reimpresos [Madrid], 1851 [[available online Free](#)]

Valera, Cipriano de, 1532?-1625

Aviso a los de la iglesia romana, sobre la indiccion de jubiléo, por la bulla del papa Clemente octavo.

English Title = An ansvere or admonition to those of the Church of Rome, touching the iubile, proclaimed by the bull, made and set foorth by Pope Clement the eyght, for the yeare of our Lord. 1600. Translated out of French [[available online Free](#)]

Spanish Protestants in the Sixteenth Century by Cornelius August Wilkens French [[available online Free](#)]

Historia de Los Protestantes Españoles Y de Su Persecucion Por Felipe II – Adolfo de Castro – 1851 (also Available in English) [[available online Free](#)]

The Spanish Protestants and Their Persecution by Philip II

– 1851 - Adolfo de Castro [[available online Free](#)]

Institucion de la religion christiana;
Institutio Christianae religionis. Spanish
Calvin, Jean, 1509-1564

Institución religiosa escrita por Juan Calvino el año 1536 y
traduzida al castellano por Cipriano de Valera.
Calvino, Juan.

Catecismo que significa: forma de instruccion, que contiene
los principios de la religion de dios, util y necessario para
todo fiel Christiano : compuesto en manera de dialogo,
donde pregunta el maestro, y responde el discipulo
En casa de Ricardo del Campo, M.D.XCVI [1596] Calvino,
Juan.

Tratado para confirmar los pobres catiuos de Berueria en la
catolica y antigua se, y religion Christiana: y para los
consolar con la Palabra de Dios en las afliciones que
padecen por el evangelio de Iesu Christo. [...] Al fin deste
tratado hallareys un enxambre de los falsos milagros, y
illusiones del Demonio con que Maria de la visitacion priora
de la Anunciada de Lisboa engaño à muy muchos: y de
como fue descubierta y condenada al fin del año de .1588
En casa de Pedro Shorto, Año de. 1594
Valera, Cipriano de,

Biblia de Ferrara, corregida por Haham R. Samuel de
Casseres

The Protestant exiles of Madeira (c1860) French [[available
online Free](#)]

internal credibility; and their connection with Christianity; comprehending the substance of eight lectures read before the University of Oxford, in the year 1801; pursuant to the will of the late Rev. John Bampton, A.M. / By George Stanley Faber -Oxford : The University press, 1801 [Topic: defense of the authorship of Moses and the historical accuracy of the Old Testament] [[available online Free](#)]

TC The English Revisers' Greek Text-Shown to be Unauthorized, Except by Egyptian Copies Discarded [[available online Free](#)]

CANON of the Old and New Testament by Archibald Alexander [[available online Free](#)]

An inquiry into the integrity of the Greek Vulgate- or, Received text of the New Testament 1815 92mb [[available online Free](#)]

A vindication of 1 John, v. 7 from the objections of M. Griesbach [[available online Free](#)]

The Burning of the Bibles- Defence of the Protestant Version – Nathan Moore - 1843

A dictionarie of the French and English tongues 1611 Cotgrave, Randle - [[available online Free](#)]

The Canon of the New Testament vindicated in answer to the objections of J.T. in his Amyntor, with several additions [[available online Free](#)]

the paramount authority of the Holy Scriptures vindicated (1868)

Resurrection of Jesus Christ, or the necessity of Personal Repentance for Salvation.

The Translations have been accomplished all around the world in many languages, starting with changeover from the older accurate Greek Text, to the modern invented one, starting between 1904 and 1910 depending on which edition, which translation team, and which publisher.

We cannot recommend: the New Testament or Bible of Louis Segond. This man was probably well intentioned, but his translation are actually based on the 8th Critical edition of Tischendorf, who opposed the Reformation, the Historicity of the Books of the Bible, and the Greek Text used by Christians for thousands of years.

For additional information on versions, type on the Internet Search: “verses missing in the NIV” and you will find more material.

We cannot recommend the english-language NKJV, even though it claims to depend on the Textus Receptus. That is not exactly accurate. The NKJV makes this claim based on the eclectic [mixed and confused] greek text collated officially by Herman von Soden. The problem is that von Soden did not accomplish this by himself and used 40 assistants, without recording who chose which text or the names of those students. Herman Hoskier [Scholar, University of Michigan] was accurate in demonstrating the links between Sinaiticus, Vaticanus, and the Greek Text of Von Soden. Thus what is explained as being “based on” the Textus Receptus actually was a departure from that very text.

The Old Testaments of almost all modern language Bibles, in almost all languages is a CHANGED text. It does NOT conform to the historic Old Testament, and is based instead on the recent work of the German Kittel, who can be easily considered an Apostate by historic Lutheran standards. (more in a momentf).

The Old Testament of the NKJV is based on the New Hebrew Translation of Kittel. [die Biblia Hebraica von Rudolf Kittel] Kittel remains problematic for his own approach to translation.

Kittel, the translator of the Old Testament [for almost all modern editions of the Bible]:

1. Did not believe that the Pentateuch he translated was accurate.
2. Did not believe that the Pentateuch he translated was the same as the original Pentateuch.
3. Did not believe in the inspiration of the Old Testament or the New Testament.

4. Did not believe in what Martin Luther would believe would constitute Salvation (salvation by Faith alone, in Christ Jesus alone).
5. Considered the Old Testament to be a mixture compiled by tribes who were themselves confused about their own religion.

Most people today who are Christians would consider Kittel to be a Heretical Apostate since he denies the inspiration of the Bible and the accuracy of the words of Jesus in the New Testament. Kittel today would be refused to be allowed to be a Pastor or a translator. His translation work misleads

and misguides people into error, whenever they read his work.

The Evidence against Kittel is not small. It is simply the work of Kittel himself, and what he wrote. Much of the evidence can be found in:

A history of the Hebrews (1895) by R Kittel – 2 Vol

Essentially, Kittel proceeds from a number of directions to undermine the Old Testament and the history of the Hebrews, by pretending to take a scholarly approach. Kittel did not seem to like the Hebrews much, but he did seem to like ancient pagan and mystery religions. (see the Two Babylons by Hislop, or History of the Temple by Edersheim, and then compare).

His son Gerhard Kittel, a “scholar” who worked for the German Bible Society in Germany in World War II, with full approval of the State, ALSO was not a Christian and would ALSO be considered an apostate. Gerhard Kittel served as advisor to the leader of Germany in World War II. After the war, Gerhard Kittel was tried for War Crimes.

On the basis of the Documentation, those who believe in the Bible and in Historic Christianity are compelled to find ALTERNATIVE texts to the Old Testament translated by Kittel or the New Testaments that depart from the historic Ancient Koine Greek.

Both Kittel Sr and Kittel Jr appear to have been false Christians, and may continue to mislead many. People who cannot understand how this can happen may want to read a few books including :

Seduction of Christianity by Dave Hunt.

The Agony of Deceit by Horton
Hidden Dangers of the Rainbow by C. Cumbey
The Battle for the Bible by Harold Lindsell (Editor of
Christianity Today)

Those who want more information about Kittel should
consult:

- 1) Problems with Kittel – Short paper sometimes available
online or at www.archive.org
- 2) The Theological Faculty of the University of Jena during
the Third in PDF [can be found online sometimes]
by S. Heschel, Professor, Dartmouth College
- 3) Theologians under : Gerhard Kittel, Paul Althaus, and
Emanuel Hirsch / Robert P. Ericksen.
Publish info New Haven : **Yale University** Press, 1985.
(New Haven, 1987)
- 4) Leonore Siegele - Wenschkewitz, Neutestamentliche
Wissenschaft vor der Judenfrage: Gerhard Kittels
theologische Arbeit im Wandel deutscher Geschichte
(München: Kaiser, 1980).
- 5) Rethinking the German Church Struggle
by John S. Conway [online]
<http://motlc.wiesenthal.com/resources/books/annual4/chap18.html>
- 6) Betrayal: German Churches and the Holocaust
by Robert P. Ericksen (Editor), Susannah Heschel (Editor)

Questions about (PDF) Ebooks:

- **I notice that you have lists of Ebooks here.**
- **I understand that you may want others to know about the books, but why here ?**
- There are several reasons why this was done.
 - 1) so that people who know nothing about Christianity have a place to start. There are now thousands of books about Christianity available. Knowing where to begin can be difficult. These books simply represent ideas and a potential starting place.
 - 2) so that people can learn what other Christians were like, who lived **before**. We live in a world that still concentrates on the tasks of the moment, but pays little attention to the past. Today, many people do not know **HOW** other Christians lived their daily lives, in centuries past. Some of these books are from the past. They offer the struggles and the methods of responding through their Christian faith, in their own daily lives, some from hundreds of years ago. In addition, many of those books are documented and have good sources. This seems to be a good way for Christians from the past to encourage those in the present.
 - 3) Histories of certain Christians **DO** belong to those who are those who are native to those churches, those geographic areas, or who speak those languages.

But although that is true, many churches today have communities or denominations that have transcended **and surpassed the local geographic areas from where they initially or originally arose**. It is good for believers who are from **OTHER** geographic areas, to learn more about foreign languages and foreign cultures. Anything that can help to accomplish this, is movement

in the right direction.

- 4) It is normal for people to believe that if their church or their denomination is in one geographic location, that The history of that place is best expressed by those who are LOCAL historians. Unfortunately, today, this is often NOT accurate.

The reason is that many places have suffered from wars and from local disasters. This is especially true in Africa and the Near and Middle East. The Local historic records and documents were destroyed. Those documents that have survived, has survived OUTSIDE of those Areas of conflict. Much of their earlier history of the Eastern portion of the Roman Empire, is mostly known because of the record keepers of the West, and because of the travelers from the areas of Western Christianity. In many ways, Western Christianity is often still the record keeper of those from the East.

There is a great deal of historical records in the West, about the Near East. Those who live there today in the near East and Middle East know almost nothing about. We suggest some sources that may be of assistance.

- So you want to bring people closer, and that is a good answer, but why include records or books from England or from French speaking authors ?

1) Much of the material dealing with Eastern Orthodoxy OR dealing with the matters of Syria, The Byzantine Empire, Africa or Asia, were written about, in French. Please remember that until very recently, FRENCH was the language of the educated classes around the world, AND that it *was the MAIN language for diplomats, consuls and ambassadors and envoys*. As a result, there is value in helping those who

have an interest in French ALSO know where to start, concerning matters of Faith and History.

Some of the material listed in [French](#) simply gives people a starting point for learning about Christianity in Europe, from a non-English point of view. Other books are listed so that people can read some of those sources firsthand, for themselves and come to their own conclusions.

English Christians should be happy that they have a great spiritual heritage and examples, and rejoice also that the French can say the same. The examples of the strong and good Christians that have come before belong to everyone to all Christians, to all those who aspire to have good examples.

About the materials that deal with England, most of the world STILL does not realize that the records in England are usually MUCH older than the ecclesiastical records of OTHER areas of the world. England was divided up into geographic areas and Churches had great influence in the nation. That had not changed in England until the last few decades. Some of the records about Christianity in England

Go back for more than one thousand years, in an UNBROKEN line. One can follow the changes to the diocese through the different languages, through the different or changing legal documents and through the Rights confirmed to the churches.

Other areas of the world are claimed to be very ANCIENT in dealing with Christianity, but there is very little of actual documentation, of actual agreements, of actual legal descriptions, of actual records of local ceremonies, of actual local church councils, of the relationship between the secular State law, and the guidelines or rules of the Church. England was never invaded by those who posed a direct threat to its church institutions. The records were kept, so the records and documentation are in fact a much stronger Basis for the documenting of Christianity in earlier times.

Most Christians from the East do not know about this, and it would be good for them to learn more. In addition, there are also records in the Nations and Provinces of Europe, that have been kept where Roman Catholic Records demonstrate the authenticity of earlier Christian groups that pre-date the authority of the Bishop of Rome, even in the Western half of the Roman Empire. Some of those sources are listed herein also.

Finally, in the matter of suggesting books about Christianity and Other languages, please remember that each group likes to learn about its own past, and its own progress.

The French should be humbly proud of those Christians who were in France and who were brave and wise and demonstrated courage and a strong faithfulness to God. The Germans should learn and know the same thing about their history, as should the Spaniards and the Germans, and each and every other Nation and People-group. No matter who we are or where we are from, we can find something positive and good to encourage us and be glad that there were some who came before us, to show us a better way to live, by their faith and their Godly examples.

In closing it would be good perhaps to state what is obvious:

This ebook is likely to travel far and wide. Feel free to post online and use and print.

In many parts of the world, Christianity is deliberately falsely represented. It is represented as IF faith in God would make

someone “anti-intellectual” or somehow afraid of ideas or thinking. Nothing could be further from the truth.

Many people today do not know that the history of science today is edited to leave out the deep Christianity that most of the top scientists have held until very recent times.

Since God created the World and the scientific laws that govern it, it makes sense that God is the designer. No one is more scientific than God.

Many of the great scientists in the World are still Active Christians, with a consciously DEEP faith in God. Christians are not afraid of thinking for themselves. There are many secularists today who attempt to suggest that Christianity is for those who are feeble. The truth is that many of those are too feeble and too intellectually unprepared to answer the questions that Christianity asks of each man and each woman.

Those who do not have faith in Jesus Christ and who are secular simply often worship themselves, under the disguise of the theory of Evolution. But the chaos of the world today leaves most who are secular WITHOUT a guide or a method to explain either purpose in life, or the events that are taking place across the planet. Christianity with its record of 2000 years – (and please do not confuse the Vatican with Christianity, they are often not the same) – has a record of helping people navigate in difficult times.

Christianity teaches leaders to be humble and accountable, it helps merchants to trade honestly, and fathers to love their children and their wife. Christianity finds no value in doing harm to others for the purpose of self-interest. Usually doing harm to others is a method of expressing that ones faith in God is **insufficient**, therefore [the logic goes, that] harm must be done to others.

Behaving in that wrong manner is simply a Lack of faith in God, and therefore those who harm others from Other faiths and other religions are usually demonstrating a Lack of Faith in the God that *THEY* worship.

If God is all powerful, and if God can change the minds of others, and if God can reveal himself, then WHY harm anyone else who does not agree ? During THIS lifetime, it seems that each of us has the right to be wrong ,and the right to make up his own mind. Is it not up to God to deal with others in the afterlife ?

We provide answers, and help for those who seek truth (yes actual truth can be actually found and discovered, which is a shocking statement to many people who thought this was not genuinely possible).

God is a loving God. He offers Eternal Life to those who repent and believe in his message in the New Testament. But God also allows each individual to decide for themselves. This does not allow any of us to change or decide the rules. God is still God. We all are under his rules every time we are breathing, with each pulse that continues to beat in our heart.

God does not convince people against their Will. That annoys some people also, because they would like God to make decisions for them. But if people want to be Free, let them demonstrate this by exercising their own Freedom of choosing whether to follow God or not. (being able to chose to accept or reject God is not the same as being able to chose the consequences. Only the choice of which direction to Go is up to us. The consequences are whatever God has Actually declared them to be. Agreeing with Him or not will not change this.

Christianity is a source of internal strength and provides answers that almost no other religious system even claims to provide or attempts to provide.

Something usually happens to those who are intellectually honest and investigate Christianity. Many times, they find that Christianity is the most authentic, accurate and historic account of the history of the world.

It is the *genuine* answers and the genuine internal peace and help that Christians can find through their God which bothers those who are afraid to search for God. We only hope that each person will embrace their spiritual journey
And take the challenge upon themselves to ask the question about how to find Truth and accurate answers.

The answers CAN be found. Some of these books are simply provided to help people find a few of the pieces that will serve as a means to encourage them in thinking and in having their inner questions answered.

We continue to find more answers every day. We have not arrived and we certainly are not perfect. But if we have helped others to proceed a bit farther on their own journeys, certainly the effort will not have been in vain.

Psalm 50:15

15 And call upon me in the day of trouble: I will deliver thee, and thou shalt glorify me.

Psalm 90

91:1 He that dwelleth in the secret place of the most High shall abide under the shadow of the Almighty.

2 I will say of the LORD, He is my refuge and my fortress: my God; in him will I trust.

3 Surely he shall deliver thee from the snare of the fowler, and from the noisome pestilence.

4 He shall cover thee with his feathers, and under his wings shalt thou trust: his truth shall be thy shield and buckler.

5 Thou shalt not be afraid for the terror by night; nor for the arrow that flieth by day;

6 Nor for the pestilence that walketh in darkness; nor for the destruction that wasteth at noonday.

7 A thousand shall fall at thy side, and ten thousand at thy right hand; but it shall not come nigh thee.

8 Only with thine eyes shalt thou behold and see the reward of the wicked.

9 Because thou hast made the LORD, which is my refuge, even the most High, thy habitation;

10 There shall no evil befall thee, neither shall any plague come nigh thy dwelling.

11 For he shall give his angels charge over thee, to keep thee in all thy ways.

12 They shall bear thee up in their hands, lest thou dash thy foot against a stone.

13 Thou shalt tread upon the lion and adder: the young lion and the dragon shalt thou trample under feet.

14 Because he hath set his love upon me, therefore will I deliver him: I will set him on high, because he hath known my name.

15 He shall call upon me, and I will answer him: I will be with him in trouble; I will deliver him, and honour him.

16 With long life will I satisfy him, and show him my salvation.

Psalm 23

23:1 A Psalm of David. The LORD is my shepherd; I shall not want.

2 He maketh me to lie down in green pastures: he leadeth me beside the still waters.

3 He restoreth my soul: he leadeth me in the paths of righteousness for his name's sake.

4 Yea, though I walk through the valley of the shadow of death, I will fear no evil: for thou art with me; thy rod and thy staff they comfort me.

5 Thou preparest a table before me in the presence of mine enemies: thou anointest my head with oil; my cup runneth over.

6 Surely goodness and mercy shall follow me all the days of my life: and I will dwell in the house of the LORD for ever.

With My Whole Heart - With all my heart

"with my whole heart"

If we truly expect God to respond to us, we must be willing to make the commitment to Him **with our whole heart**.

This means making a commitment to Him with our ENTIRE, or ALL of our heart. Many people do not want to be **truly** committed to God. They simply want God to rescue them at that moment, so that they can continue to ignore Him and refuse to do what they should. God knows those who ask help sincerely and those who do not. God knows each of our thoughts. God knows our true intentions, the intentions we consciously admit to, and the intentions we may not want to admit to. God knows us better than we know ourselves. When we are truly and honestly and sincerely praying to find God, and wanting Him with all of our heart, or with our whole heart, THAT is when God DOES respond.

What should people do if they cannot make this commitment to God, or if they are afraid to do this ?
Pray :

Lord God, I do not know you well enough, please help me to know you better, and please help me to understand you. Change my desire to serve you and help me to want to be committed to you with my whole heart. I pray that you would send into my life those who can help me, or places where I can find accurate information about You. Please preserve me and help me grow so that I can be entirely committed to you. In the name of Jesus, Amen.

Here are some verses in the Bible that demonstrate that God responds to those who are committed with their whole heart.

(Psa 9:1 KJV) To the chief Musician upon Muthlabben, A Psalm of David. I will praise thee, O LORD **with my whole heart**; I will show forth all thy marvellous works.

(Psa 111:1 KJV) Praise ye the LORD. I will praise the LORD **with my whole heart**, in the assembly of the upright, and in the congregation.

(Psa 119:2 KJV) Blessed are they that keep his testimonies, and that seek him **with my whole heart**.

(Psa 119:10 KJV) **With my whole heart** have I sought thee: O let me not wander from thy commandments.

(Psa 119:34 KJV) Give me understanding, and I shall keep thy law; yea, I shall observe **with my whole heart**.

(Psa 119:58 KJV) I entreated thy favour **with my whole heart**: be merciful unto me according to thy word.

(Psa 119:69 KJV) The proud have forged a lie against me: but I will keep thy precepts **with my whole heart**.

(Psa 119:145 KJV) KOPH. I cried **with my whole heart**; hear me, O LORD: I will keep thy statutes.

(Psa 138:1 KJV) A Psalm of David. I will praise thee **with my whole heart**: before the gods will I sing praise unto thee.

(Isa 1:5 KJV) Why should ye be stricken any more? ye will revolt more and more: the whole head is sick, and the whole heart faint.

(Jer 3:10 KJV) And yet for all this her treacherous sister Judah hath not turned unto **me with her whole heart**, but feignedly, saith the LORD.

(Jer 24:7 KJV) And I will give them an heart to know me, that I am the LORD: and they shall be my people, and I will be their God: for they shall return unto me **with their whole heart**.

(Jer 32:41 KJV) Yea, I will rejoice over them to do them good, and I will plant them in this land assuredly **with my whole heart** and with my whole soul.

I Peter 3:15 But sanctify the Lord God in your hearts: and be ready always to give an answer to every man that asketh you a reason of the hope that is in you with meekness and fear:

II Timothy 2: 15 Study to show thyself approved unto God, a workman that needeth not to be ashamed, rightly dividing the word of truth.

Christian Conversions - According to the Bible - Can NEVER be forced.

Any Conversion to Christianity which would be "Forced" would NOT be recognized by God. It is in His True and KIND nature, that those who come to Him and choose to believe in Him, must come to Him OF THEIR OWN FREE WILL.

Don't Let anyone tell you that Christians support Forced Conversions.

That is False. True Christianity is NEVER forced.



Core Universal Rights

The right to believe, to worship and witness

The right to change one's belief or religion

**The right to join together and express one's
belief**

PROPHECY, THE END of DAYS, and the WORLD in the Next Few Years.

What you may need to know

There is much talk these days in the Islamic world about the Time of Jacob, also known as the End Times or the End of Days¹.

The records of Christianity and the records of Islam both seem to speak about the End Times. But the records of the Old and New Testaments have a record in the area of prophecy of events that are predicted to occur hundreds of years before they happen, and that record is 100% accurate.

According to Christianity, in order for a prophet or a writer or an author to truly be a prophet of God, that individual must be 100% correct 100% of the time.

This standard is applied to the Old and New Testaments (the Bible), and the verdict is that the Bible is 100% accurate, 100% of the time. History and Archeology confirms this, for those with the patience And courage to seek truth and accuracy.

What has been done sometimes in the name of Christianity, is not always good. But true Christians and Christian examples remain strong, solid and encouraging. True Christians have nothing to regret

nor be ashamed of. Offering help to others is not wrong.

There are many perspectives on the return of Jesus Christ. The New Testaments seems to predict the return of Two Messiahs BOTH of whom both claim to be Jesus Christ.

The first Messiah who returns to help those who believe in Him actually does not come to Earth. His feet do NOT touch Jerusalem at that point in time. That first Messiah calls his followers (Christ-followers) to Him, and they are caught up or meet Jesus Christ in the air, where their time with God starts at that moment.

The second Messiah is the one who announces that "He" is the one who has returned to Earth to establish His Kingdom. He establishes a Temple in the location of the Dome of the Rock [Temple Mount] in Jerusalem, also re-institutes the Jewish sacrifices of the Old Testament, and proclaims that He is going to rule on Earth. Only this Messiah who will call himself "Christ" will be a false Messiah, in other words the False Christ, the Wrong Christ.

During this time, Christians believe that they are to continue to be kind to their friends and neighbors, whether those neighbors and friends are Christians or Moslems or Hindus or anything else. This remains true in the End Times.

In the End Times according to Christianity, Christians are mostly the observers of the greatness of God, explaining to those who want to know, what is taking place in the world and why these things are happening.

In every generation of humans, there are many who claim that they WANT to live in a world without God. For that reason, **God is going to give them what they want.** Those people will have **1)** a world without God, but where **2)** a false Messiah arrives claiming to be Christ, and only an understanding of accurate Christianity will be able to help and show those people how to have Eternal Life.

The false Messiah comes onto the world stage and exercises power and dominion [over the entire world], ruling from the geographic location of the Ancient Roman Empire.

The false Messiah (obviously) denies that he is false, and institutes a system of global economic domination of a global economic system of money.

That money is a “symbolic” currency. As Christians today understand this, the currency of the False messiah is not based on Gold or Silver.

The currency that the False messiah establishes is “cashless”. It does not require paper currency. In fact, the new currency will be global, and it is expected to be cashless, without actual currency.

But it will be based on banking principles in the West, and this False Messiah will cause those who are Jewish to believe that their Messiah has returned. Like much of the rest of the world, many will be deceived by the False Messiah who will accomplish many miracles and will institute his system of global economic domination.

The False Messiah will cause that the entire world and governmental structure will cause the implementation of his false economic system of currency.

That economic system is a system of global dominance and global slavery. The global bankers will endorse this plan, believing that they will reap even greater profits than they currently do based on their system of unjust usury.

This global currency will depend on computers to work, and computers will be used to keep records of all economic transactions all over the world. This will be a closed economic system, one that can only be used by those who have accepted the false currency of the False Messiah.

The False Messiah will cause each person to be obligated to accept to use the new currency, and each individual will be required to give homage, or attention, or reverence or adoration or some kind of worship, or allegiance or loyalty to the false messiah, in order to be able to use the new cashless currency.

The new cashless currency will have one feature that those “who have wisdom” will recognize: the new

cashless system in order to be used will require each human to have a particular mark or “identifier” or system of individual identification for each and every single separate person on the planet.

That may seem impossible. But even now, there are millions and billions of computer records that are kept on the populations of all nations that are already using modern banking. Therefore it is not difficult to understand that keeping track of 7 billion humans around the world is not anything that is difficult, even at this moment.

This system may seem impossible to establish especially for those not familiar with the details of power inside the European Union or the West. But then if all of this is only fiction, then it should not harm anyone to read this, and then prove many years from now that all of these concerns were false.

The new cashless system will incorporate a number within itself, as part of its numbering system. That number has been identified and predicted for two thousand years: it is the number “six hundred and sixty six” or 666.

That may seem impossible, but actually this number is already used as a primary tracking number within the computer inventory systems of the world, long before you have read these few pages.

The number is already incorporated in almost all goods and products that are sold around the world: the

number is within something called the Bar Code that can be found on all products for sale around the world.

Please remember that in order for all of this to be significant, it must be part of an economic system that requires each human to receive or accept their own numbering on their right hand or their forehead. The mark could be visible, but it is likely to be invisible to the eyes, but visible to machines, scanners and computers.

This bar code has a formal name: it is called the UPC or Universal Product Code.

An individual UPC number is assigned to each physical product that is sold on this planet. The UPC or Universal Product Code already does incorporate that number 666 in all products.

The lines [vertical lines] and the spacing between them, and the lines themselves, their own symmetry determine the numbers and how those lines [the UPC bar code] are read or scanned by the computers used today.

The UPC has 666 built within it, and it is simply the two long lines on the **left** of the bar code, the two long lines on the **right** of the bar code, and the two long lines in the **middle** of the bar code. The two long lines on the left are read by computers and scanners as the number "six" [6], and so are the two long lines in the middle and the right side. Together, they form a part of the bar code that in fact is 6 - 6 - 6 or six hundred and sixty six.

Well it will not take long for some to dispute this. Even some theologians have taken to dispute the disclosure of the number 666, suggesting instead that the correct number to watch for prophetically is not 666 but 616.

That is simply foolishness and a distraction. When this economic system is implemented, one of the signs that will accompany this will be the leaders of all faiths and all religions who will falsely state that there is no problem and no risk in accepting the mark of the slave, the mark of those who accept to worship the False Messiah.

These events were discussed a long time ago in the Old Testament book of Daniel, and in the Final and last book of the New Testament which is also called the Revelation of the Apostle Saint John, or simply "Revelation".

The Apostle John was the last living apostle of Jesus Christ. He lived until around the year 95 A.D. and he is the one who taught the early church and the early Christians which books of the Bible were written by his fellow Apostles (and remember he wrote five books of the New Testament himself, the gospel of John, the small Epistles of 1 John, 2 John and 3 John, and the book of Revelation), and could be used and trusted.

The early Christians knew which books were to be included in the Bible and which books were not.

A modern book has explained much of this. It was simply called "*Jesus is coming*" and was written by W.E.B Blackstone.

It is easy to dismiss Christians as Zionists. (Not all Christians are Zionists in any case). [and obviously, being pro-Jewish is NOT the same thing as being in favor of the official government of Israel. And one can be a Christian and desire good for **both** Jews and Arabs]. But Christian Zionists are not perceived friends of the Jews when they are warning the Jews, even about their Jewish state, that the Messiah who comes to tell them that he is their Messiah, will be the False Messiah.

The Ancient Book of Daniel is in the Old Testament. It must be read alongside the New Testament book of Revelation, in order to give understanding to those who want to understand prophecy and the events predicted in the End Times or the End of this Age.

Christians understand that God is the one who is God, and He brings about the End Times because the planet does not belong to itself. The planet does not belong to Humans, or to the false [demonic] beings who pretend to come from other planets.

The planet belongs to God and He is the one who causes everyone rich and poor, to understand through the events in the End of Days, that God is serious about being God, and humans do not have much time to get their own life in order, and to give an account to God who is going to return and require that account of each Human, on a personal and individual basis.

That task is so impossible to understand that all that humans can do is understand and come to God, with the understanding that God may or may not require their sacrifice, but He does require those who seek Him to read and understand and follow the words and doctrines of Jesus Christ as explained in the New Testament. [The Gospel of John is a good place to start].

All those who have come before can do, is leave a few things around, for those who will be left to try to understand these events in a very short period of time.

The literal understanding of the Times of the End is that they will last seven years, and that much of humanity will perish during that time through a variety of catastrophes and disasters, all of which God refuses to stop for a planet that has been saying that they do not need Him anymore.

If they do not need Him, then they should not complain when these events occur. If they Do need God, then they should be honest enough to admit this, try to find God, pray to find God and that they will not be deceived and that God would help them to find Him.

The economic system that requires a mark may have a different formulation for the number 666. It may stay the same as it is now, or it may change. But at this current time, no one is [yet] required to have this mark personally on their mark or forehead, though if the dollar dies or is replaced by a new currency, the new currency may be the one that is either an interim

currency, or the new currency of the mark, to be used only by those who accepted to be marked [electronically branded], so they can then use their mark along with the mark of the new economic system.

A “beast” is a monster, but one that at the same time is usually both 1) ferocious and \ 2) evil in addition to being overpowering and strong.

The new economic system will be ferocious and overpowering. It will be directed by the False Messiah and the Beast. (There are 3 Evil guys described in the book of Revelation). The economic system using the mark, becomes the “mark of the beast”, because of two factors:

- 1) the one who runs and directs the system is a beast who is ruled by Evil and by Satan
- 2) the economic system of the mark of the beast takes on those characteristics of the beast also.

[the system for those who refuse to go along will not be kind nor tolerant, but more likely a combination of the worst of the roman empire, the worst of stalinist soviet communist USSR, and the worst of the the time under Hitler.]

It will be impossible to buy anything without the mark of the beast. Most likely, it may start out as optional and quickly become mandatory. As soon as the economic mark will be made mandatory, it will become a crime of life or death to try to conduct economic transactions without the official government

permission, from the millions and millions of people who have foolishly already decided to consent to accept the mark. It will also be a capital crime to help or assist anyone who would refuse to accept the mark. Therefore the system of the beast will prevent neutrality: it will prevent people from having the choice of being able to “not make a choice”. For that reason, all humans will chose, and then God will classify each person according to the choice that they have made, that choice having Eternal consequences.

You can be assured that there will be billion dollar contracts by public relations firms to convince you that accepting your individual mark on your right hand or forehead will help you, will save civilization, will help mother earth, will help us all work collectively, will allow to work, and oh yes, would allow you, incidentally to be able to buy food to eat.

The book of Revelation says those who accept the mark undergo a “deception”, the implication being that those who accept the mark are spiritually deceived into acceptance of the upside-down universe: where evil is viewed as good, and good is viewed as evil. At that point, the new Messiah would be perceived as real and genuine by those who have accepted the mark, until later on when they will realize that they have been deceived, but at that point it will be impossible for them to change their mind or their commitment to the false Messiah, and this would have Eternal Consequences for them. The time to decide therefore is before that time. Now would probably be a good time, in case these things matter to you, who are reading this.

This is a **Bar Code**. It is officially called the **UPC Universal Product Code**. It has been supplemented by the use of **RFID Tags**

ISBN



5 0 9 9 8



9 780760 719756

6 6 6

The "6-6-6" are the two vertical lines on each side of the bar code, along with the middle two lines. They are used to tell the computers how to align the bar code for scanning.

5 1 2 0 0 >



9 780679 736240

ISBN 0-679-73624-7

6 6 6

**IS the UPC
UNIVERSAL
PRODUCT
CODE
the Precursor
System
to Individual
Human Branding
?**

0 20356 36330 7

6 6 6

Did you just laugh ?

Those silly bar codes...

That was pretty funny ...

But seriously... What does your laughter tell you about yourself ?

Does it tell you that the idea of tracking you is so strange, that you have really never thought about it before ?

Do you think that other people may have thought about it, even though **you** might not ?

England has more than 2 Million cameras right now.

Do they track everything because all things are a strong danger ?
Or...do the cameras track people...***just in case*** ?

So what do you think would happen if someone could track you 1) 100% of the time 2) with 100% certainty 3) with 100% accuracy 4) with 100% of all that you do ?

If Tracking with a mark on your right-hand or forehead becomes mandatory by law, and it will be a crime to not have that mark, and it will also be impossible to buy or sell without it, do you know how you would respond ?

What would you do if your eternal destiny largely depended on your answer to this question ?

If you are still here ***when*** these questions are valid, you should know your eternal destiny (after death...for eternity) **does** depend on your answer.

The Book of Revelation, The Characteristics of the First Beast How All humans will be the ones Deceived and actually ALL Humans [with one exception] Worship the Beast

Revelation 13:1

The Power of the Beast comes from Satan

Satan

2 And **the beast** which I saw was like unto a leopard, and his feet were as the feet of a bear, and his mouth as the mouth of a lion: and **the dragon gave him** his power, and his seat, and great authority.

Oops: Satan-worship is not a good idea

Revelation 13:

4 And **they worshipped the dragon** which gave power unto the beast: and they **worshipped the beast**, saying, Who is like unto the beast? who is able to make war with him?

Revelation 13:

The Beast

6 And he opened his mouth in blasphemy against God, to blaspheme his name, and his tabernacle, and them that dwell in heaven.
7 And it was given unto him to make war with the saints, and to overcome them: **and power was given him over all kindreds, and tongues, and nations.**

5 minutes of information to change your Eternal destination ?

Revelation 13:

The Beast

8 And **all** that dwell upon the earth **shall worship him**, whose names are **not written** in the **book of life** of the Lamb slain from the foundation of the world.

Every single human worships the beast, *unless* their individual name is written in God's *book of life*

It takes a special understanding to understand what is being said.

Revelation 13:

9 If any man have an ear, let him hear.

Note: The First Beast is the Anti-Christ

The Characteristics of the Second Beast and 666

Revelation 13:

13:11 And I beheld **another beast** coming up out of the earth; and he had two horns like a lamb, and he spake as a dragon.

The False Prophet

Revelation 13:

12 And **he** exerciseth all the power of the **first beast** before him, and causeth the earth and them which dwell therein **to worship the first beast**, whose deadly wound was healed.

False Prophet

The AntiChrist

Revelation 13:

13 And **he** doeth great wonders, so that **he** maketh fire come down from heaven on the earth in the sight of men,

Revelation 13:14 And deceiveth them that dwell on the earth by the means of those miracles which **he** had power to do in the sight of **the beast**; saying to them that dwell on the earth, that they should make an image to the beast, which had the wound by a sword, and did live.

False Prophet

Revelation 13:15 And **he** had power to give life unto the image of the beast, that the image of the beast should both speak, and cause that as many as would not worship the image of the beast should be killed.

Image of the beast may be a Robot or computer image, or a hologram, But it is an entity through which the Beast [Anti-Christ] extends power over mankind

Revelation 13:16 And **he causeth all**, both small and great, rich and poor, free and bond, **to receive a mark in their right hand, or in their foreheads:**

17 And **that no man might buy or sell**, save [except] he that had the mark, or the name of the beast, **or the number of his name.**

"Man" = Mankind, men AND women

Revelation 13:18 Here is wisdom. Let **him that hath understanding** count the number **of the beast**: for it is **the number of a man**; and his number is **Six hundred threescore and six. [6-6-6]**

(Phil 4:3 KJV) [Saint Paul Knew of the Book of Life:] And I entreat [ask] thee also, true yokefellow, [fellow-worker] help those women which laboured with me in the gospel, with Clement also, and with other my fellow labourers, whose names **are in the book of life.**

(Rev 3:5 KJV) He that overcometh, the same shall be clothed in white raiment; and I will not blot out his name out of the **book of life**, but I will confess his name before my Father, and before his angels.

Anti-Christ

(Rev 13:8 KJV) And **all** that dwell upon the earth shall worship him, whose names are not written in the **book of life** of the Lamb slain from the foundation of the world.

(Rev 17:8 KJV) The beast that thou sawest was, and is not; and shall ascend out of the bottomless pit, and go into perdition: and they that dwell on the earth shall wonder, **whose names were not written in the book of life** from the foundation of the world, when they behold the beast that was, and is not, and yet is.

(Rev 20:12 KJV) And I saw the dead, small and great, stand before God; and the books were opened: and another book was opened, which is the **book of life**: and the dead were judged out of those things which were written in the books, according to their works.

Note: this is NOT salvation by good works. Remember Matthew 25:32
And before him shall be gathered all nations: and he shall separate them one from another, as a shepherd divideth his sheep from the goats: This is simply where the books are opened to divide those who have truly and sincerely accepted the teachings of Jesus Christ from those who have not. As Jesus said John 8:24: "for if ye believe not that I am he, ye shall die in your sins". See the rest of the pages herein for information on how to be saved and have Eternal Life.

(Rev 20:15 KJV) And whosoever was **not found written in the book of life** was cast into the lake of fire.

(Rev 21:27 KJV) And there shall in no wise enter into it any thing that defileth, neither whatsoever worketh abomination, or maketh a lie: but they which are written in the Lamb's **book of life.**

(Rev 22:19 KJV) And if any man **shall take away from the words** of the book of this prophecy, God shall take away his part out of the **book of life**, and out of the holy city, and from the things which are written in this book.

This warning in Rev 22:19 refers to Institutions or Translators who change the words of the Bible

God claims that He knows each of our hearts. God also claims to know everything about us, all of our accomplishments and all of our sins also. But God sends Jesus Christ to save us through His words in the New Testament. Those who ignore them take a heavy risk to themselves, especially where this risk is one of Eternity.

As the saying goes, Eternity is a long time to be wrong. For that reason, it is important to understand who Jesus Christ truly is and who He actually claimed to be.

Here is where all of this connects back to the End of Days: Those who accept to take and participate in the economic system that incorporates the use of the number “six hundred and sixty six” on their right-hand or their forehead forfeit [give up] their opportunity for Eternal Life and Heaven, and Eternity with God.

According to the Bible, Satan is not some clever guy meant to give people just “ a little bit of harmless fun”. Satan is not your buddy. Satan is not your friend, simply out to help you have a “good time”.

Satan is a real being, who is one of the most powerful and intelligent beings ever created.

He used to be an Angel, but turned against God. Satan is the one who will be in charge of the planet during the time of the false Messiah.

This is standard historic Christian doctrine, and this is the doctrines that have been proclaimed since the Early Christians. These are NOT innovations, these are not anything new. [sources - Free - provided at the of this for those who want to know more in PDF Download]

You may ask: Well, what does this have to do with the End of Days and the Economic System ?

God wants people to worship him Freely, but if they want to oppose God, God will allow them to make that choice. But making a choice, is not the same thing as being able to chose the consequences of that choice.

There is no one in Christianity who will convince anyone against their Will to worship God. God tells each person they are responsible. From that point on, the burden is on them, they can respond to God or not, and their own response determines their own fate and consequences, especially for Eternity.

The nature of a God is that He makes the rules and is not required to explain anything to anyone. However because God loves each person and wants them to chose Him (and not chose to follow Satan), God wrote roughly 1500 pages of material in the Old and New Testament (the Bible) to help people make their own choice.

The specific characteristic of accepting to use the Economic [most likely cashless] system is that those humans who use it must agree to accept the False messiah as their own savior.

The Bible refers to this as worship. Let us not lose track of definitions: It does not matter whether the person will admit this or not. Worship consists of doing the actions that a deity, such as God, would understand worship to be.

God says that those who accept to take the economic mark in their right-hand or their forehead will forfeit their Life with Him, and will never be able to be saved.

From that point on, those who have accepted to use the economic system by the mark on their right hand or forehead have declared themselves - by their action - to be the enemy of God.

But God is the one who deals with those who are His enemies. The presumption is also that those who have agreed to accept the new economic cashless system which uses the mark have undergone an internal change. By their action, they have agreed to be under the dominion of evil (just like those who accepted Sauron in the Lord of the Rings) and this new allegiance to the False Messiah, His economic system of the mark, and the acceptance of the ruler of the False Messiah who will accomplish many false miracles (through the power of the fallen angel Satan) has consequences: it will change the person who takes this mark, even while they will deny that inner transformation to the willing acceptance of evil has taken place.

In anycase, it will not be enough to reject the Mark. People who decide to reject the mark, and there will be

millions, are hardly okay or alright. They will have very little time to actually decide and accept to believe the words of Jesus Christ in the New Testament, if they can find New Testaments that are accurate.

The New Testament that is accurate is that which has been used by the Historic Christian Church for thousands of years. If it was good enough for the Earlier Christians, it remains good enough today.

This would be the New Testaments that are based on the received text of the Koine Greek New Testament. This would include the Scrivener Version of 1860 [FHA Scrivener] [do not use versions of his, published after his death], and the standard Koine Greek version of the New Testament published by Cura. P. Wilson, such as the version of 1833.

These two Ancient Koine Greek Testaments are based on the {western calendar} 1550-51 greek text of Robert Estienne, sometimes called Stephens or Stephanus.

The False Messiah in the New Testament has another name. He is not the true Christ, therefore by falsely claiming to be the true one, he reveals himself to be the AntiChrist. But remember at that point in time where He rules, he will not be officially claiming to be evil. On the contrary, he will claim to be the true Messiah of love, miracles and peace.

These facts then are what missionaries may share. Missionaries do not work for any government of the West, as this is prohibited and illegal in the West.

[Missionaries in Islam often ARE funded by their own islamic republic].

Christian Missionaries have only one goal which is to inform and acquaint you with facts that you may find interesting and that may save your Eternal life for you and your family.

Listening to any missionary will not make you a Christian. Missionaries are ordinary people. They have decided that they will try to help others by presenting truth and kindness to others. Those who hear what they have to say are free to accept or reject what they say. That is all.

Missionaries are usually very educated and devote much time (often many years) to learning about other people and about other cultures. They do not try to do this in order to gain their Eternal Life. By definition, Christians *already have* accepted and received Eternal Life.

Christians do not need to worry about Salvation by doing good works. *For the true Christian, there is no relationship between good works and obtaining salvation.* Salvation for each individual on the planet is Free, Christians are those who have understood and accepted to believe this. They already possess this from the instant that they become Christians and accept the words of Jesus in the New Testament.

Missionaries do NOT earn their way to heaven by saving or converting other people.

Missionaries agree to share the good news of Christianity, because of the individual and personal good that this same message has accomplished for them, on the inside of who they are. Missionaries risk a lot to communicate the Love of God to others. Most people cannot even understand this. Many people today have lives that are without hope and without purpose. Millions are aimless and without goals on the larger scale. But Christians will risk much to share the gospel with others, because that is what God commands them to do and wants them to do.

In England the challenge is not that people are ignorant of how to be saved and have Eternal life. Many are, but the challenge is for those who have already heard this to understand that this is really true, genuinely accurate. It is easy to hide doubts behind the walls of the propaganda that is falsely called “science” these days.

People think they must not admit to being religious, since this might not be “sophisticated”. But God is the most sophisticated one of all. As the saying goes: **He is no fool to give up that which cannot keep, in order to gain that which he cannot loose** [referring to Eternal Life offered by God through Christ].

As they will admit, Missionaries are sinners also. If you do not believe this, ask them. Then ask them what they have done about their own sins, and listen to their answers. Missionaries do not claim to be better than others. They only claim that the mercy of God that has

been given to them, can be given to everyone else also.

Missionaries could be anywhere else in the world. They may not have to come to your area of the planet. But if God sends them there, maybe you should thank God that he cares enough to send those who risk hardship and difficulty for being brave enough to try to obey God and give you information that may save your Eternal life.

Most missionaries have given up a life of comfort and riches that they could have had in their own nations. They have made this choice to try to show the love of God to others. This example is worthy of kindness and respect.

Christians usually are there to help, or to establish schools or hospitals. Christians do not do these things in order to earn or merit their eternal life. They do these things as a result of being transformed and changed for the betterment [amelioration] of others, by God

Christians are not a witness to themselves, but to the God that they serve. Those who worship a mean and cruel God will become mean and cruel. Those who worship a God of love and help and mercy and kindness will demonstrate love, help, mercy and kindness to others. People become like the God they serve.

Some people say that if a person has harmed a Christian, that they cannot become a Christian. But

that is NOT true. Saint Paul, even before he became a Christian persecuted Christians. Then God showed Him how Paul was acting against God. Paul became a Christian.

Jesus Christ came to save everyone including murderers and prostitutes. No one is holy enough to be allowed into Heaven with any sins or imperfection in their life. God is too Holy to allow this. God can regenerate and change anyone if they are sincere when they repent, and if they are seeking God with all of their heart. Read it for yourself in the New Testament gospel of John.

There is no need to be afraid, or to allow fear to be in control. Christianity teaches a life of inner peace, not a life ruled by fear.

No one in true Christianity will ever convert you by force, since that would be disrespectful to God, and an infringement upon His dominion. There are many people in religions that are very rich because they try to censor and keep information from reaching those who would benefit most by it.

Many of those same people are rich, and do not want their positions to be affected. They would rule by fear and the threat of force and violence. Humans who try these methods bring great curses upon themselves. Questions that have been raised legitimately require answers. The events which have been predicted will occur. They cannot be stopped by humans (though they may be delayed by prayer).

There are some books listed along with this New Testament. We would urge you to consider them so that you may find the answers you are seeking:

Historic Mainstream Books that may be of use:

Jesus is Coming by W.E.B. Blackstone
available online for Free [PDF] at www.archive.org

How to study the Bible by R.A. Torrey
available online for Free [PDF]

The Canon of the Old and New Testaments by
Archibald Alexander - available online for Free [PDF]

Pilgrim's Progress - An explanation of the life as a Christian, in narrative. Very good, Other language versions are known to exist in French, German, Dutch, Arabic, and Chinese. Available online for Free Pdf and maybe from Google Books.

an explanation of the number 666 = "Recapitulated apostasy the true rationale of the concealed" name of the Roman empire by George Stanley Faber - best for those Christians and/or for those who know English language well Available for Free online at Archive.org or with Google books

Versions of the Bible that are sound and accurate include:

Ethiopic New Testament – 1857

Available for Free online [PDF] at Archive.org or with Google books

Italian Diodati Edition – Original

Available for Free online at [Archive.org](https://archive.org) or with [Google books](https://books.google.com)

Spanish – 1602 Reina Valera Edition - Original

Available for Free online at [Archive.org](https://archive.org) or with [Google books](https://books.google.com)

The Arabic Bible - 1869 Cornelius Van Dyke [We recommend the original editions of 1867 and 1869 only] - Available for Free online [PDF] at [Archive.org](https://archive.org) or with [Google books](https://books.google.com)

Sanskrit / Sanscrit Bible – Yes, Sanskrit is still used today in India. The Sanscrit edition that is accurate is the version by Wenger. Available for Free online [PDF] at [Archive.org](https://archive.org) or with [Google books](https://books.google.com)

Tamil – (Tamou) Edition of 1859 (India)

Available for Free online [PDF] at [Archive.org](https://archive.org) or with [Google books](https://books.google.com)

Karen – The Karen New Testament (Sgau Karen)

Available for Free online [PDF] at [Archive.org](https://archive.org) or with [Google books](https://books.google.com)

Burmese – Myanmar – Burma – New Testament available. Edition of 1850.

Available for Free online [PDF] at [Archive.org](https://archive.org) or with [Google books](https://books.google.com)

Hindi – The New Testament in Hindi, also called Hindustani. Editions preferable before 1881.

Available for Free online [PDF] at [Archive.org](https://archive.org) or with [Google books](https://books.google.com)

Le Nouveau Testament – Ostervald – 1868-72 (be cautious as many Ostervald and David Martin versions in French have been altered). The french

version of Louis Segond is popular but is actually based on the text of Westcott and Hort.

Accurate Osterval version available for Free online at Archive.org or with Google books

Hungarian Bible – 1692 – Original

Available for Free online at Archive.org or with Google books

The Persian New Testament – 1837 version of Henry Martyn - Available for Free online [PDF] at Archive.org or with Google books

All the Messianic Prophecies of the Bible by Lockyer.

The Hidden Dangers of the Rainbow by C. Cumbey.

The Case for Christ - Strobel

Eines Christen reise nach der seligen ewigkeit : welche in unterschiedlichen artigen sinnbildern, den gantzen zustand einer bussfertigen und gottsuchenden seele vorstellet in englischer sprache beschrieben durch Johann Bunjan, lehrer in Betford, um seiner fürtrefflichkeit willen in die hochteutsche sprache übersetzt

Le voyage du Chrétien vers l'éternité bienheureuse : ou l'on voit représentés, sous diverses images, les différents états, les progrès et l'heureuse fin d'une ame Chrétienne qui cherche dieu en Jésus-Christ

Auteur(s) : Bunyan, John (1628-1688). Auteur du texte

Le pèlerinage d'un nommé Chrétien - écrit sous l'allégorie d'un songe / [par John Bunyan] ; trad. de l'anglais avec une préf. [par Robert Estienne]

Available for Free online at Archive.org or with Google books

Baxter, Richard Title Die ewige Ruhe der Heiligen. Dargestellt von Richard Baxter.

Pilgerreise zur seligen Ewigkeit. Von Johann Bunyan. Aus dem Englischen neu übersetzt

Der himlische Wandersmann : oder Eine Beschreibung vom Menschen der in Himmel kommt: Sammt dem Wege darin er wandelt, den Zeichen und der Spure da er durchgeheth, und einige Anweisungen wie man laufen soll das Kleinod zu ergreifen / Beschrieben in Englischer Sprache durch Johannes Bunyan.

Il pellegrinaggio del cristiano / tradotto dall' inglese di John Bunyan dal Stanislao Bianciardi
Firenze : Tipografia e. Libr. Claudiana

Author Bunyan, John, 1628-1688

Title Tian lu li cheng

[China] : Mei yi mei zong hui, 1857

El viador, bajo del simil de un sueño por Juan Bunyan

"Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief, and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance."

-- Article 18 of the U.N. Universal Declaration of Human Rights --

**Christian Conversions - According to the Bible -
Can NEVER be forced.**

Any Conversion to Christianity which would be "Forced" would NOT be recognized by God. It is in His True and KIND nature, that those who come to Him and choose to believe in Him, must come to Him OF THEIR OWN FREE WILL.

Don't Let anyone tell you that Christians support Forced Conversions.

That is False. **True Christianity is NEVER forced.**



Core Universal Rights

The right to believe, to worship and witness

The right to change one's belief or religion

The right to join together and express one's belief

ⁱThe subject of the End Times in the west is called Biblical Prophecy. For more information on this topic, feel free to consult the standard books on this including: The Late Great Planet Earth (Lindsey), and the Charts of Clarence Larkin may give someone a quick overview. Things to come by Dwight Pentecost is interesting though technical. Hidden Dangers of the Rainbow by Cumbey will offer a quick read to those who are able to obtain a rare copy. The Christian in Complete Armor by Gurnall [Free Online] will offer a source of spiritual strength to those who have the courage and wisdom to read it.

Some of Larkin's Material is available for Free online.

Remedy and Help for Occult & Demonic Forces

We include this short section for those who would like to take immediate action, in order to help their life or the life of someone that they care about.

The following covers a topic called the topic of “disembodied spirits” or the topic of Spirits in the world around us.

Christianity teaches that there are 1) spiritual forces that are created by Him, and that work with God, and 2) that there are spiritual forces that rebelled against God, and try to use their influence to harm the good that God accomplishes.

Christianity does NOT recognize that there are neutral spiritual forces. Christianity does not recognize that there are spirits that roam the earth with no destination or purpose. Christianity teaches that spiritual forces may attempt to contact or respond those who seek them, and that those forces are evil and will do harm to humans.

The reason is that Humans can be deceived by spiritual forces that would claim to be good, but are not. The Christian solution is to simply have nothing to do with forces that are not part of the Kingdom of God and of Jesus Christ.

Those who disagree have the right to chose, but should not complain if they find out that the spiritual forces they contact truly are evil and deceive them. Most people do NOT find this out for many years, until their life is wasted and it is too late to do much for God. THAT is exactly the purpose of those forces, to cause humans to spend their life and their time chasing things which do not matter instead of investing in their own spiritual future, in the afterlife.

Some people think that life is to be lived on Earth, while others understand that life here is simply a down-payment. Life here is simply time to prepare for the next thousands of years, with God and others who serve Him.

Christianity does NOT recognize the category of spiritual entities (spirits) that are full of Mischief, or mischievous.

Christianity would conclude that those spirits, where they actually exist, are causing mischief as a trick to prompt humans to become involved with them, in the same manner as a human will pull a piece of string in front of a CAT in order to watch the cat react.

There are humans who have ALREADY found out that certain spiritual forces are Evil. These people have tried to get rid of them but do not know how. There is no solution that exists other than to genuinely become a Christian and then take the steps that the Bible instructs.

Incantations and rituals do not “force” any spiritual entity to do anything. No ritual by a priest was ever effective BECAUSE it was a ritual, or because it contained certain words. However, spirits DO respond to those who are truly Christians, and THEY can certainly tell those who are genuinely Christians (followers of the true Jesus Christ), and those who are faking this or are insincere. It is a BAD idea to attempt to fool or deceive a Demon. THAT does not work, AND humans who try this only end up with much ensnarement by those demonic forces.

There are solutions to these dilemmas. None of them will work for those who are not saved or for those who are NOT Christian. Try it if you want, but be prepared for the consequences.

Demonic Spirits play by the rules that GOD lays down and NOT by the rules that you may have been mis-led into believing by some slick occult publishing company.

Witches have precious little power in fact, and the few that do are under such oppression and such personal bondage that they have no freedom, but they will not speak this truth to others.

The price of their freedom (they have been told) is the ensnarement or seduction of others. The following prayers are provided in case they are of assistance. Those who use them must be true Christians, and recognized by God as such.

Having said that, spiritual warfare and spiritual conflict (since this IS that area: the conflict in spiritual realms between spiritual forces) is very much like running or any other long distance task: it is long term preparation that makes the difference.

A new Christian is NOT to be dealing with demonic forces, and would be well advised to seek advice from those who are serious, sober, and committed genuine Christians for many years, before dealing with these areas.

Many books have been written on this topic. Many of them are written by those who are occultists who are possessed and seeking to mislead others. We will recommend OTHER Christian books at the end of this section for those who wish to pursue these matters with the seriousness they deserve. Most of the books available in these areas for Christians are written in English or German.

Also, it may not be enough to pray these prayers once. It may take much time to have the impact desired. **In order to have personal victory in these areas over demonic spirits:**

1) One must be a Genuine Christian

- 2) One must seek to actively follow God
- 3) One must spend much TIME reading the Bible, and
- 4) One must spend much TIME praying and learning HOW to pray to God in the name of Jesus Christ, in accordance (agreement) with the information and principles explained in the New Testament.

prayer of renunciation of Demonic Forces

Prayer to renounce witchcraft and/or any spiritual practice contrary to God and His given instructions

{ Whether you have decided to become a Christian 20 years ago or five minutes ago, you can still pray this prayer. If you are not a Christian believer, or if you are confused about what this means, no problem. Just go to the section on how to become a Christian, pray that prayer, and then come back and pray this one }

Lord God, I do not come always to talk with you when I should Lord, I find this prayer difficult and I pray that you would give me the grace, strength and courage that I need to pray it and mean it.

Lord, I come to you because I am a true Christian believer, I (your name here), being under the Blood of Jesus, claiming the Mind of Jesus, and the Spirit of Jesus, do hereby present my request to you boldly before your Throne of Grace (Ephesians 2:3/Hebrews 4:14-16/Philippians 2: 1-11). I ask that you would neutralize and prevent any force or evil presence from acting that might try to keep me from praying this prayer, in the name of Jesus and in the power of your blood. I pray that you would give me your spiritual strength and your spiritual protection. I thank you for what you did for me by dying on the cross for me.

I come before you in prayer today In the name of Jesus Christ because I want to renounce any and all practices that are contrary to you or to your teachings. I come before you today in the name of Jesus Christ.

I come before you today because I want to renounce any contact or seeking of any spirit or spiritual entity other than

the Christian Triune God or the Son of God, Jesus Christ. I want to renounce any and all of my behaviors and practice of allowing myself to contact the spiritual world or pray to/through spiritual entities or people, that are not Jesus Christ.

I recognize that the Bible states that we can only come to God through Jesus Christ, and through no other persons or spirits.

I come before you today because I want to renounce any and all of my spiritism, spirit-contact, witchcraft and occult practices, as well as any spiritual or other practice which is against you or contrary to you, and I ask for your favor and help to help me renounce these activities.

At this moment, I choose by my own will to renounce and reprove all works of darkness in my life and the lives of the generations of those whom I have joined. I include blood relatives as well as adoptive relatives and any mates, or any others whom I have joined such as lovers, seducers whether these were my (whichever applies to you - if you are not sure...include them all) wife/wives, husband/husbands, and children/grand-children/great-grandchildren. In the name of Jesus Christ, I hereby renounce any and every oath, commitment, covenant, decision, curse, fetish, decision, intention, word or thought, or gesture, and I hereby renounce any and every fleshly and immoral intimacies and unions that encouraged or brought about iniquity in my own life, or anyone meeting the above stated requirements for bringing works of darkness to my own life.

Lord God, in the name of Jesus Christ, I hereby choose to renounce all unfruitful works of darkness, and have no further fellowship with them from this time forth (Romans 13: 12/Ephesians 5: 11)

I do this through the Name of Jesus Christ, my Savior,

through His Blood that was shed for me,

through his precious Body given for me,

through his Mind that suffered beyond anything I could ever suffer,

I do this so that my whole being - body, mind, soul and spirit, may be completely set free from every sinful work of the past brought about by the sins of those before me.

I do this so that no Luciferian, Satanic, Spiritually wrong promise, or evil covenant, curse, action, word, or deed or attitude - from my actions or my past be laid against my account - in heaven or in or on the earth. By this action today, I hereby serve notice that the handwriting of ordinances written against me and my generations are blotted out in my life - effective as far back as needs be to the very first thought, word, deed or gesture. (Ephesians 2: 13-14).

I do this so that from this day forward, I may go about serving You God, in reverence of You and seeking your counsel in everything I do. I submit my life unto You as a living sacrifice - holy and acceptable in Your sight, which is my reasonable service. (Romans 12:1)

Dear Heavenly Father, and Judge of the Universe, as I present this petition before you today, I thank You that You have heard me this day, and granted my every expression in accordance with Your will. I know that You have done this solely because of what Your Son, the true and only Jesus Christ, accomplished for me, by dying and paying the price for my sins on the cross.

Thank You from the depth of all of my being, for hearing my prayers and granting my petition. Please remind me of your grace and love on a daily basis. Please help me to seek to

serve and follow you, and help me to continue to remember that you have forgiven me, and that I can take you at your word and trust what you have given to me in your Bible. I pray that you would help me to not do wrong, and to decide to do what is right, and to take active steps to follow you. I pray that you would fill me with joy, comfort and hope and bring true Christian friends in my life who will strengthen my walk with You and encourage me to grow in the right spiritual path with you. You know Lord that I have asked all of these things in the name of Jesus, and I thank you that I am now free in deed, according to what you have shared with you in the Bible (Romans 6:22, Galatians 5:1, Romans 8:1, Romans 7:24, 8:1, John 8:36, I Corinthians 12:27).

(Note: take time to look up these verses in the Bible which can be found in the Bible. You may want to write them down, and memorize them as well. It is good practice and will serve you well).

I pray Lord that you would help me to remember that each time I am tempted, that I can come back and talk with you, and read the Bible for strength and encouragement.

In the name of Jesus Christ I have asked all of these things, and I thank you for giving them to me, Amen.

The Spiritual Problems caused by Spiritual Explorations of Witchcraft & Dark Spirituality - Hereditary Witchcraft

There is such a thing as occult forces that try to force families to serve them, for many decades, and for many generations. Some families did not KNOW how to fight the demonic spirits. Therefore they gave in to them, and serve those forces, and try to force their other family members to do this.

This needs to be resisted, but true freedom and true resistance can only be found in those who truly accept and believe the message of Jesus Christ as the New Testament confirms and explains. This is only ONE book of many portions of the New Testament. The New Testament is comprised of 27 books.

Prayer to be forgiven for sins committed while exploring darkness and/or evil and prayers to be forgiven for sins committed in & during witchcraft

Some people will wrongly tell you that this prayer cannot or will not have a good impact on your life. Whether they consciously know it or not, those who say that are people who are trying to trick you. But if this prayer would really have no effect on your life, then it certainly cannot hurt to pray it.

Lord God, I do not come always to talk with you when I should. Lord, I find this prayer difficult and pray that you would give me the grace, strength and courage that I need to pray it and be totally sincere. Lord, I come to you because I am now a true Christian believer, and because I, (your name here), being under the Blood of Jesus, claiming the Mind of Jesus, and the Spirit of Jesus, do hereby present my request to

you boldly before your Throne of Grace (Ephesians 2:3/Hebrews 4:14-16/Philippians 2: 1-11).

I ask that you would neutralize and prevent any force or evil presence that might try to keep me from praying this prayer, in the name of Jesus and in the power of your blood. I pray that you would strengthen me as I pray this and that my mind would be clear, and that I would be able to concentrate on talking with you and on what I would like to pray. I thank you for coming to my help as you said you would in the Bible, and despite the tricks of any evil forces to convince me of the opposite. I thank you that you Love me Lord, even if I do not always feel as though you do because I am not perfect.

I thank you for what you did for me by dying on the cross for me. I thank you Lord, because I know that you are more powerful than the forces which may have been controlling my life, and which were exercising influence in my life that I want to be sure is terminated and over. I come to you in prayer today Lord, because I want to be delivered from all consequences of hereditary involvement in the occult or any occult curses which have impacted my life and/or hereditary witchcraft and all of the sins and curses which have come from those activities. I choose by my own will and I do now renounce and reprove all works of darkness in my life and the lives of the generations of those past and present whom I have joined.

Choosing by my own will Lord Jesus Christ, I renounce any and all curses or effects of my past actions, habits, thought processes and any other activity or intention contrary to your character and contrary to your word the Bible. any relatives of mine who have been in the occult which you know about Lord, and whereby I am or have been affected by any of their actions, thoughts, words or deeds. **In your name and by my will with your help and depending upon you, I renounce all occult blessings, all occult heritage and all occult consequences, as well as any demonic spirits or inspiration,**

which have a basis for interference or influence in my life, either because of my own actions or because of the actions of any of my ancestors or relatives which has an effect on me- whatever evil effect that might be.

In this renunciation Lord, I include blood and adoptive relatives and any mates, such as lovers, seducers and rapists wife/wives, husband/husbands, and children/grand-children/great-grandchildren. I hereby renounce any and every oath, commitment, covenant, decision, action, curse, fetish, gesture, and fleshly and immoral intimacies and unions that encouraged or brought about iniquity in my own life, or anyone meeting the above stated requirements for bring works of darkness to my own life.

[you should take time out at this point, recalling to your mind any known names or circumstances - especially if there have been rapes or seductions that you know about, from or towards you, or that you participated in or witnessed. Take each situation and person individually and ask the Lord to forgive you of your involvement and participation in each of these situations. Where the situation applies instead to others, ask that they would come to realize the wrongness of their action, and that they would be drawn to the Lord and that they would repent and be saved]

Lord, I hereby choose to renounce all unfruitful works of darkness, and have no further fellowship with them from this time forth (Romans 13: 12/Ephesians 5: 11) I do this through the Name of Jesus Christ, my Savior, through His Blood that was shed for me, through his precious Body given for me, through his Mind that suffered beyond anything I could ever suffer. I do this so that my whole being - body, mind, soul and spirit, may be completely set free from every sinful work of the past brought about by my sins or the sins of those before me. I do this so that no Luciferian, Satanic, or evil covenant, curse, or fetish from the past be laid against my account - in heaven or in or on the earth.

By this action right now today, I hereby serve notice that the handwriting of ordinances written against me and my generations are blotted out - effective as far back as needs be to the very first thought, word, deed or gesture. (Ephesians 2: 13-14). I do this so that from this day forward, I may go about serving You, Father, in reverence of You and seeking your counsel in everything I do. I submit my life unto You here and now as a living sacrifice - holy and acceptable in Your sight, which is my reasonable service. (Romans 12:1) Dear Heavenly Father, and Judge of the Universe, as I present this petition before you today, I thank You that You have heard me today, and granted my every expression in accordance with Your will.

I know that You have done this solely because of what Your Son, the true and only Jesus Christ, accomplished for me, by dying and paying the price for my redemption on the cross. Thank You from the depth of all of my being, for hearing my prayers and granting my petition. Please remind me of your grace and love on a daily basis. Please help me to seek to serve and follow you, and help me to continue to remember that you have forgiven me, and that I can take you at your word and trust what you have given to me in your Bible. I pray that you would help me to not do wrong, and to decide to do what is right, and to take active steps to follow you.

I pray that you would fill me with joy, comfort and hope and bring friends in my life who will strengthen my walk with You and encourage me to grow in the right spiritual path with you. I ask Lord that you would give me spiritual discernment so that I would not be deceived by others, and so that I would follow you in the ways that you want me to. I pray that you would help me to understand you and know you better and that you would help me be an effective messenger of yours to communicate the truths of the Gospel and live and stand up for You. You know Lord that I have asked all of these things in the name of Jesus Christ, and I thank you that I am now free in

deed, according to what you have shared with me in the Bible (Romans 6:22, Galatians 5:1, Romans 8:1, Romans 7:24, 8:1, John 8:36, I Corinthians 12:27). In the name of Jesus Christ, Amen.

LIST OF ACCURATE BOOKS on the OCCULT / DEMONIC SPIRITS for those who are CHRISTIANS and who sincerely want to know more to help themselves, and their family members

These books are available at a bookstore online at www.amazon.com . They MAY be available through other places online (on the internet).

Demonology Past and Present by **Kurt Koch** - Available **ALSO** in German

Occult ABC by Kurt Koch - Available **ALSO** in German

Other Books by Kurt Koch - Available **ALSO** in German

Demons in the World Today: A Study of Occultism in the Light of God's Word by Merril Unger

The Beautiful Side of Evil by J. Michaelsen

Inside the New Age Nightmare: For the First Time Ever...a Former Top New Age Leader Takes You on a Dramatic Journey by Baer

Hidden Dangers of the Rainbow by Constance Cumbey

Die sanfte Verführung (Cumbey Constance)

Book Description: 1987. Die Autorin beschreibt in diesem Standardwerk Entstehung, Lehren, Ziele und okkulte Wurzeln der New-Age-Bewegung. Sie enthüllt beklemmende

Parallelen zurbiblischer Endzeitprophezeiungen.
Hardcover, guter Zustand, Verlag Schulte & Gerth,
Taschenbuch Neues Zeitalter (Geheimwissen), Religiöse
Zeitfragen S. 300,

A Planned Deception: The Staging of a New Age Messiah
(ISBN: 0935897003 / 0-935897-00-3) Cumbey, Constance
Pointe Publishers

The Adversary by Marc Bubeck

Overcoming the Adversary by Marc Bubeck

Destroying the Works of Witchcraft Through Fasting &
Prayer by Ruth Brown

Orthodoxy & Heresy: A Biblical Guide to Doctrinal
Discernment by Robert Bowman

Beyond Seduction: A Return to Biblical Christianity by D.
Hunt

Pilgrim's Progress by John Bunyan - The most widely
translated Christian book after the Bible. (Yes, an edition in
German, Dutch, French, Italian, Spanish, Portugues, and
Arabic have all been made). Note: Pilgrim's Progress by John
Bunyan is available for FREE online.

**The Christian in Complete Armour, or, A treatise of the
Saints** by Pastor (Rev.) William GURNALL - in One Volume
or in Three Volumes - available for FREE online
(the term "saints" used here simply means Christians).

قد ترجمت هذا من اللغة اليونانية

الحمد لله

في سنة ١٢١٠ هـ

كتاب

اسماء اسفار العهد الجديد وعدد اصحاحاتها

٦	.	.	.	١ تيموثاوس	٢٨	.	.	اصحاحاته	انجيل متى
٤	.	.	.	٢ تيموثاوس	١٦	.	.	"	انجيل مرقس
٢	.	.	.	٢٤ تيطس	٢٤	.	.	"	انجيل لوقا
١	.	.	.	٢١ فليمون	٢١	.	.	"	انجيل يوحنا
١٣	.	.	.	٢٨ العبرانيين	٢٨	.	.	"	اعمال الرسل
٥	.	.	.	١٦ يعقوب	١٦	.	.	"	رومية
٥	.	.	.	١ بطرس	١٦	.	.	"	١ كورنثوس
٢	.	.	.	٢ بطرس	١٣	.	.	"	٢ كورنثوس
٥	.	.	.	١ يوحنا	٦	.	.	"	غلاطية
١	.	.	.	٢ يوحنا	٦	.	.	"	افسس
١	.	.	.	٢ يوحنا	٤	.	.	"	فيلبي
١	.	.	.	٤ يهوذا	٤	.	.	"	كولوسي
٢٢	.	.	.	٥ رؤيا يوحنا	٥	.	.	"	١ تسالونيكي
	.	.	.	٢ وجميعها سبعة وعشرون سفرًا	٢	.	.	"	٢ تسالونيكي

قبلها فقط من كتبها

انجيل متى

الاصحاح الاول

١ كتاب ميلاد يسوع المسيح ابن داود ابن ابرهيم * ابرهيم ولد اسحق واسحق ولد يعقوب .
٢ ويعقوب ولد يهوذا واخوته ٣ . ويهوذا ولد فارص وزارح من ثامار . وفارص ولد حصرون .
٤ وحصرون ولد ارام . و ارام ولد عيميناداب . وعيميناداب ولد نحشون . ونحشون ولد سلمون .
٥ وسلمون ولد بوعز من راحاب . وبوعز ولد عوبيد من راعوث . وعوبيد ولد يسي . و يسي ولد
داود الملك . وداود الملك ولد سليمان من التي لاوريا . وسليمان ولد رحبعام . ورحبعام ولد
ايا . وايا ولد آسا . وآسا ولد يهوشافاط . ويهوشافاط ولد يورام . ويورام ولد عزريا . وعزريا
ولد يوثام . ويوثام ولد احاز . واحاز ولد حزقيا . ١٠ وحزقيا ولد منسي . ومنسي ولد آمون . و آمون
ولد يوشيا . ١١ ويوشيا ولد بكنيا واخوته عند سي بابل . ١٢ وبعد سي بابل يكنيا ولد شلتينيل .
وشلتينيل ولد زربابل . ١٣ وزربابل ولد ايهود . و ايهود ولد الياقيم . و الياقيم ولد عازور .
١٤ وعازور ولد صادوق . وصادوق ولد اخيم . واخيم ولد اليود . ١٥ واليود ولد اليعازر . واليعازر
ولد متان . ومتان ولد يعقوب . ١٦ ويعقوب ولد يوسف رجل مريم التي وُلِدَ منها يسوع الذي
يُدعى المسيح * ١٧ فجميع الاجيال من ابرهيم الى داود اربعة عشر جيلاً . ومن داود الى سي بابل
اربعة عشر جيلاً . ومن سي بابل الى المسيح اربعة عشر جيلاً .

١٨ اما ولادة يسوع المسيح فكانت هكذا . لما كانت مريم امه مخطوبة ليوسف قبل ان يجتمعا
ووجدت حبلي من الروح القدس * ١٩ فيوسف رجاها اذ كان باراً ولم يشأ ان يشهرها اراد تخليتها
سراً * ٢٠ ولكن فيما هو متفكر في هذه الامور اذا ملاك الرب قد ظهر له في حلم قائلاً يا يوسف
ابن داود لا تخف ان تاخذ مريم امرأتك . لان الذي حبل به فيها هو من الروح القدس .
٢١ فستلد ابناً وتدعو اسمه يسوع . لانه يخلص شعبه من خطاياهم * ٢٢ وهذا كله كان لكي يتم ما قيل
من الرب بالنبى القائل ٢٣ هوذا العذراء تحبل وتلد ابناً ويدعون اسمه عمانوئيل الذي تفسيره
الله معنا

٢٤ فلما استيقظ يوسف من النوم فعل كما امره ملاك الرب واخذ امرأته * ٢٥ ولم يعرفها حتى
ولدت ابنها البكر . ودعا اسمه يسوع

الاصحاح الثاني

١ ولما وُلِدَ يسوع في بيت لحم اليهودية في أيام هيرودس الملك اذا مجوس من المشرق قد

کتاب

پیمان تازه

خداوند و رواننده ما

عیسی مسیح

که از لسان اصلی یونانی

بفارسی

ترجمه کرده

افضل الفضلاً المسیحیة

هنرمی مارتن کشیس انگلیسی ایست

که در دار السلطنت لندن محروسه

باعانت مجمع مشهور به بیبل سوسیتی

کرت سیم بدار الطباعه بنده کمترین رچارد واطس

انگلیسی مطبوع کردید

۱۸۳۷

مسیحیة

فهرست این کتاب مقدس

503	رسالهٔ دویم پولس بتسلنیقیان .	انجیل متی آغاز میکند در
507	رسالهٔ اول پولس بتیموثیوس . . .	صحیفهٔ 1
516	رسالهٔ دویم پولس بتیموثیوس . . .	انجیل مرقس 83
522	رسالهٔ پولس بتیتوس	انجیل لوقا 135
526	رسالهٔ پولس بفلیمون	انجیل یوحنا 221
528	رسالهٔ پولس بعبریان	کتاب اعمال حواریان 288
552	رسالهٔ عام یعقوب حواری	رسالهٔ پولس حواری باهل روم . 371
561	رسالهٔ عام اول پطرس حواری	رسالهٔ پولس حواری باهل قرنٹس . 405
570	رسالهٔ عام دویم پطرس حواری	رسالهٔ دویم پولس حواری باهل
576	رسالهٔ عام اول یوحنا حواری	قونٹس 437
585	رسالهٔ عام ثانی یوحنا حواری	رسالهٔ پولس حواری بکلتیان . . . 459
586	رسالهٔ عام سیم یوحنا حواری	رسالهٔ پولس حواری بافسسیان . . 470
587	رسالهٔ عام یهودای حواری	رسالهٔ پولس حواری باهل فیلیپی . 481
590	کتاب مکاشفات یوحنا الهی	رسالهٔ پولس حواری بقلسیان . . . 489
		رسالهٔ اول پولس بتسلنیقیان . . . 496

LE
NOUVEAU TESTAMENT

DE
NOTRE SEIGNEUR JÉSUS-CHRIST

D'APRÈS LA VERSION REVUE

Par J. F. OSTERVOLD



PARIS
SOCIÉTÉ BIBLIQUE DE FRANCE
41, RUE LA BRUYÈRE

1872

One of the Reliable copies of the French New Testament - Une Bible fidele.
Available sometimes [and Free (gratis)] at www.archive.org

TABLE DES LIVRES

DU NOUVEAU TESTAMENT

	Nombre des chap.	Pages		Nombre des chap.	Pages.
Évangile selon saint Matthieu .	28	1	I ^{re} Épître aux Thessaloniens.	3	323
Évangile selon saint Marc . . .	16	52	I ^{re} Épître à Timothée	6	326
Évangile selon saint Luc	24	85	II ^{re} Épître à Timothée	4	332
Évangile selon saint Jean	21	139	Épître à Tite	3	336
Les Actes des Apôtres	23	179	Épître à Philémon	1	339
Épître de saint Paul aux Ro- mains	16	232	Épître aux Hébreux	13	340
I ^{re} Épître aux Corinthiens	16	255	Épître de saint Jacques	5	357
II ^{re} Épître aux Corinthiens	13	277	I ^{re} Épître de saint Pierre	5	362
Épître aux Galates	6	292	II ^{re} Épître de saint Pierre	3	369
Épître aux Éphésiens	6	300	I ^{re} Épître de saint Jean	5	373
Épître aux Philippiens	4	307	II ^{re} Épître de saint Jean	1	379
Épître aux Colossiens	4	313	I ^{re} Épître de saint Jean	1	380
I ^{re} Épître aux Thessaloniens.	5	318	Épître de saint Jude	1	381
			Apocalypse de saint Jean	22	383

Le signe ¶ indique la division du texte en paragraphes.

La Bible la plus fidele = Texte Recu - Grec Koine - d'Estienne (1550-51)

BOOKS OF THE NEW TESTAMENT.

	CHAPTERS
Matthew	28
Mark	16
Luke	24
John	21
The Acts	28
Epistle to the Romans	16
I. Corinthians	16
II. Corinthians	13
Galatians	6
Ephesians	6
Philippians	4
Colossians	4
I. Thessalonians	5
II. Thessalonians	3
I. Timothy	6
II. Timothy	4
Titus	3
Philemon	1
Hebrews	13
Epistle of James	5
I. Peter	5
II. Peter	3
I. John	5
II. John	1
III. John	1
Jude	1
Revelation	22

新約全書目錄

章八十二計	書音福傳太馬
章六十計	書音福傳可馬
章四十二計	書音福傳加路
章一十二計	書音福傳翰約
章八十二計	傳行徒使
章六十計	書人馬羅達
章六十計	書前人多林哥達
章三十計	書後人多林哥達
章六計	書人太拉加達
章六計	書人所弗以達
章四計	書人比立腓達
章四計	書人西羅哥達
章五計	書前人迦尼羅撒帖達
章三計	書後人迦尼羅撒帖達
章六計	書前太摩提達
章四計	書後太摩提達
章三計	書多提達
章一計	書門立腓達
章三十計	書人來伯希達
章五計	書各雅
章五計	書前得彼
章三計	書後得彼
章五計	書一第翰約
章一計	書二第翰約
章一計	書三第翰約
章一計	書大猶
章二十二計	錄示默翰約

Chinese Simplified - Request to God

。

=====
亲爱的上帝, 谢谢这新约被发布了以便我们能学会更多关于您。

请帮助人民负责任对使这本电子书可利用。请帮助他们能快速地工作, 和使更加电子的书可利用 请帮助他们有他们需要为了能继续工作为您的所有资源、金钱、力量和时间。

请帮助那些是队的一部分每天帮助他们。

请给他们力量继续和给每个他们精神理解为工作, 您要他们做。

请帮助每个他们没有恐惧和不记得, 您是回答祷告并且是负责一切的上帝。

我祈祷, 您会鼓励他们, 并且您保护他们, 并且工作& 部他们参与。

我祈祷, 您会保护他们免受能危害他们或减慢他们下来的精神力量或其它障碍。

请帮助我当我使用这新约使这编辑可利用并且的认为人民, 以便我能祈祷为他们和因此他们能继续帮助更多人民 我祈祷, 您会给我您的圣洁词(新约) 爱, 并且您会给我精神智慧和法眼认识您更多和了解我们是生存在的时期。

请帮助我会对付困难, 我与每天被面对。

God 阁下, 帮助我想要认识您更多和想要帮助其它基督徒在我的区域和在世界。

我祈祷, 您会给从事网站的电子书队和那些并且那些帮助他们您的智慧。

我祈祷, 您会帮助他们的家庭(和我家的) 各自的成员精神上不被欺骗, 但明白您和想要接受和跟随您用每个方式。 并且我要求您做这些事以耶稣的名义, 阿门,

=====

。

Chinese Traditional - Talking to the Lord of Heaven

親愛的上帝, 謝謝這新約被發布了以便我們能學會更多關於您。請幫助人民負責任對使這本電子書可利用。請幫助他們能快速地工作, 和使更加電子的書可利用 請幫助他們有他們需要為了能繼續工作為您的所有資源、金錢、力量和時間。

請幫助那些是隊的一部分每天幫助他們。請給他們力量繼續和給每個他們精神理解為工作, 您要他們做。請幫助每個他們沒有恐懼和不記得, 您是回答禱告並且是負責一切的上帝。我祈禱, 您會鼓勵他們, 並且您保護他們, 並且工作& 部他們參與。我祈禱, 您會保護他們免受能危害他們或減慢他們下來的精神力量或其它障礙。

請幫助我當我使用這新約使這編輯可利用並且的認為人民, 以便我能祈禱為他們和因此他們能繼續幫助更多人民 我祈禱, 您會給我您的聖潔詞(新約) 愛, 並且您會給我精神智慧和法眼認識您更多和瞭解我們是生存在的時期。請幫助我會對付困難, 我與每天被面對。

God 閣下, 幫助我想要認識您更多和想要幫助其它基督徒在我的區域和在世界。我祈禱, 您會給從事網站的電子書隊和那些並且那些幫助他們您的智慧。

我祈禱, 您會幫助他們的家庭(和我家的) 各自的成員精神上不被欺騙, 但明白您和想要接受和跟隨您用每個方式。並且我要求您做這些事以耶穌的名義, 阿門,

Chinese Traditional - Request to God

。

=====

親愛的上帝, 謝謝這新約被發布了以便我們能學會更多關於您。

請幫助人民負責任對使這本電子書可利用。請幫助他們能快速地工作, 和使更加電子的書可利用 請幫助他們有他們需要為了能繼續工作為您的所有資源、金錢、力量和時間。

請幫助那些是隊的一部分每天幫助他們。請給他們力量繼續和給每個他們精神理解為工作, 您要他們做。請幫助每個他們沒有恐懼和不記得, 您是回答禱告並且是負責一切的上帝。

我祈禱, 您會鼓勵他們, 並且您保護他們, 並且工作& 部他們參與。我祈禱, 您會保護他們免受能危害他們或減慢他們下來的精神力量或其它障礙。

請幫助我當我使用這新約使這編輯可利用並且的認為人民, 以便我能祈禱為他們和因此他們能繼續幫助更多人民 我祈禱, 您會給我您的聖潔詞(新約) 愛, 並且您會給我精神智慧和法眼認識您更多和瞭解我們是生存在的時期。

請幫助我會對付困難, 我與每天被面對。

God 閣下, 幫助我想要認識您更多和想要幫助其它基督徒在我的區域和在世界。我祈禱, 您會給從事網站的電子書隊和那些並且那些幫助他們您的智慧。

我祈禱, 您會幫助他們的家庭(和我家的) 各自的成員精神上不被欺騙, 但明白您和想要接受和跟隨您用每個方式。並且我要求您做這些事以耶穌的名義, 阿門,

=====

Korean - Request to God

◦

=====

, 가

.

.

,

, ,

. 가

가

,

가

.

가

, &

가

, 가

.

가

가

. 가

, 가

가

()

,

, 가

가

가. 가

가

1

. God

, 가

,

가

가

가

가 (가)

1

가,

,

,

,Amen

Japanese - Request to God

親愛なる神、私達があなたについての詳細を学べるようにこの新約聖書が解放されたことありがとうございます。この電子本を使用できるようにさせる為に責任がある人々を助けなさい。それらを速く働ける助け電子本を使用できるようにさせなさい。それらがあなたのために働き続けられる必要とする資源すべて、お金、強さおよび時間があるのを助けなさい。

チームの部分であるそれらを助けなさいそれらを毎日助ける。それらにしてほしいことそれらのそれぞれに仕事のための精神的な理解を続け、与えるためにそれらに強さを与えなさい。それらのそれぞれが恐れを持たないのをそして祈りに答えるすべてを担当し、神であることを覚えなさい。私によっては従事していることそれらを励ます、仕事及び大臣保護することそれらを、ことが祈り。

私によってはそれらに害を与えか、または遅らせることができる他の障害か精神的な力からそれらを保護することが祈る。私がそれら及び従ってことができるように、私がまたこの版を使用できるようにさせた人々について考えるのにこの新約聖書を使用するとき私を助けなさいそれらのために祈るより多くの人々を助け続けることができる 私によっては私にあなたの神聖な単語(新約聖書)の愛を与えること、そして祈るもっとよく知り、私達が生きている一定期間を理解するために私に精神的な知恵および大きい理解を与えることが。私が毎日と直面されること私が難しさを取扱う方法を知るのを助けなさい。

God 主は、私がもっとよく知り、私の区域のそして世界中の他のクリスチャンを助けたいと思いたいと思うのを助ける。私によってはウェブサイトに取り組むおよびそれらを与える電子それらをあなたの知恵助ける本のチームをおよびチームをことが祈る。私によっては家族(および私の家族)の個々のメンバーが精神的に欺かれないのを助ける言うことがわかり、あらゆる方法で受け入れ、続きたいと思うためにことが祈る。そして私はイエス・キリストの名でこれらの事を、アーメンするように頼む、

Gebet zum Gott

Lieber Gott, Danke, daß dieses Evangelium oder dieses neue Testament freigegeben worden ist, damit wir in der Lage SIND, mehr über Sie zu erlernen. Helfen Sie bitte den Leuten, die für das Zur Verfügung stellen dieses elektronischen Buches verantwortlich sind. Sie wissen, daß wem sie sind und Sie SIND in der Lage, ihnen zu helfen.

Helfen Sie ihnen bitte, in der Lage zu SEIN, schnell zu arbeiten, und stellen Sie elektronischere Bücher zur Verfügung Helfen Sie ihnen bitte, alle Betriebsmittel, das Geld, die Stärke und die Zeit zu haben, die sie zwecks sein müssen für, Sie zu arbeiten zu halten.

Helfen Sie bitte denen, die ein Teil der Mannschaft sind, das ihnen auf einer täglichen Grundlage helfen. Geben Sie ihnen die Stärke bitte, um jedem von ihnen das geistige Verständnis für die Arbeit fortzusetzen und zu geben, daß Sie sie tun wünschen. Helfen Sie bitte jedem von ihnen, Furcht nicht zu haben und daran zu erinnern, daß Sie der Gott sind, der Gebet beantwortet und der verantwortlich für alles ist.

Ich bete, daß Sie sie anregen würden und daß Sie sie schützen und die Arbeit u. das Ministerium, daß sie innen engagiert werden. Ich bete, daß Sie sie vor den geistigen Kräften oder anderen Hindernissen schützen würden, die sie schädigen oder sie verlangsamten konnten.

Helfen Sie mir bitte, wenn ich dieses neue Testament benutze, um an die Leute auch zu denken, die diese Ausgabe zur Verfügung gestellt haben, damit ich für sie und also, sie beten kann kann fortfahren, mehr Leuten zu helfen.

Ich bete, daß Sie mir eine Liebe Ihres heiligen Wortes (das neue Testament) geben würden und daß Sie mir geistige Klugheit und Einsicht, um Sie besser zu kennen geben würden und den Zeitabschnitt zu verstehen, dem wir in leben. Helfen Sie mir bitte, zu können die Schwierigkeiten beschäftigen, daß ich mit jeden Tag konfrontiert werde.

Lord God, helfen mir Sie besser kennen und zu wünschen anderen Christen in meinem Bereich und um die Welt helfen wünschen. Ich bete, daß Sie die elektronische Buchmannschaft und -die geben würden, die ihnen Ihre Klugheit helfen. Ich bete, daß Sie den einzelnen Mitgliedern ihrer Familie (und meiner Familie) helfen würden nicht Angelegenheiten betrogen zu werden, aber, Sie zu verstehen und Sie in jeder Weise annehmen und folgen zu wünschen. Geben Sie uns Komfort auch und Anleitung in diesen Zeiten und ich bitten Sie, diese Sachen im Namen Jesus zu tun, amen,

Prayer to God

Dear God,

Thank you that this Gospel or this New Testament has been released so that we are able to learn more about you.

Please help the people responsible for making this Electronic book available. You know who they are and you are able to help them.

Please help them to be able to work fast, and make **more** Electronic books available

Please help them to have all the resources, the money, the strength and the time that they need in order to be able to keep working for You.

Please help those that are part of the team that help them on an everyday basis. Please give them the strength to continue and give each of them the spiritual understanding for the work that you want them to do.

Please help each of them to not have fear and to remember that you are the God who answers prayer and who is in charge of everything.

I pray that you would encourage them, and that you protect them, and the work & ministry that they are engaged in.

I pray that you would protect them from the Spiritual Forces or other obstacles that could harm them or slow them down.

Please help me when I use this New Testament to also think of the people who have made this edition available, so that I can pray for them and so they can continue to help more people.

I pray that you would give me a love of your Holy Word (the New Testament), and that you would give me spiritual wisdom and discernment to know you better and to understand the period of time that we are living in.

Please help me to know how to deal with the difficulties that I am confronted with every day. Lord God, Help me to want to know you Better and to want to help other Christians in my area and around the world.

I pray that you would give the Electronic book team and those who help them your wisdom.

I pray that you would help the individual members of their family (and my family) to not be spiritually deceived, but to understand you and to want to accept and follow you in every way.

Also give us comfort and guidance in these times and I ask you to do these things in the name of Jesus, Amen,

20 seconds for Fellow Christians - Dear Lord,

**Thank you that this PDF Ebook
has been released so that we are able
to learn more about you and wiser versions.
Please help it to have wide circulation
Please help the people responsible for
making this Ebook available.**

**Please help them to be able to have more
resources available to help others.
Please help them to have all the resources,
the funds, the strength and the time that they
need and ask for in order to be able
to keep working for You.**

**I pray that you would encourage them and
that you protect them physically and
spiritually, and the work & ministry that
they are engaged in.**

**I pray that you would protect them from the
Spiritual or other Forces that could harm them
or their work and projects, or slow them down.**

**Please help them to find Godly friends who
are able to help. Provide helpful transportation
for their consistent use.**

**Remind me to pray for them often as this
will help and encourage them.**

**Please give them your wisdom and
understanding so they can better follow you,
and I ask you to do**

these things in the name of Jesus, Amen,

Thank you for helping your fellow Christians by praying for us

